

UNIVERSITY OF ILLINOIS
LIBRARY

Class

495.8

Book

Sa26

Volume

Classics

Return this book on or before the
Latest Date stamped below.

University of Illinois Library

APR 22 1957	NOV 02 1984 AUG 09 1984	
	FE DEC 31 1991	
MAY 17 1958		
MAY -7 1964		
OCT 12 1965		
JAN -2 1967		
JUL 24 1974		
JUL 23 1974		
AUG 18 1978		
OCT 4 1979		

The Oxford Oriental Series

A BURMESE READER

R. F. ST. ANDREW ST. JOHN

London
HENRY FROWDE
OXFORD UNIVERSITY PRESS WAREHOUSE
AMEN CORNER, E.C.



New York
MACMILLAN & CO., 66 FIFTH AVENUE

The Oxford Oriental Series

A Burmese Reader

BEING

AN EASY INTRODUCTION TO THE
WRITTEN LANGUAGE
AND COMPANION TO JUDSON'S GRAMMAR

*For the Use of Civil Service Students and others who wish to
acquire the Language quickly and thoroughly*

BY

R. F. ST. ANDREW ST. JOHN, HON. M.A.

MEMBER OF THE ROYAL ASIATIC SOCIETY
TEACHER OF BURMESE IN THE UNIVERSITY OF OXFORD
AND UNIVERSITY COLLEGE, LONDON
AND LATE DEPUTY COMMISSIONER IN BURMA

Oxford

AT THE CLARENDON PRESS

1894

Oxford

PRINTED AT THE CLARENDON PRESS
BY HORACE HART, PRINTER TO THE UNIVERSITY

495.8
Sa 28

1012 2

PREFACE

It is a great mistake to suppose that Burmese, or any other language, can be learnt properly from a phrase-book, or by picking it up in the country. To acquire a language thoroughly one must first learn it as written and then turn to the colloquial.

This book is the result of experience gained in seven years' teaching, and those persons, acquainted with the language, to whom it has been shown, are unanimous in stating that it supplies a want.

The objects are—

1. To supplement Judson's Grammatical Notes, which, as yet, is the simplest grammar.
2. To supply a correct and uniform text.
3. To enable students to read the characters in as short a time as is possible.

If the learner were to sit down to the easiest of Burmese books with a grammar and dictionary he would make very little progress, owing to the many different meanings attached to one word. For instance, the word ၁ၢ too means 'the son of a man's sister,' 'a hammer,' 'to be like,' 'to be dark ;' ၃ၠၢ te means 'adulterated metal,' 'to beat,' 'to be vile,' 'to do repeatedly.'

Again, the spelling of the books published in Burma does not always correspond, as pointed out by Judson in the preface to his dictionary. I have generally followed the spelling as given by him.

200324

The Sudhammacari, which forms Part II, has long been used as a text-book, because the style is easy, and the vocabulary large. I have, however, re-arranged it so as to get all the short stories at the beginning. The translations and notes to this part will, I hope, entirely supply the place of a dictionary until the learner knows how to use one. From pp. 1-88 the words have been spaced out so as to enable the student to divide the words easily; after that, the printing is in the usual Burmese style.

Part III consists of extracts from various books, and I regret that it was not possible to give more, without making the book too bulky. They have been chosen with a view to enlarge the student's vocabulary, the general complaint being that the 'Hitopadesa' is wanting in this respect.

Part IV is devoted to newspaper cuttings and documents, in every-day style, connected with the work which a Civil Servant has to take up on his arrival in the country. The newspaper cuttings and petitions are not altogether what is considered good style; but the extracts from the 'Records of the Hluttaw,' or High Court in Mandalay, illustrate the short, terse style in vogue in Upper Burma, which some consider the best.

Hitherto the Burmese literature available to Europeans has been translations from Pāli Jātaka, but the field of Burmese poetry is a *terra incognita* beset with difficulties. Any one who can assist in elucidating this branch of the subject, which is the true literature of the people, will be doing a good service.

R. F. ST. ANDREW ST. JOHN.

WADHAM COLLEGE,
October, 1893.

CONTENTS



PART I.

INTRODUCTION.

	PAGE
ALPHABET AND PRONUNCIATION :—	
Consonants	xii
Vowels	xii
Diphthongs	xiii
Consonants and Vowel-Symbols	xiii
Compound Consonants	xiv
Final Consonants	xvi
Consonants, Vowels, and Finals	xviii
Double Consonants	xx
Quiescent Consonants	xx
TONES	xxi
ABBREVIATIONS	xxi
NUMERALS	xxii
PHONETIC CHANGES	xxii
PUNCTUATION	xxiii
GRAMMAR AND SYNTAX	xxiv
Nouns	xxiv
Plural of Nouns	xxiv
Pronouns	xxv
Adjectives	xxv
Verbs	xxvi
SYNTAX	xxvii
Negation	xxix
Oratio Obliqua	xxxi

PART II.

SUDHAMMACARI.

	PAGE
INTRODUCTION	I
1. THE TWO WILD DOGS	5
2. THE FOX AND THE OTTER	12
3. THE GOATHERD AND THE SHIP'S CAPTAIN	18
4. RATTI ITHARI	24
5. THE BRAHMAN AND THE WILD DOG	30
6. THE THREE MEN AND THE TIGER	35
7. THE BARBER AND THE RICH MAN	38
8. THE POTTER AND THE WASHerman	44
9. KING MAHĀMANDA	49
10. KUMĀRA KATTHABA AND PÔNYĀ	58
11. THE FOUR BRAHMANS, AND	66
THE MINISTER'S DAUGHTER'S TALE	72
12. PETA AND THE RICH MAN'S WIFE	89
13. UDEITSA OR THE UDICC BRAHMAN AND HIS DAUGHTER	100
14. THE CAT, THE DOG, AND THE MUNGŪS	107
15. THE THREE YOUNG MEN AND THE RICH MAN'S DAUGHTER	120
16. THE RICH MAN AND HIS THREE WIVES	123

PART III.

ADVANCED SELECTIONS.

1. THE JUDGMENT OF MAHĀ PINYĀ KYĀW	131
2. THE BRAHMANS AND THE GARDENER	140
3. THE CASE OF WIFE-STEALING	148
4. THE STOLEN CART	158
5. THE SON SUPERIOR TO HIS FATHER	163
6. THE CHAMELEON	171
7. MAHĀJANAKA AND MAÑIMEKALĀ	177

CONTENTS.

ix

HISTORICAL EXTRACTS.

	PAGE
1. ACCESSION OF KING TARABYĀ	188
2. ATTEMPT TO KILL KING NARAPATI	189
3. DISPUTE WITH CHINESE, A.D. 1471	191

PART IV.

NEWSPAPER CUTTINGS.

1. DAGOITY	195
2. OPIUM SMUGGLING	196
3. SEDUCTION	196
4. GAMBLING AT MONTE CARLO	198
5. PUNISHMENT FOR THEFT	199
6. CHARGE OF RAPE	199
7. ASSAULT	200
8. CASE OF CHEATING	201
9. KIDNAPPING	201
10. EARTHQUAKE IN JAPAN	202
11. DEATH FROM THE BITE OF A MAD DOG	203
12. PRETENDER TO THE THRONE	204
13. DISCOVERY OF MINERALS	205
14. LEADING ARTICLE IN 'MANDALAY TIMES'	207
15. FIRE AT MANDALAY	211

PETITIONS, ETC.

1. PLAINT IN CIVIL SUIT	215
2. REQUEST FOR THEATRICAL PERFORMANCE	217
3. REQUEST FOR APPOINTMENT	218
4. PLAINT IN CIVIL SUIT	219
5. CRIMINAL APPEAL	221
6. PETITION REGARDING FISHERIES	222
7. PETITION AGAINST A FINE	224
8. PLAINT IN CIVIL SUIT	225
9. REGARDING LAND REVENUE	226
10. REGARDING LAND REVENUE	228

	PAGE
11. DEPOSITION OF WITNESS	229
12. PETITION TO ENFORCE REGISTRATION OF DEED	230
13. REQUEST FOR PERMIT TO FELL TIMBER	232
14. PAYMENT OF LAND REVENUE	233
15. REGARDING THE LOSS OF BUFFALOES	234

SELECTIONS FROM HLUTDĀW RECORDS.

1. RULES FOR GRANTING WASTE LAND	236
2. PETITION OF NGA LAWYAN	242
3. PETITION OF NGA P'OKĀ	243
4. PETITION OF NGA YANLIN AND MI K'ET	245
5. STATEMENT OF T'ANTABIN MYO-ÔK (SAME CASE)	246
6. EXAMINATION OF T'ANTABIN MYO-ÔK (SAME CASE)	247
7. PERSONAL SERVICE BOND (EXHIBIT IN CASE)	249
8. DECISION OF COURT IN SAID CASE	250
9. REPORT ON CROPS	251
10. REPORT ON CAPTURE OF CERTAIN DACOITS	253
11. PETITION OF VILLAGE HEADMEN REGARDING THOOGYEE	255

FOUR FACSIMILES OF WRITTEN PETITIONS.

NOTE.

P. stands for Pāli, the language of Magadhā, in which the Buddhist books are written.

J. stands for Judson, who compiled the first dictionary and grammar.

S. or Sans. stands for Sanskrit : F. for French : E. for English.

th as in thin : t̄h as in that.

ERRATA.

Page 88, line 19, for နဲ့ read နဲ့

,, 140, ,, 19, for boom read by the boom

,, 151, last line, for ဘဏ္ဍာဂံ read ဘဏ္ဍာဂုဏ်

BURMESE READER

PART I.

INTRODUCTION.

THE Mrañmā or Myanmā မရန်မာ language, commonly called Burmese, is a monosyllabic language, akin to Chinese, having the power of forming conglomerate compound words like the German.

Some of these polysyllables cannot now be readily divided up again, owing to the original roots having become obsolete. It is, however, easy to see that the original language consisted of monosyllabic nouns, verbs, and particles or exclamations.

It has adopted at various times, and is still adopting, words from the Sanskrit, Pāli, English, and other languages.

If easily pronounced, they are adopted in the original form, but if not, they are mutilated and adapted.

The alphabet now in use is probably based on one of the ancient Southern Indian alphabets, from which the Tamil and Singalese also originated.

BURMESE ALPHABET.

CONSONANTS.

Gutturals	ေ ka	ေ̄ k̄a	ဥ ga	ေ̄̄ ḡa	ဥ̄̄̄ nga		ေ̄̄ ha
Palatals	ဥ tsa	ေ̄̄ s̄a	ဥ̄ za	ဥ̄̄̄ z̄a	ေ̄̄̄̄ nya		ေ̄̄ ya
Cerebrals	ဦ̄ t̄a	ဦ̄̄̄ t̄̄a	ဦ̄̄ d̄a	ဦ̄̄̄ d̄̄a	ဦ̄̄̄̄ na	ဦ̄̄̄̄̄ ra	ဦ̄̄̄̄̄ la
Dentals	ေ̄ ta	ေ̄̄ t̄a	ဥ̄ da	ဥ̄̄̄ d̄̄a	ဥ̄̄̄̄ na	ေ̄̄̄̄̄ la	ေ̄̄̄̄̄ tha
Labials	ဥ̄̄ pa	ဥ̄̄̄̄̄ p̄̄a	ဥ̄̄ ba	ေ̄̄̄̄̄ b̄̄a	ဥ̄̄̄̄̄ ma		ဥ̄̄̄̄̄ wa

Note.—The sign ‘ shows that the letter is aspirated. The *cerebrals*, except ဦ̄̄̄̄̄ ra, which is constantly used and interchangeable with ေ̄̄ ya, need not be learnt at first. ဥ̄̄̄ z̄a is seldom used. ေ̄̄̄̄̄ tha has two sounds, viz. th in *thin* and th in *that*. ေ̄̄̄̄̄ b̄̄a is often substituted for ဥ̄̄̄̄̄ p̄̄a. The second and fourth columns are aspirates of the first and third. The vowel ေ̄̄̄ a is inherent in every consonant which stands unmodified by something else ; thus ေ̄̄̄ is *ka* not *k*.

VOWELS WITH THEIR SYMBOLS.

Initial.	Symbol.	Power.	Power according to official transliteration tables.
အ		a, as in America	a
အာ	ဥ or ၁	ā, as in father	a (J. § 21)
ဗ	ဥ	i, as e in tea	i
ဤ	ဥ	ee, as in feet	i
ဢ	။	u, as ew in screw	u
ဤ	။	ū, or oo, as in fool	u
ဣ	ဥ	e, as a in fate	e
ဝ	ဲ	è, as ai in hair	è

DIPHTHONGS.

Initial.	Symbol.	Power.	Power according to official transliteration tables.
ଙ	ଙ - ୟ	aw, as au in autumn	aw
ସଙ୍ଗେନ୍	ସଙ୍ଗେନ୍	āw, as aw in awful	aw (long)
ଓ	ଓ	o, as in oak	o

The mark \circ over ɔ in c-ɔ is called ଶେଟୋ she-to, and when the long form is used appears thus T .

The vowels and diphthongs must be practised with all the different consonants as examples given below.

CONSONANTS AND VOWEL-SYMBOLS.

DIPHTHONGS.

ଗୋ gaw	ଗୋଟିଗାସ	ଧି go	ଗୋଟିନ୍ଗାସ	ଗୋଟିନ୍ଗାସ	ଧିଙ୍ଗାସ
ତୋଁ tsaw	ତୋଁଟୁସାସ	ଧି tso	ତୋଁଟୁସାସ	ତୋଁଟୁସାସ	ଧିସାସ
ତୋଁଟୁସାସ	ତୋଁଟୁସାସ	ଧିଟୁସାସ	ତୋଁଟୁସାସ	ତୋଁଟୁସାସ	ଧିଟୁସାସ
ଯୋଁ yaw	ଯୋଁଟୁୟାସ	ଧିଯୋଁ	ଯୋଁଟୁୟାସ	ଯୋଁଟୁୟାସ	ଧିଲୋସ

When perfect in these combinations, take the table of—

COMPOUND CONSONANTS (J. § 16)

Consonants	ခ	ရ	ဝ	ထ	သ + ဝ	ရ + ဝ	သ + ထ
Combined forms	၂	၃	၄	၅	၆	၇	၈
Consonants (cont.)	ရ + သ	ဝ + ထ	ရ + သ + ဝ				
Combined forms (cont.)	၁၂	၁၅	၁၆				

and combine them with the consonants, vowel- and diphthong-symbols; thus,

ကျေ kya ကျော kyā ကျို kyi ကျိုး kyee ကျုံ kyu ကျုံး kyoo
ကျေး kye ကျေးး kyè.

ခြ chya ခြာ chyā ခြိ chyi ခြို chyee ခြု chyu ခြုး chyoo
ခြေ chye ခြေး chyè.

The aspirate ဝ k'a with ၂ or ၃ has the force of ch, gy, and j, and in this combination the y must not be pronounced as a vowel but as if combined with the initial consonant; thus,

ခူ or ခြ = cha ခို or ခြိ = chi.

The symbol of သ will combine with the consonants ခ ခ ဂ ခ ဝ ဝ မ ခ ခ.

And the symbol of ရ will combine with the consonants ခ ခ ဂ ခ ဝ ဝ မ ခ.

၂ = ခြ and words not found under ခြ in the Dictionary should be looked for under ၃ and *vice versa*.

The symbol of ∞ combines only with c လ ဏ န မ ထ
ရ ဝ း ၁; as,

(၅) hnga ၂၄ hngā ၂၄ hngi ၂၄ hngee ၂၄ hnyi ၂၄ hnyee
၂၄ hme ၂၄ hmè ၂၄ hnaw ၂၄ hnāw ၂၄ hno ၂၄ hlaw
၂၄ hlāw ၂၄ hlo. comes from this boy

Symbol of ၁၁(၁၃) ... combined with ၁၁ and ၁၁ gives sh.

ရ၁၁ shā ၂၁၁ shi ၂၁၁ shu ၂၁၁ she ၂၁၁ shaw ၂၁၁ sho.

The combinations of j with ၁၁ and ၂၁ are few.

၂၁ hmya ၂၁၁ hmyā ၂၁၁ hmyi ၂၁၁ hmyee ၂၁၁ hmyu ၂၁၁ hmyoo
၂၁၁ hmye ၂၁၁ hmyè ၂၁၁ hmyaw ၂၁၁ hmyāw.

၂၁ hlya ၂၁၁ hlyā ၂၁၁ hlyi ၂၁၁ hlyee ၂၁၁ hlyu ၂၁၁ hlyoo
၂၁၁ hlye ၂၁၁ hlyè ၂၁၁ hlyaw ၂၁၁ hlyāw ၂၁၁ hlyo.

Note.—This combination is often pronounced as sh.

၂၁ hngya ၂၁၁ hngyā ၂၁၁ hngyi ၂၁၁ hngyee ၂၁၁ hngyu
၂၁၁ hngyoo ၂၁၁ hngye ၂၁၁ hngyè ၂၁၁ hngyaw ၂၁၁ hngyāw
၂၁၁ hngyo.

၂၁ hmya ၂၁၁ hmyā ၂၁၁ hmyi ၂၁၁ hmyee ၂၁၁ hmyu ၂၁၁ hmyoo
၂၁၁ hmye ၂၁၁ hmyè ၂၁၁ hmyaw ၂၁၁ hmyāw ၂၁၁ hmyo.

The symbol of o will combine with most consonants ;
thus,

၂၁ kwa ၂၁၁ kwī ၂၁၁ gwee ၂၁၁ ngwe ၂၁၁ tswè ၂၁၁ mwā,
but does not combine with the vowels ၁၁ or diphthongs
၁၁-၁၁ ၁၁-၁၁ ၁၁-၁၁.

With the consonants ၁၁ ၁၁ and ၁၁ it takes a vowel-sound ; as,

၂၁ nyua ၂၁၁ yua ၂၁၁ yuā ၂၁၁ yue ၂၁၁ yuè ၂၁၁ yuè.

(1) This figure is a combination of the consonant C nga with the symbol of O.

Combination of ၁ and ၂ or ၃.

ကျေ kyua ကျာ kyuā ကျိုး kyui ကျိုးဌ် kyuee ကျွေးဌ် kyue ကျွဲး kyuè
 ချေ chyua ချာ chyuā ချိုး chyui ချိုးဌ် chyuee ချွေးဌ် chyue ချွဲး chyuè
 ဂျေ gyua ဂျာ gyuā ဂျိုး gyui ဂျိုးဌ် gyuee ဂျွေးဌ် gyue ဂျွဲး gyuè

Note.—The combination with ၃ has the same sound.

Combination of ၂ and ၁.

နှ hnwa နှာ hnwā နှိ hnwi နှို hnwee နှိုး hnwe နှိ hnwè^e
 ထှ hmwa ထှာ hmwā ထှိ hmwi ထှို hmwee ထှိုး hmwe ထှိ hmwè^e
 ထွှ hlwa ထွှာ hlwā ထွှိ hlwi ထွှို hlwee ထွှိုး hlwe ထွှိ hlwè^e
 ရှ shwa ရှာ shwā ရှိ shwi ရှို shwee ရှိုး shwe ရှို shwè^e

Combination of ၃ with ၁ and ၂.

This is very infrequent and equals ၁ and ၂; as,

မြှေး hmyuā = ထှာ hmwā.

FINAL CONSONANTS.

Though several of the consonants are used as final (J. §§ 23–36), there are really only *four* sounds, viz. k, t, ng, n. There is a tendency to suppress even these.

The final consonants have often a new power and also modify the preceding vowels or diphthongs. The following table will show at a glance the only *final* consonants which affect preceding vowels or diphthongs in *pure* Burmese. Where the columns are blank, no combination occurs. A final or *dead* consonant is shown by the mark ံ, သဝ် that, *to kill*, over it. (J. § 23.)

Final consonant.	Combined with vowels and w.						Power.
	a အ	i ါ	u ဥ	o အိ	aw အော	w ဥ	
က k	et				aik	auk	au, as in cow.
င ng	in				aing	aung	ai, as in lyre.
ဋ ts	it						
ဉ် or ဉဲ ny	i,in,è						This has three sounds.
ထု or ထဲ t p	at	eit,eik	òk			ut ¹	òk, as oke in joke.
နု or နဲ or ° n, m, n	an	ein	òn ²			un ³	ei, as in vein.
ယ y	è						

¹ ut, as in put.² òn, as in bone.³ un, as in June.

These finals have the same effect whether the initial consonant be simple or compound (J. § 16).

The mark °, called သေးသေးတင် the-the-tin, over a vowel or live consonant has the force of n; thus, အံ an, ကံ kan, က္မံ kôñ.

Examples.

တက် ket တက် tet ဓက met ဉြက် kyet ချက် chyet
ဗွက် kwet ဤက် hnget.

ခင် kin ဆင် sin ဝင် win ချင် chyin ဖျောင် hlyin ဘွင် kwin
ရှင် shin.

စင် tsit ဉာဏ် nyit ဂင် yit ဗြင် chyit ဖွင် hlit မျှင် hmyit
ရှင် shit.

ကတ kat စင် k'at ဆတ s'at ဗြား kyat ပြတ် pyat
ဖျော် hlyat or shat.

စန် k'kan ဆင် lan ဗုံ man ဉို့ kyan ဖြန် myan ဗုံ hman
ရှင် shan.

œ has three sounds, two of which are open, i and è, the third, or *in* sound, is sometimes marked œ̄; thus,

ଲେଣ୍ଡି li or lè ଟେନ୍ଡି tsi, tsè or tsin ଛେନ୍ଡି chyi or chyin

No rule can be laid down as to the pronunciation of this combination, and it can only be learnt by practice.

وَ è is often interchanged with ے.

କାର୍ଯ୍ୟ } kè ପାର୍ଯ୍ୟ } pè କ୍ରାନ୍ତିକାର୍ଯ୍ୟ } kyè ଗ୍ରୀକାର୍ଯ୍ୟ } kwè ଜ୍ୟୋତିଶ୍ରୀକାର୍ଯ୍ୟ } kyuè

Modern Burmese, however, consider \textcircled{w} to be a light natural tone and \textcircled{h} heavy.

Vowel ° i and final ♂ t or ♂ p.

These finals have usually the sound of t, but with some consonants k; thus,

ဆိတ် seit	ထိတ် teit	ချိပ် chyeit	မြိတ် myeit
အောင် eik	ရှိတ် yeik	လိုင် leik	သိုင် theik

Vowel ° i and final § n or § m.

အိမ် ein ဘိန် kein ထိမ် lein ချိုး chyein မြှိုး myein
မြိုး hmein.

Vowel u with final δ t or δ p.

ခုစ္စ ôk ကူစ် kôk ချူစ္စ chyôk ပြေစ် pyôk ဖူစ္စ hlôk.

Vowel l u with final § n, § m or ° n.

Has a slight but not distinct ng sound.

ကုန် kôن ကဲ ngôñ ဘုၢ် sôñ ဂျူန် chyôñ ပြုၤ pyôñ⁵
ဘုၢ် hlôñ.

Diphthong ိ o with final က k.

ကိက kaik ပိက tsaik ပိက paik မြိက myaik လှိက hlaik.

Diphthong ိ o with final င ng.

အိင် aing ပိင် ဗိုင် ဆိင် စာဗိုင် ပြိုင် pyaing မိုင် hmaing
ပိုင် waing.

Note.—Both the final k and ng are so clipped as to be almost imperceptible.

Diphthong ေ - း with final က k.

အောက် auk ကောက် kauk ခြောက် chyauk ဆွောက် hlauk.

This compound is often written with °; thus,

ကော် = ကောက် kauk.

Diphthong ေ - း with final င ng.

အောင် aung ဘောင် စာောင် ချောင် chyaung မြောင် myaung.

ဲ as a vowel with final ထ t or င p.

ွတ် kut ဒွဲ tsut ခွတ် chyut မြွတ် pyut ွွတ် hlut.

ဲ as a vowel with final န n, င m or း n.

ဥွဲ kun ဒွဲ tsun ွှံ tun ဗွဲွဲ kyun ဥွဲွဲ hmun ွှံွဲွဲ hlun.

Note.—The consonant ေ wa has the same force; thus,

ေး	}	ေး
ေတ်		ေး

wut wun

The above give all the sounds to be found in Burmese, but the paragraphs on consonants written under and over

the lines (J. §§ 23, 24, 32, and 34) should be studied, as such words occur frequently; thus,

သင်္ဘာ thimbaw, a ship.

ဥစာ ၕksā, goods, things.

မေတ္တာ mettā, friendship (commonly pronounced 'myittā').

ထက္ကဏာ lekkānā, signs, characteristics.

မိမိ meinma, a woman.

ဘဏ္ဍာ pādā, property. (See abbreviations.)

အရို့ ingā, limbs, parts.

ပွဲည်း pitsee, things (commonly pronounced 'pyitsee').

ထီး thamee, a daughter.

The letter ဉာ in Pāli is really a double letter နံ, hence ပညာ is pronounced *pinyā* as if ပည်းညာ; and ထည့် *thōnya* as if ထူည့်.

The quiescent consonants (J. §§ 33, 34) in words abbreviated from the Pāli and Sanskrit are often met with; viz.

ကိုယ် ko	from P. ကယော kayo.
မိုလ်း mo	„ P. မော်လာ megō.
မိုရ် mo	„ P. မေရ် Meru.
မိုထ် bo	„ P. မော်ဝါး balo.
မိုထ် pō	„ P. မော်ဝါး p'alo.
မြိုဟ် gyo	„ S. graho.
သီ္ပို၏ Theeho	„ P. သီ္ပို၏ Theehalo.

The permutation mentioned in J. § 35 can only be acquired by degrees, after a knowledge of the sense of a paragraph has been attained, and with the help of a competent teacher.

TONES OR ACCENTS (J. §§ 37, 38, 39).

The below, called အောက် ဗုံး auk-myit, is a light sharp sound.

The း, called ဝတ် ၁ နှစ် ထုံး wut-tsa-hnit-lôn, or ခြောက် she-pauk, is prolonged and heavy.

When the s comes in the middle of a compound word it is dropped out in pronunciation : thus, თაგაბის an interpreter, is pronounced tsagābyan, *not* tsagābyan.

A good example of the ^{long and full} pronunciation of 'because' as 'becoz.'

ABBREVIATIONS (J. § 40).

The most common in use are—

¶ i, sometimes a sign of possessive case (J. § 64), but more commonly an assertive affix denoting the end of a clause (J. § 108).

ဦး for နိုင် hnaik, the locative postposition (J. § 69).

ကိုယ် or ကိုယ့် for ဝေလျှိုး ကောင်း lee-gaung (J. § 126. 8).

၏ for ။^၁ yue, verbal conjunction (J. § 109).

ကျော်မိန္ဒီ kyunôk, for ကျော်မိန္ဒီ kyun nôk, I, your humble servant (J. § 77).

զօն for զօօն lulin, a youth, servant.

ယောကျိုး for ယောက်ယား yauk-yā, a man (Lat. *vir*).

[°] for օδ after զ-օ, as շօմ for շօմկ կակ կակ.

\S for $\S\S$ when short of space.

အဲ for အနက် anet, out of. နံက် for နံနက် morning.

သာ for ဒေ as ရတယူ^၁ yatthe, ပြသာန်^၂ pyatthat (J. § 33).

ဗုံး for ကုံး as in ဘဗုံးပ'ada.

NUMERALS.

၁	၂	၃	၄	၅	၆	၇	၈	၉	၀	၁	၀								
၁	၂	၃	၄	၅	၆	၇	၈	၉	၀	၁	၀								
ထဝ	နှစ်	ထိုး	လေး	ငါး	ခြောက်	ချွှစ်	ရှစ်	ကိုး	သူညွှေ	tit	hnit	thôn	lē	ngā	chyauk	k'uhnit	shit	kō	thônya

These figures are, I think, as remarked by Sir W. Hunter of Indian figures, parts of the consonants which spell their names; thus,

$$\text{၂} = \text{န} \quad \text{၃} = \text{ရ} \quad \text{၆} = \text{ဓ} \quad \text{၉} = \text{ဒ}$$

The words ၁၁၁ tit and ၂၂၂ hnit are, in composition, abbreviated to ၁၁ ta and ၂၂ hna.

For other information, see J. §§ 96–102 and 128.

PHONETIC CHANGES¹.

Certain words are not pronounced as they are written, and the laws which regulate these changes will be found below:

(a) When a final consonant is followed by a nasal it is nasalized by assimilation; as,

အောက် eik met, to dream, becomes ein met.

အောက်မွေ့ auk me, to long for, becomes aung me.

နှစ်နာ nit nā, to be aggrieved, becomes nin nā.

(b) Sometimes the vowel *u* or *ü* is elided; as,

ပုရပိုက purapaik, a note-book, becomes parabaik.

ဘုရား b'uyin, a king, becomes b'ayin.

¹ These paragraphs are taken, by permission, from Mr. Tawseinko's Elementary Grammar.

သူမီး *thū ko*, a thief, becomes *thako*.

ကူးတို့ *kū to*, a ferry, becomes *kado*.

(c) The aspirate in ရ *sha* is omitted ; as,

အောင်ရွှေမင်း *ein she min*, an heir apparent to the throne, becomes *ein ye min*.

(d) The letters ဗ *ba*, ဗ *pa*, ဗ *ma* are interchangeable; as,

ထားတဲ့ *t'a b'ee*, a petticoat, becomes ထားတဲ့ *t'a mee* or ထားတဲ့ *t'a mein*.

ဓားဂြ (usually spelt ဓားဂြ) *d'a pya*, a dacoit, becomes *d'a mya*.

(e) In words beginning with *u* or *ū* the initial vowel takes the initial consonant of the following syllable and *ū* is changed to *n* ; as,

ဥမြင် *uhmin*, a cave, becomes *ənhmin*.

ဦးနွောက် *ūhnauk*, brains, becomes *ənhnauk*.

ဦးခေါ်ဗုံး *ūkaung*, a head, becomes *əkk'aung*.

(f) The final nasal of the first syllable is sometimes dropped ; as,

ဆပင် *s'an pin*, hair (of head), becomes *sabin*.

စံကော *tsan kaw*, a corn sieve, becomes *tsagaw*.

တံခါး *tan kā*, a door, becomes *tagā*.

ပန်းပေး *pan pè*, a blacksmith, becomes *pabè*.

PUNCTUATION (J. §§ 44, 45).

Three marks are used in punctuation, viz. !, , , " " .
The first is now seldom used, but understood after

၂။ ၁၁၃, ၁၁၄, ၁၁၅, etc. It is still written after a vocative or to separate words when necessary.

The second is used in poetry and to show the end of a sentence.

The third may be written for the purpose of dividing paragraphs.

SHORT NOTES ON GRAMMAR AND SYNTAX.

Neither nouns nor verbs are inflected.

Gender, number, and case are denoted by affixes. The affix of the possessive case is often left out, the first of two nouns standing together being in the possessive case ; thus,

Man goat female many to = to the man's she-goats.

If the possessive affix is omitted, the noun which is in the possessive is pronounced with a short abrupt tone.

As composite nouns are often made up of verb- and noun-roots placed together, they will cause some little trouble to the beginner ; thus,

Sift person great = a judge.

For the various kinds of composite and verbal nouns, see J. §§ 47-51, 122-125.

PLURAL OF NOUNS (J. § 54).

There is a peculiarity connected with the plural affix ၁။ which is occasionally met with, and has not been noticed by Judson.

When two or more nouns are used in conjunction, with or without the connective ଫିଁ, they may be followed by ତ୍ରୀ and still remain singular; thus,

ତ୍ରୀଃ ଫିଁ ହରଦି ତ୍ରୀ }
Crow and deer pl. } The crow and the deer.

ଚେଃ ଫିଁ ପୁଣୀ ତ୍ରୀଯାତ୍ମ }
Dog and otter pl. } The dog and the otter.

ଅନ୍ତି ଅତ ତ୍ରୀଯାତ୍ମ }
Mother father pl. } The parents.

There can be little doubt that this affix is a modified form of the verb ବ୍ୟାଙ୍ଗିଃ *to increase*.

PRONOUNS (J. §§ 77, 78).

Personal pronouns are not much used in conversation; a polite mode of address is usually substituted for them.

There is no relative pronoun, its want being supplied by a verb used participially; thus,

The making man = the man who makes.

ADJECTIVES (J. §§ 79-104).

The verb takes the place of an adjective. It may either precede the noun, in which case the particle ଏହା is added to it; or, it may follow the noun; thus,

ଏହାଦିଃ ଏହା ଏହା = ଏହା ଏହାଦିଃ
good man = man good.

Cardinal numerals cannot precede the noun, but follow it with an additional descriptive word; thus,

Spear one long = a spear.

Ball two round = two balls.

In the case of tens, hundreds, etc., the word for ten, hundred, etc., takes the place of the descriptive; thus,

Man two ten = twenty men.

Ox three hundred = three hundred oxen.

Or the descriptive may follow the noun with or without the word *count*; thus,

Horse ridden-thing two ten : or

Horse ridden-thing count three ten.

VERBS (J. §§ 105–119).

Verbs are transitive, intransitive, and auxiliary.

They generally run in couples (*vide* ဝေး and ၁၂, p. xxvii), for the purpose of determining the sense more accurately, or strengthening or amplifying the action to be indicated.

They have plural affixes (really verb-roots indicating *entirety*), which are often dispensed with (J. § 116).

Mood and tense are expressed by auxiliary verbs and particles.

They stand at the end of a clause or sentence, followed by the auxiliary and euphonic (if wanted), and the affix which denotes continuity or finality; thus,

Order give finish if, we him food cook give ought =

If the order was given, we ought to cook and give him food.

Affixes of continuity are given in J. § 109.

Affixes of finality will be found in J. §§ 108, 110, 111, 113, 119. Auxiliaries and euphonics, §§ 117, 118.

The passive voice is formed by means of the verb ခံ *to suffer*, with the verbal noun; thus,

ငဲ ရှိက် သည်။ ငဲ အရှိက် ခံ သည်
I beat; I a beating suffer.

SYNTAX.

The following is a typical Burmese sentence:—

ထို အခါ နှီ ကောင်း သော¹ လူ နှစ် ယောက်² ထို³ သည်⁴
That time at good man two
မြိုမ⁵ ထို သွား ကြ⁶ ထတ်⁷ သော်⁸ ရေ တွင်း⁹ ထဲ¹⁰ ထို
town to go water hole inside to
ထဲ¹¹ ကျ¹² ရှာ¹³ ပဲ¹⁴ ဝါည်း¹⁵
fall-over drop.

¹ သော, the particle used to join verbs used participially to the noun which follows (J. § 114).

² ယောက်, a word descriptive of men; only used now as a numeral adjective (J. § 98).

³ ထို, plural affix for nouns, evidently a form of ထိုး *to increase* (J. § 54): might be omitted.

⁴ သည်, nominative affix: might be omitted.

⁵ ၁, the feminine affix (J. § 56). When added to ၤ a town, it gives the idea of *chief* (metropolis) town of a district.

⁶ ၅, plural affix for verbs: may be omitted (J. § 116).

⁷ ၁၁၄, euphonic affix with no meaning: might be omitted or changed for ၀၁၁ another euphonic, or ၃၃ v. *to be finished*. Both ၀၁၁ and ၁၁၄ are probably verbs that are now obsolete (J. § 118).

⁸ ၁၁၂, past continuative affix (J. § 109): might be exchanged for ၁၁၃.

⁹ ၁၇ ၁၁၃, composite noun meaning *a well*.

¹⁰ ၁၈ for ၁၁၁, a noun formed from an aspirated form of the verb ၁၁၁ *to rest in* (J. § 49), and used as a secondary noun with the postposition: ၁၁၁၁၁ = into (J. § 74).

¹¹ ၁၁၁ ၁၁၂, coupled verbs, expressive of different ways of falling.

¹² ၁၁၁၁၁, an auxiliary or qualifying affix denoting *sympathy* or *regret* (J. § 117). This may originally have been only an exclamation like *Ah!* indicative of pain, as there is no verb of similar meaning.

¹³ ၁၁၁၁၁, auxiliary affix of past tense (J. § 115).

¹⁴ ၁၁၁, a euphonic abbreviation of ၁၁၁၁၁, the assertive affix (J. § 108).

¹⁵ ၁၁၁၁၁၁ a strong assertive final, or closing, affix, from

ତାର୍ତ୍ତିଲ୍ ବ. *to establish*, meaning that what has been stated is an *established* fact. It is not much used now and might be omitted, ହାର୍ତ୍ତିଲ୍ being substituted for ଓ.

The whole reads : ‘On that occasion two good men having gone to the town, I regret to say, fell into a well.’

From the above it will be seen that the adverb of time stands first, the subject is followed by the object, and the predicate is placed last.

Other adverbs, as a rule, immediately precede the verb ; as,

ଅନିଧି ଯେଣ ଫେଣିଭେଣ ଯୁକ୍ତିଃ॥

House to quickly go.

ଯୁ ହାର୍ତ୍ତିଲ୍ ଚାହେ ହୀ ଅତ୍ୟନ୍ତ ଗୁର୍ଦ୍ଧ ହାର୍ତ୍ତିଲ୍॥

He dog to exceedingly loves.

For the various kinds of adverbs, see J. § 126.

NEGATION.

The use of the negative ଓ ma, *not*, is not well explained in J. § 120.

It is always placed before the chief verb, and cannot precede a verb used as an auxiliary, but if the two verbs are coupled by ଏହି it will precede the latter ; as,

ଏ ଯୁକ୍ତି ହାନି ଓ ଯୁକ୍ତି ଏ ହାନି

Not go proper. Go not proper.

If there are a number of verbs used agglutinatively it may be placed before the whole compound or, for the sake of emphasis, before each member of the compound; thus,

မ ချစ် ခင် or
မ ချစ် မ ခင်

Not love not attached to.

If the verb be compounded of a *noun* and a *verb* it must be placed before the verb; thus,

နားထောင်။ နားမ ထောင်
Ear erect, ear not erect.

To listen, not to listen.

It is sometimes used with the verb တုတိ *to be true*; thus,

ပြ အဂ သည် မ တုတိ
Do proper not true.

It is not proper to do.

When the honorific verbal affixes င်္ဂါး and မူ (J. § 125. 6) are used မ must always precede မူ (a verb meaning *to do*); thus,

မင်္ဂါးရောက်တော် မူ သည်
King arrive does.

မင်္ဂါးရောက်တော် မ မူ
King arrive not does.

The king does not arrive.

In prohibitive sentences the affixes ရွှေ့ or ထွေ့ (J. § 111)

are placed at the end of the sentence with ୧ preceding the verb; thus,

ଏ ମେହା ଶ୍ରେଷ୍ଠ (or ଅନ୍ତରୀ)

Do not speak.

The negative assertive affix ନୀତି (J. § 108) is mostly used in conversation, and resembles the French *pas*; thus,

B. ଏହା ଏ ନୀତି

F. Je ne sais pas.

E. I not know.

ORATIO OBLIQUA (J. § 119).

The 'Oratio Obliqua' is shown by the verb ବାଦ୍ଧି (see page XXI) followed by the conjunction ଓ (or by its shortened form ଓ without the conjunction) and a verb expressive of speaking or thinking, such as ବାଦ୍ଧି to say, or ଚାଚି or ଚାଚିଲୁଣ୍ଡି to think. Generally the speaker is designated before the 'Oratio Obliqua,' followed by ଓ by, or ଓଲ୍ଲି: also, or by ଓଲ୍ଲିଲ୍ଲି: this is, however, not always the case. Judson calls this ଓ a nominative affix, but, in my opinion, it is clearly the ablative affix denoting *by* or *from* whom the speech came: thus,

କୁଳିଙ୍କ କାହାରେ ବାଦ୍ଧି ପି ତ କାହାରେ ବାଦ୍ଧି ହେଲି
Crow by also, 'It is not good,' (J. § 119) saying says.
ହେଲି (or କାହାରେ ବାଦ୍ଧି ହେଲି)

The crow says, 'It is not good.'

କୁଳି ଏ କାହାରେ ବାଦ୍ଧି କାହାରେ ଚାଚିଲୁଣ୍ଡି
'He not come can' thinking.

Thinking that he could not come.

In conversation, ထို့ is substituted for တဲ့, and the sentence often still further shortened by the use of the affix တည့် dè (J. § 119); thus,

သူ ထာ မည် တည့်
‘He come will,’ (says).

He says that he will come.

PART II.

သုဓမ္မစာရိ မင်းသိုး ဓမ္မသတ် ဖြတ်ထံး။

The Decisions of Princess Sudhammacari.

INTRODUCTION.

မင်း စ သော အမတ် စစ်သူကြီး တို့ ၏ စကား၊
ပညာရှိ တို့ ၏ စကား သော်ကား ရိုဟ်းကြီး ဖြစ်
သကဲ့သို့ ဆို ရှာ ၏။ သံလျက် သွား ဖြင့် ငှက်ပျော ချက်
ကို ဖြတ် သကဲ့သို့ ဆို ရှာ ၏။ ပြင်းစွာ သော လေ သည်
သစ် ပင် ကို ခံ ထိ သကဲ့သို့ ဆို ရှာ ၏။ လောက ၏
ချမ်းသာ ။ သံသရာ ၏ ချမ်းသာ ကို နှစ်လုံး သွင်း
သော တရားသူကြီး တို့ သည် အပြရ ရှိ သော သူ
တို့ ၏ ပျက်စီးခြင်း ကို ရည် ၏ မ ဖြတ် တရား ကို
အကုန် စိစစ် ကြ ဖြီး ယျင် တရား သဖြင့် အပြရ
ကြီး ထော တို့ ကို မေး မြန်း ကြည့် ရှု ၏ ကောင်း
စွာ ဆုံးဖြတ် ကြ ရှာ ၏။

ANALYSIS.

မင်းသိုး a princess, fr. မင်း a ruler, သိုး a daughter. ဓမ္မသတ် for P. ဓမ္မသွေး a law code, ဖြတ်ထုံး a decision, fr. ဖြတ် v. to cut, ထုံး a custom, precedent.

မင်း စ ဧသာ အမတ် ဝစ်ယူတြိုး ထို ၏ စကား *The words of kings, nobles, and judges, etc.*

မင်း a ruler. စ ဧသာ beginning with, part. of စ v. to begin = etc. အမတ် n. a person of note, a minister. ဝစ်ယူတြိုး a judge, fr. ဝစ် v. to sift; ယူ person; တြိုး to be great. ထို plur. aff. fr. ထုံး v. to increase (J. § 54). ၏ possess. aff. (J. § 64). စကား a word.

ပညာရှိ ထို ၏ စကား ဧသာ သော်ကား *the words of wise men*

ပညာရှိ a wise man, fr. ပညာ P. wisdom. ရှိ v. to have. ဧသာ သော်ကား strong nom. aff. (J. § 59).

မိဟန်းကြြံး ဖြစ် သက္ကာ့သို့ ဆို ရာ ၏ *should be spoken like the hurling of a thunderbolt :*

မိဟန်းကြြံး thunderbolt, fr. မိဟန်း for P. ဧသာ the sky, and ကြံး v. to put forth energy. မိဟန်း is the only word formed on this principle that takes the heavy accent. ဖြစ် v. to throw. သက္ကာ့သို့ like to (J. § 83). ဆို v. to speak, be spoken. ရာ aux. v. to be suitable, should (J. § 117). ၏ assertive aff. (J. § 108) denotes a full stop or colon.

သံသျက် သွား ဖြင့် ငြက်ပျော ချက် လို ဖြတ် သက္ကာ့သို့ ဆို ရာ ၏ *should be spoken as one cuts a banana leaf with the edge of a sword :*

သံသျက် a double-edged sword of Indian origin. သွား

tooth, edge. පුද් by, with (J. § 67). ගතෙපුව the banana or plantain. පැටුන් a leaf. සි objective aff. (J. § 62). පුත් v. to cut.

ප්‍රදීසා ගෙය ගෙය යලු තම පද සි එම යි යක්ෂාස්ථී සි රා ග්‍රී॥
should be spoken as a very strong wind strikes the trees.

ප්‍රදී v. to be strong, violent; ඉවා intensive aff. (J. § 117). ගෙවා participial connection (J. § 114). ගෙව wind. යලු nom. aff. (J. § 59). තමපද a tree, fr. තම wood, පාපද a plant. Nouns often have a plural force without the plur. aff. එම to strike. සි euphon. aff. (J. § 118). ය for යලු the assertive or substantive affix (J. § 122).

ගෙවාග ග්‍රී ගුර්ඩියා යේවරා ග්‍රී ගුර්ඩියා සි අත්ත් අත්ත් යුද් ගෙවා තමුහා යුත්තීස් දි යලු *Judges who have at heart the happiness of this world and the hereafter,*

ගෙවා P. this world. ගුර්ඩියා happiness, fr. ගුර්ඩි to be cold, යා to be pleasant. යේවරා P. future transmigrations. අත්ත් the heart. යුද් to put into. තමුහා law, fr. යලුරා that which is firm. තමුහා යුත්තීs a judge.

පාලු ගෙවා යු දි ග්‍රී පුත්තිස්ප්‍රදී සි රුත් ග්‍රී *aiming at the destruction of those who are at fault,*

පාලු blame, fr. පුත් to throw. පුත්තිs to be destroyed. ප්‍රදී verbal formative (J. § 125), fr. පාලුදී an act, fr. ගුද් to do. රුත් to aim at. ග්‍රී for ගෙවා verbal conjunction (J. § 109).

ච පුත් *unceasingly,*

ච not, පුත් to be cut. This might however be taken as පාලුත් (ගෙවා) තමුහා undecided law.

တရား ထိ အကုန် စိဝင် ကြ ပြီး ဖျောင် *having sifted the law (or case) thoroughly,*

အကုန် thoroughly, fr. ကုန် to be finished, come to an end (J. § 126, 3 a). စိဝင် to sift, scrutinize. ပြီး v. to be complete : used as an auxiliary to denote past time (J. § 108). ဖျောင် continuative aff. (J. § 109).

တရား သဖြင့် *by means of the law,*

သ euphonic for သဉ်.

အဖြစ် ဖြော် ထိ ဖေး မြန်း ကြည့် ရဲ ၍ *examining and enquiring into the faults both small and great,*

ထိ to be small. ဖေး မြန်း to question. ကြည့် ရဲ to look into.

ကောင်း စွာ ဆုံး ဖြစ် ကြ ရာ ၏ *should rightly give their decisions.*

ကောင်း to be good, right. စွာ = ly (J. § 126 b). ဆုံး ဖြစ် to decide ; ဆုံး to make an end of. ကြ plur. aff. (J. § 116) always follows principal verb.

NOTES.

သူဓမ္မစာရိ Sudhammacāri, a Pāli word meaning ‘the doer of good law.’ She is said to have been the daughter of a Rājā of Kamboja, in the Panjab, of which Madda was a city.

The Burmese pronounce it သူဓမ္မစာရိ *Thudhammatsāri.*

၁. ခွေးတီး ခွေးမ တို့ သည် အခြင်း များကြ ၍ သား
သုံး ကောင် တို့ စွဲး ပေါ် ကြ သည့် အကြောင်း။

1. The Account of the Division of the Three Children
when the Dog and Bitch quarrelled.

ANALYSIS OF HEADING.

ခွေး a dog, irrespective of gender. တီး denotes the male and မ the female (J. § 56). အခြင်း များ to quarrel, lit. အခြင်း deeds, များ to be many. ၍ this verbal conjunction, which is a verb meaning to associate, may be translated in several ways to suit the sense. သား a child, evidently the same as သား flesh, generally used for son. တိုး three. ကောင် numeral auxiliary for animals (J. §§ 97-98). စွဲး to split. ပေါ် to divide. ကြ plur. aff. သည့် part. aff. commonly used for သော်. It makes the whole sentence one adjectival clause (J. § 114). အကြောင်း an account, circumstance, from ကြောင်း to draw a line (round).

ရှေး သော အခါ။ တော့ ခွေး နှစ် ကောင် တို့ သည်
တော့ ပရဝဏ် ၌ နေ ကြ ၏။ ကာလ ရည် ထတ် သော်
ခွေးတီး တ ကောင် ခွေးမ နှစ် ကောင် ဖွားကြ ၏။ နော်
သူတို့ မ ညီ မ ည့်တ် ပေါ် ကြ သော် ခွေးမ ပတ် ကို
တ ကောင် စီ ယူ စားကြ ၏။ ခွေးတီး တ ကောင် ဖွှဲ့
သည် ကို ခွေးမ က လည်း ၃ ဆာ ၅ ဆင်းရဲ ကြီး
စွာ ထွေထွေ ပိုက် ရ သည် ဖြစ် ၍ သာ ရ ပုံစံ သည်

ဟု ဆို ၏။ ခွေးထီး က လည်း င မယား သွေ့င လင
ဖြစ် သော့ကြောင့် ပါ သာ ရ ကောင်း သည် ဟု
ဆို ၏။ ထိုသို့ အဖြင့်း အခုံ ဖြစ် ၍ တရား ထွေ အံ
သောင့် ဒေဝဒတ် အလောင်း ဖြစ် သော ကျား နေရာ
သို့ သွား ကြ လေ ၏။ ရော့ ကြ လေ သော ကျား က
လည်း င နေရာ သို့ ရောက် လာ ကြ ဖြီ ဟု ဆို ၍
ထိုသား တို့ ကို အမိ ၌ တကောင်၊ အဘ၌ တကောင်
ပေး ၏။ ထိုသို့ ပေး ဖြီး မှ ဖြွေ့င်း သော ခွေးထီး
တကောင် ကို အလယ် တွင် ဖြတ် ၍ တကောင် သွေ့င
တ ရိုင်း စီ ပေး လေ ၏။ အမိ ၌ အဖ တို့ သည်
ထို သား အကောင် ကို ဖြင့် ကြ သွေ့င ဖြင့်းစွာ ငါ
ကျွေး ကြ ဖြီး သွေ့င အရှင် ကျား မင်း၊ ဤ သို့ ကြော်း
ကြတ်စွာ ဝေခြင်း ဖြင့် မ ဝေ သင့် ဘ ဝေ ပါ သည်
တကား ဟု ဆို ၍ သား အကောင် ကို ကျား ရွှေ သို့
ဖြစ် ၍ သွား ကြ လေ ၏။ ထိုသွေ့ဝါ ၌ ခုံ ခုံ ဒေဝဒတ်
အလောင်း ကျား မင်း စီရင် ဘိသက္ဗ္ဗာ သို့ မင်း၊ အမတ်၊
စစ်သူကြီး တို့ သည် မ ပြု ကုန် ရာ။ ပြု ချေ သော သူ တို့
သည် အပါယ် လေး ဘုံ ၌ ကုန် အံ သတည်း။

ANALYSIS.

ရွှေး သော အခါ။ *In former times*

This is the usual formula, ၌ *in* being omitted. ရွှေး
former, fr. ရွှေ to be in front. အခါ time.

ଦୋ ଦେଃ ଫୁଳ କୋଣ ତ୍ରୀ ହଲ୍ଲ two wild dogs

ଦୋ a forest, used to express wild, lit. *forest's dog*.
ଫୁଳ two, often pronounced ଫୁ before a consonant. କୋଣ numeral aff. for animals (J. § 97).

ଦୋ ପରିବ୍ୟ ଶ୍ଵି ଏ ଗ୍ର ରୀ॥ dwelt in a forest cell.

ପରିବ୍ୟ a form of P. *parivenam*, a hermit's cell. ଏ to dwell. ଶ୍ଵି for ଶ୍ଵିତ in (J. § 69).

କାଳ ରୂପ୍ତ ଲାତ ହେବ୍ Time having been long, i.e. after some time,

କାଳ P. time. ରୂପ୍ତ to be long. ଲାତ euphon. aff. (J. § 118), does not seem to have any meaning. ହେବ୍ past, conjunction (J. § 109).

ଦେଃତିଃ ଯ କୋଣ ଦେଃମ ଫୁଳ କୋଣ ଘାଃ ଗ୍ର ରୀ one dog and two bitches were born.

ଏ for ଲାତ one (J. § 128). ଘାଃ to be born : Jud. only gives 'to grow, increase' as the meaning, but if ଘାଃ means 'to bring forth,' ଘାଃ will mean 'to be brought forth.'

ଫେର୍ବ ଚାନ୍ଦି ଏ ଲୈ ଏ ଲ୍ଲାତ ଏ ଗ୍ର ହେବ୍ ଦେଃମ ଚଯ ତ୍ରୀ
ଏ କୋଣ ତି ଯାତାଃ ଗ୍ର ରୀ॥ Afterwards not being agreed they divided (their property) and each took one of the little bitches.

ଫୋର୍ବ behind, afterwards. ଯ �person, he, ତ୍ରୀ they. ଏ not; always precedes the verb (J. § 120), and if the verb be double, there are generally two, but not always. ଲୈ to be even. ଲ୍ଲାତ to be inclined in mind, to be bent: the two express compatibility of temper. ଏ to divide. (Property is always divided on separation of husband and wife.)

କୁଣ୍ଡ to be little. ଘେ adv. each, apiece : used as a verb it means 'to place things in a row.' କାଳୀ to take. କାହିଁ to divide (lit. eat).

ခွေးထိုး က ကောင် ဖြစ်း သည် ကို ခွေးမ က သည်။ *As regards the dog that remained over, the bitch (said);*

ခွေးထီး (*kwedee*) the (little) dog. ထူး to remain, in excess. ထိ objective affix used in the sense of ‘with regard to;’ Jud. does not give this use. ဘဲ from, by (J. § 71); Jud. calls this a nominative but it is not really so, the idiom is ‘it was said by.’ ဘဏ်း also on the one hand. These two words generally come before the *oratio obliqua* as the first part of a bracket, the verb ‘to say’ being quite at the end.

c. 80 Nga S'a,

This may be translated either as meaning the dog's name, in which case it would be vocative; or, as c of me, my (J. § 78), வை a share.

c ∞ (He is) my portion.

ଠି ହାନିରେ ଲାଇଁ ଫୁଲ ଦ୍ୟାତ ଥିଲ ଏ କାହିଁ ପରି ଗ୍ରୀ ଠି କା ଏ କାହିଁ
କାହିଁ ଯା ଜୀ ଖାଲି ॥ ‘Since I with great misery had to carry
him, I ought to get (him),’ (she) said.

cl I (J. § 77). ହନ୍ତାରୀ to be poor, miserable. It is not easy to see what two verbs are compounded to form this word. ବ୍ୟାଙ୍ଗୀ to be great. ଯୁଦ୍ଧ to carry at the side like a sword or bag. ଧର୍ମ to carry in the arms. ପାଇବୁ to get, obtain; here used as an aux. verb implying obligation, as we use 'got.' ଥିବା (subst. verb) to be, exist; ଥିବାରୀ it being, since. କିମ୍ବା adv. only (J. § 126), always pronounced *thā*. କିମ୍ବାରୀ to

be suitable, proper, right (J. § 117). $\circ\ddot{\imath}$ shortened form of $\circ\ddot{\imath}\ddot{\imath}$ to say, used to denote the termination of *oratio obliqua* (J. § 119).

မယား a wife. ဘွင် or ဘဒ် a master, owner. ဝင် a husband. ဘေး ကြောင့် because (J. § 66). ဝကာင်း to be good, right; often used in the sense of ought.

ထိသိ အငြင်း အခုံ ဖြစ် ၍ ထား တွေ့ အံသောက် ဒေဝဒတ်
အလောင်း ဖြစ် သော ကျား နေရာ သို့ သွား ကြ လေ ၏။ Thus
a quarrel arising, in order to find out the law, they went
to the abode of a tiger who was the embryo of Devadat.

ထိသိ thus. အငြင်း အခံ a quarrel, fr. ပြင်း to deny; ခဲ့ to leap (?). ထွေ to discover. အံသော၍ for the purpose of (J. § 65). ဒေဝဇယ Devadatta, the wicked cousin of Gotama Buddha. အသောင်း an embryo or imperfect stage, prior to another. ကျား a tiger. နေရာ an abode, fr. နေ to dwell (J. § 125, 2). ထွား to go. မူး plural. ဆေ euphon. (J. § 118).

ရောက် ဖြေ လေ သော် ကျေား က လည်း င နေရာ ဆို ရော် လာ
ဖြေ ပို ဟု ဆို ၍ ထို သား တို့ ကို အမိ ၍ သ ကောင်၊ အသ ၏ ထ
ကောင် ပေး ၏။ When they arrived, the tiger, saying, ‘You
have come to my dwelling,’ gave those children, one to the
mother and one to the father.

ရောက် to arrive. သာ to come. သား used for the feminine, a child. အဘ for အဖ a father. Many words are written

with ၁၁ and pronounced ၁၁. The locative ၏ is often used as dative. ပေး to give. ၏ in narrative is used when we should use a past tense.

ထိုထို ပေး ၌ မှ ကြိုင်း သော ခွဲးထိုး ထ ကောင် ကို အလယ် တွင်
ဖြတ် ၍ ထ ကောင် ထွေ့ ထ ပိုင်း စီ ပေး ထေ ၏။ *After having
thus given, he cut through the middle the dog that remained
over and gave a piece to each.*

၂ from, is often used with verbs in the sense of *after*. ကြိုင်း to remain over. အလယ် the middle. ဖြတ် to cut cross-wise. ၁၁ ကောင် ထွေ့ per head; ထွေ့ is often used in this sense. အ ပိုင်း a piece, fr. ပိုင်း to sever. ၈ each (J. § 126, 8).

အဘ နှင့် အဖ ထို သည် ထို သား အကောင် ကို ဖြင့် ကြ ထွေ့
ပြုးစွာ ငါ ကျွေး ကြ ၌ ထွေ့ ထွေ့ အရှင် ကျား မင်း၊ ၍ ထိုးကြ
တွာ ဝေခြုံး ဖြင့် မ ဝေ သင့် ဘ ဝေ ပါ သည် ထကား ယ ဆို
၍ သား အကောင် ကို ကျား ရွှေ ထို ဖြစ် ၍ ထွေ့ ထွေ့ ကြ ထေ ၏။
*The mother and father, when they saw the corpse of that
son, having cried aloud, said, 'Lord Tiger King, with
so cruel a division you ought not to have divided,' and,
throwing the corpse of the child before the Tiger King,
went away.*

ဖြင့် to see. ထွေ့ when, or, having (J. § 109). အကောင်
a dead body (generally for animals). ၈ to cry, weep.
ကျွေး to wail. အရှင် a lord, master, owner. ကြိုင်းကြတ် to
be rough, harsh. စွာ intensive aff. (J. § 117). ဝေ to divide.
မ — ဘ without (J. § 117); this ဘ is really the verb
ဖယ် or ပယ် to reject, set aside. သင့် to be proper; the
whole construction is peculiar, 'without being proper'

to divide you have divided.' ། ດ to throw (commonly written ດ). ເ in front of. ຕກະ: an exclamation (J. § 119).

ထိ သတ္တဝါ နှစ် ခ ထိ ဒေဝဒတ အလောင်း ကျား မင်း မီရင်
တိသကဲသို့ မင်း၊ အမတ်၊ စစ်သူမြို့ ထို သၢ် မ ပြ ကုန် ရာ။ *As
the Tiger King, the embryo of Devadat decided for these
two beings, nobles and judges ought not to do.*

သတ္တဝါ (*Thattawā*) P. a rational being of any kind. နှစ်
two. ခ numeral affix generally used for things without
life (J. § 98). ဂရ် to arrange, decide. ဂ to place in a
row. ထိ a euphon. aff. generally used with ကဲထိ just as
(J. § 118). အမတ် a noble. ပြ to do. ကုန် plur. aff. ရာ or
ကျား to be suitable, should.

ပြ ချေ သော သူ ထို သၢ် အပါယ် ဇေး ထံ နှဲ ကျ ထဲး ကုန် အံ
သတည်း။ *Those persons who do will certainly fall over
into the four places of punishment.*

ချေ a euphon. aff. generally subjunctive (J. § 118).
အပါယ် *apē*, fr. P. အပါယော (*Apāyo*) a place of punishment.
ထံ an abode. ကျ to fall down. ထဲး to topple over.
ထည်း a strong closing affix denoting 'certainty,'
fr. ထည် to fix, to establish (J. § 119).

NOTES.

သတ္တဝါ a sentient being, fr. Sans. *satvā*. The Burmese
cannot pronounce *tvā*, so put in an extra *ta*.

အပါယ် there are four hells or states of suffering or mis-
fortune.

J. မြေ ခွေး နှင့် အံ အကြောင်း

2. The Account of the Fox and the Otter.

ရေး သော အခါ။ မြေ ခွေး နှင့် အံ သည် ခင်ဗျား
 ပိတ်ဆွေ ဖွဲ့ ၍ မြေ ဖြစ် ကပ်း နား ၌ အစာ ရာ ကြ ထောင် အံ
 သော် အံ သည် ဝါးကြောင်း တ ကောင် ကို ရ လေ ၏။ အံ
 က လည်း ထိ ဝါးကြောင်း ၏ ဝါး ပျုံးလား နှင့် ခေါင်း
 ကို စား ထိ လည် ဟု ဆို ၏။ မြေ ခွေး က လည်း ဝါး ပျုံးလား
 နှင့် ခေါင်း ကို စား ထိ လည် ဟု ဆို ၏။ မြေ ခွေး နှင့် အံ တို့ သည်
 အဖြင့် အခုံ ဖြစ် ကြ ၍ ဝါး လို ဘုရား အလောင်း
 ယန် မင်း နေရာ ထို သွား ကြ ကုန် အံ ဟု ဆို ကြ ၏။
 ယန် မင်း လည်း ၏ ထို ဆို ၏။ သင် ထို နှစ် ကောင်
 သည် အဘယ် ကြောင့် အဖြင့် အခုံ ဖြစ် ကြ သ နည်း။
 အဆွေ ခင်ဗျား မ ပျက် ကောင်း ဖြစ် သော့ ကြောင့်
 နောင် သော အခါ အံ သည် ဝါကြောင်း ရ သော် ဂုဏ်း၊
 မြေ ခွေး သည် သမင်း၊ ဒရယ် ရ သော် ဂုဏ်း၊ ဝါ ယခု
 ဝေ ပေး သက္ကားထို ဝေ ၍ စား ကြ ကုန် ဟူ ၍ အမြို့
 က ခေါင်း တိုင်အောင် ခွဲး ဝေ ၍ ပေး လေ ၏။ မြေ
 ခွေး နှင့် အံ သည် နှစ် သက် ဝါး သာ ကြ ကုန် ၏။
 ၏၍ ထို သွား လောင်း ယန် မင်း ဆုံးဖြတ် ထိ

သက္ကာၤ တို့ မင်း၊ အမတ်၊ စစ်သူၤ တို့ သည် ဆုံး ဖြတ်
ပေး ကုန် ရာ ၏။

ANALYSIS.

ရွှေး သော အခါ။ မြေ ခွေး နှင့် ဖုံး သည် စစ်ပွန်း မိတ်ဆွေ ဖွဲ့ ၍
မြစ် ကမ်း နား ၌ အစာ ရှာ ၍ လေ သော် ဖုံး သည် ဝါးကြိုင်း
ထ ကောင် ကို ရ လေ ၏။ *In former times, a fox and an
otter, living in close friendship, having sought food on the
bank of a river, the otter obtained a Kyin fish.*

မြေ့ earth, ခွေး dog—a fox. ဖုံး an otter. နှင့် with, and
(J. § 68). စစ်ပွန်း husband or wife, fr. စင် to be attached to
and ပွန်း to rub against. မိတ်ဆွေ a friend. မိတ် fr. P. မိကွော
a friend; ဆွေ to be related to; စစ်ပွန်း မိတ်ဆွေ a relationship
as close as that of husband and wife. ဖွဲ့ to be united: to
bind together. မြစ် a river. ကမ်း bank. အနား an edge,
fr. နား to be near. အစာ food. ရှာ to search for. သော်
past-continuative (J. § 109). ဝါး a fish, usually precedes
the names of all fish. ကြိုင်း the name of the fish (kind of
large gudgeon). ဝါးကြိုင်း pronounced *ngagyin*.

ဖုံး က သည်း ထိ ဝါးကြိုင်း ၏ ဝါး ပျုံး သား နှင့် ခေါင်း ထိ
စား ထိ သည် ဟု ဆို ၏။ *The otter said, '(I) want to eat the
head and body of that ngagyin.'*

ဝါး the belly, ပျုံး flat (some write it ပျုံးဗုံး tough),
သား flesh; ဝါး ပျုံးဗုံး သား the flabby part of the belly peculiar
to fishes and some other creatures. ခေါင်း a head.
စား to eat. ထိ to desire (J. § 117), used as an aux. verb.

မြေခွေး က သည်း ဝါး ပျုံး သား နှင့် ခေါင်း ထိ ဝါ စာ စား

လို သည် တဲ့ ဆို လေ ၏။ *The fox also said, 'I alone wish to eat the head and body.'*

မြေ စွေး နှင့် ပုံ ထို သည် အပြင်း အခုံ ဖြစ် ကြ ၍ ဝါထို
ဘရား အလောင်း ယဉ် မင်း နေရာ ထို သွား ကြ ယန် အံ တဲ့ ဆို
ကြ ၏။ *The fox and otter being at variance said, 'Let us go to the abode of the Hare-King, our embryo Lord.'*

ထို the plural affix is often used after two or more nouns in apposition or conjunction. အပြင်း အခုံ ဖြစ် the verbal noun, with ဖြစ် or ရှိ to be, is often used instead of the simple verb. ဝါထိုဘရား our Lord, i.e. the object of worship of us (men). ဘရား any person or object worshipped. ယဉ် a hare (one of Gotama Buddha's former states of existence). သွား ကြ ယန် အံ we will go, let us go (J. § 111).

ယဉ် မင်း သည်း ဤ ထို ဆို ၏ *The Hare-King also said thus :*

သည်း also; evidently connected with သည် to turn, i.e. in turn (J. § 126, 8). ဤ ထို thus, in this (manner).

သင ထို နှစ် ကောင သည် အသယ ကြောင့် အပြင်း အခုံ ဖြစ်
ကြ သ နည်း 'Why are you two (animals) at variance ?

သင thou (J. § 77). အသယ ကြောင့် why, on account of what? (J. § 82). နည်း inter. aff. (J. § 110).

အဆွဲ ခင်ပွန်း မ ပျက် ကောင်း ဖြစ် သော့ကြောင့် နောင
သော အခါ ဖုံ သည် ဝါကြောင်း ရ သော် ငြင်း 'Because it is not
right (that your) friendship be destroyed, hereafter if either the otter gets a ngagyan,

ပျက် to be destroyed. နောင future time. သော် cont. gives force of 'if' (J. § 109). ငြင်း for သည်း ကောင်း followed by another ငြင်း either . . . or (J. § 126, 8).

କେଉଁ କୋଣର ପାଦରେ ଯାଏନ୍ତି କିମ୍ବା ଅରାଯି ର କାହାର ପାଦରେ ଯାଏନ୍ତି କିମ୍ବା ‘or if the fox gets
a red deer or hog deer,

ହରଣ a kind of elk found in the plains. ଜୟାଯ୍ ଓ ଜୟାଯ୍
a small deer, *cervus porcinus*. କିମ୍ବା the objective is some-
times omitted.

၁၈ ယခု ၃၀ ပေး သက္ကာ၌ ၃၀ ၅၇ စား အဲ ယန် ယူ ၅၇ အမြိုး
က ခေါင်းထိုင်အောင် ခွဲး ၃၀ ၅၇ ပေး ထောက်။ ‘as I now divide
(and) give, divide and eat ;’ saying (thus) (he) split (and)
divided from the tail as far as the head and gave (it to
them).

ଯାଇ now. ଏହି କ୍ଷଣରେ do ye eat (imper.) (J. § 111 omits).
 ତାହା to say. ଆଟ୍ରିଃ a tail. ତାଙ୍କିର୍ଣ୍ଣ ଅନ୍ତର୍ବାଦ as far as, fr. ତାଙ୍କିର୍ଣ୍ଣ to arrive;
 ଅନ୍ତର୍ବାଦ the verb 'to overcome,' used as an auxil. to denote 'in
 order to' (J. § 109). ଶିଖିବା କାହାରେ ଥିଲା? to split lengthwise (J. § 39).

ଫେରୋଃ ଶ୍ଵଦ୍ ପୁଅ ଯାହୀ ଶ୍ଵର ଯାନ ଠିକିଃ ଯାଏ ଅନ୍ତରେ ଗୁଣ ଅଛି॥ The fox and the otter were pleased.

နှစ် heart. သက် to settle down, to be moderate. ဝိုင် belly. သာ to be pleasant. The whole denoting two kinds of pleasureable sensation.

ଓଡ়: coming before nobles is translated ‘king,’ but by itself merely means ‘a person in authority;’ in its original sense it probably meant ‘to be old.’ ଓଡ଼ିଆଡ଼ି: here means ‘a judge,’ from ଓଡ଼ to filter; it can also mean ‘a general,’ from ଓଡ଼ warfare. ଗୋ: to give.

NOTE.

The following proverbs and their explanation are attached to this story :—

အိပ် သော သူ ကို မ နှိုး ရာ။ နှိုး သော သူ ကို မ[။]
ထ စေ ရာ။ ထိုင် သော သူ ကို ထ ဟူ ၍ မ ဆို ရာ။

အိပ် သော သူ ကို မ နှိုး ရာ။ One should not arouse a sleeping person.

နှိုး သော သူ ကို မ ထ စေ ရာ။ One should not cause the person who is awake to get up.

ထိုင် သော သူ ကို ထ ဟူ ၍ မ ဆို ရာ။ One should not say ‘get up’ to the person who sits.

အဓိပ္ပါယ ကား။ As for the meaning :

ချ ဥစ္စာ ကို မျက် မျန်း မ တွေ့း ရာ။ One should not envy another’s goods.

လောဘ ထပ မက ခြင်း မ ရှိ ရာ။ One should not be covetous.

မီ ထိ အပ သော ဥစ္စာ ကို မ ယူ ထ နေ ခြင်း။ Remaining without taking goods which one ought to wish for : i.e. self-restraint as regards the use of our own wealth.

ANALYSIS.

အိပ် to sleep, lie down. နှိုး to be awake. နှိုး to cause to awake (J. § 106). မ not (J. § 120). ရာ to be suitable, should (J. § 117). ထ to arise. စေ causative aff. (J. § 117). ချ or သ genitive of သ a person, another (J. § 78). ထိုင် to sit. ဟူ to say. ၍ for ချွဲ verbal conjunction (J. § 40). ဆို to say. These two verbs are constantly used together either as ဟူဆို၏ or ဟူ၍ဆို၏ (J. § 119). အဓိပ္ပါယ (pro-

nounced *Adeikpè*) for P. ଅଧିପ୍ତୀୟ *Adhippāya*, meaning, intention. The Burmese constantly write it wrongly with *o b* for *o p*. କୁଳାଁ as regards (J. § 60). ଉତ୍ତର (pronounced *óksā*, J. § 32); from P. *uccayā*, accumulations, wealth. ଭୁଲ ଦ୍ଵାରା ଭୁଲିବାରେ ଭୁଲିବାରେ to feel ill-will, envy; ଭୁଲ ଏଇ ଦ୍ଵାରା ଭୁଲିବାରେ to hate; ଭୁଲିବାରେ to make an effort. The first two words ଭୁଲ ଦ୍ଵାରା ଭୁଲିବାରେ *eye-hatred*, are one noun, therefore the negative ନ is inserted before the verb. This rule is not explained in (J. § 120), but is most important, viz.: ‘When a verb is composed of a noun and verb, the negative particle must come before the verb;’ thus—ନମ୍ବାନ୍ତିରୀ ନମ୍ବାନ୍ତିରୀ to be joyful; ନମ୍ବାନ୍ତିରୀ ନମ୍ବାନ୍ତିରୀ not to be joyful: the literal meaning is ନମ୍ବାନ୍ତିରୀ belly; ନମ୍ବାନ୍ତିରୀ to be raised. କୋଣାକୁ P. covetousness; ଆମ ପାଇ ପ୍ରତିକ୍ରିୟା (B. equivalent) fr. ଆମିତିରୀ to have an appetite for; ପାଇ ପାଇବାରେ to covet; ପ୍ରତିକ୍ରିୟା the verbal noun formative. ଆମିତିରୀ self (J. § 37). ଚାହିଁ ଚାହିଁ to wish for. ଆମିତିରୀ ought (J. § 117). ଲାଭ ଲାଭିବାରେ to take; ନାହିଁ—ନାହିଁ without (J. § 117). ରହିବାରେ to remain: this verb is often used with other verbs, somewhat as we use the verb *to be*, and need not in such cases be translated as *I* ଲାଭ ରହିବାରେ *I work* or *I am working*.

၃. သငော်၏ သူကြီး နှင့် ဆိတ် ကျောင်း လုလင်
တို့ တရား ပြု အြောင် အကြောင်း။

**3. The Account of the Law-case of the Goatherd and
the Captain of the Ship.**

ANALYSIS OF HEADING.

ဆိတ် ကျောင်း လုလင် a goatherd ; ဆိတ် a goat ; ကျောင်း
to herd ; လုလင် or လုံ a young man. တရား ပြု to prosecute,
go to law.

ဒ္ဓား သငော် အခါ။ သငော်၏ သူကြီး တ ယောက်
သည် ကုန် သွယ် ရန် သွား လေ သော် သမုဒ္ဒရာ ကမ်း
တ ဖက် သို့ ရောက် လေ ၏။ ကမ်း နား ၌ ဆိတ် ပျား
ကို လူ တ ယောက် ကျောင်း လေ သော် သငော်၏ သူကြီး
၏ ဆိတ်မ သည် ဆိတ်ထိုး သို့ လိုက် ချွဲ သော် ဖို့
ဆိတ်မ ကို ဆိတ်ထိုး ရှင် ထံ က တောင်း လေ ၏။
မ အပ် မ ပေး သော့ကြောင့် တရား စစ် မည် ဟူ ၍
တရား စစ်သူကြီး ထံ သို့ ရော့ လေ ၏။ ဆိတ်မ ကား
ဆိတ်ထိုး နောက် သို့ လိုက် သည် ဖြစ် သော့ကြောင့်
ဆုံး ကောင်း လေ ၏။ ဆိတ်ထိုး ဖိုင် ကောင်း လေ
၏။ ၏၍ သို့ ဆုံးဖြတ် လေ သတည်း။ ထိုသို့ ဆုံးဖြတ်
လေ သည် နော့ သငော်၏ သူကြီး မ သက် သာ ၍ လက်
ဆောင် တံရိုး နှင့် စစ်သူကြီး သမီး သို့ စေ လေ ၏။

ထိသိ အကြိမ် များစွာ စေ သော့ကြောင့် စစ်သူကြီး
သမီး သည် သတော်သူကြီး ရှိရှု သို့ သွား လေ ၏
ရောက် လေ ဖျော် မ သွား ရ ဘဲ ထား လေ ၏။ စစ်သူ
ကြီး လည်း င ထိုး ကို ထိ သည် ဟု တောင်း သော် မ
ပေး ဘဲ နေ လေ ၏။ အငြင်း အခုံ ဖြစ် ၍ မင်း ထံ သို့
ရော် သော် အရှင် မင်းကြီး၊ ယမန် ကား အကျွွန်း
ဆိတ်မ သည် ဆိတ်ထိုး သို့ ထိုက် ချွှေ ၍ သု ဒါမ်
သို့ ရောက် သည် ရှိ သော် ဆိတ်ထိုး ရှင် ပိုင် ကောင်း
သင့် သည် ဟု စစ်သူကြီး ဆုံးဖြတ်ချက် ရှိ ဖြေ တကား။
ယခု လည်း ထိ စစ်သူကြီး သမီး အကျွွန်း ရှိရှု သို့
သာ ဖြီး သော် အကျွွန်း ပိုင် ကောင်း လေ အံ့ ဟု
ဆို ၏။

ခြေး ဆင်ခြေ ဆို ဖြီး ရှိ သော့ကြောင့် သတော်
သူကြီး သည် စစ်သူကြီး ထိုး ကို ပိုင် ခွင့် ရ လေ
သတည်း။

ထိကြောင့် ယောကျား ရှိရှု သို့ ပိုမွ လာ သော်
အဖြစ် ကင်း စေ သတည်း။

ANALYSIS.

ခြေး သရော အခါ။ သတော် သူကြီး ထ ယောက် သည် ကုန် သွေ
ထ ရန် သွား လေ သော် *In former times, a ship's captain
having gone for (the purpose of) trading,*

သရော an amplification of သော not often used. သတော်

a short way of writing သင်းဘေး (J. § 34) a ship; probably derived from သင်း to unite; ခေါ် to be swelled, to float. သူတြိုး a captain, head man. ၁ one. ယောက် the numeral adjective for human beings (J. § 98). ကုန် merchandise; ထွယ် to draw out long (as in conversation), higgle: ကုန်ထွယ် to trade. ရန် verbal formative (J. § 125, 3), for; fr. ရန် to set apart.

သမျှမြေရာ ကမ်း ထ ဖက် ထို့ ရောက် လေ ၏[။] arrived at the other side of the ocean.

သမျှမြေ S. *Samudrā* (B. pronounce *Thamokdayā*), the ocean, sea. ကမ်း a bank, shore. အပက် a side; ၁ one, gives the idea of the other. ရောက် to arrive.

ကမ်း နား ၌ ဆိတ် များ ကို ထူ ထယောက် ကျောင်း လေ သော် သက္ကာ သူတြိုး ၏ ဆိတ်မ သည် ဆိတ်ထိုး သို့ ထိုက် ချေ သော် မိမိ ဆိတ်မ ကို ဆိတ်ထိုး ရှင် ထံ က ထောင်း လေ ၏[။] A man having herded goats upon the shore, and the captain's she-goat having followed a he-goat, (he) demanded his she-goat from the owner of the he-goat.

အနား: an edge. ဆိတ် a goat. များ plur. aff. (J. § 54). ထူ a man (*homo*). ကျောင်း to herd. ထိုက် to follow. ချေ euphon. aff. (J. § 118). ဧံ his, of himself (J. § 77). ဆိတ်ထိုး a he-goat (J. § 56); ဆိတ်မ is the common form. အရှင် an owner. ထံ or အထံ the presence of a person; commonly used to denote that one person actually presented himself before the other (J. § 74). ဝောင်း to demand.

မ အပ် မ ပေး သော့ကြောင့် ထရား စစ် မည် ဘူ ၍ ထရား ဝင်သူတြိုး ထံ ထို့ ရော် လေ ၏[။] Because (he) did not give it

up (the captain) went before a judge, saying, 'I will have the law (of the case) sifted.'

අඛ to hand over. ගෝ to give. තං to strain, sift, investigate. ගු to say.

හිත්ම ගාව හිත්තියි ගොක් යුති දිග් යලු ප්‍රම ගොටු
ගොටු ජ්‍යා ගොං ගෙ ග්‍රී॥ (*The judge said*) ‘As for the
she-goat, because (she) followed after the he-goat it is right
that (she) should be lost.

ගාව nom. aff. (J. § 60). ගොක් behind. දිග් යලු ප්‍රම
= යිග්. The verbal noun and substantive verbs ප්‍රම or දී to be, are often used for the simple verb. ජ්‍යා to come to an end, be lost. ගොං to be good, right.

හිත්තියි දිං ගොං ගෙ ග්‍රී॥ ප්‍රීයි ජ්‍යාප්‍රම ගෙ
වත්තුන්දී॥ ‘*The he-goat ought to own (her).*? Thus (he)
decided.

දිං to own. ජ්‍යාප්‍රම to decide. වත්තුන්දී strong assertive aff. (J. § 119).

දියු ජ්‍යාප්‍රම ගෙ වත්තුන්දී ගොක් වත්තුන්දී ම යා ගා ග්‍රී රැග්නේං ත්‍යිතියි ත්‍යිති ත්‍යිති ගෙ ග්‍රී॥
After it was thus decided, the ship-captain not being satisfied, sent (some one) with presents and bribes to the judge's daughter.

ගොක් behind, after. රැග්නේ ගා to be pleased. ග්‍රී for
ශේ connective (J. § 109). රැග්නේං a present; fr.
රැග්නේ hand, ගේං to carry. ත්‍යිති (pronounced ත්‍යිතියි ta-zō)
a bribe. ගෙ to send.

දියු ප්‍රම බ්‍රාජා ගෙ ගොටුගොටු ත්‍යිතියි ගිමියි යැවු

သတေသနအိုး ရှိရာ ထို သွား လေ ၏ Because (he) sent thus very many times, the judge's daughter went to the ship-captain's place.

အကြမ် a time, fr. ကြမ် to meet with. စွာ very (J. § 117); as a verb to exceed. ရှိရာ verbal noun of ရှိ to be (J. § 125, 3).

ရောက် လေ ထွင် မ သွား ရ ထဲ ထား လေ ၏ စစ်သူအိုး ထည်း င ထိုး ထို ထို ထည် ယ ထောင်း သော် မ ပေး ထဲ နေ လေ ၏ When (she) came, without letting (her) go (he) kept (her). The judge also having demanded, saying, 'I want my daughter,' (he) remained without giving (her).

ထွင် continuative aff., often translated 'when.' ရောက် to arrive. မ — ထဲ without (J. § 117). ရ to be able: gives the idea of permission. ထား to place, to keep. ထို to desire. ထောင်း to demand. နေ to remain = do (*did not give*).

အငြင်း အခံ ဖြစ် ၍ မင်း ထံ ထို ရော့ သော် အရှင် မင်းအိုး ထမန် ကား အကျွန်းရ ဆိတ်မ ထည့် ဆိတ်ထိုး ထို ထိုက် ချေ ၍ ယ အိမ် ထို ရော့ ထည့် ရှိ သော် ဆိတ်ထိုး ရှင် ပိုင် ကောင်း သင့် ထည် ယ စစ်သူအိုး ဆုံးဖြတ်ချက် ရှိ ဖြ ထကား။ There being a quarrel, and having come before the king (the captain said), 'O Lord King, only a short time since, my she-goat, following a he-goat, arrived at another's house, and the judge's decision was, "The owner of the he-goat ought to own (her)."'

အရှင် O Lord. မင်း a ruler, with အိုး to be great, added, generally means king, as in Pāli, *Mahā-rājā*. ထမန် time just past. ကား (J. § 61). အကျွန်းရ I your servant (J. § 77), more respectful than ထွင်းရ. ထိုက် to follow. ချေ euph. aff. သူ possessive case of သူ a person, another. အိမ် a house.

အရင် a master. သင့် to be proper (J. § 117). အချက် subject, matter (J. § 124). ပြီ past aff., a form of the verb ပြီး to be completed. ထကား an exclamation like 'forsooth.'

ယခု လည်း ထိ စစ်သူဖြေး ဆိုး အကျွန်ုပ် မှိုရာ ဆို လာ ပြီး
သော် အကျွန်ုပ် ပိုင် ကောင်း လေ အဲ ယ ဆို ၏။ 'Now also that
judge's daughter having come to my place, I ought to own
(her),' he said.

ယခု present time, now. ထော euphon. aff. (J. § 118).
အဲ future aff., is used to denote probability; i. e. the
assertion is not positive.

ရှေး ဆင်ခြေ ဆို ပြီး ရှိ ထော့ကြောင့် သတေသူဖြေး လည်း
စစ်သူဖြေး ဆိုး ထိ ပိုင် ခွင့် ရ လေ သထည်း။ Because the
former pleading was stated, the ship-captain obtained
permission to own the judge's daughter.

ဆင်ခြေ a pleading, argument. ပြီး to be complete,
finished. အခွင့် permission.

ထိကြောင့် ယောကျား မှိုရာ ဆို ပိမ့် လာ သော် အဖြစ် ကင်း
ထော့သထည်း။ Therefore if a woman come to a man's
place, let (him) be free from blame.

ထိကြောင့် on that account. ယောကျား or ယောက်ယား a man (*vir*). ပိမ့် or ပန်းမ a woman. အဖြစ် blame, fault, punishment; fr. ပြု to throw at. ကင်း to be free from. ထော့ imp. aff., let be (not properly explained in J. § 111; see § 117).

NOTE.

ဆင်ခြေ Judson says this word is derived from ဆင် elephant, ခြေ foot, on account of a well-known story, but the more probable derivation is fr. ဆင် to state a case, ချော့ to make answer, refute.

၄. ဒေါသ ဖြိုး ယ သော ရွှေ့ဇူးလျှောင်း သတ္တိ
ထိုး ၏ အကြောင်း။

4. The Account of the very Passionate Girl, Ratti Ithari.

ANALYSIS OF HEADING.

ဒေါသ P. anger. ဖြိုး to be great. ယ to be pretty = very. ရွှေ့ဇူးလျှောင်း Ratti Isari (or as B. pronounce *Ratti Ithari*) an Indian woman's name. သတ္တိ this word prefixed to သား or သိုး gives an idea of gentility; always pronounced *thado*.

ကောဇ္ဈာသံ ဘုရား လက် ထက် တော် ၌ ရွှေ့
ဇူးလျှောင်း သတ္တိ သမီး သည် တ ခ သော နိဂုံး ရွာ ၌
နေ ၏။ မါန် ဖြိုး သည် ဖြစ် သော့ကြောင့် လင် ကို
မ ကြည့်ခြင် ခဲ့ တ ပါး သော နိဂုံး ရွာ သို့ သွား
လေ ၏။ ခရီး ဝေး ၏ ပင်ပန်း သော့ကြောင့် ထန်း
ပင် ရိုက် တွင် နား နေ ၏။ နားရာ တွင် သူငယ် အိပ်
စို့ မည် ဟူ ၏ ပုဆိုး ခင်း ၏ သို့ ထိုင် လေ ၏။ ကျိုး
လည်း ပုံး လာ ၏ ထန်း သီး ပေါ် ၌ နား လေ ၏။
ထန်း သီး လည်း မှုည် လျက် သူငယ် ထိုင် ထက် ကျ
၏ သေ လေ ၏။ သား သေ သည် ကို ဖြင့် လျှင်
ချက်ရည် ထို လျက် သား အကောင် ကို ခိုက် ၏
ကျိုး ပုံးရာ သို့ ထိုက် လေ ၏။ လယ် တွန် ယောက်သား

ගඩ්: තං: රු: ක්‍රි නා: තා: තෙව යැමද්: යුරි ක්‍රි නෑ: තිරින්:
 ක්‍රි: තා: තෙවුග්‍රීවාද් තෙවාද ගේ තෙව ගෝව
 ගුරින්: තුරි ගේ ග්‍රී॥ ගේ තෙව ක්‍රි: ක්‍රි යු මලු ලා
 තෙව් ලයි තුන් යෙවාක්‍රිවා: ග එලුන්: ජ්‍රී ක්‍රි:
 එලු ද්‍රී ක්‍රි: තාගා: භු ප්‍රි ග්‍රී॥ වූසයි අමි ග
 එලුන්: මද්: ක්‍රි: ප්‍රිව තාගා:॥ ද්‍රී තා: ක්‍රි තත්
 තද් ග ගොව භු ප්‍රි ග්‍රී॥ අප්‍රින්: අඇඇ ප්‍රි ග්‍රී ත්‍රි
 ප්‍රිව අලුව අලුන්: තාගා:වූග්‍රී: ත තාගා: නඩ
 ගේ තෙව් යෙවාක්‍රිවා: ගෝව් ගොවද්: ගු එලු භු
 ප්‍රි:ප්‍රිති ගේ ග්‍රී॥ ලයි තුන් යෙවාක්‍රිවා: ම තග් තා
 ත්‍රි ප්‍රිව ග්‍රී තාගා:වූග්‍රී: ග්‍රී තුරි ප්‍රි ගේ
 තෙව් තාගා:වූග්‍රී: ග ජ්‍රී තාගා: එලුන්॥ තද්
 එද ඉද් රුද රුද ප්‍රිව ග ගුව ජ්‍රී සුවා:ඉ තුරි
 එඩි: ගෝ: ත්‍රි තන් පද උරි තුරි අවා: ගේ ග්‍රී॥ වූසයි
 ක්‍රි එලුන්: සිරි තා: යුරි වූසයි අහිර ප්‍රිව එලුන්
 තුරි තන්: සිරි: මුලුන් ගු ත්‍රි ගේ ඇ තෙව් තද්
 එද ඉද් රුද රුද ප්‍රිව තෙව අමු ග්‍රීවාද් තා වූසයි
 ගේ එලුන්॥ ජ්‍රී ප්‍රිව ත්‍රි ලයි තුන් යෙවාක්‍රිවා: ඉද්
 තාගා: ග ගෝව් ක්‍රි ග තොව ප්‍රි ගෝවා॥ තා: ග
 ග මු තද් එද ආවා: ගෝව ගෝව පෝව ගෝව ගෝව
 ගේ එලුන්:॥

ANALYSIS.

ကောက္ခသံ ဘရား ထက် ထက် ထော် ၌ ရွှေ့ဇာရီ သတိ သမီး
သည် ထ ခ သော နိဂုံး ရွှေ တွင် နေ ၏။ *In the era of the
Lord Koukkathan, a young lady (named) Ratti Ithari dwelt
in a certain small town.*

ကောက္ခသံ (pronounced *Kaukkathan*) for P. *Kakusandho*,
one of the twenty-four Buddhas. ဘရား (pronounced
hpaya) fr. ပူး to behold with reverence, and ရာ thing ;
is used to denote any object of worship. ထက် ထက် the
ascendancy or reign of, fr. ထက် a hand, and ထက် to be
up. နိဂုံး for P. နိဝါယော a market-town. ရွှေ a village
(large or small).

မေန ဖြေး သည် ဖြစ် သော့ကြောင့် ထင် ကို မ ကြည့်၍ ၍ ထ
ပါး သော နိဂုံး ရွှေ သို့ သွား လေ ၏။ *Because (she) was very
proud, not being pleased with (her) husband, (she) went
to another town.*

မေန for P. မာနော pride. ထင် a husband. ကြည့်၍ to be
well disposed towards, lit. to be clear and white ; ကြည့်ဖြုံ
(clear and dark) has the same meaning. ထပါး another.

ခရီး ဝေး ၍ ပင်ပန်း သော့ကြောင့် ထန်း ပင် ရိုပ် တွင် နား
နေ ၏။ နားရာ တွင် သူဝယ် အိုပ် စိမ့် မည် ဟူ ၍ ပုဆိုး ခင်း ၍
သို့ လေ ၏။ *The distance being long, because (she) was
weary, (she) sat down in the shade of a palm-tree. Whilst
resting (she) spread (her) waist-cloth, saying, '(I) will put
(my) child to sleep.'*

ခရီး distance between two places. ဝေး to be far. ပင်ပန်း
to be weary. သူဝယ် a palm with large round fruit. အပင်
a tree, plant. အိုပ် shade, shadow. နား to stop, alight.

တွင် in, has force of *whilst*. သူငယ် (pronounced *thangè*) little person, child, fr. သူ person, ငယ် to be little. ရွှေ for အေဒ့ will cause (J. § 117). ဖူ to say (expressing intention). ပုဆိုး a waist-cloth (pronounced *pasō*). ခင်း to spread. ထိုး to put to sleep (transitive of အိုး).

ကျိုး လည်း ပုံ သာ ၍ ထန်း သီး ပေါ် ၏ နား စေ ၏။ ထန်း သီး လည်း မြတ့ သွေ့ သူငယ် သူငယ် ထက် ၏ ကျ ၍ သေ စေ ၏။ *A crow also came flying and perched on a palm-fruit. The palm-fruit also being ripe, fell on the head of the child, and (it) died.*

ကျိုး a crow. ပုံ to fly. အသီး a fruit. အပေါ် the upper part, secondary noun (J. § 74). မြတ့ to be ripe. ထိုး the top, head. အထက် the upper part (J. § 74). ကျ to fall, drop. သေ to die, to be still.

သား သေ သည် ထိုး ပြင် သွေ့ မျက်ရည် ထိုး သွေ့ သား အကောင် ထိုး ပိုက် ၍ ကျိုး ပျံ့ရာ ဆို ထိုက် စေ ၏။ *When (she) saw that the child was dead, (her) eyes streaming with tears, and hugging the body of the child, (she) followed to the place the crow flew.*

မြင် to see. မျက်ရည် tears (lit. eye-liquid). ထိုး to leak, trickle. ထိုက် to follow.

ထယ် တွန် ယောက်ဗျား ကပ်း စင်း ရိုး ၏ ထား သော ထမင်း ထုပ် ထိုး နေ့ ထိုင်း ကျိုး စား သော့ဇ္ဈာ့ဗြာ့ဗြာ့ ထောင် စေ သော ကျော့ ကွင်း တွင် မ စေ ၏။ *The crow, because it eat every day a ploughman's packet of rice which he placed on a ridge, was caught in a snare which (he) had set.*

ထယ် တွန် ယောက်ဗျား field ploughman; ထယ် an open field (usually applied to rice cultivation); တွန် to plough.

ကမ်း ဝင်း ရှိုး a ridge for dividing the small pond-like patches in which rice is planted ; fr. ဘမ်း a bank, ဝင်း to extend in a line, ရှိုး a bone, ridge (pronounced *kazínyo*). ထမင်း boiled rice. အထုံ a packet, bundle. From ကမ်း to ထုံ is as it were all one word, making the preceding composite word in the genitive. ငါး day, fr. ငန် the sun. ထိုင်း every, fr. ထိုင်း to measure, estimate. ခေါင် to set a trap, set upright. ကျော့ ကွင်း a snare, fr. ကျော့ to catch in a noose. ကွင်း to bend into a ring (conf. ငါးကြာ a sinew). ခဲ့ to be caught, catch.

NOTE. ကျိုး is the nominative of the sentence.

ဒါ သော ကျိုး ထိ ယူ မည် လာ သော် လတ် တွန် ပောကြား
က လည်း ဤ ကျိုး လည် ငါ့ ကျိုး ထကား တဲ့ ဆို ၏။ (She)
having come to take the crow which was caught, the
cultivator said, 'This crow, indeed, is my crow.'

ယူ to take. မည် fut. assert. aff. often used to denote intention (J. § 108). ဤ this. ငါ့ for c, possessive of c I (J. § 78).

သူ့လော် အမိ က လည်း မင်း ကျိုး ဖြစ် ထကား ငါ့ သား ကို
လတ် သင့် သ လော တဲ့ ဆို ၏။ *The child's mother also said,*
'Supposing it is your crow, ought it to kill my child?'

အမိ mother. မင်း (of) you (J. § 77). It appears now to be recognised that those nouns which admit of a short sharp accent always take it in the genitive case if ၏ be omitted, even though the accent be not shown in writing. ထကား an exclamation which can be translated in various ways. လတ် to kill. သင့် to be proper; ought. (J. § 117). သဘော? (J. § 110).

အငြင်း အခုံ ဖြစ် ကြ ၍ ပညာ နည်း သော ထရားယူကြီး ထံ
ထရား ဆင် လေ သော် ယောကျိုား ပျော် ကောင်း ချေ သည် တဲ့
ဆုံးဖြတ် လေ ၏ (They) quarrelling, stated the case before
a judge of little wisdom, and (he) decided, ‘It is right for
the man to pay a fine.’

နည်း to be few. ထရားဆင် to state a case ; ဆင် to put
in order or line. ပျော် or ရော် to forfeit. ချေ euphon.
aff. (J. § 118).

ထယ် ထွန် ယောကျိုား မ သက် သာ ၍ ပညာ ဒ္ဓါ သော ထရား
ယူကြီး ခြေ ထွင် ဆို လေ သော် ထရားယူကြီး က ဗြိ စကား
သည်။ သင့် လင် နှင့် ရန် ဖြစ် ၍ ထ ချွာ ထွဲ သွားရာ ထွင် ခရီး
ဝေး ၍ ထန် ပင် ရိုပ် ထွင် နား လေ ၏ (The cultivator not
being satisfied, having stated the case before a wise judge,
the judge said, ‘This is the case, quarrelling with your
husband whilst going to another village, (you), the way being
long, rested in the shade of a palm-tree.

၍ this, စကား word, i.e. this is how the case stands.
ရန် ဖြစ် to quarrel ; ရန် strife ; ဖြစ် to be. ထွားရာ ထွင် in
the act of going, i.e. whilst going (J. § 125, 2).

သူငယ် ကို ထည်း ထိုပ် ထား ထွင် သူငယ် အိုပ် ပျော် စံည် ထွင်
ထန်း သီး မြှေ့ည့် ကျ ၍ သေ ခဲ့ သော် သင့် လင် နှင့် ရန် ဖြစ် သော
အမှု ကြောင့် သာ သူငယ် သေ သည်။ ‘Having also put the
child to sleep, while the child was fast asleep, a ripe palm-
fruit falling, it died; only because (you) quarrelled with
(your) husband the child died.

ထည်း also. ထား to place. ထွင် cont. aff., gives the
force of ‘having’ (J. § 109). အိုပ် to lie down. ပျော် to be
sound asleep. စံည် or စံည် to place in a row; whilst. ကျ

to drop. ခဲ့ past aff. (J. § 115). အမူ an act, affair, fr. မူ to do. ကြောင့် on account of (J. § 66). သာ only (J. § 129).

သို့ဖြစ် ၍ လထ် တွန် ယောကျား နှင့် ထက္ခ သား ထ ပော် ရ အောင် ပြု ထော့။ သား ရ မှ သင့် လင် အား အပ် ပေး စေ တူ ၍ ဆုံးဖြတ် လေ ထတည်း။ ‘*That being so, act with the ploughman so as to get a child, after getting a child, let it be given to your husband:*’ (thus) saying he gave a decision.

သို့ဖြစ် ၍ = ၍သို့ဖြစ် ၍ being of this sort, however (J. § 83). ထက္ခ or အက္ခ, fr. က္ခ to be with, together with (J. § 75). ရ to obtain. အောင် in order to. ပြု to do. ထော့ imp. aff. (J. § 111). မှ after; is the ablative affix used with a verb treated as a noun (J. § 109). အား to (J. § 65). အပ် to hand over. ပေး to give. ပေ causative imperat. aff. (J. § 112). တူ to say (J. § 119).

[N.B.—*After this only short notes are given, without translation.*]

၅. ရိုက် ထ စွာ သော ဂုဏ်ား နှင့် တော
ခွေး အကြောင်း။

5. The Account of the very foolish Brahman and the Wild Dog.

ရေး သရေး အခါ။ သုမန ဘုရား လက် ထက်
တော် ၌ ဂိုဏ်း ပြည် တွင် အမိမန္ဒ ဂုဏ်ား သည်
နေ ၏။ တ နေ့ သ နှီးက် တော့ခွေး တရောင် သည်

କ୍ରି ଯ୍ବୀ ଲା ଶ୍ରୀ ଯୁ ତ୍ରୀ ପ୍ରି ଯ୍ବୀଗ୍ର ଲୋକ ଆଧିଃ
ଆପର୍ଟ କ୍ଷୀ ରାଃ ଶ୍ରୀ॥ ବିଭିନ୍ନ ଲୋକରେ କୁ ଲୋକ ରାଃ କ୍ଷୀ
କ୍ରୋଗ୍ର ଲୋକୁକ୍ରୋଦ୍ଧ ତୋ ଯ୍ବୀ ଠଂ ତତ ଶ୍ରୀ॥
ଯ୍ବୀ ଅବି କ୍ଷୀ ଅଧିମଙ୍ଗ ବ୍ୟକ୍ତ୍ବାଃ ଲାଲ୍ପ କ୍ଷୀଯ ଲଗ୍
ଲୁତ ଲାଦ ଅସ୍ତ୍ରଲୋକ୍ରୀ କ୍ରି ଯ୍ବୀ ଠଂ ଲାଲ୍ପ ତ୍ରୀ ଲୋକ
ତୋରେଃ କ୍ଷୀ ପ୍ରି ଯ୍ବୀ ପ୍ରି ଯ୍ବୀ ପ୍ରି ଯ୍ବୀ ପ୍ରି ଯ୍ବୀ ପ୍ରି
ଠଂ ଲୋ ଶ୍ରୀ॥ ଯ୍ବୀ ରୋହ ଲାଲ୍ପ କ୍ରୋଗ୍ର ଲୋକ ଲା ପ୍ରି କ୍ରୋଦ୍ଧ ଆମରି
ବ୍ୟକ୍ତ୍ବାଃ। ଆମ୍ବୁଜୁର ଅଲଗ କ୍ଷୀ ଲାଦ ଶ୍ରୀ ଆମାଲ
ଅଗ୍ନିଃ ତ୍ରୀ ଅସ୍ତ୍ର ଫଳ୍ପିଃ॥ ଆମରି ବ୍ୟକ୍ତ୍ବାଃ ଏ ଲାଦ ପି
ଲାଦ୍ଧି॥ କ୍ରୋ କ୍ରୋ ଲୋକର ପେଃ ପି ମଲ୍ଲ ତ୍ରୀ ଶ୍ରୀ॥
ବ୍ୟକ୍ତ୍ବାଃ ଲାଲ୍ପିଃ ରୋହ ପକାଃ କ୍ଷୀ କ୍ରୋହ ଯ୍ବୀ ପିଲ୍ଲିଃ
ପିଲ୍ଲି କ୍ଷୀ ଲାଲ୍ପ ପ୍ରି ଶ୍ରୀ ଫଳ୍ପ କ୍ଷୀ ପି ଲାଦି॥ ଫଳ୍ପ
ପେଃ ମଲ୍ଲ ଶ୍ରୀ ଲାଲ୍ପ ଅତ୍ୟିଦିଃ ଲା ପେଃ ତୋହ ତ୍ରୀ ଶ୍ରୀ
ଶ୍ରୀ॥ ଆମରି ବ୍ୟକ୍ତ୍ବାଃ। ଶ୍ରୀ ଆମରି କ୍ଷୀ ଅତି ମୁକ ଯ୍ବୀ ର
ବ୍ୟେ ଅସ୍ତ୍ର ଫଳ୍ପିଃ॥ ଦ୍ଵି ଫେରୁ ଯ୍ବୀ ଦ୍ଵି କ୍ଷୀ ଶୋର ପି ମୁ
ଲି ପେଃ ର ଅସ୍ତ୍ର ତ୍ରୀ ଶ୍ରୀ॥ ହୁ ରୋହ ଫଳ୍ପ କ୍ଷୀ ଶୋର ପି ମୁ
ଲି ପେଃ ର ଅସ୍ତ୍ର ତ୍ରୀ ଶ୍ରୀ॥ ଫଳ୍ପ କାଃ ତୋ
ଲୁ ଲାଲ୍ପିଃ॥ ଫଳ୍ପ କା ଲାଲ୍ପିଃ ଆମରି। ଶ୍ରୀଯ୍ବୀ ଶ୍ରୀ ଯ୍ବୀ ପ୍ରି
ବ୍ୟକ୍ତ୍ବିଃ କ୍ଷୀ ବ୍ୟକ୍ତ୍ବି ପ୍ରି ଶ୍ରୀ ବ୍ୟକ୍ତ୍ବିଃ କ୍ରୋ ଦ୍ଵି କ୍ଷୀ ଯୁଯ
ଲୋକ ପ୍ରି ଲୁ ବ୍ୟକ୍ତ୍ବି ଲାଲ୍ପିଃ॥ ବ୍ୟକ୍ତ୍ବାଃ ଲାଲ୍ପ ଉତ୍ତ୍ରା କ୍ଷୀ
ତାଦ ମନ୍ଦ ଲୋକ ଲୋକୁକ୍ରୋଦ୍ଧ ଲାଦ କାଃ ଲାଲ୍ପ ଲାଦ ଯୁ

ပေ သည် ဟူ ၍ ခွေး ဆို တိုင်း လွယ် သွား လေ
၏။ ခွေး နေရာ သို့ ရောက် ဖျော် ခွေး က အရှင်
ပုဂ္ဂိုးသား၊ င့် ကို မ သတ် ပေ ဖျော် ကျေးဇူး မြို့း ဖူ
ပေ စွဲ။ ခွေး နှစ် ထောင် ယူ ချေ အံ့။ နေ ဝင် သည်
တိုင် အောင် အရှင် နေ လင့် ပါ ဘု ဆို ပြန် ၍ တော့
ထဲ သို့ ဝင် လေ ၏။

ထို ပုဂ္ဂိုးသား လည်း တ နေ့ ပတ် လုံး မြှော် လင့်
၍ နေ ရှာ ခဲ့ သတည်း။ ခရီး သွား သော ယော
ကျိုး တ ယော် သည် ပုဂ္ဂိုးသား ကို မြင် လေ သော်
ဒါ ပုဂ္ဂိုးသား၊ အဘယ် ထို မြှော် ၍ နေ သနည်း ဟု
မေး သော် ပုဂ္ဂိုးသား လည်း ခွေး ဆို တိုင်း ကို ပြန်
ပြော လေ ၏။

ထို စကား ကို ကြား ဖျော် ၍ ပုဂ္ဂိုးသား ကား
ခွေး ထက် အထွေ့န် ပိုက် စွာ တကား။ အစား ကို
ခဲ့ ရှာ ၍ မ ရ နိုင် သော ခွေး စကား ကို ယုံ လေ
ဖြေ တကား။ သင့် နေရာ သို့ ပြန် လေ တော့ ဟု ဆို
မှ ပြန် ခဲ့ သတည်း။

ထို ကြောင့် ပညာရှိ သဘော သည် မ ယုံ သင့်
သော သူ ကို မ ယုံ ရာ။ ရူးစမ်း ဆင်ခြင် ရာ ၏။ မ
ယုံ သင့် သော စကား ကို ယုံ ချေ သော် ယခင် ဆို
ခဲ့ သော ခွေး ၏ ထွေ့စားခြင်း ကို ခံ သော ပုဂ္ဂိုး
ကဲ့သို့ တည်း။

NOTES.

දිග to be dark (of intellect or otherwise). ගු to be pretty; used for 'very.' දූෂ්චරා: a Brahman; this word is really a Pāli word meaning 'religious,' but is now invariably used to denote a Brahman. දැඩ නම of a Buddha: P. *Sumano*, happy. මිතිග්‍රී P. *thorn hill*; name of some country (probably fictitious). පෙන්වා P. *very stupid*; the Brahman's name. ම ගුණ හේ සි one day. තුළ a walled town. දැනු තුළු people. මුද්‍රිත to throw away: the verb දිග to follow, is often used with other verbs to give an idea of motion. පෙන්වා bone. පෙන්වා what remains after the juice is squeezed out, refuse; පෙන්වා to be dry. දියව් ගොවා ගොවා the sky drinks (the light); early morning when it is light. ගොවා danger. මුද්‍රිත to fear. මුද්‍රිත to enter. පෙන්වා to be accustomed. තුළිය ගැන දැත හද to wipe the body with the hand; තුළිය fr. P. ගැහෙව body, දැත්තහද to cleanse, i.e. to perform the duties of nature. ප්‍රශ්නාදු for the purpose of (J. § 65). තුළ a cluster of bushes: prob. same as ප්‍රශ්නා to cover, used as we use the word *cover*. ගුණත් ම ගුණත් a staff, spear-shaft. තුළින to hold. මුද්‍රිත හ මුද්‍රිත through fear (J. § 67). පෙන්වා lord, sir. පෙන්වා තුළ පෙන්වා to kill; පෙන්වා (by itself) to smite, kill. පෙන්වා what (J. § 82). පෙන්වා advantage. මුද්‍රිත imperat. prohib. aff., fr. මුද්‍රිත to wait. මුද්‍රිත gold. ගොවා thousand. මුද්‍රිත two. මුද්‍රිත: මුද්‍රිත treasure; මුද්‍රිත: to be accumulated; මුද්‍රිත to steep (?). පෙන්වා to lust after. මුද්‍රිත oblique case of මුද්‍රිත you (J. § 78). පෙන්වා මුද්‍රිත යුතු පෙන්වා පෙන්වා give only according as you said you will. පෙන්වා an old form = පෙන්වා what; මුද්‍රිත intensive; පෙන්වා

မှာ ဖြင့် where on earth? ဆောင် to carry. ပါ to have with. ထဲ Hah! (J. § 127). နင် ကား ဓေား သူ တည်း as for you, you are a forest-person, i.e. you are a low uncultivated fellow. ဂုဏ်း a waist-cloth. ဂုဏ် a cradle, sling. ထွယ် to carry at the side. ငြိုး a grandson. မှတ် to think, note. ထို့ for ထေအံ (J. § 118). ဇုဒ္ဒ P. goods, money, accumulations. ထပ် မက် to covet, both have the same meaning. ငါ့ ကို မ ထတ် ပေ သည် ဖြင့် since you have not killed me; ပေ euphon. aff. ကျေးဇူး ပြီး ယွ ပေ ဒါ I am very much obliged; ကျေးဇူး profit, obligation; ဒါ intensive (according to J. § 117 qualifying) aff., but often used as an assertive and closing aff. ယူ to fetch. ငန် ဝင် sunset. ထိုင် အောင် until (J. § 76). ထင့် to wait. ပါ a polite affix standing for 'please.' ဆို ပြန် to reply. ပတ် ထံး the whole circuit of (J. § 75). မျှော် to expect. ရှာ qualifying aff. denoting regret (J. § 117). ခဲ့ past aff. (J. § 115). ခရီး ထွား ယောကျား a wayfarer, i.e. road-going-man. အို O. ပြန် ပြော to relate. ခွေး ထက် more than the dog (J. § 94). မှု even. ရှာ to search for. ရှိုင် to be able. ယုံ to believe. ပြန် to return. ပညာရှိ၏ wise men. သဘော nature, disposition; fr. P. သံဘာဝ *sambhāva*. မ ယုံ သင့် သော သူ ကို မ ယုံ ရာ we should not believe a person who ought not to be believed. ဂူးစင်း to test, probe; ဂူး to prick; စင်း to try, feel. ဆင်ခြင် to consider. ရာ for သျာ to be suitable, should. ထောင် just now. ဆို ခဲ့ သော spoken of. ဖျဉ်စား to deceive, get round; ခံ to bear, suffer; ဖျဉ်စားခြင်း ကို ခံ to be deceived; the verb ခံ with a verbal noun forms the passive, as ရှိက် to beat, အရှိက် ခံ to be beaten.

၆. ଏ ପେରିଂଃଫେ ଅର ଯୋ ଯୁ କ୍ଷି ପେରିଂଃଫେ ତି
ଶ୍ରୀ ଅବାଗ୍ନ ମୁ ଜ୍ଵଳିଂ ଗ କ୍ରି ଯୋ ଯୁ ଜ୍ଵଳିଂ
ଯୋଗି ତ୍ରୀ ଶ୍ରୀ ଅବ୍ରାହାମିଂ॥
6. The Account of the Three Persons who lost their lives through associating inadvertently with a person who ought not to be associated with.

କ୍ରେଃ ଯୋ ଅବି॥ ଅମର୍ତ୍ତ ବାଃ ବାଦ୍ରେଃ ବାଃ।
ମର୍ଦଃ ବାଃ ତ୍ରୀ ବାଲ୍ମୀକିଯ ପ୍ରାଣ ମୁକ୍ତ ଅତର୍ଥ
ବାନ କ୍ରି ଲେ ଯୋବ ତ ଯୋଗି କାଃ ଅଧିଃ ଲଙ୍ଘ
କା କ୍ଷି ବାନ ଶ୍ରୀ॥ ତ ଯୋଗି କାଃ ରୁଦ୍ଧ ଲଙ୍ଘକା
କ୍ଷି ବାନ ଶ୍ରୀ॥ ତ ଯୋଗି କାଃ କୁଞ୍ଚ ଲଙ୍ଘକା କ୍ଷି ବାନ
ଶ୍ରୀ॥ ତର କ୍ରି ପ୍ରିଃ ଘୁର୍ଣ୍ଣ ପ୍ରାଣ କ୍ଷି ପ୍ରିନ୍ ବାଲ୍ମୀକି
ତୋ ଅର୍ଦ୍ଧ ତ କୁ କୁଞ୍ଚ କୁଵାଃ ଯୋ ଶ୍ରୀ ଅଧିଃ କ୍ଷି ତୋ
ପ୍ରିନ୍ କ୍ରି ଲେ ଘୁର୍ଣ୍ଣ ପ୍ରିକ୍ଷି କ୍ରି ଲେ ଶ୍ରୀ॥ ପ୍ରି କୁଵାଃ
ଧିଃ କ୍ଷି ଦେଇଲ ଶ୍ରୀ କୁଵାଃ ରୁଦ୍ଧ ପ୍ରିନ୍ ଘୁର୍ଣ୍ଣ ଅବାଗ ଘୁର୍ଣ୍ଣଃ
ଶ୍ରୀ କୁଵାଃ କ୍ରି ପ୍ରି କାଲ ଚିତ୍ତି ଶ୍ରୀ ଅତ୍ୟ ଯୁଵାଃ ଶ୍ରୀ
ବାମରି । ଶ୍ରୀ । ଶିରି । ଅତ ମୁଖାଃ କ୍ଷି କ୍ଷିଗିଲ ଶ୍ରୀ ର ଯୋବ ଚିତ୍ତି
ରାଃ ର କ୍ରି ମନ୍ତ୍ରୀ॥ ରକ୍ଷି ଯୁ ତୋ ଘୁର୍ଣ୍ଣ ଲମ୍ବନଃ ଶ୍ରୀ କୁଵାଃ
ଶିଃ କାଃ ଶ୍ରୀ ଚିତ୍ତି ଅକ୍ଷରାଯି ମୁ ଲୁତ ତୋତୁ ମନ୍ତ୍ର
ଯ କ୍ରିମନ୍ତ୍ର କ୍ରି ଶ୍ରୀ ଅଧିଃ ଲଙ୍ଘକା ତର ଯୋ ଯୁ
ବାଲ୍ମୀକି ଅଧିଃ ଅତ୍ୟିରିଃ ଦେଇଲ ଲେ ଶ୍ରୀ॥ ରୁଦ୍ଧ ଲଙ୍ଘକା

ကို တတ် သော သူ သည် ကျား ရှင် အတိုင်း ဖြစ်
 စေ လေ ၏။ နံ လက္ခဏာ တတ် သော သူ သည်
 အသက် ကို သွင်း လေ ၏။ ထိုဘို့ အသက် ရှင် သော
 ကျား သည် သူတို့ နောက် သို့ ထိုက် လေ ၏။ တော့
 အုပ် မှ ယွင်ကျင်း သို့ ရောက် ကြ လေ ယျှင် ညျာင်
 ပင် ကြီး အောက် တွင် သုံး ယောက် ဒါပိုင် ၏။ နေ
 ကြ လေ ၏။ ထို ကျား လည်း လယ်ပြင် ကြီး ၏
 စားစရာ မ ရှိ သော့ကြောင့် အစာ တော် ထူ သည်
 ဖြစ် ၏။ ထို သူ သုံး ယောက် တို့ တွင် တ ယောက်
 ကို စား ၏။ အရိုး ကို တပါး သို့ ဖြစ် ထိုက် လေ ၏။
 နှစ် ယောက် သော သူ တို့ သည် နှီး ကြ လေ သော်
 မျှတို့ ဆို ကြ ၏။ ဟယ် ကျား၊ ယူလင် တ ယောက်
 သည် ပါတို့ ထံ မှ ကွယ် ပျောက် ပုန်း ရွှောင် လေ
 ပြီ။ နင် နှစ် ပါတို့ နှစ် ယောက် သာ ရှိ တော့ သည်။
 အမ သား ကို ပါတို့ ရ ကြ သော် ပါတို့ နှစ် ယောက်
 ဝေ စား ရ ကြ မည် ဟု ဆို ကုန် ၏။ ကန္ထာရ ခရီး
 သွား ကြ ၏။ ရောက် ကြ သော် တ ယောက် ကို စား
 ပြန် ၏။ တ ယောက် ကြိုင်း သော သူ လည်း ယုင်
 တ ယောက် ရွှောင် ပြန် လေ ပြီ။ တဖန် သော်ကား
 သမင် । ဓရယ် ရ သော် ပါ နှစ် ကျား သာ စား ရ
 တော့ မည် ဟု ဆို ၏။ တ ခု သော တော့ အုပ် သို့
 ရော် ကြ ယျှင် ကျွန် သော သူ တ ယောက် ကို စား

ପ୍ରକ୍ଷେତ୍ର ହେ ଖାଣୀ ॥ ଯାଇବି ଯଥିରେ ଯେବାକି ଜ୍ଞାନ ବାହୁଦ୍ଵାରା
ଜ୍ଞାନ କୈବି ଖାଣୀ ॥

“ଯି ଗ୍ରେଟ୍ ପତ୍ରା କ୍ଷି କ୍ଷେତ୍ରଲ୍ୟଃ ସୁରଃ ଶ୍ରୀ ମ ପୋରିନ୍
ଫେରି ଅଳି ଦୋଷା ଯୁ କ୍ଷି ମ ପୋରିନ୍ ଫେରି କଞ୍ଚ ଧା ଅଣି॥

NOTES.

පෙරිංගෝ to associate with ; පෙරිංස to collect and unite ;
 ගෝ to keep company. ඔබ to be proper. හි qualifying
 aff. implying inadvertence, carelessness (J. § 117). ඔවාග්‍ර
 ඉ ඔත්ත් to lose one's life, lit. to come to an end from life.
 ඔමත් a noble; ඔමත් may be derived from මත්, the
 intransitive form of ඔත් to mark. ඔදුග් from P. තෙක්සි (Set̄hi) a banker. තක්සියිත් (Tekkatho) for තක්සියිලා P. *Takkasilo*; S. *Takshaçilā*; the name of a celebrated town, Taxila. උතුලු country, city. ඔතාත් skill, science.
 ඔදන to learn. ඔටුළු bones. ඔගුණා P. characteristics, signs. ඔඩන for P. ඔඩන form. ඔන් for P. ඔන් soul, life. උතුලු ඔදන whilst returning. ඔහා ඔබ a dense forest; ඔබ to cover. ඔ නූත් numeral aff. (J. § 98). ඔවා a tiger. ඔදු to find. ඔම්පුලු to think, design. ඔදුංධ to join. ඔදුන් to put in (transitive of ඔධ to enter). ඔඳන to be alive. ඔවාය P. time, used for 'when.' ඔතු together with (J. § 75). ඔමංස a kind of elk. ඔ ඕ or ඕව the barking deer. ඔදන the wild ox. ඔත් the red deer. ඔත්ත් to bite. ඔන් ඔ ඔ an enemy; ඔන් strife. ඔත් ඔවා to hinder, prevent, obstruct. ඔතුලාය from P. ඔතුලාය danger. ඔත්ත් to escape. ඔවා qualifying aff. implying slight necessity or immediateness (J. § 117). ඔවාග්‍ර breath, life = ඔන් soul, individuality. ඔවාග්‍රඳන =

N. B.—The Burmans often write သင္တေး as သုင္တေး because there is a word င္တေး to have in abundance, and so သုင္တေး would mean ‘rich person;’ as the word is spelt with the cerebral *t* င = ဋ it is clear that it is derived from P. *setthi*, a banker.

၇. အလွန်တရာ အရက် ပြီး ထဲ သော သင့် နှင့်
ဆုံးသည် အကြောင်း။

7. The Account of the Barber and the Rich Man
who was very much ashamed.

ମେତାର୍ଗ ଜ୍ଞାନଃ ଲଗନ୍ଧିତ ତୋର୍ଣ୍ଣ କ୍ଷୀ॥ ଯ ଯୋଗି
ଚୋଚ ଚଣ୍ଡେଃ ଚନ୍ଦ୍ର ପିତି ଉତ୍ସାହଃ ଶ୍ରୀ ଆତ୍ମ ଏବିଃ

သွား ကြ ၏။ ည် အခါ ဆတ္တာသည် နှင့် ခရီး တွင်
ထွေ လေ သော် သင္ဌး လည်း ဆတ္တာသည် အား
ခရီး ဖွဲ့ လေ ၏။ ဆတ္တာသည် လည်း သင္ဌး ခရီး
ဖွဲ့ သည် ကို ဖြင့် ပျော် ပါ သာ ခရီး ဖွဲ့ ကောင်း
သည် တကား။ သင္ဌး ဖွဲ့ ကောင်း သလော ဟု
သင္ဌး ပါး ကို ပုတ် ထိုက် လေ ၏။ သင္ဌး လည်း
ရက် စ နှီး ၍ သူ တပါး ထိ မည် ကို စိုး သော့
ကြောင့် နှစ်လုံး မ သာ ပျက် နေ လေ ၏။

တပါး သော သင္ဌး တို့ သည် အချင်းချင်း ဆို
ကြ လေ ကုန် ၏။ အစဉ် အတိုင်း မင်းကြီး ကြား
လေ သတည်း။ သင္ဌး ကို ခေါ် တော် မူ ၍ မေး လေ
သော် ထိတ်ထိတ် နေ လေ ၏။ နှစ် ကြိမ် သုံး ကြိမ်
မေး သော် မင်းကြီး လည်း အများ ဆို တိုင်း ဟုပ် ပေ
သည် ဟု ဆို လေ ၏။ ဆတ္တာသည် ကို ခေါ် ၍ မေး
လေ သော် ဟုပ် ပေ သည် ဟု ဆို လေ ၏။ အကျွန်းဖြစ်
ဖွဲ့ ရ မည် အဘို့ ကို သင္ဌး ဖွဲ့ သော့ ကြောင့်
ကျွန်းဖြစ် သည် သူ ပါး ကို ပုတ် ထိုက် ချေ သည် ဟု
မင်းကြီး အား သျောက် လေ ၏။ သင္ဌး လည်း စကား
ထ ခွန်းကို မှ မ ဆို ဘဲ ရက် လွန်း ၍ နောက် နိုင်း
ထိုင် လေ ၏။ မင်းကြီး လည်း ဆတ္တာသည် ကို
သူသတ် တို့ အား အပ် ထိုက် ၏။ လက် ခြေ ကို ဖြတ်
၍ ဖောင် ပေါ် နှံ ချွော ထိုက် ဟု ဆို ၏။ ထို စကား

ကို သင္ဌား အျောင် လက် ခြေ ကို ထည်း မ ဖြတ်
 ကြ ပါ နှင့်။ ဖောင် ပေါ် နှီး လည်း မ ဖွဲ့စွာ ကြ ပါ
 ရှင့် ဟူ ချိ အဲ တ ကြပ် ကို သူသတ် တို့ အား ပေး
 လေ ၏။ သူသတ် တို့ လည်း ထို စကား အြား အျောင်
 မင်းကြီး အား ထွောက် ကြ လေ ကုန် ၏။ မင်းကြီး
 လည်း သင္ဌား ကို ခေါ် ချိ မေး လေ ၏။ သင္ဌား၊
 အဘယ် ကြောင့် မ သတ် နှင့် ဟု ဆို သနည်း။
 သင္ဌား ဆို ဖြန် သည် ကား။ အရှင် မင်းကြီး၊ ဖြည့်
 တွင် သာ ဆွဲဗျာသည် ကို အရှင် ကွဲ ပါ စေ။
 ဖောင် ဖွဲ့ ချိ ဖွဲ့စွာ လေ ထို က ဖောင် တင်ရှု အရှင်
 ၏ အဘယ် ကြောင့် ဖွဲ့စွာ သနည်း ဟု မေး လေ
 သော် ပါ ခရီး ဖွဲ့ ကောင်း သည် ကို သင္ဌား
 တယောက် သည် ပြောင်းပြန် ဖွဲ့ သော့ကြောင့် ပါး
 ထို ပုတ် စီ ချွေ သည် နှင့် အဖွဲ့ ခံ ရ သည် ဟု
 ဆို အျောင်။ ယင်းဆို သော်ကား နှင့် မါန် ပေါင် ကြီး
 ဖွဲ့ ၏။ တို့ ဖြည့် နှင့် မ တန်။ တဖန် ဖွဲ့စွာ လေ သည်
 ဒါ သော် ထိုထို သော အရှင် ရပ် ၏ အြား နှံး သည်
 ဒါ အျောင် မ ကောင်း ပါ ခဲ့ တကား ဟု ဆို လေ ၏။
 ထို စကား ကို မင်းကြီး အြား ချိ များစွာ သော
 ဆုလပ် ကို သင္ဌား အား ပေး ၏။ သင္ဌား က လည်း
 ဆွဲဗျာသည် သည် ၁ ပါး ကို ပုတ် သော့ကြောင့်
 ၏ ပွဲဗျာ ကို ၅ သည် ဟု ဆွဲဗျာသည် ကို ဖြန် ပေး

ରେ ଶୀ॥ ଯାହି ପ୍ରିଃ ମୁ ଯଦ୍ରେଃ ଯନ୍ତ୍ର ଶିଃ ଗୋରିଃ କ୍ଷି ରୋଃ ପ୍ରିଃ
ରେ ଶୀ॥

॥ଯି କ୍ଷେତ୍ରାଣ୍ଟ ପଲ୍ଲାକ୍ଷି ଯି ଯନ୍ତ୍ର ଗ ଗୁଯିବା ପ୍ରିଃ
କ୍ଷିରିଃ ମ ଶି ଗୋରିଃ॥ ଏହିକିମଃ ଯୋବା ଆମ୍ବା କ୍ଷି କ୍ଷି
ତନ୍ତ୍ରାଃରୂପା ଯୁ ତଥିଃ କ୍ଷି ଯି କ୍ଷେତ୍ରାଃ ଜୋରି ମ ପ୍ରି ବା॥
ଆପ୍ରିତ ତ୍ରି ଯୋବା ଯୁ କ୍ଷି କ୍ଷି ଆପ୍ରିତ ମ ତନ ଯେବିଲନ୍ତିଃ
ରୋଃ ରୋଗି ରେ ଯନ୍ତ୍ର ହୁ ଶି କ୍ଷି କ୍ଷି ରେ ଯତନ୍ତିଃ॥

NOTES.

ଅତ୍ୟନ୍ତିରବା exceedingly; adv. formed fr. v. ଯୁଣ୍ଟି to take precedence, transgress, exceed. ଅରୁଳି shame. ଅତ୍ୟାଯନ୍ତ୍ର (sattathè) a barber. ମେତିର୍ ଫେତିର୍ ରେ one of the former Buddhas. କ୍ଷି his (J. § 77). ମଧ୍ୟାଃ a wife. ରୂପ night (sometimes ରୂପନ୍ତି or ରୂପିନ୍ତି). ଅବୀ time; the post-position କ୍ଷି is usually omitted after a word expressing 'time.' ଯୁଣ୍ଟି to meet with. ଅବା: to (J. § 65). ଯୁଣ୍ଟି or ଯୁଣ୍ଟିଃ to go out of the way; transfer. ଏବିଃ ଯୁଣ୍ଟି to give the road. ପିଃ the cheek. ପାଦି to slap. ଯିନ୍ଦି to follow (often used simply as a strengthening verb). ରୁଳ ଠିକ୍କିଃ ଶି becoming ashamed; ଠିକ୍କିଃ as a formative gives the idea of probability (J. § 125, 4); but here I think the meaning must be o to begin; କ୍ଷିଃ to be aroused, i. e. feelings of shame began to be aroused. କ୍ଷି: to fear (because he feared that others would know about it). ଫୁର୍ଦ୍ଦିଯିଃ ମ ଯା ଯୁଗି କେ ରୋ ଶୀ he was unhappy; the verb କେ to remain, when coupled with another verb, simply implies a state of continuance, and should not be translated

အချင်းချင်း one with another (J. § 126, 3 a); ချင်း a single one, is an indefinite pronoun meaning *self*. ကြ ထောက် ကုန် the two plural affixes with the euphon. affix between. အစဉ် အတိုင်း in due course: ဝဲလို့ to place in a row; တိုင်း to measure (J. § 126, 3 b). ကြေား to hear. ဆောင် မူ honorific verb; both ဆောင် and မူ are verbs: ဆောင် to be worthy, fit, sufficient; မူ to do (J. § 125, 6). ခေါ် to call, send for. ဆေး to question. ထိတ် to be silent: when a verb is reduplicated it gives an adverbial force (J. § 126, 3 b). နှစ် ကြိုင် ထံး ကြိုင် two or three times; အကြိုင် time, fr. ကြိုင် to meet with. အများ ဆို တိုင်း တုဂ္ဂ ပေါ် according as many say it is true; တုဂ္ဂ to be true. အကျွန်းများ ထွေ့ ရ မည် အထိုင် ထို instead of where I ought to have given the road; ရမည် about to get = must, ought; အထိုင် what is for, belonging to (pronounced အထိုင်), fr. ထွေ့ to throw into, heap up; the use of ထို here is peculiar, and must be taken in the sense of မှာ as regards. ကျောက် to inform (a superior). အခွန်းnum. aux. for words (J. § 98). မျှ even. ထွန်း very, an adverbial form of ထွန်း or ထွန်း to exceed. နောက် နိုင်း ထိုင် to sit with face turned away (back). သူသတ် an executioner (person-killer). အပ် to hand over. ထက် hands. ခြေ feet. အဖိုင် a raft. မျှော် to set afloat; မျှော် to float with the current. နှင့် prohibitive aff. (J. § 111). အကြိုင် or ကျွဲ့ a weight, five ကျွဲ့ = three ounces. အထယ် ကြောင့် Why? သင္္တေး ဆို ပြန် ထည် ကား This is what the rich man answered. အရှုက်ကွဲ to put to shame. ထွေ့ or ထွေ့ to unite together. မျှော် ထောက် ထိုက if he be set afloat, i.e. from being set afloat; ထို euphon. aff. (J. § 118). ထင် to ground, put

on. ငြောင်းဖြန် upside down, i.e. to change again, to be the reverse of what it ought to be. ၁ inadvertently (J. § 117). အမျှာ ခံ ရ ထည် I had to undergo floating. ထင်းဆို အသိကား in that case. မဲန် စောင် pride; မဲန် fr. P. မာန pride; စောင် or စောင်း to be higher on one side (as we say, 'to put on side'). ထို့ for ငါထို့ our. ထန် to be suitable for. အရပ် ရပ် ဒ္ဓိ in whatever places (J. § 51). ကြား နှီး to be bruited abroad; နှီး to be diffused. မ ကောင်း ပါ နဲ့ ထကား it would not be good. ဆူထင် a reward; ဆူ a reward, ထင် fr. P. ထာထ gain. ထို့ ပြီး မ after having done so. ဦးခေါင်း; sometimes written and pronounced ဥဇောင်း the head. ဆေး to wash, i.e. he purified himself after being struck by a man of low caste. ကွယ်ရာ မြင် ထိုင်း every hidden thing seen. In all matters, one should not do so as to declare them to others. Though blame be not imputed to those who are blameable, punishment will come to them, they say. ဆင်ရှားစွာ clearly: ဆင် to be clear, conspicuous; ရှား to be scarce. ဘေး fr. P. ထယ် fear, calamity.

N. B.—ဆူထင်, the latter part of this word is အထည်, a word used to denote one who performs certain callings. ဆူထင် is not Burmese, but may be from P. ဆူထို့ an umbrella; the umbrella-bearer being also the king's barber.

သရေး or သူရေး generally denotes a person of the Vesya caste.

၈. ဝန်တိ သော အိုးထိန်းသည် နှင့် ခဝါသည် ၏
အကြောင်း။

8. The Account of the Short-tempered Potter and
the Washerman.

ရွှေး သော အခါ သူမေရီ ဘုရား လက်ထက်
တော် ၌။ အိုးထိန်းသည် ထ ယောက် သည် မ ကောင်း
သော အကြီး ကြိုကြီး ပါ သော့ကြောင့် အရံခြား တည်စွာ
သော ခဝါသည် ခဝါ ဖူတ် သဖြား ဥစ္စာ ပစ္စည်း များ
စွာ နှင့် ဖြည့်ရုံ သည် ကို မ ရှု ထို သည် ဖြစ် ၍ ချော်
ဖြစ် လေ သည် ကား။ မင်းကြီး ထံ ဝင် ၍ အရှင်
မင်းကြီး၊ ဆင် တော် ကား အမဲ ဖြစ် သည်။ ဆင် မြှု
ဖြစ် အောင် ခဝါသည် ဖူတ် ပါ စေ သော် ဆင် ဖြူ။
ရင် မ ဖြစ် ပါ လော ဘု ဖျောက် လေ ၏။ ထိုထို
ဖျော်ခြင်း သည် မှာ မင်းကြီး အကျိုး ထို ၍ ဖျောက်
သည် မ ဘုပ်။ ဖျောက် သည် အတိုင်း ခဝါသည်
ကို ဆင် တော် ကို ဖူတ် စေ မှုကား နောင် ဆင် မ
ဖြူ။ ယျင် စည်းစိတ် ချမ်းသာ တို့ သည် ပျက်စီး ကြ အံ့
ဘု အကြီးရှိ ၍ ၍ ဖျောက် လေ သတည်း။ ။မင်းကြီး
သည်း အိုးထိပ် စကား ကို ကြား ယျင် အကယ်
ပင် မှတ် ၍ မ ဆင်ခြင် ဘဲ ပညာ နည်း သော့

ကြောင့် ခဝါသည် ကို ခေါ်၍ ဟယ် ခဝါသည်၊ နှင့်
 သည် ငဲ့ ဆင် ကို ဖြူ။ အောင် ဖွံ့ဖြိုက် ဟု မိန္ဒ
 တော် မူ ၏။ ခဝါသည် လည်း အိုးထိန်း အကြီး ကို
 ထိ ၍ မင်းကြီး အား ၏။ သို့ ဆျောက် ၏။ အရှင်
 မင်းကြီး၊ ဂါတ္တာ ခဝါသည် ၏ အတတ် ကား ဖြင်းချေး
 ဆပ်ပြာ နှင့် ပုဆိုး ကို ပေါင်း တင် ၍ ဖွံ့ဖြိုး မှ သာ ဖြူ။
 နှင့် ပါ မည်။ အရှင် မင်းကြီး ဆင် တော် ကို လည်း
 ထိ နည်း တူ ပေါင်း တင် ၍ ဖွံ့ဖြိုး မှ မြှင့် ပါ
 သည် ဖြစ် သော့ကြောင့် ဆင် တော် နှင့် တန် ရုံး သော
 ပေါင်း အိုး ပေါင်းချောင် နှင့် ပေါင်း တင် မှ ဖြူ။ အောင်
 ကျွန်တော် ဖွံ့ဖြိုး မည် ဟု ဆျောက် လေ ၏။ ထို
 ဆျောက်ချက် ကို မင်းကြီး ကြား သော် မျှည်း အိုး
 ပေါင်းချောင် တို့ ဟူ မူ ကား ခဝါသည် တို့ အရာ
 မ ဟုပ် ပေး။ အိုးထိန်း တို့ အရာ သာ ဖြစ် လေ သည်
 ထင် ၍ အိုးထိန်း ကို ခေါ် တော် မူ ဖြီး ဖျောင် ဟယ်
 အိုးထိန်းသည်၊ မျှည်း အိုး ပေါင်းချောင် ကြီး ၌ ဆပ်ပြာ
 ရေ ဆွတ် ၍ ပေါင်း ရ မည် ဖြစ် သော့ငွေ့ ငဲ့ ဆင်
 နှင့် တန် ရုံး သော မျှည်း အိုး တဲ့ လုံး ကို ထွက် လော့ ဟု
 မိန္ဒ ဆို လေ ၏။ အိုးထိန်းသည် လည်း မင်းကြီး စကား
 ကို ကြား လေ သော် အဆွေ့ အချိုး တို့ ကို ရ ရုံး ၍ ၍ ၍
 ဖြေ ကို များစွာ ပုံး ဖြီး ဖျောင် ဆင် နှင့် တန် ရုံး သော
 မျှည်း အိုး ကို လုပ် ဖြီး သော် မင်းကြီး အား ဆက်

လေ ၏။ မင်းကြီး သည် ခဝါသည် ကို ခေါ် ၍ ပေး
တော် မူ ၏။ ဆ၏ပြာ ရေ ထည့် ၍ ဆင် ခြေ နှင့်
နင်း ကာလ ပျည်းအိုး ကွဲ လေ ၏။ တဖန် ခိုင် ခံ
အောင် လုပ် ပြန် သော်လည်း သူ လွန်း သော့ငွေ့ မ
ကျက် နှင့်။ ပါး လွန်း သော်ကား ဆင် ခြေ နှင့် နင်း
သွေ့င် မ ခံ နှင့် သည် နှင့် ကွဲး ပျက် လေ ၏။ ယင်းဘို့
လုပ် ရ ဖန် ပျား သော့ကြောင့် အိုးထိန်းသည် သည်
ဖိမိ အလုပ် ကို လုပ် ၍ မ စား နှင့် သဖြင့် ပျက်စီးခြင်း
သို့ ရောက် လေ သတည်း။ ။

ထိုကြောင့် သူ တပါး တို့ ကို ပျက်ဆီး အောင် ကြို
သော သူ တို့ သည် သူ ကို ကြို သည် မ မည်။ မိမိ
ကိုယ် ကို သာ ကြို သည် မည် ရှာ ၏။ မိမိ ၌ ဗျာ
နည်း ပါး သော်လည်း သူ တပါး ကို ဤကဲ့သို့ မ ကြို
စည် ရာ။ စည်းလံးခြင်း အမှု ၌ မြှေ ကျင့် သမျှ သော
သူ တို့ ကို ရောင် ကြည် အပ် လေ သတည်း။

NOTES.

ဝန်ထို irritable, disobliging; fr. ဝန် a burden (?), ထို to be short. အိုးထိန်းသည် a potter; အိုး a pot, ထိန်း to take care of, သည် termination for certain trades. ခဝါသည် a person who washes clothes; ခဝါ the washing of clothes (derivation uncertain). သူမော် one of the Buddhas. မ ကောင်း သော အကြို ထို ကြို မ ထော့ငွေ့ because he happened to entertain evil thoughts; ကြို to think, intend. အရာခြို

ඔත්තු well established, prosperous; ර්මි or මීර් to be surrounded (with people); ඔත් to be firm, established.
 ඔබ ගඟ to wash clothes; ගඟ to clean by beating or pounding. පෝල්‍රිස් goods, fr. P. පෝහාස් requisites, ටෝ P. accumulated wealth. මුත්තද්‍රි abounding in. ගැ to look at. ඔ ගැ ති ඔත් මුත් මුත් ගැ not being desirous to bear the sight of. ගුව්මුත් to slip, commit an error. සහන elephant, සොන් royal aff. බැ to be black. එළු to be white. සහන ගුරු රුද ම මුත් පි ගොව Will you not become ‘the owner of a white elephant?’ (a very much-coveted title). ඉවා = ගොව as for. පෙනුව්‍යා පෙනුව්‍යා advantage. ති to desire. ඔ ගැද not true, no, not. ගඟ ගේ මුතාව if he caused him to clean it. ගොන් afterwards. ඕල්‍රිස්ථිත ගුරුවා prosperity, wealth, and happiness. පෙනෙයි true, for certain, safe, fr. ගෙය to save. පද even. මුත් to think, note. සහනමුත් to consider; සහන to arrange, මුත් to measure (with a basket). අල්‍රිස් little, few. ඔය O you. අයිත්‍ය you (J. § 77). තියිත imp. aff. harsh; J. § 111 does not give the force of the different affixes. එක්‍රි to speak with authority. පෙනෙයි science, skill. මුද්‍රිස්ගුව් horse-dung. සර්ට්‍රි a kind of earth used for washing, soap. පෙින්: ඔද to steam; පෙින්: to bake in an oven, steam; ඔද to put on (the fire). පෙින්:ව්‍යා: and පෙින්:ගුව්‍යා: pots with small holes at the bottom used for steaming. මුල්‍රිස්ව්‍යා: wide-mouthed pots; මි: or මුල්‍රි: to gape. යුත්තොන් I (J. § 77). පෙනෙයි subject-matter; ගුව්‍යා ගුව්‍යා petition, address. ගැ මු ගොව if one talks of, as regards. පෙනෙයි business. ගුත් to moisten. ඔද to think. ඔව්‍ය ගුත් sufficient for; ගු ගු so much and no more (J. § 125, 5). ගැං: round; num. aux. (J. § 98). ගුද to

make. ဆောင့် imp. aff. (J. § 111). အဆွဲ အမျိုး friends and relatives. ဂု ရုံး to assemble. မြေ earth. ပုံ to heap up. ထက် to present, set before a person in authority. ဆပ်ပြာ ရေ soap-water. ထည့် to put in. နှင့် to tread. ကာလ (P. time) when. ထွေး to split. မိုင် ခုံ to be strong, firm. ထူး to be thick. သော့ငွေ့ for သော့ကြောင့် (J. § 66). ကျက် to boil, to be cooked. မှုင် or နှုင် to be able. ပါး to be thin. ခံ to bear. ထည့် နှင့် since; not given in (J. § 123). ထင်းသို့ so, in consequence (J. § 82). ထုပ် ရ ဖန် များ သော့ကြောင့် because the times he had to make (them) were many; ဧပါ အလှပ his own work; မ စား နှင့် being unable to eat, i. e. he could not get a livelihood. ယ ကို ဖြို့ ထည့် မ မည် are not said to plot against another; မည် to be said to be (this force is not given by Judson). ဧပါ လိုက် ကို သာ only against their own selves. ဧပါ မျိုး ညွှာ နည်း ပါး သော်လည်း though one's (to oneself) goods be few. ဖြို့ဝည် to plot against. စိုးလေးခြင်း deceit, artifice. အမူ a matter, business. ထုင့် to do. မြှု ကျင့် သမျှ သူ ထို့ as many as do. ရှောင်ဗြို့ to avoid, shun.

N. B.—မြိုင်းချေး ဆပ်ပြာ horse-dung soap; some say it is so called because it is made up in round lumps like horse-dung, or it may be from a plant called မြိုင်းချေး *stercularia*. ဆပ်ပြာ is a kind of fullers' earth.

၆. မဟာမန္ဒာ မင်း နှင့် သခြား ယာခင်း ခေါင့်
အကြောင်း။

9. The Account of King Mahāmanda and the
Watchman of the Cucumber Garden.

ရွှေး သော အပါ။ ဝေသတူ ဘုရား လက်ထက်
တော် ၌ မဟာမန္ဒာ အမည် ရှိ သော မင်း သည်
ပါရိုမိုကာ အမည် ရှိ သော ဖြည် ကို မင်း ပြု ၏။
ထ နေ့ သ ၌ စစ်သည် ပိုလ်ပါ ချား နှင့် စစ် ချိ လေ
သော် တောင်သူ သခြား ယာခင်း နား ၌ တပ် ချ ၏။
နေ့ လေ ၏ ထို မင်း က လည်း ဟေ့ အ ချင်း တို့၊
သခြား ယာခင်း ကို မ ထိ မ ခိုက် ကြ နှင့် ဘု မောင်း
ကြေး နင်း ခုံ စေ ၏။ ညည့် အပါ မဲ့ ၌ ထို မင်း
ကိုယ် တိုင် သွား ၏ ကြည့် လေ သော် သခြား ယာ
ခင်း ခေါင့် သော သူ သည် ဟေ့ ယောကျား၊ သခြား
သီး ကို မ ထိ ပါ နှင့် ဘု ဆို ၏။ အဘယ် ကြောင့်
လာ သနည်း ဘု မေး ၏။ ဟေ့ ယောကျား၊ ငါ မင်း
တည်း ဘု ဖြန် ဆို သွေ့ သခြား ယာခင်း ခေါင့် သော
တောင်သူ က လည်း နင် မင်း ဖြစ် စေ ကား မူ
မင်း အမှန် ဖြစ် သော် အကြွေ့ အရုံး မ ရှိ လဲ တ ပါး
တည်း ရော့ လာ ရ မည် လော ဘု ဆို ၏ ထံတန်

နှင့် ခါးဆစ် ကို ရိုက် ၏ ထိ မင်း သေ လေ ၏။
 ဂုဏ်း အလောင်း ကို လည်း သခြား နွယ် တို့ ဖြင့် အံး
 ဇူုံး ၏ ထား လေ ၏။ ။ထို အ ခါ အမတ်ကြီး
 လည်း မင်း မ ရှိ လည်း ကို အမှန် ထိ ၏ သခြား ယာခင်း
 ထို့ သွား ၏ ရား လေ သော် သခြား ယာ ပေါင့် က
 လည်း ဟွေ့ ယောကျိုး၊ သခြား ယာ ကို မ ဝင် နှင့်။
 ယခင် က လည်း လူ တ ယောက် ဝင် လာ ၏ ရိုက်
 နှက် သဖြင့် သေ လေ ပြီ။ နင် လည်း သေ ချင် သလော
 ဘု ဆို ၏။

NOTES.

မဟာမန္ဒာ a Pāli name ; မဟာ great ; မန္ဒာ slow, stupid, weak. ဝေသာဘူး Vessabhū (pronounced *Weitthabhu*), one of the Buddhas. ပါရဲမိန္ဒက name of a city or country. မင်းပြု to do king, i.e. to rule over. စစ်လည် warriors. မိတ် fr. P. ဗော် strong ; မိတ်ဝါ troops. စစ် ချို့ to wage war, to go on an expedition, march. တောင်ဘူး a hill-man, cultivator. သခြား cucumber. ထား a clearing for cultivation ; ခင်း to spread out, set in order ; ယာခင်း a garden. ထား a stockade ; ထား ချုံ to pitch a camp. ဟွေ့ အချင်း တို့ Ho, you ! (soldiers, sirs). ထိ နိုက် touch, come in contact with. မောင်း၊ ကြေး two kinds of gongs. နင်း စတ် to strike gongs—he caused it to be proclaimed by beat of gongs. ညည့် အခါ မဲ့ at an unseasonable time of the night ; မဲ့ to be wanting. အသီး a fruit. အခြေ အရုံ မ ရှိ ဘဲ without attendants. ထ ပါး ထည်း alone ; ပါး is used as the num. aff. for persons in authority (J. § 98).

ခါးဆစ် (pronounced *kasit*) waist-joint, small of the back.
 ငုန်း for ထည်းကောင်း (of) that one, his (J. §§ 126–128):
 Judson classes this as an adverb, but wrongly. အသောင်း
 a human corpse (probably looking on it as the embryo
 of a future being). အန္တယ် tendrils, vines. ဖွဲ့ ထွဲ to cover
 over completely. အမတ် ကြီး a minister of state. ထာင် က
 ထည်း only just now. ချင် optative aux. aff. (J. § 117).

ଓମତିଙ୍ଗିଃ ଲନ୍ଦିଃ ପ୍ରେରିତ ଚି ତ୍ରୀ ସ୍ଵର୍ଣ୍ଣ ପ୍ରତି ଗ୍ରହିତା
ଲନ୍ଦି ଯୁ ଶି ପ୍ରିଃ ଘୁର୍ଣ୍ଣ ଲାଗ୍ନାଃ ଶୁର୍ଯ୍ୟ କି ଫୁଦ୍ଧ ଯୁଠ ଶ୍ରୀ
ଗ୍ରହିତା ଲେ ଦେବି ମନ୍ଦିଙ୍ଗିଃ ଅଲୋଚିନ୍ଦିଃ କି ପ୍ରିତ ଲେ
ଶ୍ରୀ ପରିଲନ୍ଦି ଶିରପି ତ୍ରୀ ଯି ଗ୍ରହ ଘୁର୍ଣ୍ଣ ପୁର୍ବିତିଃ ଗ୍ରହ
ଅଥବା ଲାଗ୍ନାଃ ॥ ତପିଃ ଲୋକ ମନ୍ଦିଃ ତ୍ରୀ ଲନ୍ଦି ମନ୍ଦିଃ ୧ ଶି
ଗ୍ରହିତା କି ଅଭୁତ ଯି ଗ୍ରହ ଘୁର୍ଣ୍ଣ ଚି ତ୍ରୀ ପ୍ରତି କି
ଯୁ ଯଗ୍ନ ପୁର୍ବିତିଃ ଗ୍ରହ ଅଥବା ଲାଗ୍ନାଃ ଯୁ ଗ୍ରହ ଶ୍ରୀ ଲାଗ୍ନାଃ
ଯା ଚୌଦ୍ଧ ଲୋକ ଦୋଷିତା ଆଃ ଫର୍ଦ ଚି ତ୍ରୀ ମନ୍ଦି
କି ଲାଗ୍ନା ପ୍ରିଃ ଦେବି ଚି ତ୍ରୀ ଅରୁଣ ପଠି ଲୋକ ଜାଂତି
ତନ୍ମହା ତ୍ରୀ କି ଶିର ଏଣ ଶିର ଶ୍ରୀ ମନ୍ଦିଃ ପ୍ରି ଲୋକ ଯୁ ଶି ଶି ॥

သွားယာ ပေါင့်က လည်း အမတ်ဖြီး စကား
ကြား သော ထွေ့ အမတ်ဖြီး၊ ငါ ကား ဆင်းရဲး
သား တကား။ ငါ ယာ တွင် ခွေး နှီး ရို့ သိ သက္ကာ သို့
သိုး သော သွား ခင်း ကို ပြု၍ ၏ အဘယ် ကြောင့်
ငါ မင်း ပြု အံ့ နည်း ယူ ပြန် ပေါ့ ၏။ အမတ်ဖြီး
လည်း နှင့် ငါ ထို့ မင်း ကို အသေ သတ် ပြီး သျက်

မင်းမ ပြု ဘ နေ ရ မည် လော ဟူ ၍ လည်ကုတ်
 ကို အျော် ၍ သံး ချက် ထဲ လေ ၏။ ထို သို့ ထဲ ဖြီး
 မှ အရှင်၊ အရှင်၊ အမတ် ဖြီး၊ မ ညွှည်းဆဲး လင့် တော့။
 ငါ ကား အမတ် ဖြီး စကား ကို ထိုက် နာ အံ့။ သင့်
 အာဏာ ကို ငါ မ ဆန် နိုင် ဖြီး၊ မင်း ပြု တော့ မည်
 ဟု ဆို သွေ့ပြု မင်း ဖြီး ဝတ် ဆင် သော အဝတ်
 တန်သာ တို့ ကို ဝတ် စေ ၍ ရေး မင်း ဟောင်း ကဲ့
 သို့ မင်း ပြု သွေ့ပြု သူ တပါး မ ထုပ် ဖြေ ပုံ ဟု အမတ်
 ဖြီး အမှတ် ရှိ ဖြီး မှ ပြည့် သို့ ပြန် ဖြေ လေ ၏။

NOTES.

အွေ့၏ Oh ! Alas ! သခင် lord, master ; from သူ person, ဆုံး to be attached to ; an owner. ဖွင့် to open ; ထွင် to part. ထဲ to take by force ; ထုလက် to ravage. ဖျက်ဆီး here means ‘to be broken up and demoralised ;’ ဖျက်ဆီး is the transitive form (J. § 106). ဆင်ရင် to adorn oneself with. ဧတ္တ vocative, Eh ! ဆင်းရေး to be poor ; ဆင်းရေး သား a poor man. နှီးနှဲ to suck the breast ; နှီး milk, teat. The meaning appears to be : ‘ My cucumber garden in fruit, which requires as much care as a litter of sucking puppies.’ ပြစ် to relinquish, throw away. အသေ သတ် to strike dead, kill. သွေ့က် since. ရ can, must (J. § 117), but wrongly classified as an affix. လည်ကုတ် the nape of the neck. အွေ့ထဲ to make to bend down. ထဲ to pound (with the fist). အရှင်၊ အရှင် My lord, my lord. ညွှည်းဆဲး to hurt. လင့် တော့ (J. §§ 111-112). ထိုက် နာ follow and

listen to. ආකා P. orders. සං to go against, oppose. ප්‍රි fut. aff. (J. § 108). ගෙවු (J. § 117). රූ former. තොංද: old, when used for people = French *ancien*. යුතු to imitate, rival. ඇ to dare (J. § 117). අමුත් ඩු to have the thought, i.e. to think.

ඡාමත්ග්‍රී: ගැනු: ඡාත්‍ය්‍රී: ඡාත්‍ය්‍රී: ප්‍රිත් යන්
සේ බ්‍රි ප්‍රිත් ගි ගෙට් ගෙ ප්‍රි: ගෙට් එහි: මූ ගි ඉද්‍ය
ඩ් ගුෂ් ඡාත් ප්‍රි: ගෙවා ඇරුන් ඔහුගේ තොංද නේ
සේ බ්‍රි ඡාමත්ග්‍රී: ගා: ගා ඝය් ග්‍රිවාග් ඩුත්
ඡාත්‍ය්‍රී: ඡාමත්ග්‍රී: ගි මෙ: ගාල ඡාමත්ග්‍රී: ගා
ඡාග්‍රිවාග්: ඩු: ගි ප්‍රිවා ඩ්. ඩිඛුජා: ගැනු: ඡාමත්
ග්‍රී: ඡාගා: ගි අඩ් ගා: ගැනුග්‍රිවාග් ඩ් ඩිඛුජා: ගා
ඡා: ගැ ඡා ගාවාග්: ප්‍රි ගෙවුග්‍රිවාග් ඩ් මෙ: ප්‍රිත්
ඡාත්‍ය්‍රී: ඩු බ්‍රි ගි ගෙ ප්‍රි ගුෂ් ගෙවුග්‍රිවාග් ඩ්
මෙ: ඩුත් ඩුත් ගි ගා ඝය් ප්‍රිත් බ්‍රි ඩි ඝය්
ඡුෂ් ගෙවා ඡාඩ් තු ගා ඝය් ගැනුග්‍රිවාග් ඩ්. යුතු ඇද් ඡා
ඡා ගාවාග්: ප්‍රි බ්‍රි ඩි ඩ් ප්‍රිත් ගි: ගෙට් ගැ ඡා: ඡා
ඡා ගා ගෙ ප්‍රි එ ගා ඝය් ගැනුග්‍රිවාග් ඩ්. ඩිඛුජා: ඡා:
ඡාත්‍ය්‍රී: ඩ් ප්‍රිත් ප්‍රි: ගෙට් ගැ ඡා ඝය් ගැනුග්‍රිවාග් ඩ්

အမတ်ကြီး အား ကြေား ပေ ၏။ အဖ လည်း အမျက်
ထွက် ချိ ငါ သည် ဦး သူ ဆင်းရဲး ကို မင်း ပြု စေ ထို
ချိ မင်း ပြု ရ သည် တကား ဟု မ ထိ မှု မြင် သော
စကား ကို ဆို မည် ဟူ ချိ မင်း နန်း တော် သို့ တက်
လေ သော် ထိုး ဖြူ ပေါင့် သော နတ် ဆိုး သည် ဆီး ချိ
ဆို လင့် ၏။ ဟေ့ အမတ်ကြီး၊ ဦး မင်း ကား ဘုန်း ကြီး
သော မင်း တည်း။ မ နာ ထို သော စကား ကို မ ဆို
လင့် ဟု ဆို လေ ၏။ တံ့ခါး ရှက် ၌ ရှိ သော အရှင်
နှစ် ခု သည် လည်း အမတ်ကြီး လည်ကျုံ ဗျာတ် ချိ ထဲ
လေ ၏။ အမတ်ကြီး လည်း အဖွဲ့ဝင်တရာ့ ရက် ကြောက်
သည် ဖြစ် ချိ သမာဓိ ကို တည် စေ ချိ ဦး မင်း ကား
အဖွဲ့ဝင် ဘုန်း ကြီး သည် တကား။ မ နာ ထို သော စကား
ကို ဆို မည် ဟူ ချိ ကြံ့ ကာ မှု ပင် ယျင် ဦး သို့ ဖြစ် ချေ
တုံ သည် ဟု လက် ပြီး ချိ ချိ မင်း ကြီး ကို ရို သေ စွာ
ရှိနိုး ၏။

NOTES.

အဝါး အထိုင်း in due course. ဖြစ် သက် to be peaceful.
co causative auxil. verb—it is not clear who was pacified,
but we must suppose the whole country. နန်း palace,
throne; နန်းထက် to ascend the throne. ထိုး ဖြူ ထို ဖွင့် to
open the white umbrella (symbol of royalty). ရွှေ အထိ
ပြီး nothing but gold, i.e. of solid gold; အထိ from ထိ to
pare off and make smooth (Judson); also in the form of
ဝတ် solid. ခရာင် a canopy over the throne; ခရာင်

a steeple, minaret; ඔවෙන or ඔවෙන් a kind of broad hat. ය හය උගාන් ඩුත පැටිය උගාන් sixteen years old; උගාන් to be raised, is often used to imply multiplication (J. § 102). ටය with (J. § 69). පැමු constantly (J. § 126, 3 a). තුර ගෝ: to attend upon. තුදුරා: a queen, wife of a king. A queen in her own right is තුරුන් මූල්‍ය female sovereign. ඔ තා: to pay respect. රු for the purpose of (J. § 125, 3). පැග්ගාන් ඩී: the whole of the circumstances. තුරෙනාන් ඩු to be a benefactor; lit. to do good person. ම දු ම තෝ disrespectfully; දු to respect; තෝ to be still, quiet. තොන් තුදුත් තොන් a good beating: this is a good specimen of a compound noun formed from a number of verbs signifying various manners of striking; තොන් to pound with the elbow; තෝ to pound or hammer (with the fist); තුත් to slap; තත් to strike a back-hander. තොන් to inform. පැඩුර මූල්‍ය anger; දුත් come forth. ඩුර, this ඩ gives a passive force to the verb ඩ to assume the character of. ම තී ඩ ඩද මුද disrespectfully; තී to reverence; ඩ to be wanting; ඩද to behold. ඩී ඩී දහන ඩී spoke and prevented him. තුන් මූල්‍ය glory (always pronounced තුන්). ම ආ තු තොන් තොන් words not desirable to be heard. තේබෑ ඩුර the leaves of the (folding) doors; තේබෑ (pronounced *ta-gā*) a door; පැටි මූල්‍ය a leaf. Images carved on palace doors are supposed to be inhabited by fairies, whose duty it is to guard the king. In this case they treated the prime-minister just as he had treated the gardener. තැමිත් P. concentration; proper control of the senses. ඩී ඔලු තු ඩී saying, I will say, i.e. intending to say. තේ නා ඩු ඩද even whilst intending

(i.e. before utterance); ထာ = သျက် (J. § 109), ဖွေ့စ် merely strengthens (J. § 126, 8). မျှပင် even. ထို implies 'in turn' (J. § 109), i.e. it now happened to the minister in his turn as it had to the gardener. ထက် ပြီး ချို့ to raise the hands to the head in adoration. ရှိခိုး to do obeisance: the derivation of this word is not apparent.

MORAL.

ထို ကြောင့် ဘုန်း လက် ရုံး နှင့် ဖြည့် ရုံး သော သူ
တို့ ကို ကွယ်ရာ ၌ ရှင်း၊ မျက် ဖြင်ရာ ၌ ရှင်း၊ ဖြစ် တင်
စကား ကို မ ထို မှ မြင် မ ဆို အပ်။ ပညာရှိ သော
သူ တို့ ၏ စကား ကို နား ကြေား ကြ သော သူ တို့
သည် အဖြစ် မှ ဖွတ် ၍ အကျိုး ခံ ရ ကြ ရာ သတည်း။
မ နာ ထို သော သူ တို့ သည် အဖြစ် ကြိုးစွာ ခံ ရ
ရာ သ တည်း။ ။ ဖြည့် ကို အစိုး ရ သော အရှင် တို့
သည် တ ဖောက် တည်း မ သွား အပ် ရာ။ ကိုယ်
တ ပါး တည်း သွား မီ သော့ကြောင့် ထို မင်း သေ
သူး ထော ၏။ ။ မင်း တပည့် ဖြစ် စေ အဆောင်
အရောင် ဖြစ် ၍ မ သွား အပ်။ ရုတ်ဆိုး၊ တံငါး ဖြစ်
သော်လည်း တ ဖော် တည်း မ သွား အပ်။ မင်း
တပည့် ဖြစ် စေ၊ ဂုဏ်ဖော် ဖြစ် စေ၊ သူ ခုပ်သိမ်း တို့
သည် အဖြစ် ရှိ သော သူ ကို ပင် မ ကဲ့ချွဲ အပ်။
အဘယ် ကြောင့် နည်း ဟူ မူ ကား။ တန်ခိုး ကြိုး
သော နေ မင်း၊ လ မင်း တို့ သည် ဝါးလုံး ခေါင်း ကို

မ ထွန်ပ နှင့်။ လ မင်း သည် တန်ခိုး ကြီး သော်လည်း
နေ နှင့် အထူ သွား ချေ သော် ပျောက် ရ ချေ ၏။

၁၇၈၀ ထာဆု တို့ သည် မြတ် ကြ ပါ ယျက် ဖြင့်
ရိုရ် တောင် ကို ထွေ့၍ သွား ရ ကြ ၏။ ၁၇၈၁ ကို
တို့ သည်း မြတ် ပါ ယျက် အား စိန်း ကို စား ရ ကြ
၏။ ၁၇၈၂ မြတ် သည် သည်း မြတ် ပါ ယျက် ထွေ့
သော်ာ တို့ ကို မျက်ဆီး တတ် ၏။ ၁၇၈၃ မယား တို့
သည်း မွန် ရည် ကြ ပါ ယျက် အိမ် ၌ ကျွန် တို့ သည် မ
ကောင်း ချေ သော် အသရေ မျက် ရ ပါ ၏။ ၁၇၈၄ အထူထူ
သော သွေ့ဒါ တို့တွင် အသယ် သွေ့ အမြတ် မ များ
လ ရှိ ရ လေ သနည်း။

NOTES.

လက် ရုံး the arm ; used to denote ‘power;’ ရုံး is prob. for ရုံန်း to pull. ကွယ်ရာ ၌ in secret, behind their backs. မျက် မြင်ရာ ၌ in their eyesight, before their faces. င်း — င်း either — or, both — and (J. § 126, 8). မြတ် ထင် ဝကား words imputing blame. ထား to listen to (to hear or make to hear). ၁၁ ယောက် ထည်း — ထိုယ် ၁၁ ဝါး ထည်း alone, by themselves ; the affix ဝါး denotes separation (J. § 126, 6). အစ် — ရာ ought. ၁၂ to happen. ဘူး past aux. aff. (J. § 115). ထပည့် a scholar ; but here it means a follower, attendant. အဆောင် အရောင် မြတ် ၍ laying aside (his) insignia of office ; အဆောင် what is carried (as a sign of office) ; အရောင် that which is bright

in appearance. မတ်ဆီး a hunter. ထံဝါ (pronounced *tangā*) a fisherman. ပုဂ္ဂန် P. an ordinary person. ကွဲရဲ့ to revile. နေ မင်း၊ ထ မင်း the sun and moon; မင်း is added as honorific. ဝါးထံး ခေါင်း the hollow of a bamboo; ဝါး the bamboo plant; ထံး round, i.e. before being split (ဝါးထံး pronounced *wälōn*); ခေါင်း to be deficient; hollow. ထူန်ပ to illuminate. နက္ခတ fr. P. နက္ခား a constellation. ဘာရာ P. stars. မြင့်မို့ lofty Meru (J. § 33, 4); the great central mountain. ဖြည့် to revolve round. နဂါး B. form of P. နာဂါ a race of fabulous serpent-folk. ဘား စိမ်း green frogs; the usual reading is သားစိမ်း raw flesh, but it is a mistaken one, as can be shown from Pāli. ဘား or ဒါး a frog; စိမ်း to be green; raw. ဝန်း the river Ganges. လွှေ a canoe. ထတ် to be accustomed to. မွန် ရည် decorous, well-behaved. ယျ၏ although. ဗျာန် a slave, servant. အသရေ good character, reputation. အထူးဗူး various. သဏ္ဌဝါ S. beings. ဖြင့် emphatic aff. ရှိ ရ ပါ သနည်း can there be ?

၁၀. ကုမ္ပရကသာပ ရဟန်း နှင့် ပုညာ သင္း ၏ အကြောင်း။

10. The Account of the Rahan Kumāra Katthaba and Puñyā the Rich Man.

ခြေး သော အခါ။ ဝေသသူ ဘုရား လက်ထက်
တော် ၌ ကုမ္ပရကသာပ ရဟန်း သည် တ ခ သော
တော့ အုပ် ၌ သိတင်း သုံး ၏။ ထို အရှင် သည် ကား
မဟာထောရ် ရော် တည်း။ တ နေ့ သို့ သင္း အိမ်

ଯ୍ୟ ପଢ଼ି ଶ୍ରୀ ଶୁଣି କେବୁ ହେ ଯୁଣି ହାତ୍ରେ ମହା ହାତ୍ରେ
ହାତିଃ ଫ୍ରଣ୍ଡ ଆତ୍ମ ତାଙ୍କ ତାଙ୍କାଃ ନା ଶୀ॥ ରହନ୍ତି କୁମାର
କାହାପ ଲାଗୁଣିଃ ଯି ଯ୍ୟିଃ କି ଆର୍ଦ୍ର ପ୍ରି ଶ୍ରୀ ଫିଳାକ୍ଷି
ଆପି ହେ ଶୀ॥ ତାଙ୍କାଃ ହୋ ପ୍ରିଃ ଯୁଣି କେବୁଣିଃ ଯ୍ୟ ପ୍ରିକ୍ଷ
ହେ ହୋଏ ମ ଜିପି ମ ଗ୍ରୀଫିଃ ତର ଶ୍ରୀ ଆହା ଆପି ଶ୍ରୀ ଶୀ॥
ତ ଥେ ଯାକୁଗି ହାତ୍ରେ ଲାଗୁଣିଃ ପଢ଼ି ମାତ୍ର ତ୍ରୁ ସ୍ଵାଃ
ହେ ହୋଏ ଆରାଣ ରହନ୍ତି ଆହାଯ କ୍ରୋଧ ନା ହାତ୍ରେନିଃ
ତ୍ରୁ ଫେଃ ଶୀ॥ ରହନ୍ତି କା ଲାଗୁଣିଃ କ୍ରୋଧ ଶିଳକା
ଦୂର୍ଦ୍ଵାରି ତ୍ରୁ ଶୀ ହାତୋକା ହ୍ରୁ ମୁ କାଃ ଯନ୍ତିଃ ଦୂର୍ଦ୍ଵାରି
ବୁ ହୋଗି ଶ୍ରୀ ହୋ ପଞ୍ଚାର ଧିନ୍ଦିନ ପ୍ରିଣ ଯୁଣି ହାତ୍ରେନି
ତ୍ରୁ ଶୀ ଦୂର୍ଦ୍ଵାରିନିଃ କି ଆପି ହେ ତର ଶୀ॥ ପଞ୍ଚାର ଧିନ୍ଦିନ
ପ୍ରିଣ ଯୁଣି ତ ର୍ଦ୍ଦ ତ କୁ ହୋ ଆରାଣିଃ ହାତ୍ରେ ଠାର୍ଦ୍ଦିଃଲ
ଶୀ॥ ମଧ୍ୟା ଧିନ୍ଦିନ କି ତିନ ଦ୍ଵାରି କ୍ଷିଃ ହୋଏ ହେ
ଶୀ॥ ଯି ଯ୍ୟ ତିନ ଦ୍ଵାରି କ୍ଷିଃ ହୋଏ ଯୁଣି ଫିଳାକ୍ଷି ଆପି
ହେ ଶୀ॥ ଯି ଯ୍ୟ ଆପି ପ୍ରିଣ ଯୁଣି କିମି ଆପି ଶ୍ରୀ ଆର୍ଦ୍ର କ୍ଷି ଠି
ହେ ଶୀ॥ ଯି ଯ୍ୟ ଠି ଯୁଣି କିମି ଯୁଣି ହାତାମି ମ ତାନ୍ତି ହାତ୍ରେ
ଆପି ଶ୍ରୀ ବିତ ପୁର ପ୍ରିଃ ହୋଏ ଆହା ଆପି ପ୍ରିନିଃ ଯ୍ୟ
କେବେ ହେ ଶୀ॥

NOTES.

ကုမ္ပရဘသာ a Pāli name; *kumāra* usually means a youth of high station, prince; *Kassapa* (pronounced *Kat-thaba*). ရဟန်း a Buddhist monk; fr. P. ଶାର୍ଵଦ୍ଵୀ venerable.

ပုလာ a name (P. *puññā*, virtuous). ဝေသာတူ Vessabhū (pronounced *Weikthabhu*), one of the Buddhas. သိတင်း ထံး to perform the religious duties (of an ascetic). ထိ အရှင် that reverend person. မဟာထေရ် *Mahā hte*, from P. မဟာ great; ဆောရော an elder; a high rank amongst the Buddhist monks. ကျော် to be well known as. ပဋိ to invite a person (to a feast). ဆွမ်း boiled rice, presented to monks (not used for others). ကျွေး to feed. အတူ ထက္ခ together with (J. § 75). ထရား နာ to listen to the (sacred) law. အာရုံး for P. အာရမ္မကံ an object of thought, idea; အာရုံးမြှုံး to think on. နိက္ခာ P. lustful; some books have နိဝ္ဒီ which is a wrong reading. ဆော to preach, recite. ကျောင်း a monastery. ကျိုးဗုံး to sleep (used for monks). ထတ် able. ပဋိ မည် ထူး intending to invite. ဒါယကာ P. a giver (pronounced *tagā*), the common word used by a monk to a layman. ပုထဇ်နေ P. ပုထဇ်နော an ordinary man, a worldling: has here the sense of ‘unconverted.’ သဘော P. nature. သန်း a louse; ဥကျွဲင်း head, i. e. the smallest imaginable portion. စက္ခာ P. eye. ရိညာဏ် fr. P. *viññānam*, the consciousness; both together mean ‘eyesight.’ ထ င့် ထ ခ ဗ something or other. စည်းလဲ to deceive. မနော P. mind. ထိုက် တွန်း to instigate. ထိုက် to bring into contact; တွန်း to shove. ရှိုး ဆော် to rouse up; ဆော် to stimulate. ရိစိ P. joy, pleasurable sensation. ဝင် to be joined to, at one with. သမီမီ မ ထည် not being firm in a right course; သမာဓိ P. calm, self-concentration. ခါတ် fr. P. ခါတု the elements which compose an individual; some bodily and some mental. ပူက် to be destroyed, thrown into confusion.

තියු ඩි ගෙව ඔගා: ගි යදු: හ්‍රා: යුරු
 අවායි මලු ගෙව ටෝ යුරු අරුන රහන්: තිත
 ගි තත ඉයි ගි යන්ත්‍ර: තු පාර්ඩින යන්ත්‍ර ගි
 ගෙව අරුන රහන්: ගි පද් ගාල දී සිං ක්‍රි යිස්:
 ගාරා: ආ යන්ත්‍ර||දියිස්: ගි ප්‍රිඩ යුරු යිස්: ක්‍රි තත
 ගෙව ටෝ ප්‍රිඩ ගැ ගී|| අරුන රහන්: ක්‍රි යන්ත්‍ර: දී
 යහි: ප්‍රියිස්: එ යුරු අරුන ගැ එ ඇ භු බ්‍රි තුර්ල්‍ය:
 පුපන් යප්‍රිදි දී ගියි අනා ප්‍රිඩ එ ඇ යතන්ත්‍ර:||
 ති ඇ බි යදු: තන්ත්‍ර: එ ගි තොදු ගෙව ආත
 යන්ත්‍ර යන්ත්‍ර: යදු: යහි: අරුන පන්හං: ගෙඹී||
 අරුන රහන්: උයාන්ත්‍ර තොදු ගෙව ආත යන්ත්‍ර:
 නං රුන පන්හං: ගෙ ගී|| ති යදු: ක්‍රිදි අරුන
 රහන්: ගි ගේ ග්‍රි තන්ත්‍ර තන්ත්‍ර නං ගේ යදු:
 යහි: අරුන ගි පර: මලු භු බ්‍රි යිගි ගෙ ගී||
 යදු: යහි: අරුන යන්ත්‍ර: ගෙවාද්: ති තගි ප්‍රේ:
 ගෙ ගී|| නං රුන යන්ත්‍ර: ගෙවාද්: තගි යු තගි
 බ්‍රි යිගි ගෙ ගී|| යදු: තිස්: යන්ත්‍ර: අරුන රහන්:
 අපි: ති ගෙට් ගෙ ගී|| ති නං යන්ත්‍ර: රහන්: අපි:
 ති ගෙට් ගෙ ගී|| යදු: තිස්: යන්ත්‍ර: අරුන රහන්:
 අපි: ක්‍රි ගි ගෙ ගාරා: ගේ ති ති ච ච බ්‍රි ප්‍රේ: ගෙ ගී||
 නං රුන යන්ත්‍ර: ගාරා: ගේ ති ති ච ච බ්‍රි යිගි ගෙ ගී||
 යදු: තිස්: යන්ත්‍ර: ගාරා: ගේ ගු ච ච බ්‍රි අරුන

ရဟန်း အပါး ၌ နေ လေ ၏ ဆင် လည်း ကရားနှု
က ထွက် ၍ ထိုက် မည် ရှိ သော် ကိုယ် ကား ထွက်
ခြင် ၏။ အမြီး ကား မ ထွက် နှင့်။ ကရားနှု တွင်
ညီ လေ သတည်း။

NOTES.

အသယ မည် သော ဝဖ္ဗာ ဖျင့် what sort of thing, indeed ;
အသယ မည် သော of what sort (J. § 82); ဝဖ္ဗာ P. an ob-
ject, cause. ထပ်ဖုတ် an object of desire (J. § 125, 4).
မြတ်နီး to love. ဆင်ရုပ် the form (*simulacrum*) of an
elephant; ဆင် an elephant. ငန် အဲ စည် ဝယ် in the con-
tinuity of their remaining, whilst. ဖန်ဆင်း to create. ဖော်
မည် ထူ ၍ ဒါ intending to seize. ကျောင်း a monastery. ထုတ် to
ascend. အထက် the upper part (J. § 74). အထဲ the inside
(J. § 74). မြော်း to flee. ထိုက် to follow. ထွက် to go, or
come, out. အပါး nearness, presence (J. § 74). ကရား a
pitcher with a spout. ကရားနှု the spout of the pitcher.
ထိုယ် body. အမြီး tail. ညီ or ပြီ to be caught in.

ထို အကြောင်း ကို ကုမာရကသာပ ထောရ် မြင်
လေ သော် ကြော် ၏ အကြောင်း ကား အံ့သွယ် သရဲ
ရှိ စွာ တကား။ ၏ အမူ အရာ သည် အသယ ကြောင့်
မြစ် သနည်း။ ကြော် မြစ် ခဲ စွာ တကား။ ဥပမာ ကို
သိ ထို ၍ ဆင်ခြင် သော် ၏ ရွှေ ၌ မြစ် မြစ် သော
ဥပမာ ကို လည်း ငါ မြင် ပြီ။ ကောင်း မြတ် သော
အဆင်း ကို ဆောင် သော သတို့ ထိုး ကို တတ် ချေ

ଯେଉଁକ୍ରିଏ ଯତ୍ତ ମୁଗ୍ଧ ଫୋର୍ମ କ୍ଷି ପ୍ରି ହଲ୍ମ ମ ତୂଠ
ତ୍ୟ ଯେବା ତ୍ୟ ମୁଠ ଶ୍ରୀ ହବାଦି କି ତଳ୍ଲ ତେ ଶ୍ରୀ ଯତ୍ତ
ଦି ହଲ୍ମ ଉପରା କି ଶି ପେ ଅଣ୍ଟିଃ ଶ୍ରୀ ଗନ୍ଧିବା ଫ୍ରେ ଆପ୍ରିନ
ହଗ୍ବ କ୍ଷି ହଙ୍ଗ ହଗ୍ବ କିମ୍ବିଃ ଯେବା ହଜ୍ଜାରି ମନ୍ତ୍ର ହଲ୍ମ
ମ ତ୍ରିଃ ହଙ୍ଗ ଯିଗି ଯେବା ହୋଃ କି କ୍ରୋଗ୍ବ ଶ୍ରୀ ହତ୍ତି
ଶ୍ରୀଃ ହଲ୍ମ ଗୈବାନିଃ ହଗ୍ବ କି ହଗ୍ବ ଫ୍ରେଃ ହେ ଖାଣିଃ
ହଙ୍ଗ ହଲ୍ମିଃ ଗୈବାନିଃ ହଗ୍ବ କି ହତ୍ତି ଯିଗି ହେ ଖାଣିଃ ହତ୍ତି
ଶ୍ରୀଃ ହଲ୍ମିଃ ହଲ୍ମିଃ ମ ଲୁଠ କ୍ଷିଦ ହାପ୍ରିଏ କରାଃ ତ କି ହଲ୍ମି ଠିକ
ଶ୍ରୀ ଫ୍ରେଃ ହେବିଲାହ୍ମିଃ ହଙ୍ଗ ହଲ୍ମ ଠିକ ଶ୍ରୀ ଯିଗି ପ୍ରିଥିବ୍ରି
ହେ ଖାଣିଃ ହତ୍ତି ଶ୍ରୀଃ ହଲ୍ମିଃ ହଲ୍ମିଃ କରାଃକ୍ଷି କ ତୁଳି ଶ୍ରୀ
ଫ୍ରେଃ ଖାଣିଃ ହଙ୍ଗ ହଲ୍ମିଃ କରାଃକ୍ଷି କ ତୁଳି ଶ୍ରୀ ଯିଗି ହାପ୍ରିଏ
ହେବି କିମ୍ବି କାଃ ତୁଳି କ୍ଷିଦ ଖାଣିଃ ଖାଣିଃ ଆପ୍ରିଃ କାଃ ମ
ତୁଳି କ୍ଷିଦ ଶ୍ରୀ ଲୈ ହେ ଖାଣିଃ ଯି ଉପରା କି କି ହଲ୍ମି ଯତ୍ତ
ଯୁ ତ୍ରି ଖାଣି ଧିନ୍ଦାନି ହାତୋ ତଳ୍ଲିଃ ହାନିଃ ଉଗ୍ରୋଦିଃ
ଉପରା ତ୍ରି ଯୁଗି ଏହି ହିନ୍ଦିଃ ଯେବା ହଜ୍ଜାରି ତ୍ରି ଖାଣିଃ
ଯୁଗିପ୍ରିନିଃ ଆକ୍ରୋଦିଃ କି ପ୍ରି ତରି ଯେବା ହାତୋ
ତରାଃ ତ୍ରି ଖାଣିଃ ଯି କ୍ରୋଦି ହଙ୍ଗ ହାନି କାଃ ତ୍ରି କୁମାର
କାହାପ କ୍ଷିଦ ଯୁ ଖାଣିଃ ତଙ୍ଗ୍ରା ଧିନ୍ଦାନି କାଃ କରାଃ
କ୍ଷି କ୍ଷି ପ୍ରି ଯେବା ହଙ୍ଗ ପ୍ରିଃ କ୍ଷିଦ ଯୁ ଖାଣିଃ ହାତ୍ରେଃ କି
ଆର୍ଵ କି ଫନ୍ଦିହଙ୍ଗିଃ ଯେବା ଫନ୍ଦ ହଲ୍ମ ଆର୍ଵ କୁମାରକ
ହାପ ଆଃ କୁରିଲ୍ଲୁଃ ଯୁଦିଃ ତେ ଶୁଣ ଶ୍ରୀ ହାତ୍ରେଗ କରାଃ
ହଙ୍ଗିପ୍ରିନ ହେବ ମୁ ପି ତ୍ୟ ଶି ଯୁଦି ଆର୍ଵ କୁମାର

ကသာပ က လည်း ထိ စကား ကို ကြား ချိ
ဆင်ခြင် သော ခဏ ၌ ရဟန္တာ အဖြစ် သို့ ရွှေက်
လေ ၏။

NOTES.

ထေရ် fr. P. ထေရွေ a monk of high standing. အုံတွယ်
သရဲ ရှိ စွာ ထကား this is very wonderful indeed ; ထရဲ is
not used by itself in this sense. ဥပမာ P. an allegory,
illustration. ဗြိ ရွှေ ၌ in this front, i.e. before my face.
ကောင်းမြတ် သော အဆင်း ကို သောင် သော ထို့ သမီး this
girl who bears so excellent a form. ထတ် to set the
affections on. ထခု မျက် မြောက် ၌ now before my eyes ;
မောက် to be convex, prominent; မြောက် to cause to
be prone, to make prominent. ဖြစ် သည် it has taken
place. မ ထုပ် တဲ့ ဓော is it not ? ဆို ပေ အုံ I will ex-
plain. ဘန္တာ a cycle, pronounced *kabā* (for P. ကမ္မဘာဝ
existence of *kamma* ?). ခြေ အဖြင့် ထက် ၌ on the surface
of the earth. ဆင် ထက် above an elephant, i.e. more
than an elephant (J. § 94). မည် သည် မ ရှိ there is not
any thing (J. § 82). ဆင် လိုက် သော ဓေား the danger
of the pursuing elephant. ထခု လူ men of the present
(world). ဂိုဏ် သော P. the nature of their mind.
သော ထရား the law of their nature. အရှင် ကုမာရကသာပ
အား နှစ်တံ့း ထွင်း စေ ချင် ၍ desiring to impress it on the
heart of the reverend Kumāra Kassapa. သံဝေဂ P. con-
sciousness of sin. ခဏ P. an instant. ရဟန္တာ Rahanda,
fr. P. အရဟန္တာ final sanctification. အဖြစ် state of being.

MORAL.

ပြီသူ့ပုံ ပြု ၏ ပုံ ပုံညာ သင္ဌေး နှင့် ကျမာရ ကသာပ
ထောရ် သည် အမှုသည် နှစ် ပါး နှင့် တူ ကြ ၏။ ပုံညာ
သင္ဌေး သမီး ကား သူတို့ ဖြောက် နှစ်သက် သော
ရွှေ၊ နှင့် တူ ၏။ ပုံညာ သင္ဌေး စည်းမိမ် စောင့် နတ်
နှင့် ရှုကွဲပိုး နတ် ကဲ့သို့ ပညာ ရှိ တရားသူကြီး တို့
သည် အမှုသည် နှစ် ပါး တို့ အား နှစ်သက် ကြ စိန့်
သော ငြို ဆုံးဖြတ် ကြ ရာ ၏။ တို့သို့ သော တရား
သူ ကြိုး တို့ သည် နတ် ရွာ နိဗ္ဗာန် သို့ သွား အံ သော
ခရီး ကို သုတ်သင် ကြ သည် ဟု ဆို ရာ ၏။ ။

NOTES.

ပုံ a similitude, form. အမှုသည် a suitor. ပါး num.
aux. aff. (J. § 98). ဖြောက် to desire strongly. နှစ်သက် to
be pleased with. ရှုကွဲပိုး a dryad, i.e. fairy guardian of
a tree, fr. P. ရှုကွဲ a tree, and B. ပိုး to rule. စိန့် သော ငြို
for ၈၀ အံ သော ငြို for the purpose of causing (J. § 65).
နတ် ရွာ the villages of the Nats; i.e. Devaland, heaven.
နိဗ္ဗာန် Neikban, for P. နိဗ္ဗာန် Nibbānam, Sans. Nirvāṇa.
သွား အံ သော ခရီး road that will go to. ထုတ် သင် to sweep
away, make clear.

၁၁. မြိုဟမဏ ပုဂ္ဂိုး လေး ယောက် တို့ ၏
အကြောင်း။

11. The Account of the Four Brahmans.

သူမန် ဘုရား လက်ထက် ဘော် ၌။ သက္ကာသ
နံရိပ် ပြည် တွင် မဟာ မြိုဟမဏ လည်း တ ယော
က်၊ မန္တိမ မြိုဟမဏ လည်း တ ယောက်၊ ခုခွဲက
မြိုဟမဏ လည်း တ ယောက်၊ ရုလ မြိုဟမဏ လည်း
တ ယောက်၊ ဗြို လေး ယောက် သော ပုဂ္ဂိုး တို့
သည် တ ယောက် တို့ ခွဲ ဒုက္ခိုး အပြား တရာ စီ
ရ ကြ သတည်း။ သွား ကြ လေ သော် ရေ ချိုး ကြ
အံ့ သော အမှု ဖြင့် ငါ တို့ လေး ယောက် ဥစ္စာ ကို
တ ပေါင်း တ စ တည်း ထား ကြ အံ့ ဟု ဆို ကြ
၏။ ထိုတို့ ဆို ကြ ပြီး သော် သုံး ယောက် သော
ပုဂ္ဂိုး တို့ ကား ဆို ကြ တိုင်း ထား ကြ လေ ၏။
ပုဂ္ဂိုး အငယ်ဆုံး တ ယောက် မူ၊ မိတ် ကောက်
ကြံး ၏ ဖို ဖို ဥစ္စာ ကို တပါး မှာ ရှုက် ထား ၏။ သို့မှ
သုံး ယောက် တို့ ဥစ္စာ ငါ နှင့် အမှု ဝေ ရ လွှား
ဟု အတူ ထား သော အခြင်း အရာ ကဲ့သို့ ပြု ပြီး
သျှင် ရေ အတူ ချိုး ကြ လေ ၏။ လေး ယောက် လုံး
ရေ မှ တက် ကြ သော် သုံး ယောက် သော ပုဂ္ဂိုး

၁၅၈

၏ ဥစ္စာ ကား ရှိ ၏။ ပုဂ္ဂိုး အငယ်ဆုံး ဥစ္စာ ကား
မ ရှိ သော် ရှင် ပုဂ္ဂိုး တို့၊ ငါ ၏ ဥစ္စာ ပျောက် ခဲ့
သည်။ ရှင် ပုဂ္ဂိုး တို့ ဥစ္စာ ကား အဘယ် ကြောင့်
ရှိ လေ သ နည်း။ ငါ ကို ပေး ပါ မည် လော ဟု ဆို
၏။ ဤ နေရာ သို့ လူ လည်း မ လာ။ ငါ တို့ လေး
ယောက် ဥစ္စာ ထားရာ တွင် မောင် မင်း ဥစ္စာ ပျောက်
ခဲ့ သည် ကို အဘယ် ကြောင့် ငါ တို့ ပေး ကြ အုံ
နည်း ဟု ၍ အဖြင်း အခုံ ဖြစ် ကြ ၍ ရွှေ့လတ်
တရားသူကြီး ထံ အဆုံး အဖြတ် ခံ ကြ အုံ ဟု သွား
ကြ လေ ၏။ ထို တရားသူကြီး က လည်း သင် တို့
လေး ယောက် ဥစ္စာ ထားရာ အနေက် တွင် တ ယောက်
ဥစ္စာ မ ပျောက် ကောင်း။ မင်း တို့ ဥစ္စာ ကို လေး
ယောက် အညီ အမျှ ဝေ ကြ ရ မည် ဟု ၍ ဆုံးဖြတ်
လေ ၏။ သုံး ယောက် သော ပုဂ္ဂိုး တို့ က လည်း
အဘယ် ကြောင့် ဝေ ရ မည် နည်း ဟု မျှားစွာ
အဖြင်းအခုံ ဖြစ် ကြ ၍ မြိုက်တ် ထံ သို့ ရော့ ကြ
လေ ၏။ မြိုက်တ် က လည်း အမတ်ကြီး ထံ သို့
နောက် ပြန် ကြ ဝေ လေ ၏။ အမတ် ကြီး က လည်း
ပြည့် ရှင် မင်းကြီး သို့ ရော့ ပြန် ကြ ဝေ လေ ၏။
ပြည့် ရှင် မင်းကြီး က လည်း ရွှေ့လတ် တရားသူကြီး
ကဲ့သို့ သင့် လေ ၏။ ပုဂ္ဂိုး သုံး ယောက် တို့ မ
နှစ်သက် ၍ မ နှစ်သက် ကြောင်း ကို ဆို ကြ ပြန် ၏။

မင်းကြီး က လည်း အမတ်ကြီး သို့ ဝန်ခံ ပြ စေ
၍ ထွေ့ အမတ်ကြီး၊ ခုနှစ် ရက် အတွင်း ပြီ တရား
ကို ဖြီး အောင် စီရင် လေ့။ မ ဖြီး သျော် သင် ၏
ဥစ္စာ လည်းမိမိ ကို ဖျက်ဆီး မည် ဟူ ၍ ဆို ၏။
အမတ်ကြီး လည်း အယွန် ကြောက်၍ သဖို့ ပုဂ္ဂိုး
လေး ယောက် ကို ခေါ် ၍ ဖွံ့ဖြိုး စစ်ကြော မေး
မြန်း သော်လည်း မ ထင် နှင့် ဖြစ် သောကြောင့်
အယွန်တရား စိုးရို့ ပူပန် ၏။ ။

NOTES.

ပြဟမဏ Brahmaṇa (or as the B. pronounce it Byah-mana), a Brahman. သူမန် Sumana, one of the Buddhas. သက်သူ နိုရိ the town of Saṅkassa; နိုရိ for နိုရော P. a town. မအိုမ P. *majjhima* (B. pronounce *mitzima*), middle. ခုခွဲက P. small. ရူထ P. small, younger. ထ ယောက် ကို — ဒီ to each — a piece. ဒဂါ (dingā) a coin. အပြား that which is flat, used to describe coins. ရေ ချိုး — ဖြင့် by reason of the affair of about to bathe, i. e. as they were about to bathe. ဥစ္စာ here means ‘money.’ ထ ပေါင်း ထ ရ တည်း altogether in one heap. အဝယ် ဆုံး the youngest (J. § 95). မူ but (J. § 61). ဒိတ် ကောက် ကြို ၍ thinking with crooked mind, i.e. with a bad intent. တပါး မှာ elsewhere. ထို့မှ that by so doing; lit. from such. အကူ ထား သော အခြင်း အရာ ကဲထို့ as if he had placed in the same spot. အခြင်း an act, အရာ a matter. ရေ အကူ ချိုး though the compound verb ရေချိုး means ‘to bathe,’ it admits of an adverb ‘together’ coming between the noun ရေ water and the

ଯି ଅବି ଶ୍ରୀ ରକ୍ଷି ଗୁଣିର୍ଦ୍ଦ ଅମନ୍ତର ଶ୍ରୀ ହେବା ହଜ୍ରୀ
ଶ୍ରୀଃ ହଲ୍ମ ଅପ ଶ୍ରୀ ଶ୍ରୀଃମ୍ୟ ହେବା ଆପ୍ରିତ ଶ୍ରୀ ପ୍ରିଣ
ହେ ଶ୍ରୀ ଏମନ୍ତର୍ମା ହେବା ମନ୍ଦଃ ପ୍ରତିଃ ଅହାଯ କ୍ରୋଧି
ଶ୍ରୀଃବିଧ ହଫନ୍ତର୍ମା ହେ ଫେଃ ଶ୍ରୀ॥ କ୍ରୋଧ ରକ୍ଷି ଗୁଣାଶି
ଶ୍ରୀ ଶ୍ରୀ ପ୍ରାଣିକାଃ ଲେଖା ଯୋଗି ଶ୍ରୀ ଶ୍ରୀ ଅମ୍ବୁ ଶ୍ରୀ
ମନ୍ଦଃ ପ୍ରିଣ ର ମନ୍ତର୍ମା ଶ୍ରୀ ରାଜା ଅତ୍ୟନ୍ତଃ ତୁରନ୍ତ ପ ପ୍ରିଃ
ଶ୍ରୀ ହେବା ହରି ଶ୍ରୀ ରକ୍ଷିମ୍ୟ ଶ୍ରୀ ପ୍ରାଣିକାଃ ଶ୍ରୀ ହେବାକ୍ରୋଧ ଶ୍ରୀଃବିଧ

ଯନ୍ତ୍ର ହୁ ଶ୍ଵ ପ୍ରେବ ଲେ ଖି॥ ଠକ୍ଷି କୁମିରି ଯତ୍କିଷ୍ଟିଃ
ଗ ଲନ୍ତ୍ରଃ ଏମନ୍ତ୍ରଃ ତେବ ମନ୍ତ୍ରଃ ପ୍ରିତ୍ୟ ମ କ୍ରୋଦ୍ଧତ୍ର
ଲଦ୍ଧଃ ଶିଃଯୁ କ୍ରି ଆଗ୍ନ୍ୟକୁର ର ଆସାନ ପ୍ରି ପି ମନ୍ତ୍ରଃ
କ୍ରିଃରୂପ ଲୋକ ମଙ୍ଗଳ କ୍ରି ଯା ଲୋକ ଲେ ଲୋକ
ହୁ ଶ୍ଵ ଶି ଖି॥ ଆମତ ଲନ୍ତ୍ରଃ ଯକ୍ଷିଃ ଶି ତ୍ରିନ୍ଦିଃ ପ୍ରି ତେ
ପ୍ରିଃ ମୁ ତ୍ରି ମଙ୍ଗଳ ଲେଃ ଦୋଦ୍ଧ କ୍ଷ ପୁଣ୍ୟାଃ ଲେଃ
ଲୋକ ତ୍ରି କ୍ରି ଫେ କ୍ରି ଲେ ହୁ ଶ୍ଵ ଠକ୍ଷି କୁମିରି କାଃ
ଆଲାଯ ଦ୍ୱାର ଫେ ଖି॥ ଲ୍ଲ କ୍ଷିଃ ଯ ଲ୍ଲକ୍ଷ ପ୍ରିଃ ଲୋକ
ଯତ୍କିଷ୍ଟିଃ ଲନ୍ତ୍ରଃ ହରା ପୁଣ୍ୟାଃ ତ୍ରି। ତ ହାଯ ରତ୍ନ
ଦ୍ଵାର ଲୋକ ଆତମ ତ୍ରି କ୍ଷ ତମ ଲୋକ ଆରା ତ ଏ
କ୍ରି ରତ୍ନ ପୁଣ୍ୟାଃ ତ୍ରି ଶି କ୍ରି ପି ଲୋକ॥ ଆଗ୍ନ୍ୟକୁର ଫାଃ
ଦୋଦ୍ଧ ଜୁମ ହୁ ଶି ଖି॥ ଆରତ ପୁଣ୍ୟା କୁମିରି। ପି ତ୍ରି
ତମ କ୍ଷିନ କ୍ରି ମନ୍ତ୍ର ମ ହୁରି॥ ଆହାଯ କ୍ରୋଦ୍ଧ ମ
ତମ କ୍ଷିନ କ୍ରି ଯକ୍ଷନ୍ତ୍ରଃ ହୁ ମୁ କାଃ॥ ପି ତ୍ରି ଲେଃ
ଲୋକ ଯୁବାଃକ୍ରେଷ ଦ୍ୱାର ପି ତ୍ରି ଶିତ କୋକ କ୍ରି
ଲନ୍ତ୍ର କ୍ରି ଲନ୍ତ୍ରଃ ଯୁ ମ ଯି॥ ଯୁ ଶିତ କୋକ ଲନ୍ତ୍ର
କ୍ରି ଲନ୍ତ୍ରଃ ପି ତ୍ରି ମ ଯି କ୍ରି॥ ଆରତ କ୍ଷଃ ଲୋକ
ଆସାନ ପୁଣ୍ୟାଃ ତ୍ରି ଖି ଆଗ୍ନ୍ୟ ଆଚାର ପୁରୀତିଃ
ଲନ୍ତ୍ର ପ୍ରିତ ଲୋକକ୍ରୋଦ୍ଧ ଆତ୍ୟଃତ୍ୟଃ ମ ତମ କ୍ଷିନ କ୍ରି॥
ଆରତ ପୁଣ୍ୟା କୁମିରି ଯତ୍କିଷ୍ଟିଃ ଲନ୍ତ୍ର କାଃ ଆମତ
କ୍ରିଃ ଖି ପ୍ରେରନ୍ତିଃ ଲୋକ କ୍ଷ ପ୍ରିତ ଲୋକକ୍ରୋଦ୍ଧ ଖୁବ
ରୂପ ଆଗ୍ରାଃ ଆପିନ ତ୍ରି ଖି॥ ଆରତ ଲେଃ ପୁରୀନାମ

ମୁହଁ ଲାଗି ଯୋ ଅମେଃ ଅଭିନ୍ଦିଃ କ୍ଷି କ୍ରାଃ ର ବନ୍ଦ
ପ୍ରତି ଶ୍ଵି ଚି ତ୍ରି ମୁହଁ ର ଆଏଣ ପ୍ରେରା ଦୋହ ତ୍ର ଶ୍ଵି
କ୍ର ଶୀ॥ କ୍ରେବ ହରା ତ୍ରି। ତପିଃ ଯୋ ଠକାଃ କ୍ଷି
କାଃ ଗ୍ରୁଫିତେବିଭ ର ତରି॥ ଉପରା କ୍ଷି ଶ୍ଵି ତେ କ୍ର
ଦେବ କାଃ ଚି ଶ୍ଵି ଅସ୍ତ୍ରି॥

NOTES.

ଶ୍ରୀଃଯି ହେବା ଅପ୍ରେତି his dejected state. ଏମନ୍ତିଃ a very
 respectful term for ‘father.’ ଠଙ୍ଗା କୁମାରୀ the girl (or prin-
 cess) Tsandā (or Candā). କ୍ଲେବ୍ ଓ ଓହିଳାସ! ଉଲ୍ଲବ୍ଧ mandat,
 for P. *mandapam*, a pavilion, booth. କୋଣ୍ଡ a corner, angle:
 always pronounced ‘daung,’ with a sharp accent. ଲ୍ଲୀଃ
 ଯି the first watch of the night; ଯି for P. ଯାତ୍ରେବା a watch
 of three hours. ହରା ବ୍ୟାକାଃ O Brahmans, teachers. ଅ
 ହ୍ୟାଯ ରୂପ ତଥ ହେବା ଆତର ତ୍ୱି ଶି in the eighteen branches
 of science. The names are given in the original, but being
 a string of Pāli words are left out of this text as useless.
 ତର ହେବା ଆରା ଅ ଏ ତ୍ୱି something you are skilled in. ଫାଃ
 କୋଣ୍ଡ to listen, lit. to erect the ears. ଅରୁଣିମ madam. ଏଇ
 ତ୍ୱିତର ହ୍ୟାନ କ୍ରମ ମନ୍ତ୍ର ଓ ତ୍ୱରି that we shall be able is not
 true, i.e. we are unable. ତୁ ମୁ କାଃ if (you) say, i.e. if you
 ask me the reason why. ଯୁକ୍ତାଃ କ୍ରମ ରା ଯୁକ୍ତିନ �in our going,
 on our journey. Note that the plural affix comes between
 the verb and its formative. ଏ ତ୍ୱି ଧିତ କୋଣ୍ଡ କ୍ରମ ହନ୍ତ
 କି ଓ ଯି କ୍ରମ He knows not whether we were crooked in
 intent, and we know not also whether he was crooked;
 ଧିତ କୋଣ୍ଡ is given by Judson as ‘to be out of temper,’
 but here it means ‘crafty.’ ଅରୁଣ ତ୍ୱିଃ ହେବାନ ଓହିଳାସ

sufficient to cause shame. အခာစာရဲ P. rule of practice. အထူးထူး မ တတ် နှင့် ကြ we are unable (to think about) other matters. ခြေ ရင်း တော်၏ at the feet of. အကြား အမြင် generally means 'a person of consequence,' i.e. heard and seen. အရပ် လေး မျှက်နှာ the four faces of the place, (or, as we say,) four quarters of the heavens. ဥပမာ ကို ဆို စေ ကြ ဆောင် if you wish (cause, insist on) me to tell a parable; ဥပမာ P. a similitude, example.

The Minister's Daughter's Tale, or

မင်း သား၊ အမတ် သား သူဆင်းရဲ သား၊ သင္ဌေး
သိုး လေး ယောက် တို့ ၏ အကြောင်း။

The Account of Four Persons, viz. the Prince, the Nobleman, the Poor Man, and the Rich Man's Daughter.

ရွှေး သော အခါ ၌။ မင်း သား၊ အမတ် သား၊
သူဆင်းရဲ သား၊ သင္ဌေး သိုး၊ ၏ လေး ယောက်
ကုန် သော သူ တို့ သည် တဗ္ဗာသိုလ် ဖြည် မှာ
အတတ် ပညာ သင် ကြ လေ သော် သင္ဌေး သိုး
သည်း ဆရာ သင် တိုင်း မှတ်သား ပေ ၏။ ထို သ
တို့သိုး လက် မှ ကည်း လွတ်ကျ လေ သတည်း။
မင်း သား အောက် နေ သည် ကို မြင် သော် တ
ခဏ မှ ကည်း ကို ကမ်း ပါ ဟု ဆို ၏။ မင်း သား

က လည်း သတ္တိသမီး ကမ်း ပါ ဆို ယျင် ကမ်း ပါ
 မည်။ သွား တ ခွန်း ကို ပါ မှာ ပါ မည်။ မိဘ
 အရင် သို့ ရောက် သော အခါ ငါး ကို ပန်း ပြီး အရင်
 ဆွတ် စေ မည် လော ဟု ဆို ၏။ အရင် ဆွတ် စေ
 မည် ဟု ဆို မှ ကမ်း လေ သတည်း။ သတ္တိသိုး ကား
 အတတ် ပညာ တတ် ၍ အိမ် သို့ ဖြန် လေ ၏။ မင်း
 သား လည်း အိမ် သို့ ဖြန် လေ သော် ခမည်း တော်
 မင်းကြီး နတ် ရွှာ စံ ယျင် ဖြည့် ကို အပ်စီး ၍ မင်းဖြူ ရ^၁
 လေ ၏။ သတ္တိသမီး လည်း တ ဆယ် ခြောက် နှစ်
 အခုံယ် သို့ ရောက် ပြီး သော် မိဘ တို့ မိတ် ဒါ
 သော ယောကျား နှင့် ပေးစား လေ ၏။ ထို အခါ
 လင် ကို တောင်းပန် ၏။ ကျွန်တော်မ သည် အရင်
 မယား ဖြစ် ချွဲ ပြီ။ တခွန်း သော သွား စကား ကို
 ကျွန်တော်မ တောင်းပန် ပါ မည်။ တ ခဏ မှ အခွင့်
 ပေး ပါ ဟု ဆို လေ ၏။ အဘယ် ကြောင့် အခွင့်
 တောင်းပန် သနည်း ဟု မေး သော် ကျွန်တော်မ သည်
 တဗ္ဗာသိုလ် ဖြည့် မှု အ တတ် သင် သော အခါ
 တခွန်း သော သွား စကား ကို ပေး မိ ပါ သည်။ မိ
 ဘ အထံ သို့ ရောက် သော ကာလ ငါး ထံ သို့ အရင်
 ရောက် ပါ ဟု မင်း မင်း သား ဆို ယျင် ရောက် ပါ မည်
 ဟု သွား တခွန်း ပေး မိ ပါ ၏။ သတ္တိသိုး လင်
 လည်း သွား တခွန်း ဟူ သော အာဏာ သည် လူ

ရဟန်း တို့ ၏ အလွန် မြို့း ဖူ သောကြောင့် အခွင့်
ပေး တော့ မည် ဟု ဆို ပေ ၏။

NOTES.

သား son, need not be translated. ကုန် all, from ကုန် to come to an end. တက္ကသိတ် Tekkatho for P. *Takkasilo*, Taxila, a city between the Indus and Jhelum which was a celebrated university. ကည် a pencil or style. အောက္လာ for အောက်က below. ထ ခဏ မျှ just for a moment; ခဏ P. instant. သွော P. a promise, oath. အခွန်း num. affix (J. § 98). မြှာ to instruct, inculcate. ပန်း ပိုး first flower, i.e. virginity. ဆွတ် to pluck. နတ် ရှာ စံ to enjoy the villages of the Devas. Used to express the death of a king. မိဘ mother, father, i.e. parents. မိတ် ရှိ သော ယောကျိုား the man of their choice (mind). ပေးစား to give in marriage. တောင်းပန် to ask for. အခွင့် permission, leave. ဘဲ inadvertently (J. § 117). အာဏာ P. authority, obligation. ကူး men, in contradistinction to ရတန်း monks, who are no longer men. တော့ (J. § 117) denoting necessity.

အရှင် ဖြစ် သော ယောကျိုား ခြေ ကို ဆံပင်
ဖြင့် ပွတ် ချိ ပြီး ယျောင် အဝတ် တန်ဆာ တို့ ကို
ကောင်းစွာ ဝတ်ဆင် ချိ သွား လေ သော် ခရီး
အကြေား တွင် သူ့ခိုး နှင့် တွေ့ လေ ၏။ သတို့သိုး ကို
ဖြင် ယျောင် လက် ကို ဖြေစွာ ကိုင် ချိ အသတ် သို့ သွား
မည် နည်း။ အရာ မ ဟုတ် သော မိမိ သွားခြင်း

କାଃ॥ ଯତ୍କୁଷ୍ଟିଃ ଶୀ ଅବଗ୍ରହ କ୍ଷି ଧରିଃ ଆପର ତଙ୍କ
ହା ତ୍ଵି କ୍ଷି ଧରିଃ। ଏ ଶୀ ଅତ୍କୁ ପ୍ରି ପ୍ରି ତରାଃ॥
ଯତ୍କୁଷ୍ଟିଃ ଅଗ୍ରି ଆବାଦିଷ୍ଟ ପ୍ରି ଯ ଫଳ୍ପି ତ୍ଵ ଶି
ଦେବ ଯତ୍କୁଷ୍ଟିଃ କ ଶିଃଯୁ ଅତ୍କୁ ପ୍ରି ଯନ୍ତ ମୁଖ ଡେ
ଶୀ॥ ଏ ଶୀ ସ୍ଵାଃପ୍ରିରିଃ କାଃ। ତଳ୍ଳବିଲ ପ୍ରିଲ ମୁକ
ଆତର ପଲ୍ଲା ଯଦି ଦେବ ଆବି ମରି ଯାଃ ତ
ଦେବାଗ୍ର ଯନ୍ତ ଯତ୍କୁଷ୍ଟିଃ ପ୍ରିଲ ଶି ପ୍ରିଖ ଦେବଗ୍ର
ଦେବ ଆବି ଏ ତଂ ଶି ଅବର ଲା ଲେବ ତ୍ଵ ଶି
ଲତ ଦେବ ଲା ମନ୍ତ୍ର ତ୍ଵ ଶି ଆମ ଥି ଦେବ
କ୍ରୋଦିଃ ଯନ୍ତ ପୁର ଥି ଯୁଣ ଅବିଯ ଲେଃ ଯନ୍ତ ଶି
ପ୍ରି ର ଦେବ ତେବ ମନ୍ତ୍ର॥ ଯୁତେବିଗୋଦିଃ ତ୍ଵ ଦେ
ର୍ବ ଶି ମ ଦେବ ଦେବ ମନ୍ତ୍ର ପ୍ରି ଦେବକ୍ରୋଦି ଦିବ
ତ୍ଵ ଯିରିଃଭ୍ରାଃ ଦେବ ଲଦ କ୍ଷି ପଞ୍ଚକ୍ରାଃ ଥି ଶି ଲା ପି
ଯନ୍ତ ତ୍ଵ ଶି ଶୀ॥ ଶିଃଯୁ କ ଲନ୍ତିଃ ଯି ଠକାଃ କ୍ଷି
କ୍ରାଃ ଯୁଣ ଯତ୍କୁଷ୍ଟିଃ। ମରି ଯାଃ ଶି ଯନ୍ତ ପ୍ରି
ଯନ୍ତ ଶି ଯନ୍ତ ତର୍ପନିଃ ପି ପି ଦେ॥ ପ୍ରିଖ ଲା ଯୁଣ ଏ
ତଂ ଶି ପର ଲା ର ମନ୍ତ୍ର ତ୍ଵ ଶି ଶି ଲୁତ ଲିଗ ଲେ
ଶୀ॥ ଯି ଶିଃଯୁ ଲଗ ମ ଲୁତ ଶି ଯତ୍କୁଷ୍ଟିଃ ଯୁବାଃ ଦେ
ଦେବ ଦ୍ୱେବପର ଶିର ଶି ଦେବ ଶୀ॥ ଦ୍ୱେବପ
ରୋଦ ଫର କ ଲନ୍ତିଃ ଆବାଦି ଶି ସ୍ଵାଃ ମନ୍ତ୍ର ଫଳ୍ପି
ତ୍ଵ ମେ କାଳ ଆମର ଦ୍ୱେବପ ରୋଦ ଫର ଫର ମରି
ଆମର ତଂ ଶି ଦେବ ଲେ ପ୍ରି॥ ଗୁଫାମ କାଃ ତପିଃ

သော အကြောင်း ကြောင့် မ လာ။ ရွှေးဆို သက္ကာ သို့
ညောင် စောင့် နတ် ရုက္ခိုး အား ပြော ဆို လေ ၏။
နတ် က လည်း သတ္တိသိုး၊ မင်း သား ၌ သွား မြို့ သွား မြို့
သက္ကာ သို့ မြို့ ပါ စေ။ ပြန် ယာ ထွေ့င ထံ သို့ ဝင်
လေ့ ဟု ဆို ၍ ဖွဲ့စွဲ ထိုက် ၏။ သတ္တိသိုး လည်း
သွား မြို့ သောကြောင့် မင်းကြီး နှင့် တော် သို့ ရောက်
သော အခါ တံ့ခါး စောင့် နတ် လည် တံ့ခါး ဖွင့်ပေး
၍ သတ္တိသိုး လည် မင်းကြီး ထံ သို့ ရောက် လေ
သဘည်း။

NOTES.

ဆံပင် (pronounced *s'abin*) the hair of the head, not of the body. ပွတ် to rub. အဝတ် တန်ဆာ clothes and ornaments. ခရီး အကြား တွင် in an interval of the road. သူ့သူ့ or ဒိုးသူ့ a thief. အရာ မ ယုဂ် သော ဒီဇွဲ a woman whose business is not true or honest. ငါ ၏ အထိ what is for me, i.e. my booty. ငါး — ငါး both — and, either — or (J. § 126, 8). It is not necessary to have အောင် before ငါး as Judson infers. အကြို အဘယ်သို့ ဖြစ် သနည်း What think you ? အဘယ်သို့ sometimes means ‘How?’ and sometimes ‘Whither?’ သူတော် ကောင်း a religious or good person. ထိမ်းမြေား or ထိမ်းမြော်း to give in marriage. ပန် ကြား to ask leave respectfully. မင်း သား ၌ — မြို့ ပါ စေ just as your promise to the prince was firm, so let the promise (I am about to extort) be firm. ထွဲစ် ထိုက် to release; လိုက် (to follow) is often used as a secondary verb to imply motion

to or from. ကြောင် the banyan. All trees are supposed to have their nats or dryads (ရုက္ခိုး) who guard them. ဂျွန်မ I (fem.) (J. § 77). ထပါး သော — မ သာ have not come for any reason other (than this). ရွှေ ဆို သက္ကာသို့ as before stated. တစါး ပေါ့ the guardian of the door. ဖုန့် ပေး to open or give entrance.

အဘယ် ကြောင့် သာ သ နည်း ဟု မင်းကြီး မေး
သော် အရှင် မင်းကြီး၊ တဏ္ဍာသိုလ် ပြည် မှာ အတတ်
ပညာ သင် သော အခါ ပဋိညိုက် ပေး သော သတ္တု
ထိုး တည်း။ တဏ္ဍာသိုလ် ပြည် က ရောက် ဖျောင် မိဘ
တို့ ထိပ်းမြား ကြ လေ ပြီ။ ထိုသို့ ထိပ်းမြား ပေးစား
သော အိမ်ရှင် လင် ကို ပန်ကြား ခဲ့ ချိ အရှင့် ထံ သွေ့
အကျွွန်း ရောက် သာ ပေ သည် ဟု ဆို ဖျောင် မင်း
ကြီး က လည်း အံ့သွယ်သရဲ ဒါ စွ တကား။ သတ္တု
ထိုး သွား မှန် ထဲ ပေ သည် ဟူ ချိ ခီးမွမ်း ပြီး မှ
သတ္တုထိုး၊ သင် ၏ တည် သော သွား ကို ငါ
ပူဇော် ပါ မည် ဟု ချိ ပူဇော် ပြီး ဖျောင် လွတ် ထိုက်
လေ ၏။ သတ္တုထိုး လည်း များစွာ သော ဥစ္စာ ကို
ယူ ချိ သာ လတ် သော် ညောင် ပေါင့် နတ် နေရာ
သွေ့ ရောက် လေ ဖျောင် ကရာစိက် ငြက် သံ ကဲ့သွေ့ အို
အရှင် ညောင် ပေါင့် နတ် မင်း၊ အိပ် သ လောာ၊ မ
အိပ် သ လောာ။ အကျွွန်း ကား မင်း သား ကို သွား

ကို ဖြေ ဖြီး ခဲ့ ပြန် လေ ဖြီး ကျွန်မ အသက် သည်
 အရှင် ညောင် ဝေါင့် နတ် ၏ အရာဖြစ် နဲ့ ဖြီး သွား
 စကား ကို မ ဖောက်ပြန် လဲ အရှင် နတ် မင်း ထံ
 သို့ လာ ရောက် ပါ ဖြီ ဟု ဆို ၏။ သတ္တုသိုး အသံ
 ကို ကြား သွေ့ သတ္တုသိုး၊ အကြောင် သူ သည် ရန်သူ
 ထက် က လွတ် လေ ဖြီးမှ ထိ သူ သည် အသက် ရင်
 သည်။ ထိသို့ ရင် ဖြီး မှ တဖန် သေ မည် ဟု ရန်သူ
 ထက် သို့ လာ ပြန် သည် ကား အယွန် ဖြစ် ခဲး စွဲ
 တကား ဟူ ၍ ညောင် ဝေါင့် နတ် ဆို ၏။ အရှင်
 ညောင် ဝေါင့် နတ်၊ အသက် ကို နှေမြော ၍ အကျွန်း
 သွား စကား ကို ဖောက်ပြန် ၍ မ ဝင် လဲ သွား ချေ
 ထော် အပါယ် လေး ဘုံး နှင့် သာ ဖြစ် ရ ချေ တော့
 မည်။ သူတော်ကောင်း တို့ ၏ နေရာ အရှင် သို့ မ
 ရောက် ချေ ရ ဟု ၍ ၍ ဆို ၏။ သတ္တုသိုး သွား
 စကား ကို ခွဲ မြှေတာ တ အိုး ဖြင့် ပူဇော် ဖြီး သွေ့
 အသက် ထက် ဆုံး စား လော့ ဟု ဆို ၍ လွတ် ထိုက်
 လေ ၏။

NOTES.

ပဋိညာဏ် or ပဋိညာဉ် P. a promise ; according to Childers *paṭiññā*, a vow, promise. အကျွန်းမ်း I (fem.) (J. § 77). အံ့ဩယ် သရဲ ရှိ စွဲ it is very wonderful. ပူဇော် S. to worship, do honour. ကရခိုက် karaweik is the ‘*kuraviko*’ or Indian cuckoo. ဖြေ to loose, solve. ဖောက်ပြန်

to break a promise ; lit. to make a hole through and go back from. අවාන් රුදී to get one's life, to live. ප්‍රේද එස් ඉ very difficult to be, almost impossible. ඩූමුව or ඩූත්මුව to begrudge. ප්‍රේද ර ගෙ තෝදු මලු I should have had to be in. මුඩා a jug with a long neck. ණ අඩිස one pot; used as a numeral affix (J. §§ 99, 100). අවාන් යාන් සංස to the end of your life (J. § 75). චං ගෙදුව eat, i.e. live on it.

သත්ත්වීයිස් යැනුෂේ තෙවාදින ග යුවා තෙව්
 එෂ්වු අඟුර ජි ගෙන් ගෙ ගී॥ යුදීස් ග යැනුෂේ
 ඇටින බ්‍රි අ ඩූද් ගී॥ ඇටින ඩැනු තුදින යුවා තෙව් ලුත්
 ගෙවාදිස එ යුගින ඇදී අමුද එෂ්වු භු බ්‍රි කීස් ප්‍රීස්
 යුදින එ අවාන් යැනුෂ ගින්සා එ තුදින එ තෙවා
 උදුව ගින්සා අමුද එෂ්වු අවත්තී ප්‍රේද එ ප්‍රී॥ යැව එ යැනුෂ
 ප්‍රාග්‍රාම එ ගෙන් ප්‍රී॥ අමුද ගී අති
 අයෙශුගින ම පත් ම ප්‍රින්ස ප්‍රී තු බ්‍රි සං ගී॥ එෂ්වු
 යැනුෂේ ඇද්වුයින්ව ත්‍රි ඉ තකාවා॥ තෙවාග තුදින
 ප්‍රේද එ තු ඉවා තෙවා යැනුෂ තකාවා ගි ගෙන් ගෙන් ගෙ ප්‍රී
 තකාවා॥ ගීත්තු තෙවා යු ගි එ ප්‍රේදමුවාස් තෙව්
 නදින්ව ප්‍රීත්තුව එ ර ගෙ ඇද් තතැනුෂේ॥ අයුදින
 යුවා ගෙ තෝදු තු ලුත් දිගින බ්‍රි පිහි ලද තද
 ත්තු ගෙන් යුදින යුදින ති අග්‍රාම මුවා ගි ප්‍රින් ප්‍රීව
 ගෙ ගී॥ ති එෂ්වු ගී තෙවාදි ගෙන් අත් ගී ගන්සා
 තකාවා මුවා ගි ප්‍රින් ප්‍රී තෙව් තත්ත්වීයිස්

မြို့ သော အရာ ကို လင် ရှိုးမွှေ့ဗီ။ ။ထို စကား
အဆုံး ၌ စန္ဒာ ကုမာရီ သတ္တိတ္ထီး လည်း အရှင်
ပုဂ္ဂိုး တို့၊ ယခု ကျွန်မ ပြော သော စကား တွင်
အဘယ် သူ ကို ရှိုးမွှေ့ဗီ အပ် ပါ သ နည်း ဟု
မေး ၏။

NOTES.

အိပ် ၅၇ နေ နှင့် ၏ had gone to sleep (J. § 115). လွတ်
ကောင်း ပါ သျက် she might have escaped ; ပါ euph. aff.
ပါ တွင် ပါ သော ဥစ္စာ the goods I have with me (J. § 69) ;
ပါ to have with. လောက တွင် ဖြစ် ခဲ့ လွှာ စွာ သော သွော the
most difficult oath in the world. ဖြစ်စွား to transgress
against. အထွေ့ပို့ quickly. မြို့ သော အရာ what she had
done. ပါ I, is used to the thief ; ကျွန်မ I, to the
Brahman.

ပုဂ္ဂိုး က အရှင် အမတ်ကြီး တ္ထီး၊ ပါ
ကား မင်း သား ၌ ရှိုးမွှေ့ဗီ။ အဘယ် ကြောင့်
နည်း ဟူ မူ ကား။ မိမိ ပန် ခဲ့ သော သွော ပန်းဦး
ကို မ ယူ ပယ် ၅၇ မင်း ကျင့် တရား ဆယ် ပါး နှင့်
ညီ သည် ဖြစ် ၅၇ အံ့ဩယ်သရဲ ရှိ စွဲ တကား ဟု
ပါ ရှိုးမွှေ့ဗီ။ ။ပုဂ္ဂိုး တ ယောက် က အမတ်
ကြီး သမီး၊ ပါ မူ ကား ညောင် ပေါင့် နတ် ကို
ရှိုးမွှေ့ဗီ။ အဘယ် ကြောင့် နည်း ဟူ မူ ကား။
ယောကျိုး တို့ ၏ မိတ် သည် အထွေ့ ပေါင့် နှင့် ခဲး

သျက် ရုက္ခရိုး မိတ် ကို ပေါင် နှုင် သည် ဖြစ် ၍
 အံဘွယ် သရဲ ရှိ စွာ တကား ဟု ရှိုးမွမ်း ၏။ ။ပုဂ္ဂိုး
 တ ထောက် ဆို ထံ ၏။ အရှင် အမတ်ကြီး ထိုး၊
 ငါ သော်ကား လင် ကို ရှိုးမွမ်း ၏။ အဘယ် ကြောင့်
 နည်း ဟူ မူကား။ အလွန် စင်ကြယ် စွာ သော
 ပစ္စမြား ကို ဆေး သော ရေ နှင့် တူ သည် ဖြစ်
 သျက် အဘရုံ ၌ မ တပ် သော ကြောင့် မိမိ မယား
 အခွင့် တောင်း သျင် အခွင့် ပေး ၍ ထွက် ထိုက်
 သည် ကား ထို ထောက်၏ ၏ မိတ် သည် အံဘွယ်
 သရဲ ရှိ စွာ တကား ဟု ရှိုးမွမ်း ၏။ ။ပုဂ္ဂိုး အငယ်
 ဆုံး ဆို ထံ ၏။ အမတ်ကြီး ထိုး၊ ငါ သော်ကား
 သူ၏း ကို ရှိုးမွမ်း ၏။ အဘယ် ကြောင့် နည်း ဟူ မူ
 ကား။ ရှိုးသူ ၏ သဘော သည် အသက် ကို စွန့် ၍
 အသက် မွေး သည်။ ထိုထို ဖြစ် သျက် အဝတ် တန်
 ဆာ တို့ ကို မ တပ်စွန်း ပထ်စွန်း သျက် ထွက် ထိုက်
 လေ ၏။ ဥစ္စာ ဇွဲ ငွေ ကို လည်း ပထ်ထွက် ထိုက် လေ
 ၏။ ထိုဖြစ်၍ ထို ရှိုးသူ သည် မြတ် သည်ဟု ရှိုးမွမ်း
 ၍ ထောမနာ ပြု ၏။

NOTES.

မိမိ ပန် ခဲ့ သော သစ္စာ ပန် ဦး ကို the promise that he had asked for, (namely) the first flower. ဝယ် to reject. မင်းကျင့် တရား ဆယ် ပါး the ten laws or rules which govern the actions of a king. ထောက်၏ တို့ ၏ မိတ် — ဖြစ် ၍ ပြု ၍

able to watch over his nat's mind in a case in which a man would have found a difficulty in so doing. ဆိုတဲ့ said in turn (J. § 117). အထွန် စင် ကြယ—ဘူ သည် like water in which a very pure ruby (ပအ္မဖြေား) has been washed, i.e. most pure and undefiled. အာချု P. the object of thought. သဘော P. the disposition. အသက် ကို စွန် ၍၏ အသက် မွေး သည် to get his living by risking his life. ထပ် စွန်း to have a strong desire for. ပယ်စွန်း to reject. ထောမနာ P. praise; sometimes wrongly written ထောပနာ.

အမတ်ကြီး ထိုး ၏ ကိုယ်လုပ်တော် ဖြစ် သော သတ္တုသွေး ဆို ၏။ ဒါ အရှင် ထိုး၊ သံး ယောက် သော ပုဂ္ဂိုး တို့ သည် ငင်း သား ကို ရင်း၊ ဉာဏ် ဝေါင့် နတ် ကို ရင်း၊ လင် ကို ရင်း၊ ရှိုးမွှေ့ ကုန် ၏။ အငယ်ဆုံး သော ပုဂ္ဂိုး မူကား ခိုးသူ ကို ရှိုးမွှေ့ ၏။ ထို စကား ကို ကြေား လျှင် အမတ်ကြီး ထိုး က လည်း ပုဂ္ဂိုး လေး ယောက် တို့ တွင် ပုဂ္ဂိုး အငယ်ဆုံး စကား သည် မှာ ရ ခဲ့ သော ဥစ္စာ ပွွဲည်း ဖြစ် လျက် မ တပ်စွန်း ပယ်စွဲတ် ထိုက် သောကြောင့် စိုးသူ မြတ် သည် ဟု ဆို သော အထိ ဖြင့် ပုဂ္ဂိုး အငယ်ဆုံး လက် ၌ ပင် ဥစ္စာ ရှိ ၏။ ထို့နှင့် ဖြစ် သောကြောင့် အခါမ ကြီးး၊ ငါ ၏ အသွင် မြှု ဖြီး လျှင် ပုဂ္ဂိုး အငယ်ဆုံး ထံ ထို့ သွား ၍ ပြို့နှုန့် ဆို လေး။ ကွာ့နှစ် မ သည် ကား တပါး ကြောင့် မ လာ။ သံး ယောက် သော ပုဂ္ဂိုး တို့ သည် သူ

ඩිග් තිශ් ගුලුව් තකාවා: මර්ද පැස්සාවා: ඇයෙන්ද්‍රී: බු
 ගාවා: පත්‍රා ත්‍රී යු පෙ ග්‍රී: මර්ද පැස්සාවා: ලුලුව් ඔරුදුන්: ම
 ත්‍රී: දැං පුළු මූලි ව්‍රී ඔරුදුන්: පු අංශ්‍යාචාදු
 ගුණ්‍යාතෝරු එවා එම ප්‍රී: ඇතායෙන්ද්‍රී තෙවා ඇමු තිශ්
 පු ව්‍රී ඇමර්ද ක්‍රිද් ගුණ්‍යාත් ඇතු ගෙ ර මුළු අුලුව්: ගුණ්‍යාතෝරු
 එවා පැහැ ග්‍රියාත් අඟ තිශ් ග්‍රියාත් පුවාග් ඇුලුව්
 නැං පැස්සාවා: ක්‍රි ත්‍රී තෙවා මුදාව ලුලුව් පුවාග් ඇුලුව්
 ගුණ්‍යාතෝරු එවා පැහැ ගුණ්‍යාත් එග් ගුලුව්: මුළු ඇුලුව්
 නැං පැස්සාවා: ක්‍රිද් ගුණ්‍යාතෝරු පැහැ තපි: තෙවා
 ඇරුද් තිශ් යුවා: තෙව් ඇතාග් දුෂ්චරු ම ත්‍රී ඇු
 තකාවා: බු ඇරුද් ග්‍රී: එම පි ගෙ: "ව්‍රීතිශ් තිබුද්
 ආයාතාවා: තිශ් ප්‍රී: තෙව් යුවා: ගෙ ව්‍රී පැස්සාවා: මුද්‍රා
 යුද් මෙ: එද් ග්‍රී: ඇත්‍රී: එත් පැහැ ගුණ්‍යාත් ග්‍රී ගෙ ග්‍රී:
 පැස්සාවා: යේ ලුලුව් තිශ් තකාවා: තිශ් ග්‍රියා: යුද්
 ඇයුන් චුද්: ග්‍රීයාග් චුද්: ග්‍රීයාග් පැහැ ගුණ්‍යාත් පුවාග්
 පැහැ තුද්: ම ග්‍රියාදුග් එද්: එ තුද් මුදාව ම පුවාග්
 එග් තුද් ත්‍රී පි ග්‍රී: ඇතිශ් ඇඟ ර තොට් වා
 එ පු ඇුලුව්: ඇතාග් දුෂ්චරු ගෙහාග් තොට් ත්‍රී පි
 පැහැව්: තපි: ඇරුද් තිශ් යුවා: තෙව්ලුලුව්: එ තුද්
 ඇතාග් දුෂ්චරු ත්‍රී ඇුලුව් බු ග්‍රී: පැස්සාවා: තකාවා:
 තිශ් එත් පැහැ ග්‍රී: ඇත්‍රී: ඇත්‍රී: ඇමත් ග්‍රී: තෙවා: පුවා
 පි ග්‍රී: "

NOTES.

ကိုယ်လျဉ်တော် a body-servant; ကိုယ် body, လှစ် to do, attend on. မှာ as regards (J. § 69). ရ ခဲ့သော ဥစ္စာ ဖွံ့ဖြိုး things difficult to obtain. အလို ဖြင့် by the purport (of his saying that he praised the thief, etc.). အစိမ ကြီး elder sister; a mode of address. အသွင် ပြု ပြီး ဖျောင် having made (your) appearance (like mine). ထော a light imp. affix for politeness. တပါး ကြောင့် မ ထာ for other reasons (I have) not come. ဘူး မိန် တို့ ချည်း are nothing but fools (J. § 126, 8). ခင်ပွန်း မ ရှိ have not a spouse. ထုလင် လျှို့ a young man, bachelor. ထက် ချည်း ဖြစ် ဆုံး သည် have nothing but my hand (to give). အသက် မွေး စရာ မ ရှိ have not wherewith to support life. ပီရင် မှာထား to arrange and instruct. ဒေး ထင့် ၏ questioned her; ထင့် (J. § 118). အချိုး an attendant, server, bearer. မှာတိုင်း as instructed (J. § 75). ကြောင့်ကြွောင့် to be troubled, anxious. ထက် တွင် in my possession. အဆို အစု a share, portion.

အမတ်ကြီး ထိုး လည်း အဖ ထံ သွား ၍ ဖခင်
 အရှင် အမတ်ကြီး၊ ပုဂ္ဂိုး ထော လက် ၏ ဥစ္စာ ရှိ
 ထည် မှန် လေ ပြီ။ ရင်း သည် ဥစ္စာ ရှိန့် အမှု ကျွန်မ^၁
 ကို ဥစ္စာ ပေး မှ ထို ဥစ္စာ ကို ရ အံ ဟု ဆို ၏။
 အမတ်ကြီး လည်း ထိုး ဆို တိုင်း ပေး လေ ၏။ သတ္တု
 သမီး လည်း ထို ဥစ္စာ ကို အချိုး အား ပေး ၍ ပြုသို့
 ထင် ပေ ၏။ ။အစိမ ကြီး၊ သွား ၍ ပုဂ္ဂိုး ရှိန့်
 အတူ နေ လေ ပြီး တော့။ ယခု ဥစ္စာ ကို လည်း ပြ
 ၍ သင် သည် အတိုင်း ပြော လော့ ဟု မှာ ထိုက် ၏။ ။

အန္တာရီများ လည်း ပုဂ္ဂိုလ်မှူး အား ဥစ္စာ ကို ပြ ၍ လုပ်
ပုဂ္ဂိုလ်မှူး နှင့် ဒါ သော ဥစ္စာ ကို ကျွန်မ အား ပြ ပါ
လေ့။ ကျွန်မ မှာ ဥစ္စာ အနည်းငယ် ဒါ ပါ သော
ကြောင့် ထိ ဥစ္စာ နှင့် အတူ ထား ၍ သင် ပုဂ္ဂိုလ်မှူး နှင့်
တပါး သော အရပ် ထိ သွား ကြ သော်လည်း စား
သောက် ကြ နှင့် အံ သတည်း ဟု ဆို လျှင်
ပုဂ္ဂိုလ်မှူး ငယ် က ဖိမ် ဥစ္စာ ကို ပေး ၏။ အန္တာရီများ လည်း
ထိ ဥစ္စာ ကို ယူ ၍ အမတ်ကြီး ထိုး အား ပေး လေ
၏။ အမတ်ကြီး ထိုး လည်း ဝမ်းမြောက် ဝမ်းသာ
သည် ဒါ လေ ၍ အစ်မ ကြီး၊ သုံး ယောက် သော
ပုဂ္ဂိုလ်မှူး ကြီး တို့ ကို သည် နည်း ချည်း ဆို ၍ တောင်း
လေ့။ ရှင် ပုဂ္ဂိုလ်မှူး သုံး ယောက် တို့ ဥစ္စာ ကို ကျွန်မ
အား ပေး လင့် ပါ ၌။ တခု သော အရပ် တွင်
ကျွန်တော်မ ထား မည်။ ကိုယ်တော် တို့ လေး ယောက်
လုံး နှစ်လုံး ပြည့် ကြ အံ ဟု ဆို လေ့။ ။ အန္တာရီများ
လည်း တောင်း ပြီး သော ပုဂ္ဂိုလ်မှူး ကြီး သုံး ယောက်
က ကောင်းပြီ ဟု ဆို ၍ သုံး ရ သော ဥစ္စာ ကို
ပေး လေ ၏။ သတိထိုး လည်း လေး ယောက် သော
ပုဂ္ဂိုလ်မှူး ၏ ဥစ္စာ ရ ပြ ဟု ၍ မဟည်း တော် မင်း အား
သွောက် လေ ၏။ အမတ်ကြီး လည်း အရှင် မင်း အား
ကြီး လေး ယောက် သော ပုဂ္ဂိုလ်မှူး တို့ ၏ မှားခြင်း
ဥစ္စာ ကို ရ ပြ ဟု သွောက် ဆို လေ ၏။ ။ အဘယ်သို့

မိစစ် ၅၍ ရ သနည်း ဟု မင်းကြီး မေး သော် ကျွန်
တော် ထိုး မိစစ် ၅၍ ရ သည် ဟု ဆျောက် လေ ၏။
မင်းကြီး သည်း သတ္တုထိုး ကို ပုဂ္ဂိုး လေး ယောက်
တို့နှင့် တကွ ခေါ် ၅၍ မေး ၏။

NOTES.

သင် or ဘသင် dear father; စင် to be attached to; conf.
ချမ် to love. မှန် လေ ဖြဲ့ it is certain, true. The root ဖြဲ့
means 'to be accurate,' and so can be used in the present
tense. ရင်း သည့် ဥစ္စာ နှင့် အမျှ equal to the original sum.
သင် to teach or learn; like the Old-English 'learn.'
နေ လေ ဦး ထော့ stay a little longer (J. § 117). ယခု 'now'
is sometimes used in this way, i.e. 'these present.' သည်
နည်း ချည်း in this manner only, exactly in this same
manner. ပေး ထင့် ပါ ဦး give me for a little while. နှစ်ထံး
ပြည့် ကြ အံး your hearts will be full, i.e. you will get your
wishes and be satisfied. ဆျောက် to address or inform (a
superior). မှားခြင်း ဥစ္စာ the property of error, i.e. the
money regarding which an error had been committed.

သတ္တုထိုး သည်း ၏ အရာ သည် စည်းလဲး လျက်
ကြောက်မက်ဖွယ် သော အရာ တည်း။ ပုဂ္ဂိုး လေး
ယောက် သည် ပညာရှင် ချံည်း ဖြစ် ချွဲ တုံး၏။ ငါ
တို့ ပုထိအည် သတေသန ကား။ လောဘ၊ မောဟ၊
ဒေါသ တို့ ၏ ကျွန် ဖြစ် သောကြောင့် တ ခု သော
ဝို့၊ ကို ဆို မည်။ ။သောတ ပညာသုတေသန အရာ သည်

စိတ်ဆေး ပြောဆို နှင့် လတုံ ယု မိဇား ကြီး အရာ သို့
ဖြောက် လေ ၏။ ၂၎၊ တရားသူကြီး ထို
သည် ဤ စကား ကို ငံ ပြု ချိ ပညာ ဖြင့် ရူးစပ်
ဆင်ခြင် ဆုံးဖြတ် ရာ သတည်း။ ၂၁

NOTES.

၌ အရာ သည် စည်းလဲ သွက် ကြောက်မက်ဖွယ် this matter
is a terrible piece of trickery. စည်းလဲး to use artifice in
a bad sense. ကြောက်မက် this form of ကြောက် to fear is
only used with the formative ဖွယ်. The verb မက် means
'to be attached to.' ပညာနှင့်—၏ are on their part certainly
wise. ၏ တို့ ပုဂ္ဂဇာည်—ကား the nature of us unregenerate
mortals. ဆောဘ P. covetousness. မောဟ P. error, folly.
ဒေါသ P. sin, anger. သောတ ဂညာယ်—သောင်္ခာင့်. That
which is called ear-sense excites that which is called eye-
sense, the eye excites the mind and it concentrates on the
world and becomes at one with it, and when this is the case
wisdom is diminished, and when wisdom is diminished
because, without considering, one does bad actions.
သံသရဝဋ် (thanṭhayāwôk) for P. *samsarāvattam*, the circle
of transmigration. ။။ observe the way in which this
pronoun is used. ထိုးချက် the centre part of the umbrella
from which the sticks extend. သာဇ P. well, excellent.
ရှစ် ဖြက်နှာ the eight points or faces (of the heavens).
မင်းစေတမန် an ambassador, lit. king-send-messenger.
ဖြသေနာ P. a subject for discussion. ပုံ ပြု to take as
an example, make a precedent of.

NOTE.—*The text is from this point printed in the ordinary Burmese manner without division.*

၁၂. သင္္ခုံသား၊ သင္္ခုံသိုးနှင့်ပေတလုလင်တို့၏
အကြောင်း။

12. The Account of the Rich Man's Son, the Rich Man's Daughter, and the Servant Peta.

ရွှေးသောအခါ။ သူမော်ဘုရားလက်ဝက်တော်၌
ကေထဲမတိမည်သော ပြည်တွင်မရေ့မတွက်နှိုင်သော
ဥစ္စာရှိသောသင္္ခုံသားနှင့်သောက အမည်ရှိသောသ
င္္ခုံသိုးကိုမိဘပိတ်တူ၍ ထိမိုးမြှားပေးစားကြလေသ
တည်း။ ထိအခါ၌သင္္ခုံသား ဦးသို့ဆို၏။ ငါတို့မိဘ^၁
ဝယ်များစွာသောဥစ္စာရှိ၏။ ငါတို့ဝယ်မူမရှိပါသော
ကြောင့်သင်္ဌာနီး၌ ရွှေးသောသင္္ခုံသိုးကအမောင်
ဟန်ဖော်၏။ မယားဖြစ်သောသင္္ခုံသိုးကအမောင်
ကုန်သွယ်သွားသွေ့ကျွန်မကိုးကွယ်ရှုမရှိပါတကား။
ဆင်းရဲသောသူတို့သည်သာလျှင်သမုဒ္ဒရာကိုကူးကုန်
၏။ အရှင်မိဘနှင့်ကျွန်မမိဘမှာမူကား မရေ့မတွက်
နှိုင်အောင်များစွာသောစည်းစိမ်ချမ်းသာရှိပါသွေ့
မသွားပါနှင့်ဟူ၍မေ့ဖွွားစကားဆို၏။ ။ မယားဆို
သောစကားကိုကြားသွေ့ကျွန်သင္္ခုံသားကလည်းလု
အမြှော်ရသောဥစ္စာသည်သွေ့ကျွန်မြှုတ်၏။ လုံးလပြု၍သမုဒ္ဒ
ရာတွင်သော်မြှုတ်သင္္ခုံသားသော်လည်းမြှုတ်သည်သာတကား။

ဗျာမရှိသောယောကျားသည် ယုတ်ညွှန်၏။ ရက်
ကြောက်ဖွေယ်လည်းဖြစ်၏။ သူ၏နေ သိုင်ခြင်းသည်၍၏၊
စားသောက်ခြင်း၍၏၊ ယုတ်နိမ့်သတည်း။ ဥစ္စာဖို့
သည်နှင့် သရုပ်ရာ၌ အသက်ကိုစွန်၍ သွားသော သူသ
ည် ဥစ္စာမရသော်လည်း လူတို့၏ နီးမွမ်ရာတကား တုပ
ညာရှိတို့ ဘို့ကုန်၏။ ထိုကြောင့် ပါသွားမည်ဟုဆို၍ အရ
င်းအနှံး ယူသွားလေသော်မကြာမဖြင့် ဖြို့ပေတလုလင်သ
ည် သငွေး ထိုးနှင့် အဆက် အဆံ့ရှိကြ၍ ပေတလုလင်က
သငွေးသမီး၊ ယခုကား ပါတို့ အတူနေ ကြရမြှုံး။ အရင်မ
ခင်ပွန်းရောက်သော အခါ အ ထို့လျှင် ပါတို့ အတူနေရ
အုံနည်းဟုဆို၏။

NOTES.

ပေတ the name of the young man is P. for a departed spirit that is condemned to haunt a place. ထဲလင် a young man or bachelor, servant; frequently written and pronounced နလင်. သုမေဓာ the name of a Buddha. ကေတုမတီ name of a town. မရောမထွက်နှင့်သော countless. ဘောဂ (P. Wealth) girl's name. မိဘမိတူ the parents being of like mind. ဝယ် to, with (J. § 69). မူ for မူကား as regards, but (J. § 60). စီး to ride in, or on any conveyance, even shoes. ထိကာဒိပ P. the island of Lankā or Ceylon. အမောင် my brother; often used by wife to husband. ကိုးကွယ်ရာ protector. ဖော်ဗျာ P. kindness, love. ထူးကြွော or ထွေးသ industry. ယုတ်ညွှံး or ယုတ်နိမ့် abject; ညွှံး poor; နိမ့် low. ရက်ကြောက်ဖွေယ် shame-faced. ဥစ္စာကိုလိုသည်နှင့် with a desire for wealth. အသက်

ကိုစွန်၍ throwing away life, i.e. at the risk of one's life. အရင်းအနှီး stock-in-trade, capital. မကြာမဖြင့်၌ ere long; မြင့် tall is often used in this sense. အဆက်အဆံ့၏ to have in common; to live as husband and wife. အတူနေကြရမြဲ we have been able to live together; ရ to get, when auxiliary, often implies ability.

သင္္ဋ္ဌးသိုးသည်လည်း တရာ့သောအမြဲကိုစကားကို
ဆို၏ သူသာန်တစ်ပြင်၌ပြစ်သောသူကောင်ကိုယူချံ
ပြသာ စုထက်သို့ဟင်ဖြီးယျင်စီးတို့ကိုသော်သင္္ဋ္ဌး
သိုးသေးလေးပြီဟူချံဆိုကြလတဲ့။ ငါတို့နှစ်ယောက်သည်
တပါးအရပ်သို့သွားခဲ့ နေကြ အံ့ဟုဆိုချံ သူင္္ဋ္ဌးသိုးဆို
တိုင်းသူကောင်ကို အိမ်ထက်သို့တင်၍မြဲမြို့ပြီး
ယျင် တပါးအရပ်သို့ သွားကြလေ၏။ မိဘတို့လည်း တ
ကယ်ပင်စီးလောင်သည် အမှုတ်နှင့်အကောင်ကိုဖုတ်၍
အထွန်တရာ့တို့ကျွေးမြှင်းကိုဖြော်သွေ့ဟန်ကြသည်း။
ပေတလုပ်နှင့်သင္္ဋ္ဌးသိုးလည်းတပါးသော အရပ်၌နေ
ကြလေ၏။ သို့ အရပ်တွင်သားသရာ၊ သောက်စရာမရှိ၊
အထွန်ဆင်းရှုသည် တကား။ ငါတို့အရပ်သို့ပြန်ချံပါ
တို့ မိဘမြှင်ကြယျင်ငါ့သိုးနှင့်တူဗုံသည်ဟူချံ ဥစ္စာပေး
ကြလတဲ့။ ထိုပုံပေးက ငါတို့စားသောက်စရာရကြလ
တဲ့ဟုသင္္ဋ္ဌးသိုးဆိုချံ သွားကြလေသော်မိဘတို့၏ဥ
ယျာည် ရောက်သို့ရောက်လေသာသည်း။ ရောက်နဲ့အနီး
ပန်းပင်အရိုက်တွင်တည်းနေကြသော အခါသင္္ဋ္ဌးလုပ်

တို့သည် ထိုးကိုယ်စားပြောင်ရေ့ဆွန်းရန်ဟူ၍ရေခံလာ
ကြသည်ၤ၏သော်သင္္ဋ္ဌးသိုးကိုဖြင့်ကြေလေ၏။ ထို့နှင့်ဖြင့်
ကြသွေ့သတို့ သိုးသည်ခင်ဗွန်း၏သော ကြောင့်သာ သို့
မဟုတ်ပါ တို့အရှင် ထိုးအမှန်ဆိုရန်၏သည်ဟူ၍ အော်
တာကိုယူယျက်ပြန်ကြလေ၏။ လုပ်တို့သည်သင္္ဋ္ဌးမ
အားအင်္ဂါးမျိုးကိုကြားပေးကြ၏။ သင္္ဋ္ဌးမလည်း
ထိုးကိုကြည့်၍ဖြင့်သွေ့သွေ့လိုက်တဲ့၍မေးသော်ရင်သ
င္္ဋ္ဌးမ၊ ကျွန်းမတို့ကားခရီးသွားကြသူတည်း။ ယခုကျွန်း
မတို့သွားကြပေအံ့ဟူဆို၏။ သင္္ဋ္ဌးမက လည်း မသွား
ကြပါနေ့။ ငါတို့သိုးကိုယ်စားမွေးပါမည်ဟူဆို၏။ အိမ်
သို့ ခေါ်၍ ပြသော်ဆောင် နှုန်းထားလေ၏။

NOTES.

သူးသန (pronounced *thókthan*) for P. သူးသန a burial-ground. တဝြီး, ထပိတိုင်း, or သင်းချိုင်း are the common words. တကယ် or အကယ် certainly. မီးလောင် to be enveloped in fire, burnt. အကောင်ကိုဖတ် to cremate a corpse. သံ့ဗြိုဟ် for S. *Sangraha*. The Burmese use this word (pronounced *thingyo*) as a verb meaning to assist; to perform funeral rites; the C r shows that the word came from a Sanskrit source prior to the adoption of Pāli. တူးတူးသည် is very like (J. § 117). ဥတ္တာည် for P. ဥတ္တာန် a garden or pleasure-ground. ငရာန် a water-tank, pond. ပန်းပင်အရိုင် the shade of flowering shrubs. တည်း or တဲး to remain for a short time; တဲး usually means the place in

which one stays a short time, i.e. a hut or tent. ବାନ୍ଧିତିରେ
ଯତୀଃ as agent for the daughter, i.e. in place of the
daughter (deceased). ଦ୍ୟୋମନ୍ତରେ water of the banyan, i.e.
water for performing a libation (to the dryad). ବୁନ୍ଦିରଣ୍ଠ
for pouring out (J. § 125, 3). ପାରିବ୍ରାନ୍ତରେ to draw water.
ଏହିପରିମାଣକୁଣ୍ଡଳିତା it is only because she has a husband.
ଯେତେବେଳେ if not true, i.e. if she had not. ଆମେକୁଣ୍ଡଳିତିରେ all
the different circumstances. କାହାରେ to give information.
ଧିରେଲ୍ପିତାରେ to weep and wail. ମୁଁମତ୍ତିରେ we, i.e. I (fem.) and
my husband.

သည်မဟုတ်တုံလော။ ။ထိုသကားကိုကြားလျှင်အမတ်ကြီးကိုခေါ်တော်မူ၍ ပြီအမူကိုပြီးအောင်စီရင်လေ့။ ပြီးလျှင် အမတ်ကြီး၏ စည်းစိမ်ကိုဖျက်ဆီးအုံမည်ဟုဆိုလျှင်ထို အမတ်ကြီးသည် နှစ်လုံးမသာရှိသည်ကိုထိုး ပြင်လေသော်ခမည်းတော်မင်း၊ အဘယ်ကြောင့်နှစ်လုံး မသာရှိသနည်းဟုမေး၏။ မင်းကြီးအမိန့်တော်ရှိကြောင်းကိုပြောလေသော်ခမည်းတော်မင်းကြီး၊ မင်ာင့်ကြလွန်။ သုံးယောက်လုံးကိုကျွန်မထံဝှက်ယာကြပါစေ။ တခုသောနေရာကိုလည်း ဆောက်ပါစေ။ အမူသည်သုံး ယောက်တို့ကိုထောင့်သုံးခုတွင်အသီး အသီးနေပါစေ။ ကျွန်မမူကား အလပ်တွင်နေ၍စစ်မေးပါမည်ဟုဆို၏။ ထိုသို့ဆိုသည် အဝိုင်းစီရင်ပြီး မှသငြေးသားကိုခေါ်၍ မေးလေ၏။

NOTES.

ထင်ရင်း the original husband. ပြသာဒ် (S. *Prasāda*) pyat-that, a building approached by steps; tower. ယောကွမ parents-in-law. ရှုံး to lose (a case). မြိုက် a magistrate (not much used now). တည် to be established in. မောဟဝတီ P. the path of folly or error. ထိမ္မာ to be clever. ပြီးအောင် in order that it may be completed (settled). စည်းစိမ်ကိုဆီး to destroy wealth, i. e. to turn a person out of office, etc. ကြောင့်ကြ to be anxious. ထောင့် an angle, corner. အသီးအသီး separately; from သီး to string beads one by one. စီရင်ပြီးမှ after the arrangements were completed (J. § 123).

အကျိုးရှိအံနည်းဟုဆို၏။ ။အမတ်ဖြီးသွီးလည်းသွား
မြေသာသူ၏ စကားကိုကြားလျင် အံဘယ်သရဲ့ရှိစွဲ
ဖွတ်ထိုက်သတည်း။

NOTES.

ဘန်းကျ က်သရေ good reputation, nobility of character.
အမောင် Sir (used by a woman to a man). The light
accent shows the genitive case. ကြွယ်ဝ to be opulent.
လျက်ပင် even though. လှူကြချင်း strife; a plural verbal
which denotes the action of more than one person. စွဲဆို
to sue for. မင်းဖြီးစသော beginning with the king, i. e.
from the king downwards. ထွေ့ခြက်ကွယ်ထောင့် to conceal.
(Look out the meaning of each word.) တစိတ်တည်း of
one mind. တသက်ပတ်ထုံး for the whole of (our) one life.
ငယ်သားမကျွုတို့ ere she had shed her childhood's teeth.
အဝတ်မခြော့ before clothes were constant. Children do not
wear clothes as a rule. ယောကျား etc. The disposition of
a (true) man ought not to be capable of so cruel a deed.
သွားမြေ firm to (his) vow.

ပေတလ်ကိုမေးပြန်၏။ ဘန်ကျက်သရေနှင့်ပြည့်စုံ
သောယောကျား မြတ်ဖြစ်လျက်ပင်နှစ်ယောက်သော
လုပ်တို့သည်မိမိတယောက်ကိုလုပြေသည်ဟူသောစ
ကားသည်မထင့်ပါတကား။ ငါ၌လည်းခင်ပွန်းမရှိ။ အ
ရင်နှင့် အထူးနှေးခြင်းငြားအထိုက်၏။ များစွာလေးမြတ်ခြ
င်းလည်းရှိကြ အံ့။ ငါ လည်း အမတ်ဖြီးသွီးဖြစ်သည်

များစွာသောစည်းမိမိနှင့်မခံစားပါရလောဟုဆို၏။
ပေတယ်လည်းထိစကားကိုကြားယူငြပညာရှိစ
ကားယူငြတည်းဟုအမှတ်ရှိခဲ့ဖြစ်တို့သဘောကား
ဥပါတ်တမည်အဖွဲ့များခြင်း၊ ယည်ပတ်တတ်ခြင်း၊
ကွယ်ပျက်ထိသောစိတ်ရှိခြင်းတို့နှင့်ဖြည့်ရုံသည်။၏
၏အသက်သည်လည်း၌သတ္တိသိုး၏လက်ချတ်တွင်ရှိ
သောရေနှင့်တူသည်။ယင်းသို့ဖြစ်သောကြောင့်အရ
င်မ၏စကားကိုဝါနားထောင်တော့မည်ဟုဆို၏။ ။
အမောင်၊ ငြေစကားကိုထိကိနာမူကားသင်နှင့်တပါး
သောအရပ်သို့သွား၍နေကြမည်။သို့မှသာအမောင်
ကိုဝါယုံမည်ဟုဆိုယျင်ကောင်းမြှုပူ၍ဆို၏။အရှင်
သွား၍နေပြန်လော်းတော့ဟုဆိုယျင်သွားလေ၏။ ။
ထိနောက်မှသင့်းသိုးကိုခေါ်၍မေးလေ၏။အစ်မကြိုး၊
အရှင်မလင်ကားစည်းမိမိနည်းသည်။သင့်းသားယုံ
ကားစည်းမိမိချမ်းသာများစွာရှိသည်။အတူနေကြ
သော်တသက်ပတ်လုံးဆင်းရဲခြင်းမရှိဖြစ်တကား။အ
ဘယ်ကြောင့်ဖြင်းပါသနည်းဟုဆို၏။ ။ထိစကားကို
ကြားယျင်အရှင်မလည်းမြှုပ်၍ငါလည်းမြှုပ်၍မြှုပ်တို့၏
သဘောသည်အကြောင်သပ်ပင်နှင့်ဖြစ်သောသပ်သိုးနှင့်တူ
၏။အရှင်ဖြစ်သောလင်မူကားသပ်ပင်နှင့်တူ၏။သပ်
သိုးတို့သဘောသည်အညွှန်ပေါက်၍အချက်နှစ်ချက်
ဆင့်ယျင်အချက်အချက်အခက်မှသည်အင့်ဖြစ်၏။အင့်မှသည်

အပွင့်ဖြစ်၏။အပွင့်မှသည်အသီးဖြစ်၏။အသီးဖြစ်သူ၏
ရုံးချုပ်ဖြောက်၏။ဖြောက်လေသူ၏ဖြောက်ရာအရပ်နှင့်ရောက်၏။
အညာမှဖြောက်ပြီးသောသစ်တိုးသည်အညာနှင့်တည်ပြန်
နှင့်သလောက်၏။အမိဝင်းကဗ္ဗားသောသားသည်အမိဝင်း
သို့တဖန်ဝင်ပြန်သလောဟုဆိုလေ၏။ထိုသငွေးသမီးဆို
သောစကားကိုအမတ်ကြီးဆိုးကြားလေသော်လျှိမိန်း
မစည်းလဲသောအဖြစ်ကိုဝါဘိရှုံး။မိမိနေရာအရပ်
သို့သွားတော့ဟုဆိုသူ၏အမှုသည်သုံးယောက်သွားကြ
လေ၏။

NOTES.

အခက် a stalk or branch. အင် a bud. အဖွင့် a flower. အသီး or သစ်သီး a fruit. Note the peculiar use of သည် after မဲ in this clause. ထည့် to place. ဝမ်း belly, womb. အဖြစ် state, nature. ငါသိရမြဲ I have ascertained. အမှုသည် a suitor.

ထိသူတို့ဆိုကြသောစကားများကိုစာနှံအားရေးစွဲ
 ချိအဖအမတ်ကြီးရွှေတွင်ဖတ်စေ၏။အဖလည်းအလွန်
 ဝမ်းမြောက်သည်ဖြစ်သတည်း။အမှုသည်သုံးယော
 က်သုံးကိုပင်မင်းကြီးရွှေဆိုခေါ်၍မေးလေသော်သည်
 အတိုင်းမှန်လေဖြေဟုမြောင့်ဆိုကြသည်နှင့်အညီ၊ ပေါ်
 လုလင်သည်လင်မဟုပ်သောကြောင့်အသက်သော့
 သင့်သည်။ ထို့ရတွင် အသက်ကိုဖွဲ့စည်းစေ၏။ သငွေးသား
 လည်းများစွာသော်လွှာတိုက်သွားစွာသေားကိုမဖျက်
 သောလင်ရင်းမှန်သည်။ သငွေးဆိုးလည်းလင်ကိုကွယ်
 ကန်သည်ဖြစ်သောကြောင့်မှတ်လျှော့ဖြေးသောသစ်သီး
 အညာ့မှုကြွေ့လျှင်တဖန်အညာ့၌မတည်ဖြန်နှိုင်သက္ဗဲ့
 ဆို၊ အမိဝင်းမှုမွားလေဖြေးသောသားသည်အမိဝင်း၌ပြ
 န်၍မဝင်နှိုင်သက္ဗဲ့ဆို၊ ဥပမာကိုအျော်ဖြေးဖြစ်သော
 ကြောင့်သွန်သင်ဆုံးမ၍လွှာတ်စေဟုမင်းကြီးဆုံးဖြတ်
 လေ၏။ ထိုဆုံးဖြတ်ချက်ကိုထိုးဖြေစောင့်နှုတ်သမီးသည်
 ကြားသော်ကောင်းနှီးပေး၏။ မင်းကြီးလည်းအမတ်ဖြေး
 ဆိုးကိုမိပုရားအရာသို့မြောက်လေ၏။ ၁။ ထိုကြောင့်ပ
 ညာတိုက်ရားသူကြေးတို့သည်စည်းလဲးဖွံ့ဖြိုးစွဲ

သောတရားကိုရူးစမ်းစစ်ကြော၍ သံဃံးဖြတ်ရှာသ
တည်း။ ။

NOTES.

အား note the use of this dative (J. § 65). သံဃံးယောက်
လိုး the whole three. သည်အတိုင်းမှန်လေဖြီဟုဖြောင့်ဆို they
confessed, saying, ‘It is true according to this (which is
read).’ အညီ in accordance with (J. § 126, 3 a). အသက်
ကိုထွေတစ်စွဲ let his life be released, i.e. let him escape death.
သွန်သင် to instruct. ဆုံးမ or ဆုမ္မ to correct; either by
reproof or punishment. ကောင်းချိုးပေး to cry ‘well done.’
ဝါယိုးလေး to use artifice. လွှဲည့်စား to lie, deceive. စွှေ့ဖြက်
to conceal, be hypocritical.

၁၃. ဥဒိဒ္ဒန္တ္တားသားအမိသံဃံးယောက်တို့၏
အကြောင်း။

13. The Account of the Udicca Brahman, his Wife,
and Child.

တဏ္ဍာကိုရာဖြတ်စွာဘုရားလက်ထောက်တော်၍။ ဥဒိဒ္ဒ
န္တ္တားသည်အကုဋ္ဌသော်လျှော့ရှင်ဖြစ်၍ သရုပ္ပါတွေကူ
မာရီမည်သောသတို့ဆိုးတယောက်သာရှိ၏။ ၁၅၁၆၌
အရွယ်သို့ရောက်လပ်သော်အာဝဇ္ဈားအတတ်ကိုတတ်
လပ်၍ ယသုတေသနပါတယောက်သာရှိသတည်း။ ပါ

ထင်တရားသူ၌ဦးနှင့်အတူဆုံးဖြတ်လေ၏။ ပုဂ္ဂိုးသည်။
မသက်သာ၍ မင်း၌ဦးထံသို့ရွှေက်လေ၏။

NOTES.

သားအဒီသံးယောက် lit. child, mother, three persons.
တယ္ယက်ရာ one of the Buddhas. ဥမိုး this is probably a
class of Brahman, not a name ; the usual translation how-
ever is ‘the Brahman Udeitsa.’ အကုဇ္ဇာ for P. ကော်လုံ ten
millions. ကုမာရီ P. a girl, young lady. အာဝဇ္ဇန်း (pro-
nounced *āwitzan*) for P. အာဝဇ္ဇန်း meditation. ခက်ထန် close-
fisted, difficult to deal with. ဘေးငင်း king death. ဘဏ္ဍာ P.
(pronounced *hpadā*) property, goods. အိပ်ကြော their sleep-
ing place : note the plural formation of a verbal noun.
အနဲ့ဗို့ for P. အနဲ့ဗို့ကော priceless. ခေါင်းဆွဲ့ to wash the
(hair of the) head. အနိုင် whilst, from နိုင် to come in
contact with. အဝတ် clothes. ပုဒ္ဓိုး a cloth worn round
the waist : when people bathe they put on a small one.
သတိရ to remember ; သတိ P. heed, thought ; ရ to get.
ပုဇွဲ့ဗျား fem. of ပုဇွဲ့ဗျား with ဗျာ the B. fem. aff. ပုဇွဲ့မြေား a
ruby. စည် or စည်း whilst, when. ခြေဆေး to wash the
feet. ကျွန်မ I, fem. (J. § 77). တရားဆင် to state a case.

မင်း၌ဦးလည်းအမတ်၌ဦးကိုခေါ်၍အမတ်၌ဦး၊ ခု
နှစ်ရက်အတွင်းတွင်ဗျားကိုပိုစစ်ဆေးမြန်း၍ရအော
င်မြှေးလေး။ မရ ထွေ့စည်းစိမ်းရှုက်စိန့်မည်ဟုဆိုသော
ကြောင့်အလွန်ရိုးရိုးသည်ကိုသိုးမြင်ထွေ့စည်းတော်
မင်းမြတ်၊ အဘယ်ကြောင့်ရိုးရိုးသနည်းဟုမေး၏။ ချစ်

သိုး၊ ပုဏ္ဏားပုဏ္ဏားမသိုးသုံးယောက်ဖြင့်သုံးကြသော
 ပွဲမြားကိုစစ်ကြောရာဖွဲ့စ်မရနိုင်သော်ငါ၏၀။
 ဒိမ်ချမ်းသာကိုပျက်စီးစေမည်ဟုမင်းကြီးမိန့်ဆိုသော
 ကြောင့်ငါမိုးရိမ်သည်ဟုဆို၏။ ထိုကားကိုသိုးကြား
 သွေ့ချုပ်ရက်အတွင်းစစ်ဆေး၍ ဦးအမှုကိုရအောင်
 ထင်ရားစွာပြုပါမည်သွောက်လေတော့ဟုဆို၏။ အဖွဲ့
 လည်းမင်းကြီးအားသွောက်လေသော်မင်းကြီးလည်း
 ကောင်းပြီဟုဆို၏။ အမတ်ကြီးသိုးလည်းခမည်းတော်၊
 ထို့ကြေားစာရွက်တယောက်ကိုခေါ်ပါဟုဆိုသွေ့ချုပ်အဖွဲ့
 လည်းစာရွက်တယောက်ကိုခေါ်စေ၏။ ပုဏ္ဏားပုဏ္ဏားမတို့
 ကိုခေါ်၍ အကုဋ္ဌဗုဒ္ဓရင်ဖြစ်သောရှင်ပုဏ္ဏားတို့၏။
 အမှုအဘယ်သို့ဖြစ်သနည်းဟုမေး၏။ ။ အမတ်ကြီး
 သိုး၊ ငါတို့ထိမ်းကြသောနေ့မှစ၍ ဦးမှုသော်
 ရှင်ဖြစ်ကြခြင်းလည်းကားသားသိုးတို့အားဆင်းရဲခြင်း
 မဖြစ်စိန့်သောင့်ဆည်းဘူးသည်ဟုဆိုကြ၏။ ။ သိုးကို
 ခေါ်၍ မေးသော်အမတ်ကြီးသိုးလည်းမိမ့်သား။ ကျွန်းမ
 လည်းမိမ့်သားဖြစ်သည်။ ငါတို့ဖို့သော့သော်ဗုဒ္ဓကို
 မင်းကြီးပေးသင့်ချေသာရသို့မည်ဟည်ဟုဆိုပေ၏။ ။ ထိုစု
 ကားအတိုင်းစာရွက်ရေးစေ၍ ပုဏ္ဏားပုဏ္ဏားမတို့ကို
 ခေါ်၍ မေးဖြန်းသွေ့ချုပ်ငါတို့ဆည်းဘူးသော်နည်းသည်
 ဖြစ်စေ၊ များသည်ဖြစ်စေ၊ သားသိုးတို့ဘို့သာမဟုပ်တု
 သောဟုဆိုကြ၏။ ထိုကားကိုကြားသော်စာရွက်ရေး

မှတ်၍ထားစေ၏။ ၂ထိုကားအမိပြီယ်သော်ကား
သမီး၌ညွှာရှိသည်မှန်လေ့။

NOTES.

အဘင်းတွင် in the inside of = တွင် in. ရအောင်ပြုလေ do so as to get, i.e. manage to get back the ruby. မရနိုင်သော if I cannot get. မိန့် to command. ထင်ရှားစွာ conspicuously. ဆွောက် to inform (a person in authority higher than oneself). စာချိ a secretary. မြှုမျှ this much, so much (J. § 88). မိန့် for စေအံ causative future. မဖြစ်မိန့် သောင့် in order that there may not be. ဆည်းဘူး or ဆည်းဖူး to accumulate (wealth). မိန့်မသား lit. woman-child, but often, as here, used in the sense of ‘unprotected female.’ ပေးသင့် as much as he gives = သမျှ (J. § 75). မျှမဲ့ for ချေအံ (J. § 118). ဆုံး for (J. § 75) မဟုတ်တဲ့လော is it not so ?

အမတ်ကြီးသမီးကလည်းပုံဏ္ဏားတို့သွားကြ လေ
တော့။ သမျှမျှမြို့ညွှာကု မာရိုကိုပါနှင့်အတူနေစော်း။ မေး
မြန်းဆွေးဆွေးပြီးမှန့်လာ သေမည်ဟုဆိုသူကိုတဖန်ဂု
ဏ္ဏားသိုးကိုခေါ်စေ၍ အတူတကွ စားသောက်ရာတွင်
အမတ်ကြီးသိုးသည်ထိုပုံအားသည်သူငယ်လက်တွင်
ရှိ၏။ အဘယ်သို့သော အကြံကိုပြု၍ရင်းညွှာကိုရအံနဲ့
ည်းဟုကြို၍ အဖတ်သို့ကပ်ပြီးယျင်ခမည်းတော်တွင်ရှိ
သောအနဲ့ပုံအားကိုပေးမှထိုပုံအားကိုရချိန့်မည်
ဟုဆို၏။ အမတ်ကြီးသည်းပုံအားကိုပေး၍ အမတ်သိုး

လည်းပုံ့ေသားသို့ေသားကိုချုပ်း၍အကျင်းဝင်အောင်ပြုပြီး
သွင်ကူးစားကြ၏။ ကူးစားကြရာတွင်အကျင်းဝင်၍
ပုံ့ေသားသို့ေသားအားပထ္မားကိုဖြပ်ပေ၏။ ပုံ့ေသားသို့ေသားလည်း
မြင်သွင်အရင်ပွဲ့ေသားလော့။ သူတပါးပွဲ့ေသားလောဟု မေး
သော်အဖွဲ့ေသာသာ။ အောင်အဖသေးလွန်သွင် မင်း
ပွဲ့ေသာဖြစ်ထို့မည်။ ထိုကြောင့်ငါရှက်ထားလည့်ဟု
အမတ်ကြိုးသို့ေသာစကားကိုပုံ့ေသားသို့ေသားကြား
သောအပါ ကျန်မန္ဒလည်းရင်နည်းတူရှိသည်ဟုဆိုပြန်
၏။ ထိုစကားကိုအမတ်ကြိုးသို့ေသားကြားသွင်ငါ တို့နှစ်
ယောက်လည်းမိမ္မချင်းဖြစ်ကြသည်။ စိတ်လည်းတူကြ
သည်။ အဆိုအမိန်လည်းတူကြသည်။ အကြိန်ကိုခြောင်း
လည်းတူကြသည်။ တို့ပွဲ့ေသာကိုပေါင်းစက်၍ရှုက်ထား
သောအဖြစ်ကို သူတပါးမတိစေလွန်ဟု၍ဆို၏။ အရင်
ပွဲ့ေသာနှင့်လည်းတူသည်ဖြစ်၍ပွဲ့ေသာကိုဖို့တွေ့ကြမ
ည်ကိုရိုးသောကြောင့်အရင်ပွဲ့ေသာနှင့်အတူကျန်မသား
ပါမည်ဟုဆို၍ ထိုပထ္မားကိုပေးခဲ့ပြီးသွင်အမတ်ကြိုး
သို့ေသားသည် ထိုပွဲ့ေသားကိုရသွင်အဖအားပေးလေ၏။ အမ
တ်ကြိုးလည်းအဘယ်မှာရချေသနည်းဟုစာချို့ခေါ်၍
မေးသော စာချို့လည်းသတိသို့ေသားအတိအရင်ကိုဖြန်ပေ၏။

NOTES.

နေဝေး let her remain longer ; (J. § 117) does not give this force ; ဦး pronounced *ən*. ဆွေးနွေး to investigate.

နှိမ်သေမည် will cause her to be sent. အထယ်ဆိုသေအ
ကြိုးဖြင့် by doing what purpose, i.e. by what means. ကပ်
to draw near to; adhere. ချုပ်း to approach. အကျွမ်းဝင်
to make acquaintance with. တူ စား to joke. ဂင်းနည်းတူ
in like manner. မိမ္မချို့ woman-companion, i.e. both
women. အကြိုးနက်နခြင်း depth of purpose. ပေါင်ဖက်
unite, put together.

အမတ်ကြိုးလည်းကြော်၊ ငါ့သိုးကားပညာရှိစွာ
ကားဟုစာချို့နှင့်တကွပ္ပါးကိုမင်းကြိုးထံဆက်
လေ၏။ အတီမှာရသနည်းဟုမင်းကြိုးမေးတော်မူကာ
လအကျွမ်းဆိုးစစ်ဆေး၍ ရပါသည်ဟုသွောက်လေ၏။
မင်းကြိုးလည်းပထားကိုဥပ္ပါဒုပုံးအား အပ်ပေး
လေသော်အရှင်မင်းကြိုး၊ အတီမှာရသနည်းဟုမေးကာ
လမင်းမျှက်စိတည်၍ ရသည်ဟုဆို၏။ အမတ်ကြိုးသမီး
ကိုလည်းမိသုဇားအရာ၌ ဖြောက်ထားလေသတည်း။

"ထိုကြောင့်ပညာရှိတရားသူကြိုးတို့သည်ဖွေရာစစ်
ကြောမေးမြန်း၍ ဆုံးဖြတ်ကြော၏။"

NOTES.

ကြော် Oh! အတီမှာ where, sometimes written အဒီ (J. § 82). အကျွမ်း I; is more respectful than ကျွမ်း, but Judson does not give it in grammar. မင်းမျှက်စိတည်၍ Bandow says this is a figurative expression meaning ‘putting the king’s eye into (some one),’ i.e. ‘by the royal power.’

၁၄. သင္္တ္ထားသားနှင့်မြွှေပါ၊ ကြောင်၊ ခွေးတို့၏
အကြောင်း။

**14. The Account of the Rich Man's Son, the Mungūs,
the Cat, and the Dog.**

ကောကာဂုံဘုရားလက်ထက်တော်၍ မင်းသား၊
အမတ်သား၊ သင္္တ္ထားသား၊ ဆင်းရဲသားလေးယောက်
တို့သည် တစ္ဆေးသို့ ဖြည့်မှာ အတတ်ပညာ သင်ကြ
လေသော်မိမိတို့အလျောက် တတ်မြောက် ကြဖြီးယျင်
ဆရာအား အတတ် ဂုဏ် ကိုမေးဖြေ ရာဆရာလည်း
ပြောပေါ်။ ၂ကမ္မာဗြီးနှင့် ဟပတိဝင်သာ ဖြည့်တွင်
သင္္တ္ထားကြီးလေးယောက်တို့သည် အလွန် ချစ်ခင် ကြခဲ့
တယောက် စီးပွားကို တယောက်အလိုကြိုကြော်။ ထိုအပါ
သင္္တ္ထားတယောက် သေခဲ့သော်သားလောက်၏ တ
ယောက်သာရှိခဲ့သူ့ ထိုသားကို အမိသင္္တ္ထား မက ချစ်သား၊
မောင့်သေခဲ့ပြီ။ မောင်သည် ရင် သွေး ဖြစ်ခဲ့ အမွှံ
ထိုက် သော်လည်း ကတိ သေးသည် ဖြစ်သော ကြောင့်
မောင့်သာ၏ မိတ်ဆွေ သင္္တ္ထား သုံးယောက်ထံ အတတ်ပ
ညာ သင်ပါဦးလော့ဟု အသြားပြာသုံးရာပေး၍ အွှန် ထိုက်
လေသတည်း။ သင္္တ္ထားသားလည်း သင္္တ္ထားအဆောင်အ
ရောင်နှင့် သင္္တ္ထား သုံးယောက်ထံ သို့သွားလေ၏။ ထိုအပါ

၌ယောကျားတယောက်သည်မိမိခွေးကိုယူ၍လာသည်
 ကိုထွေကြသတည်။ သငြေးသားကလည်းဟွေ့ယော
 ကျားခွေးကိုရောင်းမည်လောဘုမေးရှုဝယ်တြီးကား
 ငွေအသပြာတရာပေးလေ့ဟုဆို၏။ သငြေးသားလည်း
 အသပြာတရာပေး၍ အမိအိမ်သူ့ဖို့ပို့၍အကြောင်းကျိုး
 ကိုသိစေလေ၏။ သငြေးမလည်းငါးလင်အဆွဲအမျိုးတို့
 အမိရင်ခံ၍ဝယ်သည်ဖြစ်ရသည်ဟုထင်၍၍ကောင်း
 စွာကျွေးမွေး၍ထားလေသတည်။တန္ထားသိန္တန္ထားလယ်သ
 မင်းစား၍သွားလေသော်လောကျားတယောက်သည်
 ကြောင်တကောင်ကိုယူ၍လာ၏။ သငြေးသားလည်း
 ဟွေ့ယောကျားမင်းကြောင်ကိုရောင်းမည်လောဘု
 မေးလောဟုဆို၏။အသပြာတရာပေး၍အမိသူ့ဖို့တိနည်း
 တူ့ဖို့စေလေ၏။အမိလည်းငါးလင်၏အဆွဲအမျိုးတို့ကိုငါး
 သားသည်အမိရင်ခံသည်ဖြစ်ရသည်ဟုထင်၍၍ကောင်း
 မွန်စွာကျွေးမွေး၍ထား၏။တန္ထားသိန္တထမင်းစား၍သွား
 လေသော်လောကျားတယောက်ဖြေပါကိုကိုင်၍၍လာ
 လ၏။သငြေးသားမြင်လျှင်ဟွေ့ယောကျား၊ ဤဖြေပါ
 ကိုရောင်းမည်လောဟုမေးလျှင်ရောင်းမည်ဟုဆိုပေ၏။
 အမိုးဆိုလေ့ဟုဆိုရှုဝယ်ထိုလျှင်ငွေအသပြာတရာ
 ပေးလေ့ဟုဖြန်ဆို၏။ အသပြာတရာပေး၍အမိအိမ်
 သူ့ဖို့ပို့စေ၏။

NOTES.

မြွေပါ the mungūs, a kind of ferret. ကောကာရု for P. ကောကာရမန္တ one of the Buddhas. မိမိထိအဆျောက် each in accordance with his own (station). ငြောက် to be elevated, to be up in (some science). အတတ်ဂုဏ် the efficacy of learning; ဂုဏ် for P. ဂုဏ် a quality. ဓမ္မောက် on their questioning: this is a common use of ရာ not mentioned in Judson; it implies duration of action, the locative affix ဒီ or ဘုံး being omitted. ကမ္မာဏီး (pronounced *kabbaū*) the beginning of the cycle; ကမ္မာ for P. ကာမဟဝါ a state of sensual existence. ဂဟပတိဝေသာ name of a city. ရင်သွေး breast-blood, i.e. own child. အမွှံခံ to inherit. ထိုက် to be suitable, ought. အသြား a coin. ညွှန် to point out. အဆောင်အရောင် that which is carried, that which has a bright appearance; i.e. insignia of rank or office. ဝယ် တဖြေးကား suppose you were to buy it (an old form) (J. § 109). ရှိ — ထိုက် the causative verb ဆောင် governs both the verb ရှိ to convey, ထို to know. တန္တေသံ one day. နွေးလယ်ထမင်း mid-day rice. ဝယ်သော်ကား if you buy. အမိရင်ခံ to receive a direction. ထင် to think.

အမိသည်လည်းအဖအစွဲအပျိုးတို့အမိရင်ခံသည်
 ဖြစ်ရာသည်ဟုကောင်းမွန်စွားကျွေးမွှေးချွေး၍ထားလေ
 ၏။သငွေးမလည်းခွေးနှင့်ကြောင်ကိုကား အိမ်ပွွဲည်း
 ဖြစ်သောကြောင့်မကြောက်မှုခံကျွေးမွှေး၏။မြွေပါကို
 မူကားတော်ပွွဲည်းဖြစ်သောကြောင့်ကြောက်သည်နှင့်

ଶ୍ରୀମଦ୍ଭଗବତପ୍ରକାଶନ ପରିଚୟ
ପରିଚୟ ପରିଚୟ ପରିଚୟ ପରିଚୟ

NOTES.

මුකා: used after objective adversatively (J. § 61).
 උර්ජා: this අ is commonly called euphonic, but more
 properly denotes ‘probability.’ විවෘත්: house-thing,
 i. e. domestic. ගොපෘත්: forest-thing, i. e. wild. හඳ
 teacher, i. e. the monk whose instructions in spiritual
 matters she followed. සුඩ් = තමද්: boiled rice, but
 applicable only to rice given to mendicants and Brahmans.
 සුඩ්ට to receive rice, as Buddhist monks do. සුඩ්ලෙංද්
 to pour the rice into the alms-bowl. තකාම (pronounced
tägamä) for P. තියිකා + B. ට the female giver (of alms).
 ගොගත් or ගොගත් from P. ගොග world, ඔ ලaw.
 There are eight worldly conditions to which man is
 subject, viz. gain, loss, fame, dishonour, praise, blame,
 happiness, suffering. රුත් to recite. උරුණද් even when
 I saw it. යුත් to exceed, transgress. හන් go against, dis-
 obey. දු: to smear. පාත්තිදුත් to release alive. ගුෂ්ත්
 රුද the lord of gratitude, i.e. a benefactor. හස් to repay.
 ඔසීගොත P. a sparkling gem: or magic gem. එතුද්
 bearing-hole, i. e. mouth. ගේ to carry in the mouth.

လက်စွပ်မည်ဆန္ဒီမဟုတ် about to put on hand merely not true, i.e. not merely to wear on the finger (J. § 117). ဘေးတော်ရာ whatever you long for. မြို့ယူပါစေ let it be very constant (there).

သင္္ဋ္ဌးသားလည်းကောင့်တရှုတည်ချင်းတွင်
အိမ်ရှေ့ခြံဖြေသာ၏ဘုံပေါက်၏မင်းကြီးစာသာဖြည့်
သူလူအပေါင်းတို့ကြည့်လာကြကုန်၏။ မင်းကြီးလည်း
သင္္ဋ္ဌးသားနှင့်သို့းတော်ကိုဆောင်နှင်းလေ၏။ ထိုအပါ
တွင်မင်းသို့းဆရာတော်ပုဂ္ဂိုးသည်သင္္ဋ္ဌးသား၏လ
ကွဲကာကြည့်လေသော်တပါးကိုမဖြင့်။ လက်စွတ်တူ
ကိုသာဖြင့်၏သင္္ဋ္ဌးသားအရှင်တပါးသို့သွားစည်းကို
ဖြောဆိုပြီးယျင်မင်းသို့းကိုသင္္ဋ္ဌးသားဖြတ်နှီးပါသ
လောဟုမေး၏။ အရှင်ပုဂ္ဂိုးသား၊ အသယ်မေးဘွယ်ရှိအံ့
နည်း။ ထိုသူကားသင္္ဋ္ဌးသား။ အကျွွန်ုပ်ကားမင်းသို့းဖြေ
သည့်ဟုဆို၏။ သင်မင်းသို့းကိုချုပ်သည်မှန်သော်လက်
စွတ်ကိုဝတ်ရပါသလောဟုပုဂ္ဂိုးကမေးယျင်ဆရာ၊
လက်စွတ်ကိုငါမဝတ်သော်အဘယ်သူဝတ်ရအံ့နည်း
ဟုဆိုပေ၏။ မင်းသို့းလည်းတနေ့သွှေ့သင္္ဋ္ဌးသားကို
လက်စွတ်ကိုဝတ်ပါရပေဆိုယျင်အဖွဲ့နှင့်မြတ်နှီးသော
ကြောင့်ချုပ်သို့ပေးပြီးသော်ဤလက်စွတ်ကိုချုပ်သို့မဖြေ
လင့်။ လက်တွင်သာဖြေပါစေဟုဆို၏။ တနေ့သွှေ့သင္္ဋ္ဌးသင္္ဋ္ဌး

သားမရှိနိုက်ပုလ္လားလာ၍သာယာစွာဖြောဖြီးသော်
ယမန်ကဆိုသည်အတိုင်းလက်စွဲကိုဝတ်ပါရ၏လော်။
ဝတ်ချသော်အဘယ်မှာရှိသနည်းဟုပုလ္လားမေးလျှင်
ဆရာတော်၊ သည်မှာရှိပါသည့်ဟုပြပော၏။ သိုးတော်ချထဲ
ခြုံပြပါဟုတောင်းလတ်သော်အထိန်းတယောက်ကအ
ရှင်သိုး၊ ဆရာတော်ပင်ပန်းစွာတောင်းပါသည်။ ကြည့်
ပါစေတော့ဟုဆိုသောကြောင့်ချထဲခြုံပုလ္လားအားဖြ
ပေး၏။

NOTES.

တညည့်ချင်း a single night (J. § 125, 5). ဘုံ an abode,
a palace; an ornamental roof: probably from P. ဘဝံ
a dwelling-place, state of existence. ပေါက် to sprout,
come out of. ဆောင်နှင်း to give (a girl) in marriage: used
for persons of high estate; from ဆောင် to bear; နှင်း
to hand over. တပါးကိုမဖြောက်စွဲပါသူကိုသာမြင်၍ seeing
nothing besides a ring. မြတ်နိုး to love. အဘယ်မေးဘယ်
ရှိအံနည်း What will there be for asking? i.e. How can you
ask such a question? သင်မင်းသိုးကိုချစ်သည့်မျန်သော် If he
really loves you, Princess. ဝတ်ပါရတော် are you allowed
to wear. ဝတ်ပါရစေ let me wear (J. § 112). ယမန်က a
little while ago. အထိန်း an attendant, one who takes care
of. ပင်ပန်းစွာ laboriously, i. e. importunately, earnestly.
ကြည့်ပါစေတော့ just let him see it (J. § 112).

ပုဂ္ဂိုးလည်းလက်စွဲပါရလေသော်ကျိုးရောင်ဆော
 င်၍လူမရောက်နှင့်သောသမုဒ္ဓရာအလယ်မှာပြသာ
 မြန်နေလေ၏။သင္ဌေးသားလည်းလာလတ်သော်လက်စွဲပါ
 ကိုပုဂ္ဂိုးယူလေသောအဖြစ်ကိုကြားသျောင်မင်းထိုးကို
 ဆို၏။သူတပါးကိုမဖြေလင့်ဟုဆိုပါသျက်ပြချေသော
 ကြောင့်သမုဒ္ဓရာအလယ်မှာမရနှင့်ချေဖြီဟူ၍မြိုင်
 သျက်နေလေ၏။တနေ့သ၍ထိုသူတို့နေကြရာအရပ်နှင့်
 မနီးမဝေးကြားနှင့်ပြည့်စုံသောရေကန်၍နတ်ထိုးတို့
 သည်ဘယ်ကိုတန်ဆာနှင့်ရော်သားလာသော်ဘယ်ကိုတန်
 ဆာကိုချထုတ်ကြဖြီးသျောင်ကဗ်းမှာထားလေ၏။သင္ဌေး
 သားမွေးသောကြောင်လည်းထိုဘယ်ကိုသိချိသား
 လေ၏။ဤတန်ဆာသည်လူနှင့်မတန်ပါ။နတ်နှင့်သာတန်
 ပါသည်။ပေးပါဟုနတ်ထိုးတို့သည်လာ၍ကြောင်ထံ
 တောင်းကြသော်ကြောင်ကလည်းယင်းထို့သော်ကား
 သင်နတ်ထိုးတို့သမုဒ္ဓရာအလယ်တွင်ပြသာမြန်နေသော
 ပုဂ္ဂိုးနှိုးရှုံးပို့သွားရအောင်ခရီးကိုဖန်ဆင်းသျောင်း
 ပေးတော့မည်ဟုဆို၏။နတ်ထိုးတို့လည်းဖန်ဆင်းကြ
 ပေ၏။ထိုနေ့ပင်ဖန်ဆင်းသောလမ်းကိုကြောင်ဖြည့်
 ညွှေ့ဗျာသွားသော်ပုဂ္ဂိုးပြသာမြန်သို့ရောက်၍ကြည့်
 သောအပါပုဂ္ဂိုးသည်လက်စွဲပါဝါဝတ်လျှော်အသာယူနဲ့ဖြီးသျောင်
 သင္ဌေးသားကိုအပ်၍ကျေးဇူးဆုံးလေသတည်း။ပုဂ္ဂိုး

လည်းရေတွင်နစ်ကျု၍သေလေ၏။သင္ဌးသားလည်းထိ
လက်စွပ်ကိုရသွေ့တောင့်တတိုင်းပြည့်ရုံလေ၏။။

ထိအခါန်ခိုးသူငါးရာတို့သည်သင္ဌးသားကိုသတ်၍
လက်စွပ်ကိုခိုးယူမည်လာကြ၏။ခွေးသည်ကကိုအဖီး၏။
မှတ်ပေး၍ကောင်းမွန်စွာကျွေးမွေးပေသောအရှင်ကို
သတ်ရမည်လောဟုခိုးသူအကြီးအကဲကိုကိုက်သတ်၍
ရေတွင်းမှာချထားလေ၏။ခို့အပ်းသောကိုသွေ့ပေးကသ
င္ဌးသားကိုမနေ့ညာကအကျွန်းပန်းမဆိုပဲ။အလွန်ပင်ပန်း
ထွေသည်ဟုဆို၏။အဘယ်ကြောင့်နည်းဟုသင္ဌးသား
မေးသော်ခို့သားငါရာတို့သင္ဌးသားကိုသတ်၍လက်စွ
ပ်ကိုယူမည်ဟုလာကြရာထို့သူတို့တွင်အကြီးအကဲးကို
ကိုက်သတ်၍ရေတွင်းသို့ချထို့ကိုသွေ့ပေးက်ပါလက်
သားအားလုံးတို့ထွေက်ပြေးလေကုန်၏။ကျေးဇူးကြီးထွေ
ပေသောကြောင့်အသက်စည်းမိမိကိုပေါင့်ပါသည်ဟု
ဆို၏။

NOTES.

တိုးရောင်ဆောင်၍ taking the form of a crow. ယူဇာက
သာအဖြစ်ကို the fact of its being taken. မှိုင် to be down-cast;
lost in thought. ကြော့ဗျီး (all) kinds of water-lilies. ထယက် a
necklace that falls over the chest. ချို့ထား lift and place, i.e.
carried off. တန် to be suited to. ဖန်ဆင်း to create, make.
ဝင် even. ဖြည့်းညွှုံးစွာ slowly, gently. အသာ gently. ဆင်
to repay. နစ် to sink. ဝင် even (J. § 126, 8). လုပ်ကျွေး
to feed. ထောင့်တတိုင်း every wish. အကြီးအကဲ a leader,

chief. ရေတွင်း a well. ချထား to throw down. မိယ်း
သောက်လျှင် in the morning. မင့် yesterday. မအီဂါရ could
not sleep : J. does not give this force of ရ in § 117. နော
ကပါသက်သား lit. behind—having with—hand-sons, i.e.
his accomplices and underlings.

သင္္တွေးသားလည်းကြော်တိရိစ္စာန်ပင်ဖြစ်လျက်
အသပြာတရာပေးသည်ဟူ၍ကိုယူတိုက္ခဲ့ရဲလေကုန်
၏။ငါအသပြာတရာပိုပေးသော်လည်းတိရိစ္စာန်သုံးချ
ကြောင့်၌၌သို့သောစည်းမိမထက်ဝါစ်စားရပေသည်
တကား။တော့သို့သွား၍ဖြေပါကိုယူဖြီးယျင်တိရိစ္စာန်
သုံးဦးကိုအတူနေကြခဲ့၏။ဖြေပါကလည်းငါသည်ရွှေ
ကနောက်စားထိုက်သည်ဟုဆို၏။ခွေးလည်းငါသာယျင်
ရွှေကနောက်စားထိုက်သည်ဟုဆို၏။ဖြေပါကလည်းရွှေဦးစွာငါ
သာယျင်ပစ္စမြားလက်စွုပ်ကိုပေးသောသူဖြစ်သည်။ငါ
သာရွှေဦးစွာနောက်စားရကောင်းသည်ဟုဆို၏။ကြောင်း
ကလည်းသင်ပေးသောဥစ္စာသည်ကားပုဇွဲ့သားဥစ္စာဖြစ်
လေဖြီးနတ်သို့သို့တန်ဆာကိုငါယူ၍နတ်သို့သို့ပန်ဆင်း
သေားခရီးသွားသော်လက်စွုပ်ကိုယူသောကြောင့်ငါ
ကားစဉ်းမိမထက်ဝါစ်စားသည်ဟုဖြေပါအားဆို၏။ခွေးကလည်း
နှင်၏စည်းမိမထက်ဝါစ်စားတို့သားငါးရာတို့သည်သင္္တွေးသားကို
သတ်၍ယူကြမည်ဟုလာသော်သင်းနှီးသူတို့အကြီးကိုငါ

သတ်၍ရေတွင်းသို့ချသော်လက်သားများလည်းဖြေး
လေကုန်၏။ထိုကြောင့်ပါသည်သငွေးသားစည်းစီမံထို
ကယ်သောသူဖြစ်သည်။အသက်ကိုလည်းကယ်သည်။
မပျောက်မပျက်ရအောင်ပါကယ်သည်။သင်တို့ထက်
ပါကြေးစွာစားရကောင်းသည်ဟုဆို၏။ ထိုအပါက
မွောအတိုင်းတွင်မန္ဒရာစ်မည်သောဖြည့်စမွေရာစ်မင်း
၏သိုးဖြစ်သောသူမွောရှိအမည်ရှိသောမင်းသိုးသည်
တရားဆယ်ပါးနှင့်ဖြည့်စံ၏။မွေသတ်၊ ရာအသတ်၌ထို
မွာစွာဖြစ်သတည်း။တပင်တိုင်ဖြသာန်၌ကောင်းမွန်
စွာထား၏။အရပ်ရပ်မျက်နှာတို့မှာလည်းကျော်စော
ထင်ရား၏။ခပ်သိမ်းသောအဖြည့်ဖြည့်တို့၌ကြော
သောကြောင့်လူတို့သည်လည်းသူမွောစိုးရှိမင်းသိုး၏အ
ဆုံးအဖြတ်ကိုခံလာကြကုန်၏။ ။

NOTES.

တိရိစ္ဆာန် (pronounced *tireiksan*) a brute beast; from P. တိရိ three, ဇ္ဈာ (iccha) desire. ကွဲရွှေ to revile. ထံးခု three. According to J. § 98, the proper auxiliary would be ကောင်, but ခု is often used instead. ထော် above, more than (J. § 94), i. e. more than the three hundred pieces. ရွှေက and ရွှေးစွာ first; some write ရွှေ and others ရွှေး, both forms are correct. သင်း of those (J. § 77). ကမွောအတိုင်း the kingdom of Kamboja. တိုင်း country or district. မဒ္ဒရမ် Maddarit for Maddaraj.

According to Cunningham there was a district known as Madra, in the Panjab, between the Biâs and Jhelam, not far from Taxila. ဓမ္မရန် Dhammarit for Dhamma Rājā, King of Law, a title often given to kings. ဓမ္မသတ်ရာဇ် သတ် P. *Dhammasattam* and *Rājasattam*, books of religious law and criminal law. တပင်တိုင်ပြဿန် the palace in which unmarried princesses live; တပင်တိုင် means that it has only one steeple roof. ကျော်စော to be famous. ထင် ရှား conspicuous. အဖြည့်ဖြည့်ဆို many countries (J. § 51). ကြော်လာ to be well known.

ပြီးသို့အဖြင့်အခုံဖြစ်ပါ။ကြောင်၊ ခွေး၊ သုံး
ဦး၊ တို့လည်းတို့မင်းသိုး၊ အဆုံး၊ အဖြတ်ကိုခံကြမည်ဟု
သွားကြလေသော်ဖြစ်ပါက ကကိုယော်သား၊ အသပြာ
တရာစင်ပေး၍ ဝယ်ဖြီးလျှင် ကောင်းမွန်စွာကျေးမွှေး ဖွေး
ပေသည်။ တော့မှာလည်း လွှတ်ပေသည်။ ပြီးအကြောင်း
များကိုထောက်၍ ကျေးမှုး၊ ရှုံး၊ ရင်ဖြစ်သောကြောင့်မကို
အောက်ပါတော်မြေားလက်စွဲပါက ပေး၍ ပြီးသို့သောနှစ်းပြီ
သော်ဘုံးပေါက်သဖြင့် စံစားရသည် ဖြစ်၍ ၍၏သာရွှေ့ခြီး
စွာနေ၍ စားထိုက်သည်ဟုဆို၏။ ကြောင်ကလည်း
ဖြစ်ပါပေးသောစည်းစိန်သည် ဂုဏ်းလက်သို့ရောက်
သေး။ ပါရအောင်ပြု၍ သာသတွေးသား ပြီးသိုံးစားရသ
ည် ဖြစ်၍ ၍၏သာရေးဦးစွာနေထိုက်စားထိုက်သည်ဟု
ဆို၏။ ခွေးကလည်း ဖြစ်ပါပေး၍ ရှုံးရှုံးမှ ပျောက်လေရာ
တဖန် ကြောင်ယူ၍ ရပြန်သော ဥစ္စာကို ပို့ဆိုးယူမည်

ထာကြသော်နီးသူအကြီးအမှုးကိုင်ကိုက်သတ်၍နီးသူ
ငယ်သားတို့ပါတွက်ဖြေးလေကုန်၏။သင္ဌေးသားစ
ည်းစိမ်ကိုကားငါကယ်သည်။အသက်ကိုလည်းငါ
ကယ်သည်။ငါသာရေးဦးစွာနေချုံစားထိုက်သည်ဘု
ဆို၏။

သူမြဲစာရှိမင်းသိုးလည်းသင္ဌေးသားစည်းစိမ်ကို
ခွေးသည်စောင့်ရှောက်လေသည်။အသက်ကိုလည်းရည်
စေသည်။ထိုကြောင့်ခွေးသည်သင်တို့နှင့်ဦးထက်ရေးဦး
စွာနေထိုက်သည်စားထိုက်သည်။ထိုရှိစွာ့သနတို့တွင်
ကားသင်တို့ကဲ့သို့သူကျေးဇူးနှုံးကိုဖြေးသောသူမရှိဖြော်
သူမြဲစာရှိမင်းသိုးဆုံးဖြတ်လေသတည်း။

MORAL.

ထိုကြောင့်ထိုရှိစွာ့သနထက်လျှော့မြှတ်သော်လည်းသ
နားလျှင်ကျေးဇူးနှုံးခံရရာသတည်း။

NOTES.

သုံးဦး (J. § 98), the animals in the story are represented as *rational beings*. ထောက် to have regard to ; estimate, consider. နန်း a palace. ခံစား to enjoy. အကြီးအမှုး the chief. ငယ်သား underlings. ဝါ together with. ငါ I, is used here instead of the more polite form, because the animals are supposed to be ignorant and uneducated. စောင့်ရှောက် to guard; ရှောက် to pass lengthwise, walk backwards and forwards. ရည်စေ to prolong. သနား to pity.

၁၅. သင္ဌားသမီးတယောက်တို့သင္ဌားသားသုံး
ယောက်လှုပြုသည့်အကြောင်း။

15. The Account of the Three Sons of Rich Men,
who strove for One Rich Man's Daughter.

ထိုအခါတွင်ကမွှာဖိုင်း၌သင္ဌားလေးယောက်
တို့ရိုက်နိုင်၏။ထိုသင္ဌားလေးယောက်တို့သည့်အလွန်ချစ်
ခင်ကြသတည်း။သင္ဌားသုံးယောက်တို့မှာသားတ
ယောက်စီရိုက်၏။သင္ဌားတယောက်မှာမူဘားသိုးတ
ယောက်သာရှိလေသတည်း။အရောင်အဆင်းနှင့်ပြည့်ရုံ
၏။ထိုသင္ဌားသမီးတို့သုံးယောက်သောသင္ဌားတို့
သည်လည်းတမန်စေကြုန်၏။တယောက်သောသ
င္ဌားသားကလည်းဦးမိမိမဲ့ပဲပဲနှင့်အရွယ်မရွှေ့ဖို့လွန်ချေ
သော်ကောင်းမွန်စွာသို့ဟုပါမည်ဟုဆို၏။သင္ဌား
သိုးမိဘတို့ကလည်းကောင်းပြီဟုဆို၏။တယောက်က
လည်း၁၅နှစ်မပြည့်ဖို့လွန်ချေသော်အရိုးကိုလွယ်ပါမ
ည်ဟုဆို၏။မိဘတို့ကလည်းကောင်းပြီဟုဆိုကြ၏။တ
ယောက်ကလည်း၁၅နှစ်မပြည့်ဖို့သော့လဲသော်လုပ်တို့
င်းကိုစောင့်ပါမည်ဟုဆို၏။မိဘတို့ကလည်းကောင်းပြီ
ဟုဆို၏။သင္ဌားသိုးလည်း၁၅နှစ်မပြည့်ဖို့သော်လွန်နဲ့ပြီ။
လုလင်တို့ဆိုတို့င်းသို့ဟုပြုပါဟုမိဘတို့ဆိုကြကာ
လတယောက်ကလည်းငါဝတိရှိပေသည်ဟူ၍ကောင်း

ရွာသြို့ဟဲ၏။တယောက်ကလည်းငါဝတီရှိပေသည့်
ဟုဆိုချိအရိုးကိုထုပ်ဖြီးသွင်လွယ်ချုပ်ယူလေ၏။တယော
က်ကလည်းငါဝတီရှိပေသည့်ဟူချိလုပ်တိုင်းမှာစောင့်
လေ၏။ထိအခါတွင်ရသော့ကော်ရှိသည်ဟဲမဝန္တဘာ
တောကလာချိအရိုးစောင့်ကိုဖြင့်လေချိလုလင်အသယ်
ကြောင့်စောင့်နေသနည်းဟုမေး၏။အရှင်ဝငါကားအရိုး
စောင့်သောသူဟုဆို၏။လုလင်ရှင်ပြန်စေထိုသလော
ဟုမေးသော်ရှင်ပြန်စေထိုသည်ဟုဆိုသည်အတိုင်းရွှေလ
ကွဲကာအကိုကဲ့သို့သတ္တိတ္ထိုးဖြစ်ပြန်စေ၏။ထိအခါသ
ငြွေးသားသုံးယောက်တို့တွင်သငြွေးသားတယောက်
ကပါအလောင်းထင်းချုပ်သင်းရှို့ဟင်းဖြုံ့ဟင်းကြောင့်ပါမရ^၁
ကောင်းလောဟုဆို၏။တယောက်ကလည်းငါအရိုးကို
လွယ်သော်ငါမရကောင်းလောဟုဆို၏။တယောက်က
လည်းငါလုပ်တိုင်းမှာစောင့်ရာတွင်ရှင်ပြန်သည်ဖြစ်ချိ
ငါမရကောင်းလောဟုဆို၏။ငါတို့သုံးယောက်သည်အ
ချင်းချင်းအဖြင်းအခုံများသဖြင့်အသယ်အကျိုးရှိအံ့
နည်း။သူဓမ္မစာရီမင်းသိုးထံမှာအဆုံးအဖြတ်ကိုခံကြ
မည်ဟုချိသုံးယောက်စလုံးတို့သွားကြလေသွင်အကြော
င်းမျိုးကိုသူဓမ္မစာရီမင်းသိုးအားပြန်ကြလေသော်၏။
စကားကိုငါထို့ပြီ။သငြွေးသားတယောက်သည်သငြွေး
သိုးကိုသြို့ဟဲဖြီးသော်သွားလေဖြီ။သငြွေးသားတော်လည်းအရိုးကိုထုပ်ဖျော်သွားလေဖြီ။သငြွေး

သားတယောက်မှာကားလုပ်တိုင်းတွင်စောင့်နေ၏။
 လုပ်တိုင်းစောင့်သောသူမှာကားအမျိုးချုပ်ဆက်တိုင်
 အောင်ယုတ်မာ၏။ ထိုသူစောင့်ရဲတွင်သငွေးထိုး
 ရှင်ဖြန်သော်သော်လည်းအတူနေရပြီးဖြစ်သော
 ကြောင့်ယခုံရှင်ဖက်ဖြစ်ကောင်းလေသည်ဟုသမ္မ
 စာရိမင်းသိုးဆုံးဖြတ်လေ၏။

NOTES.

၈၅ to pull from another, plunder. အရောင်အဆင်းနှင့်ဖြ
 စ်စုံသည် to be complete in appearance, i.e. beautiful.
 ထမန် a messenger, go-between who arranges marriages.
 ဝေ to send. ဆွဲ or ဆယ် ten. ဝွေ to be complete. ထွန် to
 pass away, die. သို့ to perform funeral rites; from a
 Sanskrit word meaning 'assistance.' အမျိုးထွယ် to carry
 (her) bones. This means that—after cremation he would
 pick up and carry the bones that were left and deposit them
 in the burial-ground. လုပ်တိုင်း burial-ground. ဝထ် P. a
 promise. ထုတ် to do up in a packet. ထုတ် to take out.
 This is the spelling according to Judson, but the sound is
 the same and no dependence can be placed on spelling.
 ရသွေ့ဂေါ်ရှိ a Rishijogi (pronounced *Yatthezawgyee*). This
 word is from an Indian source other than Pāli. တိမဝန္တာ the
 Himavantā forest inhabited by Rishis and fabulous animals.
 အရှင် my lord. ရှင်ဖြန်စေလိုသလော do you wish (her) to be
 caused to be alive again? ရှေ့လက္ခဏာအင်္ဂါ former charac-
 teristics and parts. အချုပ်းချုပ်း one with another. ဝလုံး all
 (J. § 86). ဗြို့စကား ကိုင်းဆိုမြို့ I have become acquainted
 with this story, i.e. I understand. အမျိုးခုနှစ်ဆက်တိုင်အောင်
 unto the seventh generation. ရှင်ဖက် to associate in life.

၁၆. သူဇွဲယ်သားနှင့်မယားသုံးယောက်အ^၁
ကြောင်း။

16. The Account of the Rich Man and his Three Wives.

ထိအခါတ္တ်မထုန်မရှားသောသူဇွဲယ်သားတယောက်သည်အသက်နှစ်ဆယ်မြောက်ချို့ခင်ပွန်းနေသွေ့
အစည်းဆိုစမှတ်ပြုသည်ကားကျို့ဇွဲချို့သော့သော်
အောက်ကိုမိုးမဖုတ်ပါလွှာ။ဖောင်းစွဲချို့သာမျှာပါ
ဟုအဖန်များစွာဆို၏။တနေ့သို့ထိယောကျိုးသည်
ဇွဲချို့သေးလေ၏။မယားလည်းခင်ပွန်းသည်အဖန်များ
စွာအရွှေ့ကာလကပင်မှာသည်ဖြစ်သောကြောင့်ဆွဲ
ပျိုးသားချင်းတို့နှင့်တတွေဖောင်းစွဲချို့မျှာလေကုန်၏။ဖြုံး
အကြေးသွေ့မျှာလေသော်ပြည်ကြီးတပြည်သို့ရောက်
လေ၏။ထိပြည်ကြီးတွင်အလမှာယ်ဇွဲသမားသိုးတို့
သည်ဆံသွေ့ကြမည်ဟုထာလတ်ကုန်၏။ထိဖောင်ကို
ဖြင့်ကြသွေ့သူအကောင်တင်သောဖောင်တကားဟု
သိုးအကြေးကဆို၏။သိုးအလပ်ကလည်းဇွဲကိုက်သည်
ဖြစ်ချို့သေးလည်းမထိရဟုဖောင်ကိုကူးချို့သ
ယ်လေ၏။အငယ်ကလည်းအဖကိုလျင်စွာခေါ်၏။အဖ
လာလတ်ချို့ဆေးဝါးမနဲ့ရှားပြုသော်ရင်ပြန်လေသတ
ည်း။အလမှာယ်သိုးအကြေးကလည်းငါအလျင်ဖြင့်သည်

။လင်ဖြစ်ကောင်းသည့်။အလပ်ကလျှိုးငါကူးချွဲဆယ်သည်။လင်ဖြစ်ကောင်းသည့်။အပေါ်ကလျှိုး။အဖကိုခေါ်ခြားဝါးမန္တရားမြှုပ်ရင်ဖြန်သော်လင်ဖြစ်ကောင်းသည်ဟုဆို၏။အခ်မကြီးကလည်းဆို၏။ညီအစ်မတရကားယောကျိုားတယောက်ကိုလူသောစကားသည်မသင့်ပါတကား။ညီမထိုင်တို့ပေါ်ညာဖြစ်စိတ်ကိုချုပ်ပေြသော်လျှို့သူကိုသွားပါစေကုန်တော့ဟုဆို၏။ညီအစ်မနှစ်ယောက်ကလည်းအခ်မကြီးစကားသည်မှန်လှပေါ်သည်ဟုဆိုကြ၏။ခြည်မန်းကိုလည်တိုင်တွင်ခွုပ်လိုက်သွေ့ကျက်ထူရေး။ယောက်ဖြစ်ခြားပြုဖြစ်သွေ့သွေ့လိုက်သွေ့လိုက်သွေ့လိုက်သွေ့လိုက်။

NOTES.

သူကြွော် a rich man = သငွေး one of the Vaisya class.
 မထင်မရှား of no importance, inconspicuous. ငင်မွန်းနေသွင် having married. အစီးဆိုစမှတ်ဖြေသည်ကား as for what he was constantly saying. The ဝ is euphonic for အ (see J. § 125, 4). ဗဲ to bite. ဒီးဖုတ် to cremate. အရောင်း corpse. ဖောင် or ဘောင် a raft. နဲ့ to unite. ဖွော set (me) afloat. အဖန်များစွာ many times, often. မြှေ့ချွဲသော်လေ၏ died from a snake bite. အရွှေကာလကပင် even from aforesome. မှာ to instruct. မြိမ်အကြော် the lower part of a river, as opposed to အညာ the upper part. အလမှာယ်မြှောမာ, the first part of the word is taken from some other language. It occurs in the Bhūridat Jātaka as အလမှာယ်နော, but it is

not quite clear whether it is the name of an individual or class. It is, however, commonly used in Burmese for မြှေ့သမား a snake-charmer. ဆံထွေ့ to wash the hair of the head. ထုကောင် some one's corpse. ထင် to place on. အထပ် the middle (in age). မသိရ (I) am unable to know. ကူး to swim out to. ထယ် to save, bring in. ဉာဏ်စွာ quickly. ဆေးဝါး drugs. မန္တရား Mantarā, charms. အထွင် or အရင် first. အစိမ an elder sister. ညီမ a younger sister. ညီအစိမတစု a band of sisters young and old. ချုပ် to restrain. ခြည် thread. မန်း from မန္တရား charmed. ထည့်ထိုင် neck. ခွင့် to put on (like a ring). ကျတ်ဘူရွေး a parrot.

ဥယျာဉ်သည်လည်းသစ်သီးသစ်ပွင့်တိုကိုမင်းကြီးအားဆက်လေသော်အိုဥယျာဉ်သည်၊ ရွှေသောအခါသစ်သီးသစ်ပွင့်ထဲသည်။ ယခုမူကားမထွေဟုမိန့်တော်မူ၏။ အရှင်မင်းကြီး၊ ရွှေသောအခါကျက်တူရွေးတို့မဟိုပါ။ ယခုသော်ကားကျက်တူရွေးထံတကောင်ကိုမနှင့်ထဲနှင့်အောင်ရှိသည်ဟုဖော်၏။ ယင်းသို့သော်ကားငြက်ခတ်သမားအပေါင်းတို့ထောင်ကြလေ စေဟုမိန့်ဆိုလျှင်ထောင်၍ ဖို့ပါလေ၏။ သနားဘွယ်ရှိသောကြောင့်မသတ်ဘဲမင်းကြီးထံဆက်လေရာမင်းကြီးလည်းလွပသောကြောင့်ဆိုးတော်အားပေး၏။ ထိုးတော်လည်းကစားဖန်များသောကြောင့်ခြည်မှုပ်ကိုမြှင့်ဆိုတို့ခြည်မန်းကိုကျတ်လေသော်လုပ်ပျို့ဖြစ်လေ၏။ ခြည်မှုပ်ကိုစွုပ်လျှင်ကျက်တူရွေးဖြစ်ပြန်လေ၏။ ညည်ကို

ကားထိခြည်မျင်ကိုချတ်လျက်နေ့ကိုကားခြည်မျင်ကိုစွဲ
ပါလျက်နေ့ကြသတည်း။ကာလရည်လပ်သော်မင်းသိုး
သည်းမတူတရှုဖြစ်ချိမင်းကြီးနားကြားလေ၏။မင်းကြီး
သည်းစစ်သူကြီးကိုခေါ်တော်မူချိစစ်ကြာမေးမြန်းစေ
၏။စစ်ကြာ ဖွေ ရာ ကြ ရာ တွင် ထိ ကျ က် တူ ရွေး ထော်
သည်ကြာက်သန့်ချိလေသာပေါက်ဖြင့်ထွက်ပျံးလေသာ
သော်ခြည်မျင်သည် မြှုတင်းပေါက်တွင် ပြုလေချိလုပ်ထွက်
ဖြစ်ပြီးသွေးသင့်သွေးအိမ်သို့တက်ပြောလေ၏။

NOTES.

ဥပ္ပါယာပို့သည် a gardener: အသည် according to Judson is ‘an owner,’ but certainly not in this case; it means ‘one who *carries on a trade.*’ သမား one who is *skilled in a trade.* ဆက် to present. နှင်ထုတ် to drive out. ငှက် ဆတ်သမား a bird-catcher. ထောင် to set a trap. ခွဲ to catch. သနား to pity; probably from သားနာ (my) flesh is pained (for you). ထွေပါ to be beautiful; ဝါ to shine. ကာဝါး to sport, play, from ဝါ to dance, ဝါး to eat. ခြည်မျင် thread; မြင် to draw out long. ဖျို့ to be youthful. ချုတ် to take off. ညည့်ကိုကား—နေ့ကိုကား in the night—in the day: adversative (J. § 60). ရည် to be long. မတူတရှု lit. not like, i.e. to show suspicious signs (of pregnancy); see J. § 126, 3 (b), last paragraph. နားကြား to hear. ထေသာပေါက် lit. wind-pleasant-hole, window: မြှုတင်းပေါက် (also written ပြုတင်းပေါက် and pronounced *padinbauk*) window, from မြှုံ to put the head out; တင် to place; အပေါက် a hole. ပြု or ညွှေ့ to be caught, hitched.

သင္းလင်မယားလည်းထိုးနှင့်တက္ကထမင်းစား၍
နေနှင့်သည်နှင့်ယူလင်ကိုမေးကြ၏။ယူလင်သည်အ
ကြောင်းမျိုးကိုဆိုပြန်ပေ၏။ယင်းသို့တြိုးကားထမင်း
ဖွံ့ဖွဲ့တွင်ယက်နှီးကိုဘုရားစေကုန်၏။စစ်သူကြီးကျွန်တို့လ
ည်းနှီးသူတယောက်သင္းအိမ်သို့တက်လေသည်ကိုမှ
တိ၍ထိုက်ကြကုန်၏။သင္းမယားလည်းငါတို့သိုးသား
မက်နှင့်ထမင်းစားနေကြပါသည်။နှီးသူတို့သည်ဆိုသော်
ဖန်ယူကြပါဟု၍အဖွဲ့အရာခံကြပါသည်။စစ်သူကြီး
ကျွန်တို့သည်ရာဖွံ့ဖွဲ့မရကြပါသွေ့ကြလေ၏။သင္း
လည်းအရောင်အဆင်းနှင့်ပြည့်စုံသည်ကိုမြင်ချုံထိုး
နှင့်ဆောင်နှင့်လေ၏။မင်းသိုးလည်းထိုလုပ်နှင့်ကင်း
သောကြောင့်အနာအဖျားဖြစ်လေ၏။မင်းကြီးလည်းချစ်
သမီး၊ အဘယ်ကြောင့်အနာအဖျားဖြစ်သနည်းဟုမေး
၏။လုပ်နှင့်ကင်း၍အနာဖြစ်သည်ဟုအကြောင်းမျိုးကို
ပြန်ကြားလေ၏။ယင်းသို့တြိုးကားလုပ်ကိုရာစေဟု
မိန့်တော်မူ၏။သဘင်ကြီးစွာပြုခြင်းသင္းသူကြွယ်အ
မတ်စစ်သူကြီးတို့သည်သောင်ကိုကြိုးလာကြကုန်ဟု
စေတော်မူ၏။ထိုသူအပေါင်းတို့လည်းကြိုးလာကုန်၏။ထို့
လုပ်လည်းသင္းသိုးနှင့်အတူကြိုးလာကုန်၏။မင်းသိုး
လည်းလုပ်ကိုမြင်လေသော်၍သူသည်လင်ဖြစ်သည်
ဟုဆိုလေ၏။ထိုလုပ်မသေ့မယားကလည်းထိုခဏ္ဍာမြှုပ်
လေသော်လင်ဘကားဟုဆိုလေ၏။မြှုပ်ကို၍

သေခဲသောကြောင့်ဖောင့်ချုပ်မျွှောက်။ မသေမှန်ခဲ့သော
ငလင်ဖြစ်ကောင်းသည်ဟုဆိုက်။ မင်းသိုးကလည်းအောင်
အအာဏာကိုကြောက်ချုပ်သာဖြေးလေသည်ဟုဆိုက်။
သင္ဌေးသိုးလည်းစစ်သူကြေးကျွန်တို့သည်လုပ်ကိုခိုးသူ
ထင်ချုပ်သတ်ကြေးထိန့်မည်ဟုချုပ်မီဘဝညာနှင့်လွတ်
အောင်ပြုချုပ်ပါနှင့်ပေးစားသော်လင်မဖြစ်ကောင်း
လောဟုဆိုက်။ ထိုသို့အဖြင်းအခုန်ဖြစ်ကြလေချုပ်မင်းကြေး
ကလည်းပါမင်းတကားဟုအနှစ်မပြုဘဲကျောက်သူမွှေ့
စာရိမင်းသိုးထံမှာအဆုံးအဖြတ်ခံကြလေဟုမိန့်ဆို
ကျောင်သားကြလေသတည်။

သူမွှေ့စာရိမင်းသိုးလည်းအကြောင်းကျိုးကိုမေး
က်။ မသေခင်က မယားဖြစ်သောသူသည်လင်ကို
မြေကိုက်ချုပ်သေသာကြောင့်မဖုတ်ဘဲမျွှောပါဆို
သေသာကြောင့်မျွှောလေက်။ မျွှောချုပ်မသေသော်လင်မ
ဖြစ်ကောင်းလောဟုဆိုက်။ မင်းသမီးကလည်းဗြိုလုလင်
သည်ကျောက်တူရွေးဖြစ်ခဲ့ချုပ်သစ်သိုးသစ်ပွင့်တို့ကိုဖျက်
ဆီးသေသာကြောင့်ငြက်ခတ်သမားတို့ကိုခေါ်ခြားခတ်ကြ
လေစေက်။ ခတ်ချုပ်ရကျောင်းပါထံသို့ရှိလာက်။ ပါခင်ပွန်းဖြစ်
မှုပါ့အပစိစစ်ချုပ်ထိုလုလင်ထွက်ဖြေးလေဖြေးတကား။ သို့ဖြစ်
ချုပ်ပါလင်မဖြစ်ကောင်းလောဟုဆိုက်။ သင္ဌေးသိုးကလ
ည်းနိုးသူဟုမင်းကြေးကျွန်တို့မှတ်ချုပ်ထိုက်လာကြသော
လုလင်လည်းသေမည်ကိုကြောက်သောင့်တို့အိမ်ထို

တက်ဖြေးလာ၏။ ၅၌ သူ၏ဘုန်တော်အဖကမသေ
အောင်ပြု၍ အသက်ရှင်ရသောကြောင့်ဘုန်တော်နှင့်
ပေးစားဖြေးဖြစ်၍ ဘုန်တော်မလင်မဖြစ်ကောင်းလော
ဟုဆို၏။ ။

သူစွဲစိမင်းထိုးကလည်းမယားဟောင်းဖြစ်
သောသူသငွေးထိုးမှာလင်ကိုရေတွင်သြို့ဟုလေသ
ည်ဖြစ်၍ ရင်ပြန်သော်လည်းလင်မပြုသာ။ ။ မင်းသိုးမှာ
လည်းမင်းကစစ်သူဖြေးကိုစေ့လှတ်ပစ်းစေရာမီ
သျုံးမင်းသိုးမတားနှင်းချုပ်သွေ့ချုပ်သုံးဘွဲ့ယ်ရဲ့အ
ကြောင်းရှိသည်ဖြစ်၍ လင်ဖြစ်ကောင်းသည်ဟုမဆို
သာ။ ။ ယခုလက်ရှိသငွေးထိုးမိဘတို့ကသေသူအား
မသေရအောင်ပြုချေသောကြောင့်ရှင်ဖက်လက်ရှိသူရ
စေဟုဆုံးဖြတ်ပေါသတည်း။ ။

NOTES.

စား၍ အနေဖြင့်သည်နှင့် were already at dinner (J. § 115).
ထမင်းခွဲ rice (or food) prepared and placed at table. ထက်နှိုက်
to dip the hand into the dish. သားမက် lit. the longed-for son,
i. e. son-in-law (pronounced *thāmet*). ကင်း to be separated
from. သဘင် a festival, assembly. မသေမြန်နဲ့သော် if in truth
he had not died. အာဏာ P. authority. ငါမင်းကားဟုအနှစ်မ
ဖြဲ့သွေ့က် since I ought not to act imperiously, saying 'I am
the king.' ခတ်၍ရအွဲင် when they had caught him. ထို့
for ငါထို့ our: commonly used. မယားဟောင်း the old
(former) wife; ဟောင်း = F. *ancien*, when used for persons.

ရေတွင်သြို့လု to perform the funeral obsequies in water. သာ is often used as a qualifying aff. in judgments with the meaning of 'admissible.' မထားနိုင်၍ through being unable to prevent. ဆိုးဘွဲ့ပါအကြောင်း reasons of coming to an end, i.e. he would probably have died. ထက်ရှိ to have in hand, i.e. to possess. သေသူအား to the dead person, i.e. to one 'as good as dead:' for if the king's servants had caught him he would have been killed.

END OF SUDHAMMACARI.

PART III.

More Advanced Selections, for which the Dictionary must be used.

၁. မဟာပညာကျော်ဖြတ်ထံး။

1. The Judgment of Mahā Pinyā Kyāw.

[He was Minister of the King of Aracan about A. D. 1620.]

အင်္ဂလာဘာသာဖြင့်အာရုံတိုင်းဟုခေါ်ဆိုသော
ရကွဲရတိုင်း၊ ရခိုင်ဖြည်းကိုအစိုးရတော်မူသော
ဘရင်မင်းဖြတ်သည် တရုံးရေးအခါ။ မဟာဓနီဘ
ရားသို့ထွေတော်နှင့်ထွက်တော်မူသည် တွင်ဆင်ရင်
တော်မူသောပစ္စမြားလက်စွင်သည် ရေသိကျတ်ချို့။

NOTES.

အင်ထံ England. အာရုံ Aracan. ရကွဲရ Rakkhapūra,
the Pāli name of an Arakanese city, commonly called ရခိုင်
Rakhaing. မဟာဓနီ P. the name of a celebrated pagoda :
ဘရား is the word generally used for ‘a pagoda.’

လေသွင်ပါးတခုမျှလေသည်။ နောက်တလဆန္ဒရှိသွင်
 ထိပါးကိုတံငါတယောက်ရဖို့၍ ဝ်းကိုခွဲးလေသော်ထိ
 ပါးဝ်းနှီးလက်စွဲပြုကိုရပြန်၍ တင်လည်းကိုယ်နှင့်
 မထိက်မတန်သောပစ္စ်းဖြစ်၍ ကြောက်၍ သောကြောင့်
 လက်စွဲပြန့်တကွ ပါးကိုဆောင်ယူပြီး သွင်မင်ကြီးထံ
 ဆက်လာသည့်ကာလ ဗြိအကြောင်းကားအသိနည်းဟု
 အမတ်ကြီးမဟာပညာကျော်ကိုမေးတော်မူသွင်မဟာ
 ပညာကျော်က ထွောက်ဆိုသည်မှာ။ အရင်မင်းဖြတ်
 လက်စွဲပော်သည့်ရေသိကျလေသောအပါတိပါးသည်
 ဆပ်ယူသိမ်းထားပြီး သွင်ခွဲဘုန်းတော်ရှိန်ကြောင့်
 ဖိမ့်အသက်ကိုအသေခံသွောက်လက်စွဲပော်ကိုဖို့ရောက်
 ဆက်လာသည်။ အထိကားမှန်တိုင်း ထွောက်သွင်
 ညာက်နည်းသူတို့ဖြောင်းရာသောအကြောင်းရှိပါသည်။
 အရင်မင်းကြီးဘုန်းကြောက်သရေကြီးကျယ်ကြောင်းကို
 ပြည့်သူတို့သိထင်အောင်ပညာဖြင့်ထွန်းပစေမည်ထွော
 ကိုပြီး သွင်ထိပတ္တြာမြားကိုအမဲသားတွင်ထည့်၍ အတစ်
 အတစ်ဖိုးဖြတ်သွောက်ကြ၍ ထားလေ၏။ ကျိုးရှုစွန်
 ရဲတို့လည်းအများစိုင်းအုံချို့ယူကြောပစ္စ်မြားသွင်း
 ထားသောသားတစ်လည်း ပါသွား၍ ၁၀ရုက်ခန္ဓိရှိ

NOTES.

ပါးတရာ a fish. The affix ရ is very unusual for animals.
 မျှ to swallow. ရှိန် power. ဖြောင်း to deny, cavil at, resent.
 ကြောက်သရေ reputation. စိုင်းအုံ to flock round.

NOTES.

သားကောင် animal's body. ကုလား a foreigner. အသပြာ a coin, probably means a rupee. ပန်းတိပိုး a worker in silver and gold (pron. *padein*). Make a note of other artificers under this head. ထိရင်းအမှု a case he already knew about. ဆိုင်းငွေ့ ထင့် to delay, postpone. ရေဆိပ် a landing- or bathing-place.

ရားသူကြီးကျန်တယောက်လည်းဖြေကိုသားစားထိခို့
 ထိတွင်းတွင်တူးရာရာထိပဲအ္မားကျောက်ကိုတွေ
 ဆျင်ထိပါရှုက်ချိမထားခံ့သောကြောင့်သခင်တရားသူ
 ကြီးသို့ပေးသေ၏။တရားသူကြီးမြင်ဆျင်ပြည့်ရင်မင်း
 လက်ခွုပ်ဖြစ်သည်။မဟာပညာကျော်အမတ်ကြီးအား
 အခွင့်ပြုချိသူ၏ပညာဖြင့်ထင်ရှားအောင်စီရင်မည့်
 လက်ခွုပ်ဖြစ်သည်။အထက်အမွှေ့မွှေ့တွင်ငါတို့စီရင်သည်
 ဓမ္မသတ်ကိုလည်းထိအမတ်ကြီးပယ်သည်။ငါတို့အြောက်
 အကိုလည်းဖျက်သည်။ယခုရသည့်လက်ခွုပ်ကိုမပေး
 ပဲရက်ထားရသွင်ပညာကျော်အရေးပျက်စိန့်မည်ဟု
 အကြိုပြုချိရှုက်ထားလေ၏။တရားသူကြီးအခြားသို့
 သွားခိုက်ထိလက်ခွုပ်ကိုမယားထဲပဲယူကြည့်လေ
 သည်နှင့်အပါးတွင်ထားချိအိပ်ပျော်လေဆွင်ကျိုးတရု
 ချိယဉ်သွားချိမိမိနေသောအသိုက်တွင်ထားလေ၏။
 တရားသူကြီးလည်းပျောက်ကြောင်းကိုထိဆွင်မယား
 အားတောက်တီးမြည့်တွန်ချိအကြိုပျက်လေပြီဟုစိတ်
 ခြုံလုံးသောနှိုင်လေ၏။ကျိုးသိုက်တွင်ပဲအ္မားလက်ခွုပ်
 ကိုကျောင်းတပည့်သူငယ်တယောက်ရှုချာရဟန်း

NOTES.

တူး to dig. ကြော P. reputation. တောက်တီး to scold. မြည့်
 တွန် to find fault. ကျိုးသိုက် a crow's nest. ကျောင်းတပည့်သူငယ်
 a school-boy. ဆရာရဟန်းထောက်ကြီး his teacher the abbot.

တော်ကြီးအားပေးလေ၏။ဆရာရဟန်းတော်ကြီးလည်း
မြတ်လောရတနာဖြစ်သည်။ငါတို့နှင့်ထိက်တန်သည်မ
ဟုတ်ပေါ်ဖြည့်ရင်မင်းအားပေးလေ၏။မင်းကြီးလည်း
အမတ်မဟာပညာကျော်ကိုခေါ်ခြားပြောသည့်တွင်အမတ်
ကြီးလည်းထိုလက်စုပ်စဉ်အရဟန်းသည်အဘယ်မှာ
ရသနည်းဟုရဟန်းကိုမေးသည့်ကာလ။တပည့်သူငယ်
ပေးချိရသည့်ဟုပြောလေ၏။သူငယ်ကိုမေးမြန်းရှုကျော
င်း၏အနီးသစ်ပင်ထက်တွင်ကျိုးသို့ကိုနှိမ်ရသည်ဟု
ပြောလေသွင်ကျိုးသို့ကိုပြောချိသိရသည့်နှင့်အမတ်
ကြီးမဟာပညာကျော်ကအကြံ့ပြုမြန်းသည်မှာ။ထိုပုဂ္ဂ
မြေားကျောက်ကိုမထင်ရှားသောသူဆင်းရဲထက်မှာကု
လားဝတ်ယူချိခြေပန်းတိမ်းသည်မှာအပ်သည်။ခြေပန်း
တိမ်းသည်လက်မှုပျောက်ပြန်သည့်နောက်ကျိုးသို့ကို
တွင်သူငယ်ရချိဆရာရဟန်းတော်ကြီးလက်သို့ရောက်
သည်မှာခြေပန်းတိမ်းသည်လက်ကပင်ကျိုးယူသည်မ
ဟုတ်။ခြေပန်းတိမ်းသည်လက်ကသူ့ခို့တို့ခို့ယူပျောက်
သွားသည်။သူ့ခို့တို့လက်ကြီးကျိုးသို့ကိုထဲသို့အသို့
သောနည်းနှင့်ရောက်သည်အကြောင်းအရာများကိုစစ်
ဆေးမေးမြန်းရန်ဖြွဲ့ငွောင်းကျွန်းလေသေးသည်ဟုဆင်ခြင်

NOTE.

စစ်ဆေးမေးမြန်းရန်ဖြွဲ့ငွောင်းကျွန်းလေသေးသည် it still remains
to be investigated.

ဖြီးယျင်ဖိုဝ္ဗမြားကျောက်ရတနာနှင့်အလုံးသဏ္ဌာန်
တူသည့်ချက်ကျောက်တဲ့ ကိုရာ၏ကျောင်းသားသူ
ငယ်ဖြဲ့သည်၏၏သို့ကို ၌ ကျိုးကို ညည်းအခါပ်းယူ
စေ၍ထိကျိုးနှုတ်သိုးတွင်ကျောက်ကိုနှိမ်ယူသောအဟန်
ဖြင့်ကြိုးနှင့်ချဉ်တွဲဖြီးယျင်ကျိုးကိုဖွှုတ်ထိက်၏။မပ်းစေ
လုပ်တို့ကိုလည်းမှာသား၏ကျိုးပုံရာအရပ်သို့အမှတ်ဖွဲ့
ထိက်ရ၏။ကျိုးလည်းဒီမိကျက်စားမြေ၊ တရားသူကြိုးအိမ်
နှီးနားလေသည်။ တရားသူကြိုးနှင့်ရှင်မယားတို့မြင်ယျင်
ယမန်ကပျောက်သောလက်စွဲပုံကိုနှိမ်သွားသောကျိုး
ကား၏ကျိုးပင်ဖြစ်သည်။ ကျောက်နှင့်တစွဲယချို့ယျက်
လာသည်။ ပါးဆီးကြော်ခုတ်ခုတ်ကျက်ကျက်ဟစ်
အောင်သည်ကိုမင်းစေလျင်တို့လည်းမနီးမဝေးကစောင့်
သျက်ဖြစ်၍ထိအသံကိုကြားလေယျင်အမတ်ကြိုးမဟာ
ပညာကျော်အားထောက်ကြားရာ။ မဟာပညာကျော်က
တရားသူကြိုးကိုခေါ်၍ကျိုးနှိမ်ယူလာသောလက်စွဲကို
အစ်ကိုတို့ဘယ်မှာရသနည်းဟုမေးရာ။ ထုတ်သူ့ပါး

NOTES.

အလုံးသဏ္ဌာန်တူသည့်ချက် exactly the same size ; သဏ္ဌာန် (pronounced *thadān*) P. form ; အချက် gives the idea of exactness. အမှတ်ဖွဲ့ unobservedly. ကျက်စားမြေ usual feeding-place. ရှင် his (J. § 126, 8). အုတ်အုတ်ကျက်ကျက် noisily. မင်းစေလျင် a servant employed by the king, page. အစ်ကိုတို့ elder brother; a polite mode of address ; the pl. aff. ထို့ includes the wife.

ပေး၍ရပါသည်ဟုဖြေသည်တွင်ထိပေးသောသူ့ပေါ်
လိုကော်မေးမြန်းလျှင်ကျန်တော်ဖွဲ့က်သားစားထိသ
ဖြင့်ဖွဲ့က်တွင်းကိုတူးရာရပါသည်ဟုဖျောက်လေ၏။
အမတ်ကြီးလည်းတူးသည်ဆိုသောဖွဲ့က်တွင်းကိုပြ
စေချိသိလေလျှင်မင်းစေလျှင်တို့အားအကြောင်းကိုပြန်
ထိက်ချိဖွဲ့က်တွင်းအနီးအမှတ်ဖူ့စေခဲ့နေစေသည်ကာ
လွှေပန်းတိုင်းသည်အိမ်၌ထိလက်စွဲပြန်ထိခို့သူသည်။
သူခို့တို့လည်းမိမိတို့ရော်းမြှုပေးဆိုရော်းမည်သာ
ကြပြန်ဖြီးလျှင်ယမန်ကဖွဲ့က်နှီးယူပျောက်ဆုံးသည့်
လက်စွဲပြန်ထို့ပြုဖြေသာဖြင့်စိတ်မကျေဖြေသောကြောင့်
သည်တွင်းအနီး၌၌လိုလက်စွဲပျောက်ဆုံးရုလေသည်
ဟုမည်တစ်းတောာက်တိုးကြသည်တွင်မင်းစေလျှင်တို့
ကထိသူတို့ကိုအမတ်ကြီးထံ့ခေါ်ငါ့အပ်ချို့ပြုလက်စွဲ
ထိအမောင်တို့ဘယ်အရပ်မှာရသနှုံးဟုစစ်မေးသည်။
ချွေပန်းတိုင်းသည်အိမ်ကိုးယူရနဲ့သည်လက်စွဲပြန်ပေ
သည်ခို့ယူချိဖွဲ့က်တွင်းအနီးတွင်ချထားဖြီးလျှင်ရော်း
နေသည်အတွင်းပျောက်ဆုံးရှိရာယခုမှုတွေဖြင့်ရပါသည်
ဟုထွက်ဆို၏။အစစ်ခံအရပ်ရပ်များနှင့်အမှုသည်အစုံ
အညီခေါ်ဖြီးလျှင်မင်းဖြီးရွှေထို့သွင်းချိဖတ်လျောက်

NOTES.

တူးသည်ဆိုသောတွင်းကို the hole in which you say you dug. မိတ်ကျေ to be appeased, satisfied. နှစ်မြော to regret. ဖြည့်တစ် to lament. အစုံအညီ all together.

မြို့မှတ်နိုးသံတော်၌ဦးတင်သည့်မှာ။ ခွဲလက်တော်က
ကျတ်ချုပ်သူသွေ့မြောက်မဆုံးသောကြောင့်ဝါးသိမ်း
ထားရှာထိုဝါးကိုတံ့ဝါရျှုံးဆက်သည့်အကြောင်းမှာ။
မြောက်မဆုံး၊ ရောလက်မဆုံး၊ မြောခိုင်၊ ရောခိုင်ဟုဆိုရန်
ရှိပါသည်။ ဘုန်းသမ္မာ၊ ပညာသမ္မာမိရှင်တို့လွှာကိုမိုး
တွင်ပြစ်လည်းမချစ်ရာ။ ရောတွင်ပြစ်လည်းမနစ်ရာ။ တိရိ
စ္စာန်သွေ့ဝါအများတို့လက်သို့အတန်တန်ရောက်သည်
မှာမပျောက်မဆုံးရသည်အထိမှာလူလည်းကြည်ညို။ နတ်
လည်းထိုဟူသောစကားကဲ သို့မကျွဲမချတ်နတ်တို့အား
ပြုံးဆက်ကြရသည်ဟုယူရန်ရှိပါသည်။ ။ ၂၅၁၂မြေား
လက်စွဲတော်ပျောက်မှာတွင်အကျိုးအပြစ်ကိုဖျောက်
ဆိုရမည့်မှာ။ ရဟန်းတော်ကားရတနာကျောက်ကောင်း
ကိုရသော်လည်းဝါတို့ရဟန်းနှင့်မဆက်ဆံအပ်သောပွဲ
ည်းဟုနှစ်မြို့ရုံမက်ခြင်းမရှိဘဲအမိုးရထံနှို့အပ်လာသည်

NOTES.

သံတော်၌ဦးတင် to address a person of very high authority.
ခွဲလက်တော် the royal hand; ခွဲ gold is used as an honorific term. ဘုန်းသမ္မာ glory, from ဘုန်း (pronounced *p'on*) glory, and သမ္မာဝန် P. fame, honour. ချစ် to be burnt (like food). လူသည်းကြည်ညို။ နတ်လည်းလို beloved of men and gods. စကား here means 'proverb.' မကျွဲ P. မချတ် B. verily, certainly. ယူရန်ရှိပါသည် it is to be taken (considered). ဆက်ဆံ to belong to. နှစ်မြို့ရုံမက် to have a longing for. ဆရိုးရ a ruler, person in authority.

မှာ။မြတ်စွာဘုရားပညာတိန္ဒေဆိုတော်မူသော ဝန်ညျိုး
သိကွာဘုဒ်တော်နှင့်ညီစွာဘုဒ်ဆောင်သည် သူမြတ်
ဖြစ်ခဲ့သူရဟန်းတော်ကြီးအားပစ္စည်းငပါးကိုမဖြတ်
ဆောက်ပင့်လျှတန်တော်မူသင့်ပါသည်။ ၂တငါနှင့်
ငြက်ခတ်သမားတို့မှာကိုယ်နှင့်မထိက်တန်သောအရာ
ကိုသိတတ်သည်ဖြစ်ခဲ့သူမင်းဘဏ္ဍာဘုံထိန်းစေအပ်သော
ဘုန်ကောင်းလကွာဏာဝင်ပါသည်။ ၂တရားသူကြီး
တို့မှာဘဏ္ဍာဘဏ်တော်ဖြစ်သည်ကိုသိသျက်နှင့်ကျေးဇူးသ
ဗ္ဗာတော်ကိုမစောင့်။ထိမချွန်သူဖြစ်ခဲ့ချို့ကွာန်ယူတိနှင့်တူ
ပါသည်။ ၃ခွဲပန်းတိမ်းသည်မှာစွန်နှင့်တူပါသည်။ ၂
ကုလားမှာငါးနှင့်တူပါသည်။ ၂သူရိုးမှာဘုန်နှင့်တူ
သည်ဖြစ်ခဲ့သူရိုးနှင့်တရားသူကြီးတို့မှာမင်းပြစ်မင်း
ဒီကိုမဂ်င်း။ရာဇ်ဝတ်ခံစေဟုပညာ၏အရွင်းဖြင့်စီ
ရင်ရာ။နွောကာလစည်သျက်တိမ်တောင်တိမ်ခဲးတက်

NOTES.

ပညာတိ from P. ပညာပေတိ to proclaim; used either as a noun or verb. ဝန်ညျိုးသိကွာဘုဒ် for P. ဝညာဏံသိကွာပဒ the rules regulating the lives of Buddhist monks. ပစ္စည်းငပါး the four requisites of a monk, viz. clothing, food, bedding, and medicine. ဆောက်ပင့် to support. လျှတန် to give offerings to monks. ထိမချွန်သူ a (dishonest) concealer. မင်းပြစ်မင်းဒါက် royal punishment: ဒါက် from P. ဒါလိုး punishments. နွောကာလစည် though it was the hot weather. ထိမတောင်တိမ်း masses and mountains of cloud.

ထတ်ချိသူပန်းသူပန္နုဖိတ္ထနှင့်တက္ကဖြင်းထန်စွာထောင်
အုန်းချိန်းမဲဖြီးသူပန္နုပိုလ်းကြီးသည်းစွာရွှာလေသည်။
ထိုအပါ။ဘုရင်မင်းမြတ်မှစ၍ထိုင်းသူပြည်သားရှင်လူ
အပေါင်းတို့သည် မဟာပညာကျော်အမတ်ကြီးကိုအ
လွန်တရာနှစ်သက်အားရရှိုးမွှေ့ဗြိုလေသည်။ ။

2. The Story of the Brahmans who entrusted a Sum of Money to a Gardener.

[From *Manu-gyè*.]

ရွှေသာအပါ။ပါရာဏာတိပြု၍သို့ပုလ္လားချုံးပို့လေသား
တို့သည်ဖုန်းတောင်းယာစကာပြုအံ့ဟုအရုပ်တပါး
ကလာလပ်ချိပါရာဏာတိမင်းကြီး၏ဥယာဉ်ပေါင့်အိမ်
၌ထဲလေ၏။ဖုန်းတောင်းယာစကာပြုငွေချောက်ရာ
ရလေသတည်း။ထငောက်တရားမရသေးသော
ကြောင့်အထုပ်ပြုချို့ဥယာဉ်ထွင်ငွေချောက်ရာ
လိုန်းထားချိ ၏ပါတို့ချုံးပို့လေသာက်ဥစ္စာလိုပါချုံးပို့လေသာ

NOTES.

တွောပန်း sheet lightning, တွောန္နုဖိတ္ထ lightning. ထောင်
အုန်း words expressive of the *sharp crack* of the lightning
followed *boom* of the thunder. ချိန်းမဲ to threaten. သည်း to be violent.
မိုလ်းကြီး—သည်းစွာ—ရွှာသည်း observe that the
adverb is placed between the qualified noun and the verb.

ပါရာဏာ Benares. ဖုန်းတောင်း to beg: ယာစကာ P. a
beggar. ထငောက်တရား one hundred a-piece. အထုပ် a
bundle, parcel.

ကိရိညိမေးပါ။ ချွှစ်ယောက်မည်ဘမပေးနှင့်ဟုဆို
၍အပ်နှုံး၏။ "ဥယာဉ်သည်လင်မယားထည်း
ကောင်းစွာဝန်ဆံပေါ်ပူဇားချွှစ်ယောက်သွား
လေကုန်၏။ ပူဇားပေါ်တယောက်မူကားခရာသင်းမေ့
ကျွန်ဖြော်ထားခဲ့၏။ တခေါ်မကသောအရပ်သို့ရောက်မှ
ခရာသင်းမေ့ရခဲ့သည်။ ဤတွင်ရပ်ပါထင့်ဟုဆိုခြားပြန်လေ
၏။ ထိုသို့ပြန်လတ်သော်ဥယာဉ်သည်တို့သည်းပူဇား
ပေါ်ကိုမေးလင့်၏။ ပူဇားပေါ်ကအချင်းဥယာဉ်သည်၊
ငါခင်ဖွန်းပူဇားတို့ဆိုသည်ကားငါတို့ပြန်ရသည်မူလည်း
ရှိသည်။ မပြန်ရသည်မူလည်းရှိသည်။ ငါတို့ဥွားပြန်ယူချွှေ့
ဟုဆိုသောကြောင့်ယူထာရသည်။ အယျင်ပေးထိုက်ဟု
တောင်းလေ၏။ ဥယာဉ်သည်လည်းပူဇားချွှောက်
ယောက်တို့ရပ်လင့်သည်တို့ဖြစ်၏။ ရပ်လင့်သောပူဇား
တို့သည်းခရာသင်းကိုမေ့သည်တို့ထင်နှီး၍ ပူဇားပေါ်
ယျင်စေဟုလက်ရပ်၏။ ပူဇားပေါ်လည်းအချင်းဥ
ယာဉ်သည်။ ငါခင်ဖွန်းတို့ယျင်ယျင်လာခဲ့ဟု၍လက်ရပ်

NOTES.

သည်ကိုမဖြင့်ပါလော။ သျော်သျော်ပေးထိုက်ဟုဆိုသော်
ဥယာဉ်သည်သင်မယားတို့သည်း၊ ပုံးတို့သက်
ရပ်သည်ကိုဖြင့်ချွှေအဟုပ်အမှန်ထင်ချွှံသောဥစ္စာထုပ်
ကိုအသျော်ပေးထိုက်ချေ၏။ ပုံးတို့သောဥစ္စာထုပ်ကိုယူချွှေ
သွား၏။ ပုံးတို့သောဥစ္စာထုပ်တော်းတို့သောဥစ္စာထုပ်ကိုယူချွှေ
လပ်သည်ကိုဖြင့်သျော်သွားနှင့်သော်၏။ ပုံးတို့သောဥစ္စာထုပ်
သျော်သျော်ပေးထိုက်ဟန်ပြုခြင်းလွှဲးချွှေတခြားသို့သွားလေ
၏။ ပုံးတို့သောဥစ္စာထုပ်တော်းတို့သောဥစ္စာထုပ်လပ်သည်ကိုဖြင့်သွားနှင့်
ပြန်ခွေးကုန်၏။ အချင်းဥယာဉ်သည်တို့၊ ပုံးတို့သောဥစ္စာထုပ်
တယောက်မလာတကားဟုမေး၏။ ဥယာဉ်သည်လည်း
အရင်တို့ကသျော်သျော်ပေးထိုက်ဟုတောင်းလာသည်။
ထိုပုံးတို့သောဥစ္စာထုပ်တောင်းစည်လည်းရင်ပုံးတို့သျော်စေ
ဟုလက်ရပ်သောကြောင့်ဟုပ်မှတ်နှုန်းချွှေအကျွန်တို့လည်း
ပုံးတို့သောဥစ္စာထုပ်တို့ကိုပေါ်ပောည့်။ ပုံးတို့သောဥစ္စာထုပ်တို့
သွားနှင့်ပြုဟုဆိုသွားခဲ့ပြီဟုဆို၏။ ထိုစကားကိုကြားသျော်
ပုံးတို့ကလိုတို့ယူချေဟုမထော်ပေးခဲ့၍ ပျော်ခရာသင်းမွေးရပ်
သည်ဟုယူမည်ပြန်လေသည်။ ငါတို့ချွှေ့စွာလောက်ခံ့ညီ
မှပေးဆိုသည်မဟုပ်လော်။ ထိုသို့ဆိုသွာ်သောဥစ္စာထုပ်သည်
ငါတို့သောဥစ္စာထုပ်တယောက်တို့တောင်းဖွံ့ဖြိုး

NOTES.

င့် to wait. ဟန်ပြု to pretend, make a feint.

ရာပေးထိုက်ကောင်းအံ့လဲသူ၏ချိန်တရားဆင်
အံ့ဟုဟဲရာကာသမင်းဖြီးထံသို့သွားကြလေ၏။ ပါရု
ကသိမင်းဖြီးလည်းဥယာဉ်သည်နှင့်ပုဂ္ဂိုးတို့လာ
ကြသည်တို့မြင်လျှင်အဘယ်ဆိုဘယ်နှစ်သနည်းဟုမေး
တော်မူကာလ။ ပုဂ္ဂိုးတို့လည်းမဟာရာဇာမင်းဖြီး၊
အကျွန်ုပ်တို့ပုဂ္ဂိုးသူ၏လျှင်အရုပ်တပါးက
လာချွဲဥယာဉ်သည်အိမ်တွင်တဲးနေစည်တွင် ဖုန်း
တောင်းယာစကာပြုချွဲ့ငွေ ၆၀၀ရွေ့သတည်း။ တ
ယောက်တရာ့မရွေ့သောကြောင့်ဥယာဉ်သည်တွင်
ငွေ၆၀၀ကိုအပ်နှံချွဲ့ပါတို့၏သွေ့လျှင်ယောက်မည်ဟော၏။
ငွေကိုမပေးနှင့်ဟူသွေ့ကိုကျန်တော်တို့၏သွေ့လျှင်ယောက်မ
ညီဘဲပုဂ္ဂိုးပေါ်တယောက်တည်းတောင်းထွေ့ရှုံးရှုံး
ပေးထိုက်သည်။ ပေးရာသလောဟုနားတော်လျောက်၏။
ဥယာဉ်သည်လင်မယားလည်းအရှင်မင်းဖြီး၊ တို့၏သွေ့
ယောက်ညီမှပေးဟူ၍နှံပေသည်တည်း။ နှံခဲ့လျှင်ပုဂ္ဂိုး
တို့သွားချွဲ့တခေါ်မကသောအရုပ်တွင်ရုပ်ချွဲ့နေလုံး
သည်။ ပုဂ္ဂိုးပေါ်တယောက်မူကားပါတို့ပြန်ရသည်မူး
လည်းရှိအံ့မပြန်ရသည်မူးလည်းရှိအံ့ပါတို့ဥစ္စာပါမိပါ
စေပြန်ယူချွဲ့ဟုစေထိုက်ချွဲ့ပုဂ္ဂိုးပေါ်ယူပြန်လာသည်။

NOTES.

မဟာရာဇာ P. great king. နွေ့ to be complete. တောင်းယဉ်
to demand deceitfully. ပါမိပါဝေ let us take away with us.

ရင်ပုံးတို့လည်းပုံးပုံးကယ်ကိုလျှင်လျှင်ယူနဲ့လက်
ရပ်သည်ကိုမြင်သောကြောင့်ပုံးပုံးကယ်ကိုအကျွန်ပေး
ထိုက်ပေသည်ဟနားတော်ဒေသာကို။ ။ထိုဒေသာက်
ချက်နှစ်ရပ်ကိုကြားလျှင်မိရာကျောစီမင်းကြီးကျော်ထို့
ဖို့နဲ့တော်မူ၏။ပုံးပုံးတို့ပုံးပုံးလျှင်သည်နှေ့သော
အခါဝါတို့ကျွန်ရယောက်ညီမှပေး။မညီဘဲကိုမပေး
နှင့်ဆိုလျှင်မင်းတို့တို့ပုံးပုံးကယ်တယောက်တည်း
တောင်းဖွံ့ဖြိုးရာ့ယာဉ်သည်ပေးချေသည်မသင့်။ပုံးပုံး
ချောက်ယောက်ရပ်လင့်သောနေရာဆိုတို့က်ပေး
ကောင်းလေ၏။ရင်ပုံးပုံးတို့ပုံးပုံးဆပ်ပေးစေဘူး
မိရာကျောစီမင်းကြီးမိန့်တော်မူ၏။ ။ဥယာဉ်သည်
လင်မယားဘို့လည်းပုံးပုံးတို့ပုံးပုံးကိုမပေးရတတ်သော
ကြောင့်ပုံးပုံးချောက်ယောက်တို့ကျွန်ဖြစ်လေကုန်၏။
ပုံးပုံးချောက်ယောက်တို့အမှုကိုအဖွဲ့အဖွဲ့အဖွဲ့အဖွဲ့
ကြီးခံရကုန်၏။ ။နေ့ရည်ရက်များရှိယတ်သော်ဥယာဉ်
သည်မသည်သမီးပေါ်မြင်လတ်ဆွဲနှစ်နှစ်ရှိယတ်
သော်သမီးပေါ်သည့်ကသူတာဘို့ကျွန်ဖြစ်သည်ကား
အရှင်တိုးတည်းသာအလုပ်ကြီးခံရသည်။ငါမိဘတို့

NOTES.

လိုက်ပေးကောင်းလေ၏ ought to have gone with him and given. အဖွဲ့အဖွဲ့ in turn. သမီးပေါ်မြင် to see a little daughter, i.e. a daughter was born. တကာ all.

NOTES.

ယခင်နှစ်ဦးဆိုချက် the above statements of the two parties. ဆန္ဒင်းတိမ် to smear with turmeric (paste), spelt နံန္တား by Judson. ဉာဏ် fine in texture. အဝား is often used as a companion to အဝတ် clothes. တရားဆင် to state a law case. ဂါထာ P. a stanza. ခွောက် = ပြောက် six.

အားမရှိသောသူ၏အားကါးမင်းလျှင်တည်း။
 သူငယ်တို့၏အားကားငိုက္ခုးခြင်းတည်း။
 ငြက်တို့၏အားကားကောင်းကင်လျှင်တည်း။
 ငါးတို့၏အားကားရေလျှင်ပင်တည်း။

ထိကြောင့်ရကားအရှင်မင်းကြီး၊ ငါတို့ကျွန်ကား
 အားနည်းသောကြောင့်အရှင်မင်းကြီးအားဖြူပါအံ့။
 အသပြာ၆၀၀ကိုချေးတော်မူပါ မှုအကျွန်ုပ်ဆင်ပါရအံ့။
 တရားဆင်၍အောင်မြင်ပြီးလျှင်ချောက်ရာသောအသ
 ပြာကိုထိပ်းတော်မူပါလေ့ဟုနားတော်လျှောက်၏။။
 မင်းကြီးသည်းသိမ်းမပေါ်စကားကိုနှစ်သက်၍ချောက်
 ရာသောအသပြာကိုချေး၍ဖိန်းမပေါ်လက်တွင်ထား
 စေပြီးမှုပါရာဏာတိမင်းကြီးကသံတော်ခေါ်ရဲလေသော
 ပုဂ္ဂိုးသောက်လောက်တို့သည်လာလတ်၍ဗျာယာည်
 သည်တို့၏သင်းထောက်ပုဂ္ဂိုးသောက်လောက်သား
 တို့ကိုမြင်လျှင်မင်းကြီးရှေ့တော်ထိုဝင်၍၍ပုံပုံဆင်တုပ်
 လက်အုပ်ချုပ်နားတော်လျှောက်၏။

NOTES.

အားဖြူပါအံ့ we will depend on : get our strength from.
 ချေး to lend. အောင်မြင် to conquer, win. သံတော်ခေါ် to
 summon. ပုံဆင်တုပ် to sit with the legs doubled under
 one. ထက်အုပ်ချုပ် to raise the hands placed together (as
 in prayer).

ပညာအရာလောက်ငံစွာသောမြှာက်တော်ရှင်
ရင်းအလောင်းမင်း၊ ပုဂ္ဂိုးတို့ ဥစ္စာနံသောအခါဝါတို့ ချုံ
ရှိလောက်ညီမှသာ၏ ဥစ္စာကိုပေး။ ငါတို့ ချုံရှိလောက်
မည်သော်မပေးနှင့် ဆိုသည်ဖြစ်သောကြောင့် ယချော်
လောက်ကိုအကျွွန်းပို့မပေးသာ။ ချုံရှိလောက် ညီ
မှရင်ပုဂ္ဂိုးတို့ ဥစ္စာကိုအကျွွန်းပို့ပေးပါတော့ အံ့ဩ
နားတော်သွောက်၏။ ၂ ပါရာဏသီမင်း၊ ကြီးလည်း ထို
စကားကိုကြား သော် ဥယံးညီညွှန်သို့ သမီးဆိုသည် အ
တိုင်းဟုပါဖော်။ ပုဂ္ဂိုးတို့ နံသောအခါဝါတို့ ချုံရှိ
လောက် ညီမှပေး။ ငါတို့ ချုံရှိလောက် မည်ဘဲ ကိုမပေး
နှင့် ကိုရင်းရှိသည်ဖြစ်သောကြောင့် ချုံရှိလောက် စော့မှ
ပေးလေ့ဟု ပါရာဏသီမင်း၊ ကြီးမိန့်တော်မူ၏။ ပုဂ္ဂိုး
တို့ လည်း ချုံရှိလောက် စော့အောင် မတတို့ ငြင်သော
ကြောင့် ဥစ္စာမရတရားရုံး ချေဖြေသတည်း။ ဥယာဉ်သည်
လင်မယား လည်း သမီးကယ်ကျေးဇူးကြောင့် ပုဂ္ဂိုး
တို့ ကျွန်းအဖြစ် မှလွတ်လေသတည်း။ ၃ ထိုကြောင့် ရ
ကား ဘဏ္ဍာကာရိက ဖြစ်သော အိမ်ရှင် တို့ သည်နံသော
လူတို့အစုံအညီယူလာ မှသာပေးသင့်သတည်း။

NOTES.

ပညာအရာလောက်ငံ sufficient in wisdom, i.e. wise. မြှာက်
တော် Royal Highness, Majesty. အလောင်း embryo: used
to imply that he may hereafter be a Buddha or universal
monarch. ဘဏ္ဍာကာရိက P. a person who is a bailee.

3. The Case of Wife-stealing.

[From *Mahosadhā Jātaka*.]

ဂေါတကာလအမည်ရှိသောယောကျေားတယောက်
သည်ဖိမိနေသော ရွှေ့မ၏မနီးမဝေးဖြစ်သောရွှေ့တုချို့
လပ်လုပ်သမီးဒီပါယာလအမည်ရှိသောဖိန်းမကိုရည်း
ငံပိတ်ရှိသည်ဖြစ်၍ထိခိုပါယာလသတ္တိသမီး၏ဖိဘာ
အိမ်၍သိုးအထိုက်အမူလုပ်ကျွန်းချွေးနှင့်ပတ်လုံးခံဖြီး
မှုဒီပါယာလနှင့်မိဘတ္ထိပေးထိမ်းဖြားသတည်း။ထိုဂေါ
တကာလသည်ဖိမိယောကွဲမအိမ်၍နေဖြီး၍တနေ့သည်
ယောကွဲမအိမ်တွင်မနေချင်သောစိတ်ရှိသဖြင့်ဖိမိမ
ယားဒီပါယာလကိုအသာယ်၊ ငါသည်သင်မိဘအိမ်၍နေ
သဖြင့်လိုပါဘအိမ်သို့မရောက်သည့်ကြောဖြီး၍ငါမိဘအိမ်၍
သွား၍နေကြကုန်အံ့။မိဘတ္ထိအားကံတော့ရန်လက်
ဆောင်ပွေ့ဗာ၊ ခရီးရိုက္ခာစာ၊ ခေါ်သွေ့ယ်ဘာအည်တ္ထိကို
ဖြင်ဆင်လေ့။ယခုသွားကုန်အံ့ဟုဆို၏။ဒီပါယာလ
သည်မသွားမဖြောင်းရမည်အကြောင်းကောင်းမွန်သာ

NOTES.

The name കേരളാല is explained as meaning in P. black-dwarf. ശിഖാല P. 'tall-palm.' രഹ്യഃം to be in love with. അകയ് Lady, Madam, Miss. ത്വദൈ to beg pardon. ഒഴ്വാ P. a present. ദിഞ്വാ provisions. ക്ഷാത്രപ്രിയ P. ക്ഷാത്രഫിം food. പ്രിം = പും to prepare.

ယာစွာသောစကားဖြင့်သုံးအြိမ်တိုင်အောင်မြှင်တား
သော်လည်းမနေထို့။ယခုပင်သွားမည်။မြင်သာမြင်ဟု
ဆို၍လက်ဆောင်ပဏ္ဍာနှင့်တကွောရှိုးပါဘောဇူးခဲ့
ဘွယ်မြင်၍ဖြီးသော်ဂေါတကာလသည်လက်ဆောင်
ပဏ္ဍာသရှိုးရှိကွာစာနှင့်တကွောမြှင့်မယားဒီယာလကို
ခေါ်၍မိဘအိမ်သို့သွားလေသော်ခရှိုးအကြား၌တိုင်
သောရေအသျည်ရှိသောမြှင်ထောက်နားသို့ရောက်လေ၏။
ထိုသူလင်မယားနှစ်ယောက်လုံးပင်ဖျော်ကျေးတော့
ရွှေ့လယ်လုပ်သားလယ်လုပ်သိုးဖြော်၍ရေတို့အလွန်
ကြောက်တတ်ကြကုန်သဖြင့်မြှင့်ကိုမကူးဝံ့ဘကမ်းနား
၌သို့သာက်ကိုဖွံ့ဖြိုးလျက်နေလတ်ကုန်၏။ထိုအခါနီ
ဟပိဋ္ဌအမည်ရှိသောသူဆင်းရဲ့တယောက်သည်ခရှိုးထွေ
ည်လည်သွားလာလေသော်ထိုသူလင်မယားနှစ်ယော်
နှင့်အကြိုံသင့်ထွေကြော်လေ၏။ ၂ထိုအခါဂေါတကာ
လသို့ဒီယာပိဋ္ဌကိုမြှင့်လေသော်အဆွဲ၊ ၃၏မြှင်သည်ရေး
နက်သလော့။တိုင်သလောဟုမေး၏။ဒီယာပိဋ္ဌသည်ရေး
ကိုထိုသူလင်မယားနှစ်ယောက်ကြောက်တတ်မှန်းထိ
ဖျော်အဆွဲ၊ ၃၏မြှင်ကားအလွန်ရော်ကိုသည်။ ၄း၊ ၅း၊

NOTES.

မြင်သာမြင် prepare what you ought to prepare. အသျည်
smoothness, pleasant appearance. ကျေးတော့ရွှေ့—သား—သမီး
country bumpkin. ဒီယာပိဋ္ဌ P. long-back. အကြိုံသင့် at a
suitable moment. မှန်း (J. § 125, 5). ထို့ a turtle.

မကန်း၊ မိကျောင်း၊ လင်း၊ ပိုင်တို့သည် များ၊ စွာတို့ ကုန်သည်
ဟုဆို၏။ ထိုစကား ကိုကြေား သွေ့ပြုခြင်း ရေးတကာလသည်အ
စွေ့၊ ဦးမြှုပ်သည်သင်ဆိုတိုင်း၊ မိကျောင်း၊ လင်း၊ ပိုင်ရဲး
သည်မှန်သော်သင်ကား၊ အဘယ်ဘူးကူး လိမ့်မည်နည်းဟု
မေးသွေ့ပါသည့် ပါသည့်အကွေ့၊ ပါတို့မူကား ဦးမြှုပ်နည်းမြို့
ကျောင်း၊ လင်း၊ ပိုင်တို့နှင့် အကွေ့ခင်ပွန်း၊ အကျော်းဝင်သည်
ဖြစ်သောကြောင့် ပါတို့ကိုမိကျောင်း၊ လင်း၊ ပိုင်တို့မည္တ်း
ဆဲးကုန် ဟုဆို၏။ အကွေ့၊ ထိုတို့တဖြီးကား ပါတို့လင်မ
ယား ကိုလည်း ထိုဘက်သို့မျှ ထိုက်စွေချင်ပါသည်ဟုဆို
ကာလဒ်ပါသည့်ကောင်း ဖြို့ဖို့အံ့ ဟုဆို သွေ့ပြုခြင်း ရောက်
ကာလသည် ပါသည်။ စားထွေ့ဟု ခေါ်ခြင်း အောက်လုပ်ခဲ့သွား
ကျေးမွေး၏။ မိသိမ်းပါသည့် ထမင်း၊ စားပြီး သော်သင်တို့
နှင့် ထောက်တွင် အဘယ်သူကိုအရင် ရှိရမည်နည်းဟု
မေးရာရောက်တော်ကာလလည်း မိမိမယား ကိုအရင် ရှိစွေလို့
သောကြောင့် အကွေ့၊ သင့်အကွေ့မင်းမယား ကိုအရင် ရှိ
ဖြီးသွေ့နောက် မှတ်တဲ့ ကိုရှိပါလောဟုဆို၏။ မိသိမ်းပါသည်
ကောင်း ဖြို့ဟုဝန်ခံဖြီး သော်မိသိမ်းပါတာ လကိုပုံးပေါ်၍
ထမ်းသွား ကျော်အိမ်ကပါသူမှ သော်အဝတ်တန်ဆာ၊ မျှိုး၊ ဂါ

NOTES.

မကန်း a shark. မိကျောင်း a crocodile. လင်းပိုင် a porpoise.
တင်းသွား curry stuff. ပါ to have with. ပုံး the shoulders.
မျှိုး grain.

ကွာ၊ ထက်ဆောင်ပဏ္ဍာတိုကိုလည်းယူ၍မြစ်သို့ဆင်း
သက်ဖြီးသျင်အတန်ငယ်ပြေကတွေအတိုင်းသွားဖြီးမှ
ဆောင့်ခြောင့်ထိုင်သျက်မြစ်တာက်သို့ကူးလေ၏။ ရေါ်
တကာလလည်းကော်နား၌ရှုံးနေဖွံ့ဖြိုးကြည့်သျက်၏
မြစ်သည်အထူးနှင့်စွဲ။ ဤသို့သောလူမြှင့်မှု၏မြှေလောက်
နှစ်သျင်ငါတို့ကဲ့သို့လူ၏များမှာသွောင်များမှပေါ်
ဘယ်မရှိဖြီးဘုံး။ ဒီဟာဝိုင်းသည်ကူး၏မြစ်လယ်လော်
ရောက်သွေ့၍ ဒီဟတာလကိုအသယ်၊ သင်သည်အသယ်
ကြောင့်ဤသွေ့ကိုနေပါဘိသနည်း။ ဤသင်၏လင်လူကွဲ
သည်။ အဆင်းသဏ္ဌာန်အားမြှင့်လည်းတရိတုသူများ၏
သက်ဘွယ်မရှိ။ အမျိုးစည်းမိမည်မထင်။ သင်
သည်ဤလင်ကိုနေ၍အသယ်အကျိုးရှိပါအောင်နည်း။ သင်
ကားမြှင့်မြှင့်သွယ်သွယ်၊ ရှုံးဘွယ်သောကိုယ်ဟန်ရှိ၏။
သင့်လင်ကားမည်းမည်းကွဲကွဲ။ သင်၏ရွှေကသွားသည်
ကိုသူတပါးမြင်သွေ့အမြစ်တင်ကျိုစယ်ပျက်ရယ်မြှုပ်၍
ရက်နှုံးကြောက်ရန်အတန်တန်နှောင့်ရက်သွေ့ကိုတာ
သက်တွင်လင်မနေဘဲအို့ရပါသလောက်မြှေမကောင်း

NOTES.

ပြေကတွေ S. naturally, in the ordinary manner. ဆောင့်ခြောင့်
in a squatting posture. ဤသို့သောလူမြှင့်မှု if a man who
is so tall. လူ၏ a dwarf. သွောင် for ဦးသွောင် or ပောင်
the knot of hair on the top of the head. လူကွဲ a bandy-
legged man. သဏ္ဌာန် for P. သဏ္ဌာန့် form, stature.

ဟန်တကါး၊ ခြေသွားနောက်ထိုက်လျှော်စွာ၊ ငါ
တို့ချားနှယ်ကိုချုပ်ကြင်နာပါတဗြး၊ ထိတိရှိတိုင်းသော အ
ဝတ်တန်ဆာကိုအခါခါအလဲလဲ၊ မဖွဲ့မန္တ်းခင်ဖြစ်စေ၍
နှစ်သက်ဘွယ်သောစည်းမိမိဖြင့်အိမ်ရင်နှင်းဖြီးလျှင်
ကျွန်စိန်းမ၊ ကျွန်ထောက်သူး၊ ခစေခြေရံနှင့်စံမည်းဖျော်ရ
အုံ၊ သင်ငါ့စကားကိုနားထောင်ပါလျှင်ယခုငါ့ကြိုး
ဆောင်ပါမည် ဘုဆို၍ သုထမင်းကိုစားလျက်သုမယား
ကိုအားမျှမနာဖြားရောင်းဘိ၏၊ ဒီဟပိဋ္ဌးစကားကိုဖြား
လျှင်ဒီဟတာလသည် ချုံရှုပ်နှစ်ပတ်လုံး၊ မိဘအိမ်နှင့်အကေ
အပါခံ၍ ရရှာပါသောမိမိလင်ဂါတကာလကိုခဏ
ချင်းစဉ်းမိမ်သံနှင့်တရန်တွေ့သူဖြားရောင်းသည့်စကား
ကိုနားဝင်ချုပ်လင်မျှမှတ်။ ချုပ်ခြင်းဖြတ်လျက်နေရပ်ကို
မျှမထိသောဒီဟပိဋ္ဌးကိုသာကြည်ညိုချုပ်ခင်ကြင်နာ
သဖြင့်အရှင့်သား၊ အကျွန်းကိုမယားမှတ်မှတ်ချုပ်ခင်
ကြင်နာပါလျှင် အရှင့်သားစကားကိုထိုက်နာပါအုံဘူး၊
ထတ်တဇောပင်သဇောဘူး၊ မျှမထိသည်အဘယ်၊ မစိုးရှုပ်လင့်
ဘုဆိုလျက်မြစ်တာက်သို့ရောက်လေ၏၊ ထိုဒီဟပိဋ္ဌး

NOTES.

နှယ် manner. မွဲ့နွဲ့ဗီး old and worn out. နှင်း to bestow (in marriage). စံမည်း to enjoy without surfeit. အားနာ to be deterred by respect for. ဖြားရောင်း to seduce. မှတ်မှတ် in the light of, as. ထတ်တဇော quickly.

NOTES.

ବିତନ୍ତରେଣାଗ୍ରି to be disturbed in mind. ପୋର୍ଦ୍ଦର୍ଶନ୍କୁଳ୍ପିତ୍ତ ରେଣ୍ଡ jumping and stamping, as if about to follow. ଉଚ୍ଚିତ୍ତପ୍ରତିଷ୍ଠାନ୍ତିର୍ମାଲୀହାତ୍ତପ୍ରତିଷ୍ଠାନ୍ତିର୍ମାଲୀ going up and then down. ଅନ୍ତଃଭାବିତ୍ତରେଣାଗ୍ରି determined, firm. ଏହି or ଏହାହି is here used in an alternative sense = ତାଙ୍କ (J. § 118). ବିତନ୍ତପ୍ରତିଷ୍ଠାନ୍ତିର୍ମାଲୀହାତ୍ତପ୍ରତିଷ୍ଠାନ୍ତିର୍ମାଲୀ from P. ବିତନ୍ତପ୍ରତିଷ୍ଠାନ୍ତିର୍ମାଲୀହାତ୍ତପ୍ରତିଷ୍ଠାନ୍ତିର୍ମାଲୀଲ୍ଲାପିତ୍ତରେଣାଗ୍ରିତ୍ତରେଣାଗ୍ରି distress of mind. ଲ୍ଲାପିତ୍ତରେଣାଗ୍ରି to leap.

ယားနီးဟုမြို့းစိတ်နှင့်ဆိုချိုက်လေသော်မသူတော်
နှစ်ယောက်ကိုဖြိုးလေ၏။ ဒီဟုပါရို့တို့ကိုရောကာလှို့
သျောင်ဟယ်သူယုတ်မာ။ ငါမယားကိုအဘယ်သွို့နီးယူ
သွားမည်နည်းဟုဆို၏။ ဒီဟုပါရို့လည်းကောင်ကာလကို
ဟယ်သူယုတ်သား၊ ငွေ့၊ နှင့်မယားအဘယ်မှာရှိသန
၍။ ငါမယားနှင့်ငါခရီးသွားရာသူမြင်၍ မလျောက်ပတ်
အောင်အဘယ်ကြောင့်မယားနီးယိုးစွဲပါသနည်းဟု
ဆိုပြီး သျောင်လည်းကိုကိုင်ညှစ်၍ တွန်းပြောလိုက်သဖြင့် မြေ
၍ လည်းလေ၏။ ဒီဟုပါရို့သည် ဒီဟာလလက်ကိုဖွဲ့၍
သွားလေ၏။ ရောက်သာလည်းလည်းရာမှာထြေးသွေ့၍ သျောင်
ဟယ်သူယုတ်သား၊ ငါသည်ဤမိန္ဒားမကိုမိဘထံ၌ ချွော်
နှစ်အမှုလုပ်အစေအပါခံပြီး မှုမိဘနှစ်ပါး ခုံပေးထိုး
မြေား၍ ရှုံးရှုံးသွားမည်နည်းဟုမနီးမက်းကဆိုမြည်
သွောက်လိုက်၏။ ဤသွောက်လိုက်မြို့သည်
ဒိုက်ရန်အဖြင့်အခုံနှင့်သွားကြေးလောင်း
ကစားရာဇ်ရပ်တံ့ပါး ဝေရီးမသို့ရောက်ကြေးလောင်း။
ရှာသူရှာသားအပေါင်းတို့သည်လည်း များစွာရရုံး၍
ကြည့်ကြကုန်၏။ ထိုအခါဘုရားလောင်းသည် ထိုသူသုံး

NOTES.

ပြီး: revengeful. မသူတော် bad people. ငွေ့ Mr. Bandy-legs. ထိုးစွဲ to accuse. မနီးမကမီးက from a distance. ကစား

ယောက်တို့ကိုခေါ်စေခဲ့ရောက်လျှင်အဘယ်ကြောင့်
နိုက်ရန်ဖြစ်ကြသနည်းဟုမေး၏။ရောက်လသည်၏
နှစ်နှစ်ပတ်လုံးကျွန်းမှုရကြောင်းနှင့်မီးပါး
တို့ငြေအောင်စကားအလုံးရုံကိုပြန်ကြားကုန်၏။ဒီယူ
လည်းမဟုတ်မမှန်သောစကားဖြင့်မိမယားဖြစ်ကြော
င်းကိုဆို၏။ဒီယူတာလကလည်း၌လူကွဲကိုကျွန်းမှုသိ
ဟပိဋ္ဌကိုသာလင်အမှတ်ဖြင့်မဟုတ်မမှန်သောစကား
ကိုဆို၏။ထိုသူတို့စကားကိုကြားပြီးသော်မဟောသရာ
သူခမိန်သည်သင်တို့ဝါ၏အဆုံးအဖြတ်ကိုတည်ကြမည်
လောဟုမေး၏။ထိုသူသုံးယောက်တို့သည်တည်ပါမည်
ဟုဝန်ခံကြလတ်သော်၌သူသုံးယောက်တို့ကိုအသိုးအ
သိုးသင့်ရာနေဖေဟုအခြားစီခွဲးချိထားပြီးလျှင်ရေး၌
စွားမီးပါးမြို့ပေါ်စေခဲ့သင်၏အမည်ကိုအသူခေါ်သနည်း
ဟုမေး၏။အရှင်သားအကျွန်းပို့အမည်ကိုမီးပါး
ကုန်သည်ဆိုသော်သင့်မယား၏အမည်ကိုအသူခေါ်သ
နည်းဟုမေးသော်ဒီယူတာလည်းဒီယူတာလ၏အမည်ကို
ကြိုးမထိခြင်းကြောင့်တော်ဆူးတပါးသောအမည်ကို
ပြော၏။သင်၏မိဘအဘယ်ရှားနေ့အဘယ်အမည်ရှိ

NOTES.

အရပ် play-shed. သူခမိန် a wise person; from P. သူခမညာကံ
precise knowledge (?). ထည့် to abide by. အမည်ကိုအသူခေါ်သည်
သနည်း What is your name? တော်ဆူး to guess.

သနည်းဟုမေးပြန်ချိန်းပါတ်လည်းကျွန်ုပ်စီဘရာနေ၊ ၏အမည်ရှိသည်ဟုပြော၏။သင့်မယား၏မိဘကားဘယ်ရွာရာနေ၊ အဘယ်အမည်ရှိသနည်းဟုမေးပြန်သော် မိဘပို့ဆိုသည်နေသောအရပ်အမည်ကိုမထိခြင်းကြောင့် ရှုံးဆချုပ်၏ရွာရာနေ၊ ၏အမည်ရှိသည်ဟုမဟုတ်သောအပြုံကိုဆို၏။၏သို့ခို့ပို့ဆိုသည်မှတ်အားမှတ်သားစေပြီး ယျင်ခို့ပို့ဆိုသည်တို့အား ကိုပုဂ္ဂန်ရားစေခဲ့ရေးရှေးနှင့် ဖြင့်မိမိအမည်၊ မိဘအမည်ကိုလည်းကောင်း၊ မယား၏အမည်၊ မယား၏မိဘရာနေရပ်အမည်ကိုလည်းကောင်း မေး၏။ရေးရှေးနှင့်သို့သောအထူးကိုမဖောက်မဖောက်ပြီး ဟုတ်မှန်တိုင်းအလုံးစိုးသောအမည်၊ နေရပ်ကိုပြော၏။၏သို့သို့ရေးရှေးနှင့်သောကားကိုလည်းပရိသာတိတို့အားမှတ်သားစေပြီး ယျင်ရေးရှေးနှင့်သောကာလကိုဖော်စေခဲ့ရေးပြန်သဖြင့်သင်၏အမည်ကိုကားအဘယ်နည်းဟုမေး၏။အရှင်သား၊ အကျွန်ုပ်အမည်ကားမိဘတာလတည်းဟုဆို၏။သင်၏မိဘကားအဘယ်ရွာရာနေ၊ အဘယ်အမည်နည်းဟုမေး၏။အကျွန်ုပ်မိဘကား၏မည်သွေးရွာရာနေ၊ ၏အမည်ရှိ

NOTES.

ရှုံးဆချုပ် at random. ပရိသာတ် from P. ပရိသထိ (loc. of ပရိသာ) an assembly. မဖောက်ခြား without changing or equivocating.

ଯନ୍ତ୍ରଭୁଷିଣୀ ॥ ଯଦିଣୀଲାଦିଗାଃ ଆହ ପରିଅମନ୍ତ୍ରିତିତଥିଲ୍ଲାନ୍ତିଃ
 ଭୁବେଃ ଲାଦିତେଵିକି ବୁଦ୍ଧିଦ୍ୱିଭୂତେବା ଆମନ୍ତ୍ରିକ୍ତିମଧ୍ୟିକ୍ରିଏନ୍ତିଃ
 କ୍ରୋଣ୍ଡରୁଦ୍ଧିଃ ଶବ୍ଦିଶ୍ଚା ଆମନ୍ତ୍ରିତାନ୍ତ୍ରିଭୁବୁତପିଃ ତେବା ଆମନ୍ତ୍ରି
 କ୍ରିମ୍ପ୍ରୋଣୀ ॥ ଶ୍ରୀଯ୍ୟକିମିବ ତାଲକ୍ରିଯାନ୍ତିମେଃ ପ୍ରିଃ ତେବି ଯ୍ୟାଣୀ
 ତିଗାଃ କ୍ରିଲାନ୍ତିଃ ପରିତ୍ସାତି ତ୍ର୍ଯାତାଃ ମୁତ୍ତିତାଃ ତେପ୍ରିଃ ଯୁଣ
 ରେତିଗାଲା । କିମିବ ଦ୍ୱିତୀୟିକ୍ରିତେ ତେବୀ ପରିତ୍ସାତି ତ୍ର୍ଯା
 ଆତାଃ ଆବୁନ୍ତିଃ ତ୍ର୍ଯା । ଶ୍ରୀପିନ୍ଦିଃ ମଧ୍ୟଗିରିଷ୍ଠିତେ ତିଗାଃ ତାନ୍ତ୍ରିଶ୍ରୀଯୁ
 ତ୍ରୁଣ୍ଡତିଗାଃ ଶ୍ରୁଣ୍ଡତାନ୍ତିଃ ଲ୍କିତାଲେବା ॥ ଯଦିଃ ଯ୍ୟା ମହୁତ୍ତର୍ମା ॥ ଶ୍ରୀ
 ଲ୍ଲବ୍ଦତିଗାଃ ଶ୍ରୁଣ୍ଡତାନ୍ତିଃ ଲ୍କିତାଲେବା ଭୁବ୍ରାନ୍ତର୍ମାଃ ଲୋକିଃ ଫେଃ
 ଣୀ ॥ ପରିତ୍ସାତି ତ୍ର୍ଯାଲାନ୍ତିଃ ଆମନ୍ତ୍ରିତାଃ ଯୁତିପିନ୍ଦି । ଶ୍ରୀପିନ୍ଦିଃ ମତ
 ଗାଃ ତାନ୍ତ୍ରିଶ୍ରୀଯୁଗ୍ରତିଗାଃ ଶ୍ରୁଣ୍ଡତାଲ୍କିଣୀ ॥ ଯୁତ୍ରୁଣ୍ଡତିଗାଃ ଶ୍ରୁଣ୍ଡ
 ମନ୍ତ୍ରିତ୍ରୁଭୁଷିଲାତିତେ ତ୍ର୍ଯାନ୍ତର୍ମାଃ ଲୋକିଃ ତାନ୍ତ୍ରିଆବୁନ୍ତିଃ ତ୍ର୍ଯା ।
 ଯ୍ୟାଯ୍ୟାତପ୍ରିଃ ଗାଃ ଆହ ପରିଯୁତାନ୍ତ୍ରିମଧ୍ୟାଃ ଶିଖିଃ ପ୍ରତିମନ୍ତ୍ରିନ୍ତାନ୍ତିଃ
 ଭୁବେଃ ଣୀ ॥ ପରିତ୍ସାତି ତ୍ର୍ଯାଲାନ୍ତିଃ ଆମନ୍ତ୍ରିତାଃ । ଶ୍ରୀଯୁଗ୍ରତାନ୍ତିଃ
 ଶ୍ରୀପିନ୍ଦିଃ ମଣୀଲାଦିତାନ୍ତିଃ ॥ ଶ୍ରୀଯୁତ୍ରୁଣ୍ଡତିଗାଃ ମଧ୍ୟାଃ ଶିଖିଃ ତାନ୍ତ୍ରିଃ ଭୁ
 ଷିକ୍ରିତ୍ରୁଷ୍ଣିଣୀ ॥ ଯ୍ୟା ଆ ବିମହେବା ତା ଯୁତିପିନ୍ଦିତାନ୍ତିଃ ବୁ
 ଦ୍ୱିତୀୟିକ୍ରିଆବୁନ୍ତିଃ ଲୋକାନ୍ତିଃ । ଶ୍ରୀପିନ୍ଦିଃ ମଗାଃ କିମିବ ତା ଲାଭ
 ମନ୍ତ୍ରିତାନ୍ତିଃ ଭୁବ୍ରାନ୍ତର୍ମାତିଯୁଗ୍ରିନ୍ତିଃ ଶିକ୍ରିତ୍ରୁଷ୍ଣିଣୀ ॥ ଯଦ୍ଵା
 ଶ୍ରୁଣ୍ଡତ୍ତଗିରିମଧ୍ୟାଃ ଗାଃ ଶ୍ରୀପିନ୍ଦିଃ ମମହୁତ୍ତର୍ମା ॥ ଆମନ୍ତ୍ରିତାଃ

NOTES.

ତାନ୍ତିଃଲ୍କି in agreement with. ଶ୍ରୁଣ୍ଡତ୍ତ �statement,
 utterance.

ဖြစ်ခဲ့၏။ သင်အထိနည်းလျှို့ဂါရိသောအနူကိတ္တမ^၁
 ကျန်သိဖြင့်တတ်သည်ဟုပါ၏သိကင်းကျေးဇူးကိုမ
 ကြားဘူးသလော။ ဤဖိန်းမကိုသင်စိုးမိချေသည်မဟုတ်
 လောဟုမေး၏။ ဒီယူဝိုင်းမရွှေ့ဗုံးမပယ်သောကြောင့်
 အရှင့်သား၊ ရွှေးမိပချေသည်ဟုဝန်ဆံရ၏။ ဂေါတကာလ
 လည်းမိမိမယားဒီယာလကိုယူချွဲသူရားထောင်း
 အားဝမ်းမြောက်ဝမ်းသာဖြီးမွမ်းဖြီးသွင်မိမိဘဏ်
 သို့သွားလေ၏။ သူရားလောင်းသည်ဒီယူဝိုင်းအားနောင်
 မဖြူမကျင့်စိမ့်သောင့်အဆုံးအမပေး၏။ ဖြုံးဘက်
 တော်သူပေါ်တထောင်တို့သည်လည်းကိုဒီယူဝိုင်းခြေ
 ဖြင့်ယမ်းခတ်ခြင်းလက်ဖြင့်ထောင်းထွေခြင်းစသည်ဖြင့်
 နာကျင့်စွာအက်ပေးချုပ်လှုတ်လိုက်ကုန်၏။

4. The Stolen Cart.

[From *Mahosadha*.]

ထောက်သူးတထောက်သည်တဲ့သောရွာမှယူည်း
 ရသားစီးလျက်ထွက်သွားလေ၏။ ထိုအခါဘိကြားမင်း
 သည်လောကတို့ကြည့်လတ်သော်သူရားလောင်းကို
 ဖြင်းချုပ်သိမိန်သူရားအညွှန်အားပညာရုက်ထင်ရှား
 သောအဖြစ်ကိုပါဖြစ်းရှုံးလိုက်သည်ဟုလု၏အသွင်

NOTES.

ထွေးပယ် to controvert. ယမ်းခတ် to kick. သိကြား the B.
 form of P. သက္ဌာ *Sakko*, the god Indra. လောက P. the
 world. အညွှန် a shoot, i.e. not yet come to maturity.

ဖြင့်လာလတ်၍ထိရထားမီးလျက်သွားသောင်ယာ
 ကျား၏ရထားနောက်စွန်းကိုကိုင်လျက်အစည်းအတိုင်း
 ထိက်၏။ရထားရှင်သည်ရထားနောက်ဖြေတွန်းကိုကိုင်
 လျက်အစည်းအတိုင်းထိက်ထိက်သောလုလင်ကိုဖြင့်လျင်
 ပြီသူသည်အဘယ်အကြောင်းရှိခဲ့သောက်သူ့အစည်း
 အတိုင်းထိက်သည်မသိဟုဖြေလျက်အချင်းယောကျား၊
 သင်အဘယ်အတိုင်းရထားနောက်စွန်းကိုကိုင်လျက်
 အစည်းအတိုင်းထိက်သိသနည်းဟုမေး၏။သိကြား
 လုလင်လည်းအရှင်၊ အကျွန်းမှတ်သည်သင်၏အထံ၌
 မြို့ချို့နေထိပါသောကြောင့်ထိက်သည်ဟုဆို၏။ထိ
 စကားကိုကြားလျင့်ရထားရှင်သည်လုလင်ကောင်း
 ဖြေ၊ နေတော့ဟုဆိုလျက်အတန်ငယ်သွားဖြီးသော်
 ရထားကိုတန်ရပ်စေဖြီးလျင့်ရထားမှုဆင်းသက်
 ခြားကိုလိုလက်သုတေသနတို့သောင့်သွား၏။ထိရထား
 ရှင်ကိုယ်လက်အသုတေသနတို့သောင့်သွားဦးနှင့်တွင်ထိကြား
 မင်းသည်ရထားပေါ်သွားတက်ချိရထားကိုရိုင်းနှင့်ဖြေးနှင့်
 လေ၏။ရထားရှင်လည်းကိုယ်လက်သုတေသနတို့ခြားလာ
 လတ်သော်ရထားကိုထိလုလင်ခိုးယူဖြေးသည်ဟုသိ

NOTES.

နောက်စွန်း hinder part, tail. အဖြေတွန်း anything hanging down, like a tail or fringe. အစည်းအချင်း or ချင်း you. မြင်းနှင့် to drive very fast.

ယျင်အချင်းရပ်လေ့ဟု အယျင်တဆောလိုက်ယျက်ဖို
 လတ်သောအခါ။ အချင်းသင်အဘယ်ကြောင့်ရထားကို
 နှီးချိပြီးနှင့်သနည်းဟုဆို၏။ သိကြားမင်းလည်းသင့်
 ရထားဘယ်မှာနည်း။ ဤရထားကားငါရထားတည်း။
 သင့်ရထားနှင့်အလားတူချွဲသာသင်ထင်မှားသည်ဖြစ်
 မည်။ သင့်ရထားမဟုတ်ဟုဆို၏။ ဤသို့အချင်းချင်းအ
 ဖြင်းအချို့စကားနှင့်လူအများလည်းရှုကြည့်ဝန်းရုက္ခန့်
 ယျက်ဘုရားလောင်းကစားရာဇ်ရပ်တံ့ခါးဝခရီးမသို့
 ရောက်ထားကြုံ၏။ မတော့သာစာသမဂ္ဂနှင့်သည်ထိ
 သူနှစ်ယောက်ကိုခေါ်ချေဟုစေလိုက်သဖြင့်ဖွားဘက်
 တော်ခြေဘော်တို့ခေါ်ခဲ့ချိတိသူနှစ်ယောက်ရောက်လါ
 လတ်သော်ဘုရားလောင်းသည် ဤသူကါးသူတပါးကို
 ခန့်ဖြားကြောက်ချုံခြင်းတစိုးတစို့မရှိအထွန်ရှုရင့်၏။
 မျက်တော်လည်းရှိုးစည်းမျမဆတ်။ စင်စစ်ဤသူသည်လူ
 ပဟုက်သိကြားနတ်တည်း။ ဤသူကားရထားရှင်တည်း
 ဟုအတတ်အမှန်သိကြားသော်လည်းတရားသူကြိုးတို့
 စတ်မေးရှိုးထံ့ဗိုးရှိသည်အတိုင်းအဖြင်းအချို့စကားကို
 မေးချွဲအသိုးအသိုးတွေက်ဆိုကြသည်စကားနှစ်ရပ်ကို
 ကြားပြီးသော်သင်တို့သည်။ ငါ၏အဆုံးအဖြတ်၌တည်

NOTES.

အလားတူ to resemble. အချင်းချင်း one with another. ခြေ
 ဘော် chosen associates. ခန့်ဖြား to fear. နှီးစည်း or နှီးဗီ in the
 least, very little. မျက်တော်ခတ် to wink. ရှိုးထံ့ဗိုး custom.

ကြအုံလောဟူမေး၏။တည်ပါမည်ဟန္တရိုးလုံးဝန်ခံကြ
လတ်သျောင်မဟောသာသူခဲ့နဲ့သည်အချင်းတို့။သင်
တို့ရထားကိုင်၏လူတယောက်စိုင်းနှင်စေအုံ။သင်တို့
နှင့်ယောက်ရထားနောက်ဖြေတိကိုဘာဘက်စီကိုင်ဆွဲး၍
ထိုက်ကြလော့။ရထားတို့မလွှတ်သျောင်ရထားရင်ဖြစ်ပေး။
လွှတ်သျောင်ရထားနီးဖြစ်စေဟုဆိုပြီးသော်ရထားတို့လူ
လင်တယောက်ကိုနှင့်စေသျောက်ထိုသူနှင့်ယောက်ကို
ထည်းရထားနောက်ဖြေတိကိုဆွဲး၍ထိုက်စေ၏။ထိုအခါ
ရထားရင်သည်လူဖြစ်သောကြောင့်ပန်းမောသော
ကိုထိဖြင့်ဆုံးထိုလည်းဆုံးစေတော့ဟုအားလျော့ပါး
သဖြင့်ရထားမှလွှတ်သျောက်ကြည့်ချော်ကာရပ်နေရပ်၏။
ထိကြားမူကားရထားနှင့်ထက်ကြပ်ကပ်သျောက်ထိုက်
လေ၏။မဟောသာသူခဲ့နဲ့သည်ရထားကိုဖြေနည်း
စေပြီးသော်ပရိသတ်အပေါင်းတို့အားအချင်းဝန်း၌၍၍သူ
ကားရထားနောက်သို့အတန်ပတ်မျှထိုက်ချို့လွှတ်ထိုက်
သဖြင့်နေရပ်၏။၍သူမူကားရထားနောက်ကထက်
ကြပ်ပင်သျောက်ထိုက်၏။ထိုသို့သျောက်၍သူရထားကိုလွှတ်
သော်သူလောက်မျှပန်းဟန်မထင်။ကိုယ်တွင်လည်းခြေး
တပေါက်မျှမထွေက်။ထွေက်သက်ဝင်သက်လည်းမထွေက်

NOTES.

ଡିନ୍ଦିଶ୍ଚିତ୍ତ to drive fast. ହାତକୁଣ୍ଡିଲ୍ �close. ପ୍ରଥିଲାନ୍ତିଲ୍ �to turn back. ଯେତିକାରୀକାରୀଙ୍କାରୀ breathing : lit. outgoing breath,

မနို။မည်သည်ကိုမျှလည်းကြောက်ထန့်ခြင်းမရှိ။မျက်စီ
ကြောင်ကြောင်မျက်တောင်မျှလည်းမခတ်။၍၏အထူး
ကိုကိုထောက်သားသော်သိကြားနတ်စင်စစ်ဖြစ်သည်
လူမဟုတ်ဟုဆိုပြီးယျင်သိကြားကိုသင်သိကြားမဟုတ်
လေ့ဟုမေး၏။သိကြားမင်းသည်သူခမိန်၊ ငါသည်သူခ^{မိန်}
ဆိုတိုင်းပင်သိကြားမင်းမှန်ပေသည်ဟုဆိုလတ်သော်
သင်သိကြားနတ်မင်းဖြစ်သူကိုအဘယ်ကြောင့်၍၏ဆို
သောအနူလိုပြုသိသနည်းဟုမေး၏။သိကြားမင်းလည်း
သူခမိန်၊ သင်၏ပညာထင်ရှားစေလို၍၊ ငါသည်ဟုတ်လု
ဆိုယျင်သိကြားနတ်မင်း၊ သင်သည်နောက်ကို၏၍သို့မ
ပြုလာနှင့်တုဆုံးမပေး၏။သိကြားမင်းသည်မိမိတန်ခိုး
ကိုပြုသူကောင်းကင်၍နောက်မဟောသရေသူခမိန်
သည်တရားကိုကောင်းစွာဆုံးဖြတ်ပေသည်ဟုကောင်း
ကြီးပေးပြီးယျင်နတ်ပြည့်သို့သွားလေ၏။

NOTES.

ingoing breath. တိုက်ဖို or ရှိက်ဖို to breathe hard, be distressed in body. ကြောင်ကြောင် staring. အထူး P. circumstances. လာ euphon. aff., used sometimes in prohibitive sentences. ကောင်းကြီးပေး to praise, bless.

5. The Son superior to his Father.

[From *Mahosadhā*.]

NOTES.

805 a people of India; ရန် from P. ରଣ୍ଟୁଁ kingdom.
သେଣଙ୍କ P. man's name. ଫ୍ଲେର୍ଡ P. a suburb. ଅସ୍ତ୍ରିଳ୍ଡ = ଅରଣ୍ଡ
first. ଅନ୍ତର୍ବାଲ୍ୟଃହାନ୍ତର୍ବାଲ୍ୟଃ entirely empty-handed. ଦୋପଟ୍
butter. କ୍ରିଯିଲ୍ a covered box. ପାଦ୍ମିଯାନ୍ତାର୍ P. welcome, greeting.

လျောက်ပတ်သောနေရာ၌ချပေးတော်မူလွှား။ထိုမင်း
ချပေးသောနေရာ၌ခမည်းတော်နေတော်မူနှင့်ပါ။အ
ကျွန်ုပ်ထဲထော်အခါမင်းကြီးသည်ပဋိသန္တာရှုပြီး
သျောင်သူခါန်၊ သင်နှင့်ထိုက်သောနေရာကိုကြည့်ချုံနေ
လော့ဟုဆိုလွှား။ထိုသို့မင်းကြီးဆိုသောအခါခမည်း
တော်မျှက်နှာကိုအကျွန်ုပ်ကြည့်ပါမည်။သည်းခံတော်
မူပါ။ခမည်းတော်မျှက်နှာကိုအကျွန်ုပ်ကြည့်သျောင်ခမည်း
တော်သည်နေရာမှထာထြီးသော်ချုပ်သား၊ ဤခမည်းတော်
နေရာမှာနေထွန်းလွှာဆိုချုံခမည်းကော်နေရာလွှားတော်
မူပါ။ဤထိုပြုသို့သျောင်တဲ့သောပြဿနာသည်အဖြီးဆို
ရောက်ပါလွှား။ထိုရိုဝါးသွေးကြီးသည်လည်း
ကောင်းမြှုပ်နည်းမဟောဘဝါသူခါန်စီရင်တိုင်းပင်
သျောင်သွေးတထောင်မြို့ရုံသျောက်ရိဇ္ဇာရာမင်းကြီး
ထံသွားဖြီးချိန်းတော်အရွှေတံ့ခါးဝိုင်းရှုပ်နေဖြီးသော်
အရွှေမဏ္ဍာရုံးရာကသွေးကြီးသာကြောင်းကိုမင်းကြီး
အားလျောက်ထားစေဖြီးသျောင်ဝင်စေအမိန့်တော်ပြန်မှ
န်းတော်သွေးဝင်သဖြင့်မင်းကိုရွှေနောက်မတည့်၊ မဝေး
မနီး၊ မလညာ၊ မလအောက်၊ ခြောက်ပါးသောအရှင်

NOTES.

သည်းခံတော်မူပါ please put up with it, forgive me. သိရိဝါးမှန်
P. name or title of Mahosadhā's father. ရွှေနာက်မတည့်
neither straight in front nor right behind. လေညာ against the wind.
သေအောက် with the wind.

အပြောင်းသည့်ဖြစ်၍တင့်အပ်သောနေရာ၌ရှိခိုးလျက်
ရပ်နေ၏။

ရိဒ္ဓဟရာဇ်မင်းကြီးသည်လည်းသင္္ဋ္ဌးကြီးအားပဋိ
သဆိုဘရစကားမြောဟောပြီးသော်သင္္ဋ္ဌးကြီး၊ သင်၏
သားမဟောသစာသူခမိန်မပါလောဘူမေး၏။ ထိရိဝ်
အုန်သင္္ဋ္ဌးလည်းအရှင်မင်းကြီးနောက်မှုခြေတော်ရင်း
သို့ရောက်ပါလို့မည်ဟုသော်လျှင် ရိဒ္ဓဟရာဇ်မင်း
ကြီးသည်အထွန်နှစ်သက်သည်ဖြစ်၍သင္္ဋ္ဌးသင်
အားလျှောက်ပတ်သောနေရာကိုသိသဖြင့်နေလေ့ဟု
နေရာချေပေး၏။ သင္္ဋ္ဌးသည်လည်းအပြုံ့ခြောက်ပါး
ကင်းသောမင်းပေးနေရာ၌နေချုံခစား၏။ မဟောသစာ
သူခမိန်သည်လည်းဘယ်ကိတ်ဆာစာစသည်တို့ဖြင့်
တန်ဆာဆင်ပြီးသော်ဖွားဘက်ရွှေဘော်တထောင်၌
ရုံလျက်တန်ဆာဆင်အပ်သောဖြင်းရထားစီး၍အရွှေမ
ရှိရုံရာမှန်းကတ်သို့ဝင်အံ့ဟုလာလတ်သော်ကျိုး
ပေါ်သွားသောမြို့တကောင်ကိုဖြင်းလတ်သွေ့သန်သန်
ဖြန်မြန်အားအန်စွမ်းပကားရှိသောလုလင်ပျို့တို့ကိုအ
ချင်းတို့၊ ထိုကျိုးရှိုး၌သွားသောမြို့ကိုထိုက်၍ပါအောင်
ဖော်းပြီးမှာမဖြည့်မဟတ်နှင့်အောင်ကို့ခံပြီးသွေ့

NOTES.

ကျိုး a moat, ditch. မြို့ or ဖြည့်း an ass. သန်သန်ဖြန်မြန်
vigorous. ကျိုးရှိုး rampart. ဖြော်ဟစ် to bray. ကော့်ခံ to
bridle. ဖျာ a mat.

ဖြင့်ထိပ်ချိတ်သွေးမှုကြပ်လျှောင်နဲ့အောင်လျှောင်နဲ့ကြပ်လျှောင်နဲ့တို့အခါ
ယူဆင်ပျော်တို့လည်းမဟောသရာဆိုတိုင်းမြီးကိုပမ်း၍
ယူဆောင်နဲ့ဖြီးသော်မဟောသရာသူခါန်လည်တ
ထောင်သောသူပေါ်ရွှေဘော်မြို့ရုံတွင်းသူ့ဝင်
လေ၏။ခရီးမင်းလစ်းမင်းအိမ်စည်နှစ်ဖက်နေမြန်းမ၊
ထောက်သူး၊ အရွယ်မရောက်သူ၊ အရွယ်ရောက်သူ၊
အရွယ်လွန်သူ၊ လူအပေါင်းတို့လည်ဗျားပေါ်ရွှေဘော်
အထပ်ရထိုးထောက်နှစ်သက်ကြည်ညိုတွယ်သောသ
တို့သားသည်အရွှေမဏ္ဍားရှာသတိရိုဝါန်သငွေး၏သား
ထင်ရားသောသူခါန်ဟူသောသတို့သားပင်တည်း။
ဤသတို့သားသည်ဖွားစကပင်သွင်ဆေးတုံးကိုတိုင်
သွေးဖွား၍ စကားအမိန့်ဖြောသည်ဟုရှေ့စေခြင်း။
ရှေ့ခြင်းကတလီပန်း၍ ပန်းပါ ပိဿာကာဆရာတို့မတတ်
နှင့်သောဇာပိတူးဇာပိကောင်းကိုဆောက်၍ အ^၁
ကောက်တထောင်ရောဆိုတို့သောရောကန်ကိုစိုက်ပို့ရင်သည်
တတန်း။ ပန်းမှန်သီးပွင့်ပျော်နှင့်ပြည့်စုံသောဥယည်ကို
ရိုက်ပျော်သွားဖြင့်တန်ခိုးသတင်းကျော်စေခြင်းဖြစ်သည်
တသော်။ ဤသူခါန်ကိုအဖြို့ဖြို့ပြုလုပ်သူရှုံးကြည်၍ သည်း
လိုတို့အားမရနိုင်ဟုအချင်းချင်းမေးကြပြောကြရှုံးခြင်း

NOTES.

ထိပ် to roll up. မင်းလစ်း the chief road to the palace. ထလီ once. ပိဿာ (pron. *peittakā*), a carpenter, architect. ထူး curious, extraordinary.

ကြ၍ ယျက်နှုန်းတော်ရွှေတံ့ခါးဝတိုင်အောင်လိုက် ချု
ကြ ည့်ကြကုန်၏။ မဟောသ စာ သူ ခမိန် သည် နှုန်း
တော်အရွှေတံ့ခါးဝတိုင်လျှောက် ယျှင်လျှောက် ကြောင်း
ကို မင်းကြီးအား လျှောက်ထားစေခဲ့ ပါ ဒေါ်ဘရှုံး
မင်းကြီး သည် နှုန်းသက် ခြင်လန်း စွာ မဟောသ စာ
သူ ခမိန် ကိုယ် ခုပင် ဝင်စေဟု မင်းမိန့် ဖြန့်မှု သူ၏ ထိ
ဒွားသက် ရွှေတော် တထောင် ခြုံရုံး ယျက်ဝင် ချုံနှုန်း
တော် သို့ တက် ပြီး သော် မင်းကြီးအား ရှိခိုး ယျက်တင့်
အပ်သော နေရာ ၌ ရုံး ရပ်၏။ ပါ ဒေါ်ဘရှုံး မင်းကြီး သည်
လည်း မဟောသ စာ သူ ခမိန် ကို မြှင့် ယျှင် နှုန်း သက်
ဝမ်း မြောက် ခြင်း ဖြင့် ပဋိ သန္တာ ရရှိကား မေးမြန်း ပြော
ဆို ပြီး သော် ချုံ သား သူ ခမိန် သင် အား လျှောက်ပတ်
သော နေရာ ကို သိ ဖြင့် ကြည့် ချွဲ လေ့ဟု ဆို၏။ သို့ အ
ခါ မဟောသ စာ သူ ခမိန် သည် လည်း ခမည်း တော် သငွေး
ကြီး၏ မျက် နှာ ကို ကြည့် ချွဲ သငွေး ကြီး သည် လည်း အ
ထက် မှာ ထားရင်း ရှိ သည့် အတိုင်း မိမိ နေရာ မှာ ထဲပြီး ယျှင်
ချုံ သား ၏ ပြီး နေရာ ၌ နေလွှာ ညွှေ လေ့ဟု ဆို၏။ မဟောသ
စာ သူ ခမိန် သည် လည်း ခမည်း တော် သငွေး ကြီး နေရာ ၌
နေလေ၏။ ၂။ ထို သို့ အပေါ် နေရာ ၌ နေသည် ကို မြှင့် ယျှင်
လေး ယောက် သော အမတ် သူ ခမိန် တို့ သည် ကိုယ် လျှော့

NOTES.

လျှော့ from P. လျှော့ faculty, moral quality, perception ;

ကိုဖျက်ချိလက်ချုပ်တိုးကာပြင်းစွာရယ်ကြောက်အဆဲ
ဟဲလကိုပဲလွှိတထောင်ချိအရှင်မင်းကြီး၊ ခေါ်တော်မူမှား
ချေဖြို့ဟုဆိုကြောန်၏။ အမတ်ကြီးလေးယောက်တို့လည်း
ကျိုဝယ်ရယ်ဟန် ဂုဏ်ညံ့အောင်ကြိုချိဝန်တို့သံပြက်
ရယ်ပြောည်ကိုအ ထူထိုက်ချိအထိုက်အလိုက်ကိုမထိ
ကုန်သောနန်းတွင်းသားမျှးမတ်အပေါင်းတို့သည်ပြစ်
ဟင်လဲရဲ့ကျိုးမ္မာနိုင်နယ်ပြက်ရယ်ပြောကြောန်၏။ ပိဇ္ဇာ
ရှုစ်မင်းကြီးသည်လည်းတိုင်မြှုပ်နှံစင်သောလပြည့်ဝန်း
ကဲ့သို့မြန်းမြန်းရွင်ရွင်ကြည်လင်သောမျက်နှာရှိထုန်း
ပါတို့ရာဟုပ်းသော်လဲသို့ခဏချင်းညိုးနှစ်းချို့စိတ်
ဝင်းမရွင်မပြီးနှုတုံးတော်မသာဖြစ်လော်၏။ မဟောသ
စာသုခမီန်သည်မင်းကြီးမျက်နှာမသာသည်ကိုမြင်
လျှင်အရှင်မင်းကြီးမျက်နှာတော်မသာဟန်တကား။ အ
သယ်ကြောင့်နည်းဟုမေးဇး။ ပိဇ္ဇာရှုစ်လည်း
သုခမီန်ပါနှုတုံးမသာရှိသည်မှန်၏။ အဘယ်ကြောင့်
နည်းဟူမှာကား။ သင်သည်မှားစကပင်လျှင်ရဘ်အင်

NOTES.

အဲနှေ့ဖျက် to lose one's sense of propriety. အဆဲပါလ P.
stupidity. ပလွှိတ P. wisdom. ဂုဏ်ညံ့အောင်ကြိုချိ thinking to
deteriorate his merits. ဝန်တို့သံပျက်ရယ် disagreeable derision.
အထိုက်အလိုက် what is proper. ကျိုးမ္မာနိုင်နယ် crushingly dis-
respectful. ထိုင်မြှု haze. ဝင် free from. ရှာန်းရွင် bright.
အတုန်း time whilst. ရာဟုပ်း seized by Rāhu, i. e. eclipsed.

အထူးချွန်စီးသောတရား၊ ဆယ်ပါးသောပြေသနာတို့
ကိုဖြေဆိုပါရင် နှင့် သည်ဟု ကြေားရခြင်း သည် ကောင်း
ခြင်းမင်္ဂလာဖြစ်၍ နှင့် သွယ်ဖြစ်၏။ ယခုထင့်ကို ဖြင်ရ
ခြင်း မူကား အကြား နှင့် မည်မသော် အကျော် အစေ
နှင့် မထိုက်ပက်။ နှစ်သက်ဘွဲ့ ယိမ်ရှိ ဟု ဆို၏။ မဟောသ
စာသုခမိန် သည် အရှင် မင်း ကြီး၊ အဘယ်ကြောင့် နှစ်ထို့
တော်မမူသနည်းဟု မေး၏။ ဝိဇ္ဇာရာများ မင်း လည်း
သုခမိန်၊ အထူးငါးပါပြောဘွဲ့ ယိမ်ဖြီ။ အမျိုးမြတ်သူ၊ မင်း၊
ပုဂ္ဂိုး၊ သငြေးသူ ဖြောက်တို့ စလော့ မိဘကိုထား၍ သား
ချင်းဆွေမျိုး တွင် အသက် အရွယ်ကြီး သောသူ ကို မြန်ရော
မှထေခြင်း ငှာမထိုက်။ သင် မူကား ယခုဆပ်၍ မဖြေ
နှင့် သောကျေး ဖူးရှင် အဖသငြေး ကို ပျက်နေရာမှ ထေ
သောဖြင့် အဖနေရာမှာ သင်နေသည် အခွင့်သင့်တင့်တော်
သော်ပါသလောဟု မေး၏။ မဟောသစာသုခမိန် သည်
မင်း ကြီး မကား ကို ကြေား လျှင် အရှင် မင်း ကြီး၊ အရာတိုင်း
မှာ ပင် သား ထက် အဖမြတ်သည် ထင်မှတ်တော် မူသ

NOTES.

အကြား နှင့် မည်မသော် not in accordance with the report.
ထိုက်ဖက် to coincide. ထိုတော်မမူ see J. § 125, 6. ဓမ္မလွှာ
custom. ထား this verb is constantly used in the sense of
'to say nothing of.' လျှက် even; J. does not give this force.
အရာတိုင်းမှာ ပင် even in all matters.

လောဟုမေး၏။မင်းကြီးလည်းသူခမိန့်၊ အချုတိုင်းမှာ
ပင်သားထက်အဖြေတ်သည်ဟုဆိုလတ်မဟော
သရာသူခမိန့်သည်အရှင်မင်းကြီး၊ အကျွန်းဖို့မြတ်စွဲ
ကောင်းတစီးနှင့်သင္္ဋ္ဌးကောင်းတယောက်ဖို့ဆက်ရ^၁
မျှော်စေတော်မူသို့မဟုတ်လောဟုဆိုပြီးယူ၍ရောင့်
၅၆မြီးကိုဆောင်ခဲ့ကုန်သောလုလင်ပျော်တို့ကြည့်ယျက်
အချင်းတို့မြီးကိုသွင်းယူခဲ့ဟုဆို၍မြီးကိုသွင်းစေသဖို့
မင်းကြီးမြောင်း၍အိုင်စေသွားက်တားမြီးမှာအရှင်မင်း
ကြီး၊ ၅၇မြီးသည်အတိုးမည်မျှထိုက်သနည်းဟုမေး၏။^၂
ဒေါ်ရာရှင်မင်းကြီးသည်သူခမိန့်၊ မြီးကောင်းဖြစ်သွင်းအ
လွန်အားဖြင့်ရှစ်ကျပ်အတိုးထိုက်သည်ဟုဆို၏။မဟော
သရာသူခမိန့်သည်အရှင်မင်းကြီး၊ ၅၈ရှစ်ကျပ်တန်မြီး
ထိုးနှင့်ဆက်ဆန်၍အသာကျော်မြတ်စွဲမြတ်စွဲမြတ်စွဲမြတ်စွဲ
အသာတိုရမြတ်စွဲကောင်းသည်ကားအဘယ်မျှအတိုး
ထိုက်သနည်းဟုမေး၏။ သူခမိန့်သတို့သား၊ အသာ
တိုရမြတ်စွဲကောင်းအတိုးကားသာ၍ထိုက်သည်ဟု
မင်းကြီးဆိုသွင်းမဟောသရာသူခမိန့်သည်အရှင်

NOTES.

အထွန်အားဖြင့် at most. ရှစ်ကျပ် eight kyat, the *kyat*, commonly called *tical*, weighs a little more than the silver rupee. အသာကျော် (from P. အသာ a mare, အကာန်ယျာ thoroughbred) a blood mare. အသာတိုရ from P. အသာ ထဇား a mule.

မင်းကြီး၊ အသယ်ကြောင့် ဤသို့အမိန့်ရှိသနည်း။ ယခု
 တွင်ပင် ယျင်အရာတိုင်း၌ သားထက်အပမြတ်သည်ဟု
 အမိန့်ရှိတော်မူသည်မဟုတ်လော်။ အရှင်မင်းကြီး၊
 အမိန့်ရှိတိုင်းမှာပင်သိုးထက်အပမြတ်သည်မှန် ယျင်
 သားဖြစ်သောအသာတိရှုမြင်းကောင်းထက်လည်းအဖေ
 ဖြစ်သောမြို့တိုးမြတ်သင့်ကောင်းပါသည်။ အရှင်မင်း
 ကြီး၊ ဤသို့အရာတိုင်းသို့ထိက်ချုံသို့က်ရာသောအမြတ်
 အယုတ်ကိုယူရပါမည် စင်စစ်မှန် ယျင်အရှင့်သူခမိန့်
 ကျော်အမတ်ကြီးထေးယောက်တို့သည် ဤမြှုပ်နှံကြသည်
 မှာထိပညာရှိထေးယောက်တို့၏အမျှော်အမြတ်ပညာ
 သည် အံ့ဩ စရာများပေတောင်း။ ဤသူကောင်းလေး
 ယောက်တို့ကိုအသယ်မှာအရှင်မင်းကြီးရပါချေသ
 နည်းဟုပြက်ရယ်မှုပြုချုံခို၏။

6. The Chameleon.

[From *Mahosadha*.]

ထိနောင်တနောသို့ ဝိဇ္ဇာရာစ်မင်းကြီးသည် များ
 စွာသောမျှးမတ်အခြေအရုံးနှင့် တကွေမဟောသရာသူ

NOTES.

တောင်း closing aff. (J. § 119), probably the verb တောင်း I demand of you. အံ့ဩ = အံ့အော.

ခမိန်ကိုခေါ်ချွဲဥယျာဉ်သို့ထွက်သွားလေသော်ပုတ်သင်တ
ခုသည်ဥယျာဉ်တံ့ခါးရှုက်အထက်ဖျားနှုန္တ၏၏။ထိုပု
တ်သင်သည်မင်းကြီးလါသည်ကိုမြင်ဆျင်တံ့ခါးရှုက်အ
ဖျိုးမှုဆင်းသက်ချွဲမြှေ့နှင့်ဝိလျက်မင်းကြီးသို့ခြော
နေ၏။ရိဒေါ်ဟရာစ်မင်းကြီးသည်တံ့ခါးရှုက်မှုဆင်း
သက်ချွဲဖိမိသို့ခြောဝိလျက်နေသောပုတ်သင်ကိုမြင်
ဆျင်မဟောသရာသူခမိန်ကိုခေါ်ချွဲချုပ်သားသူခမိန်၊
၏။ပုတ်သင်သည်အသို့ဖြေသနည်းဟုမေးရာမဟောသ
ရာသူခမိန်သည်လည်းအရှင်မင်းကြီး၊ ၏။ပုတ်သင်သည်
အရှင်မင်းကြီးကိုမြင်ဆျင်ဘုန်းတော်ကြောင့်မနော်၍
အရှင်ဟူသောအမှတ်ဖြင့်ရို့သေစွာအရှင်မင်းကြီးအား
ခစားပါသည်ဟုဆို၏။ရိဒေါ်ဟရာစ်မင်းကြီးသည်သူခ
မိန်စကားကိုကြေားဆျင်၏။ပုတ်သင်သည်အကယ်၍၏။
အားခစားသည်မှန်မူခစားမြင်းအကျိုးမှုမဖြစ်စေလို့
ထိုပုတ်သင်အားထိုက်လျောက်ရာစဉ်းစိမ်ဥွာကိုပေး
လေ့ဟုဆို၏။မဟောသရာသူခမိန်သည်အရှင်မင်း
ကြီး၊ ၏။ပုတ်သင်ငယ်အားတပါးသောစည်းစိမ်ဥွာကို
ပေးသော်လည်းအကျိုးရှိမည်မဟုတ်။ခဲ့သွားပါသွားသွား
သည်သာဆျင်ဖိမိတို့၏စဉ်းစိမ်ဥွာပါသည်ဟုလျော်၏။

NOTES.

ပုတ်သင် (P. ထက္ခာဗ္ဗာတကော) a blood-sucker or chameleon.
ခြော့ရှု right in front of. ခစား to do reverence.

NOTES.

အမဲး meat. တန်ပို့ one meal. ချင့်ရွှေး or ရွှေး, this is the seed of a plant, *Abrus precatorius*, used as a weight by goldsmiths. မင်းခယေသကုံး or မင်းချင်း an attendant. ညုသ from P. ညပေါသထော a fast-day. လှိုးထိုး to string.

ဉာဏ်ပတ်သင်လည်၍ဆွဲး၏။ ထိုအခါပုတ်သင်ငယ်သည်
အသပြောကိုရသဖြင့်ထိုလေးရွေးမျှလောက်သောအသ
ပြောကိုဖြို့ချို့လိုက္ခာစည်းမိမိရှင်တကားဟုမာန်သောင်
လွှား၏ဖြောက်၏။ ထိုနေ့ပင်ဉာဏ်ပတ်သင်မင်းကြီးသည်
များစွာသောမျှုံးမတ်အမြဲအရံနှင့်တကွေမဖော်သော
ကိုခေါ်ခြားသွေးလိုက်၏။ ထိုပတ်သင်သည်မင်းကြီး
သာသည်ကိုဖြင့်ဉာဏ်ပြုလည်းကောင်ဖြစ်သောမာန်ဖြင့်
လိုက္ခာစည်းမိမိရှင်ဖြင့်ဖြစ်သောမာန်ဖြင့်
များမည်နည်း။ ငါလည်းလည်းရှင်။ မင်းကြီးလည်းလည်း
ရှင်။ မင်းကြီးအားခတား၏အသယ်အကျိုးရှိတော့အံ့နှင့်
ဟုမိမိလည်၍ပါးဝက်မျှလောက်သောလည်းကောင်အဖြင့်အ
တွက်မရှိများစွာသောပိုဒ်ဖြင့်မင်းကြီးလည်းကို
ထိုတူဖြေဖျက်တံ့ခါးရှုက်မှုမဆင်းသက်ဘဲတံ့ခါး
ရှုက်များ၌လျကောင်းကိုဖြို့တ်ကါမင်းကြီးသို့ရွှေ့ရနေ၏။
ပိုဒ်ဖြင့်မင်းကြီးသည်ထိုပတ်သင်၏အမူအရာကိုရှုပို့
တန့်၍ရှုကြည့်ဖြတ်ဖျက်မဖော်သောသာသွေးမှုနှင့်
ထိုပတ်သင်ကိုတွက်မှုလျှင်တံ့ခါးရှုက်မှုမဆင်း
သက်ဘဲတံ့ခါးရှုမြော်ဝါးဝင်နေသည်။ ယခုမူကားရေးနှင့်မတူ။ ငါ

NOTES.

NOTES.

NOTES

7. The Discourse between Prince Mahājanaka and the Fairy Maṇimekalā.

[From *Mahājanaka Jātaka*.]

သုရားလောင်းသဘော့ ဖွဲ့စည်နေ့ပင် ယျှင်မိတိ
 လာပြည်၌ သထွေးတော်ပေါ်လအနက မင်းနာလေ၏။
 သဘော့ ဖွဲ့စည် လေသော် ချို့စ်ရက် ဖြင့်ပင် ယျှင်ယူအနာကု
 နှစ်ရာတိုင် တိုင် ရောက်သဖြင့် လေအာဟန် ပြင်းခြင်း
 ကြောင့် မဆိုင်မဆုံးနှင့် သည်ဖြစ်၍ သဘော့ ပျော်စပ်တို့သည်
 ကွဲးပေါက်ခြင်း သို့ ရောက်လေကုန်၏။ ထိုသို့ကွဲးပျက်
 ရာမှ ရေဝင်လပ်သဖြင့် မစောင်းမတို့။ သမုဒ္ဓရာအ
 လပို့န်စ်လေ၏။ ထိုအခါ ချို့စ်ရာ သော သဘော့ သား
 တို့သည် သေအုံ သော သေးမှ ကြောက်လန့် ကုန် သဖြင့် ငါ
 ကျွေးမြည်တမ်း လျက်စီစီတို့အထိရှိရာ၊ အသီးအသီး၊ နတ်
 တို့ကိုလိုးကွယ်ရှိရိုးကြော်ကုန်၏။ သုရားလောင်း မင်းသား
 မူကား ရောက်လာ သော သေး လိုင်ကျွေး၏ လွတ်နှင့် မည်
 မဟုတ်။ အား ထုတ်အပ်သော လောကုံး တို့၏ အရွင်း
 သာ ယျှင်သေး လွတ်ကြောင်း ဖြစ်သည်ဟန်၏ လုံးစွဲးယူ

NOTES.

ထွဲ့ to sail. သထွေး father's younger brother. ယူအနာ P. twelve miles. တိုင်တိုင် throughout, i.e. quite (J. § 76). ပျော်စပ် the planks. စောင်းတို့။ to heel or roll over. အသီးအသီး several. နှစ်ယုံးစွဲးယူ to bear in mind.

တော်မူသဖြင့်ရိုက္ခားခြင်းကိုမဖြူ။ ဥပဒ်လွတ်ကြောင်းမ
ဘုတ်ချိသရုန္တရာနတ်ကိုလည်းမရှိမရိုးဘဲ၊ ပျော်ကွဲးချိသ
သော်သမီးမှန်းသိတွေ့ပေါ်သတ်သစ်ကိုသဖြားနှင့်နယ်
ချိဝစ္စသားမြို့းသော်ခိုင်းခုံးညွှားနှင့်ထည်
ကိုရောင်စေခြင်းငြို့ဆွတ်ကာမြီးစွာဝတ်ချိလင်း
ယည်တိုင်ထက်ထွေ့တက်လေ၏။

သဘောသားခုနှစ်ရာတို့သည်လည်းယောကျား
တို့၏ထျွဲလကိုတရုတ်သူမှာမပြုကြဘဲ၊ မိုးရိမ်ကြောက်လန့်
ခြင်းဖြင့်ခြင်းစွာရိုက္ခားလျက်ဝါး၊ ထို့ပါ။ မကန်းတို့၏အ
စာဖြစ်လေကုန်ချိသဘောထက်ဝန်းကျင်တွေသာဘာ
ခန့်သော မဟာသရုန္တရာသည်သွေးအတိဖွှမ်းရှက်
သဖြင့်ချင်းချင်းနိမြန်းနှုံးလေ၏။ သူရားလောင်းသည်လင်း
ယည်တိုင်ထွေ့ဖျားနှင့်ရပ်လျက်ဗျားမည်ဖိတ်
လာဖြည့်ရှိရာသည်ဟုမှတ်ချိလင်းယည်တိုင်ဖျားမှာချွဲ
လေသော်ခွါးအားမြှို့းတော်မူခြင်းကြောင့်ဝါး၊ ထို့ပါ။
မကန်းတို့စားရာကိုလွန်ချိတွေသာဘာခန့်လောက်သော

NOTES.

ဥပဒ် for P. ဥပဒ္ဒဝေး accident, calamity. ထောဝတ် butter.
သဖြား sugar; this word is from a foreign source. နယ် to knead.
ဝစ္စသား to eat one's fill. ညွှားနယ် fine in texture.
လင်းယည် a sail. ထို့ a turtle. မကန်း a shark. ထက်ဝန်းကျင် circumference (J. § 75). ချင်းချင်း an intensive adverb used with words expressing redness. ဥသား for P. ဥသတ် = fifty

အရပ်ဆိုကျလေ၏။ ။ထိုသငော်နှစ်သောနေ့ပင် ယျော်
ဒါထိလာပြည့်သထွေးတော်ပေါ်လအနကမင်းသို့ဘဝ
ပြောင်းလေ၏။ဘုရားလောင်းလို့ထိုကျရာသောရေအာ
ပြင်မှစ၍မြှုပ်လောက်ကြား၌ထားသောအွေထုံးကဲ့သို့
ထူးလုံးထူးလို့ကြား၌နွေထွားထဲသောကိုယ်တော်ဖြင့်
ပေါ်တုံပျောက်တုံ၊ တပြောင်းဖြန်ဖြန်၊ အားအန်ဖြည့်တင်
သျက်တနေ့ချင်းကူးခတ်ချုပ်လို့ရာကိုရောက်တော့မည်ကဲ့
သို့၊ မတွန့်တို့ဘဲ၊ ရဲးရှင့်တင်းယာမြင်းရုံ၏ခုံခုံမင်မင်
သျော်စွာရောက်ကြာင်းကောင်းမြတ်သောထွဲလဝနဖြင့်
ခုနှစ်ရက်ပတ်လုံးကူးတော်မူ၏။ ။ထိုကူးတော်မူရ¹
သောချော်ရက်တွင်း၌နေ့တိုင်းမပြတ်သျော်အခါကိုမျှော်
ချင့်ချုပ်နေ့လွှဲးညစားဖြစ်ကောင်းသောစားဘွဲ့ယ်သော်
ဘွဲ့ယ်တရိတ္ထခုံအနီးအစပ်မျောက်လာသော်လို့မသုံး
ဆောင်ဘဲဆားငန်ရေဖြင့်ခံတွင်းကိုဆေးသျော်ချော်ချော်

NOTES.

yards (about). အထွင့် a summit. ဘဝပြောင်း to change from one existence to another, i.e. to die. ခုံလောက် (pronounced *k'anauk*) a stone for supporting a cooking-pot, and also used for the points in which precious stones are set in rings. ပေါ်တုံပျောက်တုံ appearing and disappearing in turns (J. § 117). တပြောင်းဖြန်ဖြန် tossed over and over. ချင်း a single one (J. § 103). တွန့်တို့ to flinch. ခုံမင် to be eager. ဝန် for P. ဝန္တ a collection: applies to ရုံ၏ as well as ထွဲ၏; i.e. by the accumulated power of his bravery and industry, etc. မျှော်ချင့် to estimate. ဥပုဇ္ဇာ for P. ဥပေါ်သထ a fast.

ဆောက်တည်တော်မူ၏။ထိုကာလိုပါဘကိုအရိုအသေ
လုပ်ကျွေးခြင်း၊ သူတပါးတို့အားချုပ်ခင်သနားခြင်း၊ အ^၁
လူပေးခြင်း၊ သိမ်္မသောက်တည်ခြင်း၊ စသည်ရှစ်နှင့်
ပြည့်ရုံသောင်ယောက်၏ဗျားမြတ်တို့ကိုမဟာသရုံရှုရန်^၂
နှစ်မွန်း၍၏မသောင်လုပ်ဟုစတုလောကပါလိန်တ်မင်း
ကြီးလေးယောက်တို့ကမဏီမောလာမည်သောနတ်^၃
သမီးအားသိန်မွန်းသောသူတို့ကိုဆယ်တင်ဖို့သော
ငြိုသရုံရှုရန်အခေါ်ထားသတည်း။သူရှုးလောင်း^၄
နှစ်တော်မူသောချုံရှုံးရက်တွင်ကားမဏီမောလာ^၅
နတ်သမီးသည်ဖိမိဘန်နတ်၏စည်းမိမိကိုခံစား
ခြင်းဖြင့်မေ့သျော့၍၏သရုံရှုံရှုမှာမည်ထိုဖြစ်လေအုံ^၆
နည်းဟုသရုံရှုံရှုမှုမကြည့်မဆင်ခြင်မိဖြစ်၏။ ၂
ချုံရှုံးရက်မြောက်သောနေ့မှသတိရှုံးမဏီမောလာ^၇
နတ်သမီးသည်ပါသရုံရှုံရှုမှုမကြည့်မိသည်ယနေ့ချုံ^၈
ရှုံးရက်ရှိဖြီ။အခကြောင်းအသိနည်းဟုသရုံရှုံရှုမှု၏^၉
ကြည့်ဆင်ခြင်လေသော်ခွဲတုံးကဲ့သို့သပြောင်းပြန်ပြန်^{၁၀}
ကူးသောသူရှုးလောင်းကိုမြှင့်ဆွဲမိတ်လာပြည့်ရင်^{၁၁}
သားဖြစ်သော်၍မဟာအနကသတို့သားသည်အကယ်

NOTES.

၁တုလောကပါလဲ P. the four guardians of the world. မဏီ
မောလာ Mañimekalā, P. the jewel-girt one. ဒိမေန P. ဒိမေန
a celestial mansion.

၅၇ မဟာသရုပ္ပရန်စိမ္မာန်း၏ ဆုံးချွဲအံငါသည်နတ်
အစည်းအဝေးသဘင်သို့ဝင်ရတော့မည်မဟုတ်။

၅၈ ၌၌ကြီးယျက်တင့်တယ်စွာသောမြို့ခါးရန်းကြိုးဖြိုး
ဖြိုးဖြိုးပြုက်တောက်ပသောအဝတ်တန်ဆာတို့ဖြင့်တန်
ဆာဆင်အပ်သောနူးညွှံယည်သွေးစွာကိုယ်ဖြင့်သူရား
လောင်းနှိုရာမဟာသရုပ္ပရန်အပြင်သို့သွား၏မနီးမဝေး
သောကောင်းကင်ကကိုယ်ထင်ပြကာရပ်ယျက်ကော
င်းမြတ်သောထံ့လဖြင့်တည်းကူးသလော့၍ ရူးမူးသော
စိတ်ဖြင့်တည်းကူးသလော့စို့စုံးအံ့ဌားကြိုးဖြိုးသော်
ခြေခြားစွာသုရားလောင်းအားစို့စုံးလော်။ ၂၁၆။ အပြော
ကျယ်စွာသော ၅၇ သရုပ္ပရန်အလယ်၌ မြင့်ချုပ်နှုန်း
ထွေး၏ကိုမဖြင်ဘဲယျက်ရဲးရဲးရူးရူးကူးသိသည်
ကားအသူနည်း။ တပက်ကမ်းသို့မရောက်နိုင်ရာသော
၅၇ မဟာသရုပ္ပရန်အပင်အပန်းကူးသဖြင့်အသယ်အ
ကျိုးထူးကိုရှုံးကိုယ်ဆန္ဒပြည့်မည်ထင်မြင်သွယ်ရှိ
သောကြောင့်မရပ်မနားကြိုးစားအားထုတ်ခြင်းကိုဖြ
သိသလော့။ သင့်ကူးခြင်း၌ အသယ်အကျိုးနှိုပ်အံ့နည်း

NOTES.

ဆုံးချွဲအံ့ should he die; အံ့ = ထွေး (J. § 108). ခါးရန်း
ကြိုး girdle. ဖြိုးဖြိုး glittering. ပြတ် to sparkle. အပြော
surface. တည်း (J. § 126, 8). မြင့်ချုပ် to calculate, aim at.
ရူးရူး straightforward. ထန္ဒဗ္ဗာ P. wish.

ဟုဆို၏။ နတ်သမီးစကားကိုကြားလျင်ဘုရားထောင်း
သည်၏၌သို့ကြီး။ ၏သမုပဒ္ဒရန်းကူးရသည်ကားယနေ့
ချွဲစ်ရက်တိဖြူ။ တစ်တယေယာက်ဘောသူကိုမှုမဖြင့်ရစ
မူး။ ယနေ့မှသာ ၏သို့သောစကားကိုကြားရ၏။ အ
ဘယ်အသံနည်းဟုကောင်းကင်သို့မှုံးကြည့်လတ်
သော်နတ်သမီးကိုဖြင့်ချွဲစကားတုံးဖြန့်အံ့သောဌီ၏၌သို့
ဆိုတော်မူ၏။ နတ်သမီး၊ ပြုရာကျင့်ရာသည် ဝတ်ကိုရုံး
စင်းဆင်ခြင်းကိုလုံးအကျိုးစက်ကိုလည်းရုံးစင်း
ဆင်ခြင်းကိုသည်နေလျှော်၏။ ထိုကြောင့်သမုပဒ္ဒရာ
အလယ်၌ကမ်းကိုမဖြင့်ဘင်းလုံးလယ်၏။ ။

နတ်သမီး၊ ထောက်၏၌သို့ဖြုံးလျင်၏၌အဖြစ်ဖြစ်၏။ ၏
သို့ဖြုံးလျင်၏၌အဖြစ်မှလွှတ်၏။ ၏အမူကိုဖြုံးလျင်ပစ္စာဖွံ့
တွင်သာအကျိုးရှိ၏။ ၏အမူကိုဖြုံးလျင်သံသရာမှာလည်း
အကျိုးရှိ၏။ သူတို့၏ကျင့်ရာဆောင်ရာသော ဝတ်တို့
မှာလည်းပစ္စာဖွံ့ဖြုံးသံသရာမျက်မွောက်၊ မျက်ကွုယ်အ
ဖြစ်လွတ်ကြောင်း၊ ကောင်းစွာအားထုတ်အပ်သော
ယောက်သားတို့၏လုံးလသည်အကျိုးမွဲဖြစ်ဘူးသည်မဟု။

NOTES.

ဝါး ever (J. § 115). စကားတုံး lit. word in turn, i.e. reply.
ဝတ် result. အကျိုးစက် resultant benefits. ပစ္စာဖွံ့ P. ပစ္စာဖွံ့နေ့
the present. မျက်မွောက် lit. the space before one's eye, i.e.
the present. သံသရာ P. future. မျက်ကွုယ် what is hidden
from the eye, i.e. the future.

ပဒ္ဒန်သံသရာတွင်တရုချိန်သံခကိုမလွတ်စေနိုင်ရာဖြူ
ဟူ၍၏။ စမ်းဆင်ခြင်နေလွှာရှိသည်နှင့်အညီ။ ယခု
အပြောကျယ်စွာသောမဟာသရုံးရုံးရှိနှင့်ထည်းယော
ကျားတို့၏လုံးလကိုမလျော့သဖြင့်တရုချိန်အကျိုးစီး
ပွဲးနှင့်လွတ်ကင်းတော့မည်မဟုတ်ဟုအားထုတ်ခြင်း၏
အကျိုးကိုဖြင်သည်စင်စစ်ဖြစ်လျက်ပြီသရုံးရုံးရှိကင်း
ကိုမဖြင်ဘာမျှနှင့်အဘယ်ကြောင့်ယောကျားတို့၏
လုံးလကိုလျော့သို့ကိုအုံနည်း။ ကမ်းကိုဖြင်သည်ဖြစ်စေ၊
မဖြင်သည်ဖြစ်စေ၊ အကျိုးကိုဖြင်သဖြင့်ပါလုံးပြုတော့
သည်ဟုဆို၏။ ၁ၢရားသောင်းစကားကိုကြေားသွင်
နတ်သမီးသည်အလွန်နှစ်သက်ခြင်းဖြင့်တရားကိုနာထို
ပြန်သောကြောင့်ပြီသို့ဆိုပြန်၏။ ၂

လုလင်ဖူး၊ ယောကျားတို့၏လုံးလဖြင့်အကျိုးနှိုကြောင်း
ကိုသင်ဆိုသည်မှာတပါးသောအရာ၏သင်ဆိုတိုင်း
မှန်၏။ အခေါက်အပြောအားဖြင့်မရောတွက်နှိုင်သောပြီ
မဟာသရုံးရှိအလယ်၌ကူးသောသွင်အားမူကား
ကင်းသို့မရောက်နှိုင်ဘဲအကျိုးမှုပျက်စီးခြင်းသို့ရောက်
လတုံးတကား။ ကြိုးစားအားထုတ်ပါသောသင်၏လုံး
သည်လည်းအရာမဟုတ်ခြင်းကြောင့်အချည်းနှီးဖြစ်

NOTES.

ယဲ။ P. happiness. စင်စစ် certainly. အစောက် depth.
အပြော breadth. အရာမဟုတ်ခြင်းငွေ့ on account of its futility.
အချည်းနှီး useless, of no avail.

NOTES.

၁၄၃ is a root meaning ‘to wind round,’ but, as an auxiliary, gives an idea ‘of remaining behind;’ its various uses are well shown in this piece (J. § 117). ငန်းလောက် n. regret. ကျွေ့ဗုံး to relax. ပြေး (J. § 118) is said to be simply euphonic, but in this place ပြေး clearly helps to show that အဲ့ is ‘subjunctive’ and not ‘assertive.’ အဆင့်ဆင့် one after another. ကျွေ့နှီးတုံး a teak log.

သို့လုံးလမပြုဘန်လေခြင်းကြောင့်မဟာသရုံးရှုံးရှုံး
ပျက်စီးဆေသည်ဟုချစ်ခင်စုံမက်သောအားဖြင့်ထိုက်
သမ္မအခွင့်ရာကြို၍ပါအားအပြစ်မတင်ရပါဖြစ်လော်။ထို
သို့ဖြစ်သောကြောင့်သေသေသော်လည်းအပြစ်သင်လွတ်
ရပ်အောင်ယောကျိုးတို့လတိုင်ပြုသည်ဟုဆို၏။

ထိုဝကားကိုကြားလျှင်နတ်သမီးသည်မင်းသား၊ အ
ကြင်သူသည်လုံးလမပြုအပ်သောအရာ၌လုံးလပြုမှားချေ
အံ့၊ သို့သူ၏လုံးလသည်အရာမကျခြင်းကြောင့်ထိုအပ်
သောကိုချေ၊ တောင်းတအပ်သောအကျိုးမဖြိုး။ အသက်၊
ကိုယ်လုံးအဆုံးရှုံးပျက်စီးခြင်းသို့ရောက်သော်လည်း
ရောက်ရာ၏။ ကိုယ်စီတ်၏ပင်ပန်းကာသမျှလည်းရှိတတ်၏။
ပရိသာတ်အလယ်၌ရက်ဖွှဲယ်သော်လည်းရရာ၏။ ယခု
မင်းသားမှာလည်းကမ်းကိုမဖြင့်သောမဟာသရုံးရှုံး
တူးသည်ဟု၍လုံးလနေရာကျပါအံ့လောဟုမေး၏။ ထိုစ
ကားကိုကြားလျှင်ဘုရားလောင်းသည်နတ်သမီး၊ အ
ကြင်သူသည်လုံးလပြုသဖြင့်အဖြိုးသို့မရောက်နိုင်သော
အမှုကိုသိသျက်ဖိမိ၏အသက်ကိုမစောင့်။ ထိုသို့သ
သောရှိသောသူသည်အကယ်၍မိမိလျှော့အံ့၊ သို့သူ
သည်လူပျော်းလူတန်ဟုသောအဖြစ်ကိုသိရာ၏။ ။

NOTES.

ထိုက်သမ္မအခွင့်ရာကြို၍ in proportion to. အရာမကျ mis-
placed. ကို P. business, deed. သော်လည်း even, also.
နေရာကျ well directed. ပျော်း idle. တန် worthless.

ဗြီလောက၏အရွယ်တွေကျ သို့လိုက်မဖွံ့ဖြိုးလွန်ကုန်သောသူ
တို့သည်မိမိတို့နှင့်တို့ကိုတန်ရာလယ်လုပ်ခြင်း၊ ကုန်သွယ်
ခြင်း၊ အစုရှိသောအမှုတို့ကိုဆောင်ရွက်ထိုသည်ဖြစ်ပေါ့၊
ဆောင်ရွက်ထိုသည်ဖြစ်ပေါ့၊ ကိုယ်အလိုအဆွဲဖြည့်စုံမည်
စင်စစ်မှန် ယျော်ပျော်းရှိသည်ဟူ၍မနေအပ်။ ကောင်းစွာ
သော လျှော့လဖြင့်အခါခိုက်ထိန်းပင် ကိုယ်နှင့်တန်သည်။
နှုတ်ဖြင့်တန်သည်၊ မိတ်ဖြင့်ကြီးမည် ဟုထောက်ခြင့်ချိ လျှော့
လပြုအပ်လွှာတွေသည်။ နတ်သမီး၊ လျှော့လရှိကုန်သောသူ
တို့၏ လျှော့လအကျိုးစက်ကိုများစွာပါခြောရတွေမည်မ
ဟုတ်။ ဗြီသရုဒ္ဓရာန္တပါနှင့်အတူချုန်စ်ရာသောသဘော
သား၊ ကုန်သည်တို့လည်းနှစ်မွန်းကြသည် တွင် တို့ချုန်စ်
ရာသောသဘောသားတို့သည် ယောကျိုားတို့၏ လျှော့လကိုမလျှော့ခြင်း
ချို့တဲ့ခြင်း၊ ကြောင့်ပါး၊ လိုပ်တို့၏အစာသာဖြစ်ကြလေ
ကုန်ဖြီးပါမူကား ယောကျိုားတို့၏ လျှော့လကိုမလျှော့ခြင်း
ကြောင့်ဘေးမှ လွှာတို့သင်နတ်သမီးကိုအနီးကြပ်ကြပ်၊
အမှတ်ထင်ထင်ပါခြင်ရ၏။ သင်သနားချုပ်ခြင်းရှိချိ
ပါကိုဆောင်ပါယျော်လည်း ထိုအင်အဖြီးရောက်ခြင်း၊ အ

NOTES.

ကသိုလ် merit, for P. ကသလော meritorious. ကံ for P.
ကမ္မ luck, lot in this life; the result of past deeds. ဖွံ့ဖြိုး abundant.
လယ်လုပ်ခြင်း agriculture. ကုန်သွယ်ခြင်း trade.
ပျော်းရို့ indolent. တန် suitable. ထောက်ခြင့် to estimate.
ချို့တဲ့ to be wanting. အနီးကြပ်ကြပ် close at hand. အမှတ်
ထင်ထင် distinctly. ထိုအင် the object of (my) desire.

ကျိုးရှိလတ္ထံ။သင်မဆယ်တင်၍၌၌တွင်ပင်ဝါဆုံးရသော
သည်။ထဲ့သပြုကျိုးစက်ပါ၍၌၌ရှိလေဖြီ။ဝါသည်အစွမ်းရှိ
တိုင်း၊ အားရှိတိုင်း၊ မဆုံးမဆိုင်းသောထဲ့လဖြင့်မဟာ
သရုံးရှုရာက်းသို့ကူးလျက်ယောကျိုးသို့ပြုအပ်သော
ထဲ့လကိုပြုအံ့သတ်း။။သူရားလောင်စကားကြေားလျှင်
မကိုမောလာနဲ့တိသမီးသည် ၌၌မင်းသားကားအလွန်
စကားမြို့မြို့ဖေသည်ဟန္တ်သက်သဖြင့်၌၌သို့ဆို၏။
မင်းသား၊ အတောက်အဖြောအားဖြင့်မရောတွက်နှင့်
ကျယ်စွာသောမဟာသရုံးရှုရာအလယ်၌၌နှစ်မွန်းသော
သင်သည်သူတပါးသို့ပြုနှင့်ခဲးသောမြို့မြို့ခြင်းဂိတ်ဖြင့်
တွန့်ထိန်းနှစ်ခြင်းမရှိ။မိမိထိရှေ့ရောက်ကြောင်း
ကောင်းမြတ်ဖြောင့်စင်းသောထဲ့လနှင့်ဖြည့်စံသည်မှန်
ပေ၏။ယောကျိုးသို့ပြုရာသောထဲ့လနှင့်ဖြည့်စံခြင်း
ကြောင့်သေးမှလွတ်၍၌၌သရုံးရှုရာ၌၌မန်မွန်းဘဲချမ်း
သာလေ၏။ယခုနှစ်လုံးငွေးမွေးသောကျိုးအရပ်သို့သင် သွား
တော့။ယခုငါဆယ်တင် အံ့။အသပ်အရပ်သို့ရှိဆောင်
ရမည်နည်း။

NOTES.

အစွမ်း ability. အား strength. မြို့မြို့ steadfast. တွန့်ထိ
to shrink from. ဓာတ်န် to draw back from. ဖြောင့်စင်း
upright.

Short Historical Extracts.[From *Mañiratanāpōn.*]

1.

စာကြိုဆိတ်တွင်သတ္တုမင်းဖျားနတ်ရွှေခံလျှင်ငါင်
 စာကြိုဆိတ်ဝယ်မူးတော်မတ်တော်တ္ထုမင်းလျာမရှိခဲ့
 တိုင်ပင်ကြိုစည်ကြလျှင်တကောင်းသိမ်ပတ္တာ၊ ရမည်း
 သင်းသို့လဝါတောင်တွင်းသိဟပတ္တာ၊ အစရှိသောမူး
 တော်မတ်တော်အ ရတ္ထုသည် အမြန်မြို့စားတရာဖျား
 ကြေးသည်အမျိုးအမည်၊ အရည်အသွားနှင့်ညီညွတ်သည်။
 နှစ်လုံးယည်ကြေးသိမ်မွေ့မှသည်။ အကျင့်သို့လနှင့်ပြည်ရုံ
 သည်။ ပေးကမ်းစွန့်ကြေးခြင်းသည်။ တော်မှန်
 ဖြောင့်မတ်သောသဘောလည်းရှိသည်။ ရတနာသုံးပါး
 ကိုကြည်ညီမြတ်နှုံးခြင်းရှိတတ်သည်။ ယင်းသို့ဖြစ်သော

NOTES.

စာကြိုဆိတ် name of a place. သတ္တုမင်းဖျား title of a king, A.D. 1364. နတ်ရွှေခံ to die: used for kings. မင်းလျာ an heir to the throne. တကောင်း name of an old Burmese city. သိမ်ပတ္တာ a title. ရမည်းသင်း name of a place. သို့လဝါ (P. virtuous) a title. တောင်တွင်း name of a place. သိဟပတ္တာ (P. the lord of lions) a title: an old way of writing သိဟပတိ Sihapati. အမြန်မြို့စား the Lord (eater) of Amyin. တရာဖျား a title. အမျိုးအမည် lineage. အရည်အသွား ability. ရတနာသုံးပါး the three jewels, viz. Buddha, his law, and the monks.

2.

သလ္္တရာစိဂဇ္ဈာ၊ ကဆုန်လဆန်းဘရက်၊ ၅တေးနေ့၊
ကောင်နန်းမိဘရားကြီးသားတော်၊ မင်းဖြင့်ဘရှင်၊ မ^၁
ဟာသိဟသူရာ၊ ညီတော်မင်းဆွဲသည်ခမည်းတော်အ^၂
ရိတ်အရာကိုပံ့နေတော်မူ၏။ ၂နောင်တော်ဘရှင် မဟာ^၃
သိဟသူရာမိဘရားကိုကိုယ်တော်မိဘရားအရာထား၍

NOTES.

သဏ္ဌရန် Thekkarit ; era. ၁ this numeral affix always follows a date unless it ends in ၁, in which case the word ဖြစ် must be used. B.E. ၇၂၉ = A.D. ၁၃၆၇. ထပေါင်း month of Taboung (March, or nearly so). ကောဇ် for P. ကောဇူာ monarch. ဇီးစွာဝေါ်လဲး a title ; ဝေါ်လဲး a chief, now only used for petty hill-chiefs. ကဆုန် month of Kason = May. ၅တေး this is a peculiar way of writing အောသပတေး Thursday, which is the *fifth* day of the week. အရိုဂုဏ် the privileges inherited from a predecessor : from အရိုဂုဏ် a shadow. နောင် an elder brother; only used for exalted persons. ဘရင် (pronounced *b'ayin*) a prince. မဟာသိတဘရူရ title of king who reigned in Ava A.D. 1469-80.

ဘိသိတ်ခံတော်မူသည်။ နန်းတက်သောသတ္တရာ၏
 ဝဇ္ဇနတ်တော်လအွေနှင့်ရှင်နရပတီကိုနောင်တော်
 သားအွေနှင့်ရထာကျွန်းသောက်ကြာသည် အွေနှင့်ရှင်
 အမှတ်ဖွဲ့နေတော်မူစည်တွင်ထားနှင့်လျှို့လေ၏။ထိုး
 မြှုကိုယ်တိခိုက်ကိုယ်တော်ကိုထိုးမြှုအုပ်သကဲ့သွေ့ရှိလေ
 ၏။ယင်းသို့အခိုက်တွင်အွေနှင့်ရှင်နရပတီအထိန်းတော်၊
 ရော့သာစားသည်ပြီးထျွဲသောက်ကြားကိုဖက်လေ
 ၏။သောက်ကြားထည်းထားနှင့်အကွဲရန်းရင်းရှာတွင်
 အထွေးထွေးပက်လက်လည်းကျလေ၏။ရော့သာစား
 သည်သောက်ကြားလွတ်ချေသွေ့ပျက်အရေးတော်ပျက်
 တော့မည်။ကျွန်းတော်နှင့်အကွဲပင်ကွပ်တော်မူတော့ဟု
 နားတော်ဆျောက်၏။အွေနှင့်ရှင်လည်းရော့သာစားကို
 လွတ်အောင်သောက်ကြားကိုသာလက်သုံးတော်
 ထားနှင့်ကွပ်တော်မူလေ၏။နန်းထက်တွင်ပင်သေ
 လေ၏။ ။

NOTES.

ဘိသိတ် for P. အသိသောက် the ceremony of sprinkling water at a coronation. နတ်တော် the month Nattāw = December. နရပတီ title of king. အွေနှင့်ရထာ a title. သောက်ကြား man's name. အွေနှင့်ရှင် lord of the golden palace, i. e. king. လျှို့ကြုံ to assault, attempt the life. အထိန်းတော် a royal attendant. ရော့သာစား the keeper of the scent. ပက်လက် on the back, supine. ထည်း = ထဲး to topple over. ကွပ် to slay.

3.

သုရင်မဟာဘတိဟသူရထက်ထက်။သလ္းရှစ်ၦ၃၃၇
 တွင်။ဟံသဝတီမှာ။တထိုင်းရှင်စောင့်ခါနအနိဂုံရောက်ချုံသ
 မက်တော်ဓမ္မစေတီမင်းပြုလေ၏။ ၂ထိုမင်း၏ကျန်
 လက်ဖျုံတယုံးတည်းဖြစ်သောသူရဲးကောင်း၊ ၁ညီယုံးကို
 သမိန်မရှုံးဟူသောဘွဲ့နှင့်စစ်တောင် မြို့ကိုစားတေ၏။
 သမိန်ပရှုံးလည်းဓမ္မစေတီမင်းထံအတိရင်ခံချုံခန္ဓားမြို့
 မှာ၁မြေခြားနားသံတိုင်ကိုရိုက်ထားလေ၏။ ၂တရုပ်ဒီး
 တည်ဘွားကမြေခြားသံတိုင်ကိုရှုံးတေဟုအမိန့်ပေး
 သော်တရုပ်စစ်သူမြို့းတို့သည်ခန္ဓားမြို့သို့ရောက်လျှင်
 မြေခြားသံတိုင်ကိုရှုံးတေချုံအမတ်တယောက်ကို
 မြင်းနီးသံးသောင်းနှင့်စေလှာကြ၏။ တေဟန်ကား။ ရေး
 ၄ကံနော်ရထာတောလက်ထက်။ ဇွဲပေါင်းချောင်း၍ ၁၆၈

NOTES.

ဟံသဝတီ the country of Pegu. ရှင်စောင့် name of a celebrated Talaing or Peguan queen. အနိဂုံရောက် to die. သမက် or သားမက် a son-in-law. လက်ဖျုံတယုံးတည်း the bone of the arm from elbow to wrist all in one : a peculiar formation of the arm supposed to give great strength. သူရဲးကောင်း a champion, knight. ဓား a title of nobility. ၀၁၈၈ cause to eat, i.e. to give for maintenance. ဓမ္မစေတီ title of Talaing king of Pegu (A.D. 1460). မြေခြားနားသံတိုင် iron boundary pillars. တရုပ် Turks, i.e. Chinese. ဦးတည်ဘွား Emperor of China. အ၀ Ava. တေဟန်ကား the purport of his message was. ပုဂံနော်ရထာတောလက်ထက် Nāwratā Zaw of Pugan (A.D. 1010).

NOTES.

ထွာ this is a causative form of ဝါ to come. အဝါဖို့
အရှိုး customary. နိုင်နိုင်း to be a master in the art. မည်မည်
ဝါဝါ reduplicated form of မည်ဝါ whatever. အမြဲဒီပ P. the

ဖြင့်ဝယ်ဆင် ဖျောင်တစီးချင်း၊ မြင်း ဖျောင်တစီးချင်း၊ ခြေ
ဖျောင်တယောက် ချင်း ကျွန်တော် ကြောက် သောသူမရှိ။
အြိုက် သော မြင်း ကိုသနား တော် မူပါ။ အရေး အရာ ထူ
အောင် အမူတော် ကိုထမ်းပါမည့် ဟုနား တော် လျှောက် ၏။
ဘုရင် မဟာသိဟာသူရ လည်း အြိုက် သော မြင်း၊ ဆင် ကို
ရွှေး ကောက် ချို့ယူ လေဟု မိန့်တော် မူ သော ကြောင့် ဘုံး
နား တွင် မြင်း ကြမ်း တစီး ကို ရှုံးစီး နင်း ယည် ကျေး
စေ ဖြီး ဖျောင် စစ် ဝတ် တန် ဆာ တို့ ကို ဆင် ရင် ချုံ တရှုံး
ဘာ သာ တတ် သော သူ ကို ခေါ် ချုံ တပ် ထဲ သို့ ထွေ က် သွား
လေ ၏။ တရှုံး အ မတ် ထည်း မြင်း ဖောင်း ဝတ် ကို စီး ချုံ
အဲး မောင်း အ ချို့ သုံး ပိ သာ ကို ကို င် ချုံ တပ် ကထွေ က်
လာ ၏။ သမိန် ပရ်း လည်း မြင် ဖျောင် မြင် ချင်း၊ ငအောင် ကို
လည်း အ မတ် သူ ရဲး ကောင်း၊ ငါ လည်း အ မတ် သူ ရဲး
ကောင်း ဖြစ် သည်။ သုံး အြို့ ဝွေ့ အောင် မြင်း ရေး စီး ကြရ
စေ လိုး။ ယင်း သို့ မှ အရ တို့ က် မည် ဆို ၏။ သူ ရဲး ကောင်း
နှစ် ယောက် အရေး အ ရာ သုံး အြို့ ပြ ဖျောင် လက် ဝါး ပြ ချုံ

NOTES.

great southern continent of the Burmese world. မြင်းကြမ်း an unbroken (rough) horse. ယည်ကျေးစေ to tame, break in. ဝစ်ဝတ်တန်ဆာ armour and arms. ဖောင်းဝတ် grey. အဲးမောင်း a kind of spear. ဒီသာ a weight of about 3 lbs. 10 ozs., commonly called a viss. မြင်ဖျောင်မြင်ချင်း the instant he saw him. တိုက် to engage in combat. လက်ဝါးပြ to show the palm of the hand (as a signal).

အရတိက်တော့မည်ဟုအမတ်စလုံကျော်ခေါင်ကဆို
သော်သမီနပရဲ့လည်းတိုက်တော့မည်ဆိုယျာ်မြင်းကို
အကုန်ထွေတ်ခြားနှင့်အမတ်စလုံကျော်ခေါင်လည်းမိ
ဖိစ္စားသောထားခုတ်မည်ရိုး၏။ရိုးရာတွင်သံချာ်ဖြေားပြတ်
သည်ကိုသမီနပရဲ့မြင်ယျာ်ထံနှင့်ထိုးထိုက်ခြားစလုံ
ကျော်ခေါင်သည်မြင်းပေါ်ဘကျလေ၏။သမီနပရဲ့လည်း
ကျော်မှာ့ဗျာ့ကျွောင်းကိုဖြတ်ကောက်ချုပ်ရှုမြင်းကိုအ
ကုန်ထွေတ်ခြားဖြေားသို့ဝင်ဖြန်လာ၏။

NOTES.

အရတိက် to fight in earnest. စလုံကျော်ခေါင် a Chinese name or title. အကုန်ထွေတ် to send at full speed. ရိုး to cover, i.e. to strike at with a sword. ထံချာ် lit. iron plates, but used for any part of a coat of mail.

PART IV.

Newspaper Cuttings.

၁. ထားပြတိက်ခြင်း။

1. Dacoity.

ပုဂ္ဂန်ထောင်သစ်ခေါင်းမောင်စံခွန်းအိမ်တွင်လွန်ခဲ့သည့်သောက်ကြောနေးက။ညည်းနာရီခွဲးအချိန်လောက်တွင်။ယူဗောက်အတင်းဝင်၍မောင်စံခွန်းကိုဖမ်းပြီးလျှင်ကြိုးနှင့်ချဉ်နှောင်ထားပြီးလျှင်ငွေသားဝေဝနှင့်လက်ဝတ်လက်စားတန်ဘိုး၊ ဝဝါလောက်တောင်းရာထဲပေးထိုက်ရကြောင်း။မောင်စံခွန်းမယားကိုထားပြုချားကာဖမ်းယူသွားပြီးလျှင်ခရီးအတော်ဝေးကြေားမှုပြန်လွတ်ထိုတ်သည်။ထားပြုချားကိုမရမနိုင်သေးသော်လည်းငွော်ကြောင်းကိုသိသောလူတယောက်တို့မယုံသက်ာမူနှင့်ပမ်းဆီးထားကြသည်။

NOTES.

ပုဂ္ဂန်ထောင် a quarter of Rangoon. သစ်ခေါင်း a forest timber contractor. မောင် brother = Mr. စံခွန်း man's name. သား real, pure. မယုံသက်ာမူနှင့် on suspicion.

J. အာဏာမဲ့ဘန်းဆောင်ယူမှု။

2. Opium Smuggling.

လွန်ခဲ့သည့်သောက်ကြာနေ့တွင်။ ပုဇွန်ထောင်ဒီးရ^၁
ထားလမ်းတွင်။ ဒီးရထားအဆင်း။ တရုပ်တယောက်ကို
ဘန်းချိန်တို့လာ ၆၀၀နှင့်ပမ်းဆီးရမိသည့်နှင့်မြှုပ်နှံက
လေးရုံးတော်သွေ့ဖို့ဆက်ရာ။ တရုပ်ကိုဒါက်ငွေ ၃၀ဝနှင့်
ထောင်ဒါက်ငွေလအလုပ်ကြမ်းနှင့်မြို့ရင်ချက်ချမှတ်သည်။
ဒါက်ငွေကိုမပေးမဆောင်နှုန်းရှင်ရှိကဲ့ သျှင်ထောင်ဒါက်
၃လထုတ်မံခံစေခို့ရင်ချက်ချမှတ်သည်။ ဒါက်ငွေကိုရှုံး
သျှင်းဆုံးဖွံ့ဖြိုးပြုလုပ်ချို့ဖော်ဆုံးသူတို့အားပေးရမည်။ ဘန်း
ကိုယည်းအဓိုးရသူဗ္ဗာတော်ပြုလုပ်ရမည်။ ၄၄းတရုပ်
သည်မန္တလေးမြို့မှ ထိုတို့လာသောသူဖြစ်ချို့ဘန်းကို
ခေါင်းချွန်းထည်းတွင်ဖွက်ချို့ယူဆောင်ခဲ့သည်။

NOTES.

ဒီးရထားလမ်း railroad. တို့လာ *tolā*, an Indian weight.
မြှုပ်နှံကလေး assistant magistrate. အဓိုးရသူဗ္ဗာတော်ပြုလုပ်
to make government property, i.e. confiscate.

2. သွေးဆောင်ဖျက်ဆီးမှု။

3. Seduction.

အထက်သတင်းစာထဲတော်ပါ။ မန္တလေးမြို့အ
နောက်ပြင်အောင်းနှင့်ရှုပ်သာရပ်ဘုရားနေ့မျိုး

ဆိုသူမိန်းကလေးတိုးကိုရင်းရပ်နေမောင်ဘိုးမြှေဆိုသူ
လူကလေးတိုးကရေးရှိတော်သို့သိန်းရောင်းရန်သွား
ရှားလမ်းခရီးအကြားတွင်မြင်းရထားနှင့်တင်ဆောင်
ခေါ်သွား။ရင်းကတတန်စစ်ကိုရင်းဖြို့အပိုင် ရွှာတောင်
ရွှာသို့ခေါ်သွား။ ၃ရက်၊ ၄ရက် ကြို့ကြာရှိနေသည့်အတွင်း
ဘမီတို့ကထောက်ထွမ်းသိရှိသွားရောက်ခေါ်ပျော့ဖြီး
လျှင်ဆိုင်ရာဂမှုတ်ဂါတ်မှာတိုင်တန်းရှိသည့်နှင့်မောင်
ဘိုးမြှေဆိုသူကိုခေါ်ငြင်စစ်မေးဖြီးလျှင်ရာအသတ်ပုဒ်မ
၃၆၃၊ ၃၆၆အရတရားစွဲးချုပ်ရုံးတော်သို့ဖို့ရော်။ အရေးပိုင်
မင်းရုံးတော်မှာတင်သွင်းစစ်မေးရာ။ ရင်းတို့ထွက်ချက်
များနှင့်ပိုင်တော်မူ၏မောင်ဘိုးမြှေအပေါ်မှာအလုပ်မဲ့
ထောင်ခါက်၃ထနှင့်ငွေခါက်၁၀ဝရီခံဆောင်စေ။ ငွေ
ခါက်၁၀ဝရီမဆောင်ရှုံးလိုင်လျှင်အလုပ်ရှိထောင်ခါက်၃
လတိုးချုပ်ခံစေ။ အမိန့်ချေပေးတော်မူကြောင်းနှင့်ကြားသိ
ရထောင်သည်။

NOTES.

သွေးဆောင်ဖျက်ဆီး to entice and ruin. သတင်းစာ newspaper. ထုပ်ဝေရာ issue. အောင်းနှုန်းရိပ်သာရပ် in the Aungnanyeiktha quarter. ဘုရိုင်တန်း Bombay street. မရှိုး woman's name. ရေးရှိတော် a market-place in Mandalay. ထတန် again. ဂမှုတ် No. 8. ဂါတ် E. guard, police-station. ရာဇာသတ် penal code. ပုဒ်မ section. အရေးပိုင် deputy-commissioner. အလုပ်မဲ့ without labour, i.e. simple imprisonment. တိုးချု increasing, i.e. further, additional.

၄. အလောင်းကစားပြုလုပ်ကြောင်း။

4. Gambling.

ဥရောပတိကိုယ့်တာလီပြည်အနီးမန်တိကာလိုကြိုး
ဗဲးအလောင်းကပါးရုံးကြိုးတွင်မကြာမိန္ဒြေရက်အခါက။
မိမိရွေးကံကူသိုလ်ထောက်ပံ့သဖြင့် ဗဲးအလောင်းက
စားပြုလုပ်၏ ဈေးရှုံး ၃၀၀၀၀ခန့်အောင်၌ ရှုံးသည်
အတွက်။ အမည်နာမထင်ရှားကျော်စောသောအကို
လိပ်လူနှီးမွေတာ ဝဲဆိုသူသည်မိမိနေရပ် ဌာနဖြစ်
သောအကိုလန်ပြည်သို့ပြန်လည်ဆိုက်ရောက်သောအခါ။
မိမိထိန်လုံး၌ မရောင့်ရဲ့ ၌ မိမိထိန်ဖြစ်၍ ဗဲးအလောင်း
ကစားပြုလုပ်လိုသောကြောင့် ယခုတပန် မန်တိကာလို
ကြိုးအလောင်းကစားရုံးကြိုးသို့ထောက်။ ထပ်မံ့ဗဲးအ
လောင်းကစားပြုလုပ်၏ ဈေးရှုံးရှုံး ၂၀၀၀၀ရှုံးနှင့်သည်
နောက်။ ဈေးရှုံးရှုံး ၃၀၀၀ကိုထက်ကိုင်ထား၍ အလောင်း
ကစားပြုလုပ်ရာ။ မကြာမိန္ဒြေရက်တွင် အထက်က
အောင်၌ ရှုံးသူ့သော ဈေးရှုံးရှုံး ၃၀၀၀၀လုံးပင်ရှုံး
နှင့်ထိန်မည်လက္ခဏာတူကြောင်း၌ သတ်းစာတ်းစာတ်
စောင်၌ ရေးသားပါရှိလေသည်။

NOTES.

အလောင်းကစားပြုလုပ် to gamble, bet. ဥရောပတိက Europe.
ဗဲးကိုယ့် Italy. မန်တိကာလို Monte Carlo. ဗဲး cards. ဒီ for
၌ before. မွေတာ Mister. ဝဲ Wells.

၅. ခိုးယူမှုပြစ်ခါက်မီရင်ကြောင်း။

5. Punishment for Theft.

မရှုဆိုသူမိန်းမကိုပွဲည်းခိုးယူမှုနှင့် ၅မှတ်ဂါတ်စာ
ဆင်တို့ကမေးစပ်ဖြီးလျှင်မေးချက်ထွက်က်ချက်အရ။
ရာဇာတ်ပုံးမရှုနှင့်တရားစွဲး၏ရာဇာဝတ်ရုံးတော်သို့
ပြုရော်။မြိုဝင်ကလေးရုံးတော်မှာတင်သွင်းစပ်မေးရာ။
ထွက်ချက်များတွင်သိသာထင်ရှားရှိသောကြောင့်ရာ
အသတ်ပုံးမရှုနှင့်ကော်ကြူးလွန်ပြစ်ထောင်ခါက်၁၅ရက်
ခံစေအဖိန်ချပေးကြောင်းကိုကြားသိရလေသည်။

NOTES.

မရှု Ma Shu, name of a woman. စာဆင် E. sergeant of police. ရာဇာဝတ် criminal. ရာဇာဝတ်ရုံး magistrate's court. မြိုဝင်ကလေး assistant town magistrate.

၆. ရုပိုင်းပြစ်မှုမထင်ရှား၏ပုံပလ်ကြောင်း။

6. Charge of Rape dismissed.

အထက်သတ်းစာထဲတော်ဝေရာပါ။ပြင်းလိုက်မြို့ရုံး
တော်က။ပြုရောက်သည့်ဖြင့်မြှင့်းစီးသူရဲးအမှုထင်းမောင်
တုတ်နှင့်အပေါင်းပါလျာတို့အပေါ်မှာရာဇာတ်ပုံးမ
ရှုနှင့်အရေး။ရုပိုင်းပြုကျင့်မှုနှင့်မနဲ့လေးမြို့သို့ပြုရောက်။
စက်ရှင်အာကာတော်ရှေ့ဖွေရွှေ့နာနခရိုင်ဆိုင်ရာဝန်ရှင်
တော်မင်းကြီးရုံးကော်မှာတင်သွင်းစပ်မေးရာ။အသီးအ

NOTES.

ပလ် to dismiss (a charge). မြင်းစီးသူရဲ့ အမှုထမ် mounted police constable. မျိုးပို့ rape. စက်ရှင် E. sessions. စက်ရှင်အာဏာထောက်ရ one who has the powers of a Sessions Court. ညွှန် P. north. ဒါန P. place. ခရိုင် a division composed of districts with a common centre. ဝန်ရှင်တော် မင်းကြီး Commissioner of a Division.

၇. လက်ရောက်ရှိကုန်နှင့်မျှဖြစ်ခါတ်စီရင်အောင်။

7. Assault.

မန္တလေးမြိုထောင်နှူးကထိုင်ဥပဒေပုံမင့်မင့်
အရ။အကျဉ်းသားမောင်ဘိုးဆင်ဆိုသူသည်အကျဉ်း
သားတိုးကိုဝါးထုတ်နှင့်ရှိက်နှိက်လက်ရွှေက်ဖြုလုပ်
ကြောင်း။ငါမှတ်ဂါတ်မှုပါတိုင်တန်း။အကျဉ်းသားမောင်
ဘိုးသင်ကိုခေါ်ယူစစ်မေးဖြီးယျင်ရာအောတ်ပုံမဲ့။
နှင့်တရားစွဲဗျာ့ရုံးတော်သွေ့ရှိရွှေက်။အရေးစိုင်မင်းရုံး
တော်မှာတင်သွင်းစစ်မေးရာထိသာထင်ရှားရှိသော
ကြောင့်မောင်ဘိုးဆင်မှာထောင်ခါက်၁၅၈လခံပေး။အ
မိန့်ချပေးတော်မှာဇာ်ကြောင်းကိုကြေားသိရလေသည်။

NOTES.

പ്രതിയും punishment. കോടി jail. മാൻ jailer. ഒരുപ്പിൽ:
കാരി one undergoing rigorous imprisonment. ദിന for a stick,

၈. ထိန်လည်မူပလ်ကြောင်း။

8. Case of Cheating dismissed.

လွန်ခဲ့သည့်တန်းလာနေ့က။မိန်ပန်းရပ်နောက်ရားထိ
မမကြီးကတရားခံရှုင်းလုံကျော်ရှုင်းမောင်ခွန်နှုအပေါ်
တွင်။ရာဇ်သတ်ပုဒ်မင်္ဂလာကျော်အရ။ငွောဝိကျော်လို
ယူသုံးနှစ်မဆီလေးမြို့နယ်ပိုင် ဝန်ထောက်တော်မင်း
သခင်ဘုရားရုံးတော်တွင်ကျောက်ထားစွားဆိုတောင်း
ခံရာ။ရုံးမင်းကရာဇ်သတ်ပုဒ်မင်္ဂလာ—၄၀မျှားနှင့်စွဲးချို့
မောင်ခွန်နှုတိစစ်ဆေးမေးမြန်းကာလာ။တိုးနှင့်တိုးချုပ်
ခင်ရုံးမက်အကြောင်းလင်မယားဖြစ်၍ပေးကပ်းရပုံသုံးစွား
ကြောင်းထဲခြေသည်နှင့်။ကျောက်ထားရာပါငွေများ
ကိုမောင်ခွန်နှုအပေါ်တွင်တော်မင်းခံမန္တိ။ပလ်စေ။မိရင်
ချက်ချေပေးတော်မူထိုက်ကြောင်းကြားထိရလေသည်။

NOTES.

မိုင်းလုံကျော်ရှုင်း a title. နယ်ပိုင်ဝန်ထောက် Assistant-Commissioner in charge of subdivision. ရုံးမင်း the magistrate or judge.

၉. ယူကိုစိုးယူမှုအကြောင်း။

9. Kidnapping.

လွန်ခဲ့သည့်မကြာဖို့နေ့ရက်အခါက။မဆီလေးမြို့အ
နောက်ပြောစိန်ပန်းရပ်နောင်စိန်၊ မယားမချုပ်းတို့

ဂင်းရပ်နေအသက်။ ၃၁၅၌ကျော်ရွယ်မမြေဆိုသူမိန်းက
လေးကိုဖိဘန္ဒုံ့စိတ်ထွက်မကြည်မသာရှိသည့်အတွင်း
မချမ်းကဗျားယောင်းသွေးဆောင်။ မိမိလင်နှင့်ယင်
ပါးစော်းမှုရန်ကုန်ဖြူသူ့နှင့်မမြေဆိုသူမိန်းကလေးကို
ကြေးဖြောကြီးပေးရမည်စေခိုင်းသည်နှင့်၊ မတတ်ဆိုသူ
ထံငွေခိုအတိုးနှင့်လက်မတ်ရေးထိုးချေးငြှုံးရှိသည့်
အတွင်း။ အဘမောင်သာစံကဆိုင်ရာရုံးတော်တွင်
သွောက်ထား။ ဝါရမ်းနှင့်ဖမ်းယူဖြီးသွင်ယခုအခါ
ဆိုင်ရာရုံးတော်တွင်စစ်မေးရှင်းလင်းဆဲရှိကြောင်း
ကြားသိရလေသည်။

NOTES.

ဗျားယောင်း entice. ယင်ဝါး for ယည်ပါး to have sexual intercourse. ချေးငြှုံး to hire. ဝါရမ်း E. warrant. ဆိုင်ရာရုံး the court having jurisdiction. ရှင်းလင်းဆဲ is being cleared up (J. § 108).

၁၀. အပန်ကျွန်းကြီး၏မြောက်တုန်းလှုပ်ကြောင်း။

10. Earthquake in Japan.

အပန်ကျွန်းကြီး၏မြောက်နေ့ရက်အခါကာ။ အကြီးအ
ကျယ်မြောက်တုန်းလှုပ်၏အိမ်မြောက်အတွက်များ
စွာပျက်စီးဆုံးပါးနှစ်နာခြင်းဖြစ်ကြပြား။ လူအပေါင်းတို့
ကကြေးဖြေအမြောက်အများထည့်သွင်းလှုတန်ကြပါ
သွောက်ဆင်းရုံးသားကျွန်းတော်မျိုးတို့ရိုက်မျိုးလုပ်ကိုင်

သည့်စပါးကောက်နှံများပျက်စီးဆုံးပါး၏စာရေး
ကွာဝတ်မွတ်ခေါင်းပါးသောအခါ။ကူညီထောက်ပံ့ရန်
စုဆောင်းထားသောအကျွဲငွောသေနကိုလည်းအမိုးရ
မင်းတို့ကထုတ်နှုတ်ပေးမည်ရှိရှာ။ဖွှတ်တော်များမတ်အ
ရာရှိတို့ကသုခံသွေးကြောင်းပို့ယာတ်ခေါသဖြစ်ဖွဲ့စီး
နေကြောင်းနှင့်သတင်းရောက်ရှိလေသည်။

NOTES.

အာပန် Japan. ငယ္ချင်တုန်ထွေ် an earthquake : ငယ္ချင် the fabulous monster that causes the earthquake : probably ငါးရှုည် an eel. အောင်ခြေ a household, family. အမြောက် အများ much. စာရေးရှုံးကွာ provisions. ၁၆၈၇ Rs. 16,000,000. ထွှတ်တော်များမတ် the councillors of state. ပို့ယာတ် for P. ပို့ယာတွေ့ quarrel.

၁၁. ရဟန်းတော်တပါးခွေးရှုံးကိုကိုယ်လည်ရောက်
နှင့်ပြန်လှန်တော်မူသည့်အကြောင်း။

11. Death of a Monk from the Bite of a Mad Dog.

မန္တလေးမြို့မြောက်ပြေားအမရရှုံးနှီးရှုံးရှုံးရှုံးရှုံးရှုံး
တာရာမတို့ကိုအတွင်း။သတင်းသုံးနေသောဝါတော်
ရှုံးရှုံးရှုံးရှုံးရှုံးရှုံးစာရို့နှုံးအရှင်သည်ပန်းတို့ဗျားသည်ဆ
ရာမောင်ခွေသာကထူးထုန်းထို့ကိုသောခွေးပေါ်ဘက်
ခွေးမြို့ထားရာ။လွန်ခဲ့သည့်ရုလလောက်က။၅၂းခွေး
ပေါ်ကိုရော်ချိုးရာတွင်လက်ကိုထို့ကိုထို့ကိုသောဒါဏ်

NOTES.

၁၂. ယူဝါရားထွန့်ဖြုပ်သောမင်းလောင်းဆိုသူ
ထားဖြေားအကြောင်း။

12. Pretender to the Throne.

ရှိခိုင်ခိုင်နှင့်အတူတောင်နှင့်နတ်ခေါ်ခြေ
ရှိသွေးပို့ဆောင်ရွက်ခဲ့သောများတွင်။မိမိကိုယ်ကိုပင်
လောင်းရောင်ဆောင်၍သေနတ်ထက်နက်၃ကိုစွဲးကိုင်
သွေးပို့ဆောင်ရွက်ခဲ့သောထားပြုလူဆိုးအရေအ
တွက်၊ ငါတယောက်တို့ကိုပုလိုပ်အမှုထပ်းသားတို့ထိုက်

လုပ်မူးဆီးရှိနေရာ။မရမဖိသေးကြောင်း။မကြာမိက
င်းထားပြည့်ဆိုးသူဆိုးတို့နှင့်တွေဆိုင်ပစ်ခတ်တို့ကိ
့ခိုက်ကြရာ။ပုဂ္ဂိုလ်အနူထိုးသားတို့ဘက်တွင်အကြော်
ကလေးဟန်ဒါတယောက်ကျဆုံးသည်ပြင်။လက်နက်
ကိုင်တယောက်မှာပြင်းထန်စွာထိခိုက်နာကျင်ရှိသော်
လည်းထားပြည့်ဆိုးသူဆိုးတို့ဘက်၌တရာ့တယောက်
သောသူတို့ကျဆုံးမရှိဘဲဆုတ်ခွါးသွားကြောင်း။
င်းတို့ကိုထိုက်လုပ်မူးဆီးရန်ပလက်ဝအရပ်မှာပုဂ္ဂိုလ်
အနူထိုးသားတို့ကိုဆင့်ဆိုထားကြောင်း။

NOTES.

ဗျိုလ်ရှားထုဇ္ဈိုဖြူလိုပ် to get up a rebellion. ဒီရိုး E.
division. မိစရိတ် E. district. မင်းလောင်း a usurper,
embryo prince. ပုဂ္ဂိုလ် E. police. တွေဆိုင် to meet face
to face. ပစ်ခတ် to fire. အကြော်ကလေး sub-officer. ဟန်ဒါ
H. havildar. ဝထက်ဝ name of a place.

၁၃. စာတိသွေ့တွင်းများကိုတူးဖော်လုပ်ကိုင်
ကြောင်း။

13. Discovery of Minerals.

မြန်မာနိုင်ငံတော်အထက်ရိုင်းတော့တော်အရပ်ဒေး
သများတွင်။အမျိုးမျိုးသော်စာတိသွေ့တွင်းတူးဖော်
လုပ်ကိုင်ခြင်းအကြောင်းအရာနှင့်စပ်လျဉ်၍အင်္ဂါ်

သတင်းစာ တစောင်၌ရေးသားဖော်ပြသည်မှာ။မြန်မာနိုင်ငံတော်အထက်ပိုင်းတောတောင်မှစ၍ရောစ်းချောင်းတို့ရှိရာ။အရပ်ဒေသများ၌တွေ့ရှိသော်လဲးမဖြူ၊ ပဲးမပုပ်ပါတ်သတ္တုအစရှိသည်တို့သည်အခြားတိုင်းပြည့်စွမ်း၌ရှိရသောပါတ်သတ္တုများကဲ့သို့ကောင်းမွန်သည်ဟုအင်္ဂလန်ပြည့်၌နေထိုင်ရှိသောပညာရှိအပေါင်းတို့ကပြောဆိုကြဖြောင်း။

ပဋိမြားကျောက်တွင်းတူးဖော်လုပ်ကိုင်ရှိနေသောကျမ်းကိုတို့သည်ပဲးသတ္တုပုသံသတ္တုတွင်း၌တည်ရှိသောတောတောင်အရပ်ဒေသများကိုတွေ့ရှိရသောလည်းထိသတ္တုတွင်းများကိုတူးဖော်ယူဆောင်ရာ။ခရီးဆင်းဝေးကွဲပျက်စရိတ်ကြေးငွေများစွာကျန်ကျထိမည့်မည်ဖြစ်သောကြောင့်မတူးမဖော်ဘုရားရှိနေကြဖြောင်း။

ထိုအပြင်။မြန်မာနိုင်ငံတော်မြောက်ပိုင်း။ချင်းတွင်းနယ်ပယ်တောတောင်အရပ်ဒေသများမှာ။နေသတ္တုတည်ရှိသောစ်းချောင်းများကိုလည်းတွေ့ရှိကြောင်း။

ထိုအပြင်လည်းကျောက်ဖီးသွေးတွင်း၊ ရေနံတွင်းများကိုတူးဖော်လုပ်ကိုင်ရန်ဘွဲ့စည်းထားသောကျမ်းကိုလူစုံတို့သည်လည်းယခုအခါစ်းသပ်၏လွန်ပေါက်တူးဖော်လုပ်ကိုင်ရှိနေရာ။အကျိုးကျေးဇူးခံစါးရထိမည့်ဟုမြှော်လင့်တောင့်တရှိနေကြလေသည်။

NOTES.

ခါထ for P. ခါတု minerals. သွေး။ P. minerals (not in Childers). စပ်ဆျည် connected with. အင်ထိပ် English. အင်လန် England. ကူမှုကဲ E. company. ကျောတိဒီးထွေး coal. တွေ့ဝည်းထား form, unite. ထွန်ပေါက် to bore.

၁၄. မန္တလေးမြို့မြို့မြို့ဆိပ်ကမ်းနားတွင်။တပ်မြို့တည်
ထောင်ရန်ဖို့ချက်ကိုမြင်းပယ်ကြောင်း။

14. Leading Article in 'Mandalay Times' on Establishment of Cantonments on the River Bank, Mandalay.

သုနာပရန်တာတမ္မားပ၊ ကမ္မာအစောင်းတိုင်းမြို့
မြို့မြို့တို့ကို။ ဒုမ္မားမြွေ့လျှော်ပျော်နေ့မြို့သောသငွေး၊
သူကြွော်၊ ကုန်သည်မြို့ဗော်တော်မြို့သူအပေါင်း
တို့နှင့်မပြတ်ရော့ခြိုံးကူးသန်းရောင်းဝယ်ဖောက်
ကားဆက်ဆံရွှောနဖြစ်သော မန္တလေးမြို့တော်မြို့
၏မြို့မြို့ဆိပ်ကမ်းနားတွင်တပ်နယ်မြော်လုပ်ချုပ်တပ်မြို့
တည်ထောင်ရန်ဖို့ချက်ကိုကော်မီတို့မြို့မြို့တို့
ကမည်သည့်အကြောင်းနှင့်သဘာမတုသည်ကို
၁၈၉၅ခုမတ်လကရက်အတိုင်းနေ့နံက်၂၉၁၃ဦးအချိန်
တွင်။ မန္တလေးမြို့မြို့မြို့ဆိပ်ပါယ်ရုံးတော်နှုံက်၅၀ကြိမ်

NOTES.

တပ်မြို့ cantonments. သုနာပရန်၊ တမ္မားပ၊ ကမ္မာအ names
of certain districts in Upper Burma. မပြတ် always. ရော့ခြိုံ
mix together. ကော်မီတို့ E. committee. မတ် E. March.
မြို့မြို့ဆိပ်ပါယ် E. municipal.

မြောက်မိတိယြိုးမင်းတို့အရပ်ရှုပ်ဆိုင်ရာအစည်းအဝေးကြီးတွင်။ စစ်ခိုလ်ချုပ်ကြီးအတွက်။ ဥထ္ထရွာနာနာရိုင်ဝန်ရှင်တော်မင်းကြီးကာဂဇူရွှေဖော်ဝါရီလ၂၄ရက်နေ့နံပါတ်၉၈၈၈—၅၁၃၆မေးမြန်းသောစာကိုဖတ်ရှုဆင်ခြင်စည်းစား၍၏ကြောက်မိတိယြိုးမင်းများကဲဖြာဆိုကြည်ညီဖွား။

မြတ်ဆိုင်ကမ်းနီးတွင်တပ်မြေပြုလုပ်တပ်မြို့တည်ထောင်ကကူးသန်းကျောင်းဝယ်ကြီးကျပ်ခမ်းနားသောနေရာအရပ်မှမြို့တွင်းသို့တည့်တည့်ဝင်စရာလမ်း၊ မြတ်ဆိုင်သို့သွားသောလမ်းကိုဖတ်ဆိုသဖြင့်မြို့၏အကျိုးစီးပွားပျက်ပြားမည်အကြောင်းအထက်၁၈၈၈ခုနှစ်ကဖော်ပြုသူးသော်အချက်ထက်တိုးချိန်ဆုံးလုံလောက်သည်မဟုတ်။ ၀၈ခုနှစ်ကအကြောင်းကိုဆင်ခြင်စည်းစားကြသောအခါယခါခိုင်ဝန်ရှင်တော်မင်းကြီးလည်းအကြီးဥထ္ထရွာမြို့ခိုဒ်မင်းအဖြစ်နှင့်ပင်ရှိသွာ်ကော်မိတိယြိုးမင်းတို့ကြော်နိုင်ပါပယ်နယ်နိုင်အတွင်းမြတ်ဆိုင်ကမ်းနားတွင်တပ်မြေပြု၏ဘုရားမြို့တည်ထောင်ရန်အထိမရှိသည်ကိုဖော်ပြုသူးကြောင်း။ ထိုပြင်ဗျိုတပ်နယ်သည်

NOTES.

၅၀မြို့မြောက် fifty-eighth. စစ်ခိုလ်ချုပ်ကြီး general. ကြည်ညီ to agree. ခမ်းနား suitable. ဖော်ဝါရီ E. February. ဥထ္ထ P. eminent, high. မြို့ခိုဒ် E. president. နိုင်တ် for P. နိုင်တ် a mark, boundary.

အမိန့်တော်ပြန်တပ်းကေဇုဂ်သတင်းတွင်မဟိုမရှိဘူး
သည်ကိုလည်းထုတ်ဘော်ဖြောဆိုဘူးကြောင်း။

မြစ်ဆိပ်ကပ်းနားတွင်တပ်မြို့တည်ထောင်သို့အကယ်
ဝင်စံလိပ်မူ၊ အထက်မြန်မာနိုင်ငံတော်ကိုအင်ထိပ်မင်း
တို့အပ်စီးသည့်မှာ။ ၁၃၅၇ခုကြောရှိဖြီးဖြစ်ချက်၏၁၃၅၇ခုကြောရှိအတွင်း
တွင်တည်ထောင်ဖြီးဖြစ်ချက်ရှိပါသောမတည်ထောင်။
ယခုမှတည်ထောင်ရန်ထို့မည်လက္ခဏာမရှိကြောင်း။

သို့ဖြစ်၍။ စစ်ဘက်အရာရှိမင်းတို့ဘော်ပြသော်အခြေ
သည့်နိုင်ခုံလုံလောက်သော်အခြေမဟုတ်ဘူးကော်မီတီ
လူကြီးမင်းတို့သဘောတွင်ထင်မြင်ရှိကြသည့်နှင့်၊ ငင်း
မီမံချက်ကိစ္စကိုရပ်စပါစေမည်အကြောင်းကိုထွေဖြင့်
ကြားသိရောကြောင်း။

သို့အရပ်ရပ်။ ကျွန်ုပ်တို့ထွေဖြင့်ကြားသိရသဖြင့်အ
ရွှေးဗျားမြှုပ်သူလူအပေါင်းတို့သည်ကော်မီတီလူကြီးမင်း
တို့ခုံခြင်းပယ်ချက်ကိုမဖြတ်နှစ်လုံးသွင်းမီသဖြင့်မီတီ
ဝမ်းဖြောက်ထောပနာဖြောက်ထိုက်ကြပေသည်။

အဘယ်ကြောင့်ဆိုသော်၊ ထိုနေရာငှာနတွင်တပ်ဖြေ
လုပ်၍တပ်မြို့တည်ထောင်မူ၊ ကုန်သည်ကြီးပယ်၊ ဆင်းရဲ

NOTES.

ကေဇုဂ် E. gazette. ဖြောက် gives the idea of ‘fulfilment,
accomplishment.’ စစ်ဘက် military. မီမံချက် order. သို့အ
ရပ်ရပ် on these grounds. မီတီ P. joy.

သိုးမျိုးစွာသောပြည်သူအပေါင်းတို့သည်အစည်ထာ
ဝရအမြဲးနေရာမှ အဲပြောင်းသွားလာရာဆိုသောအထုတ်
သည်ကူးသန်းရောင်းဝယ်၊ အတည်မကျ၊ ဖို့ပြီယုတ်လျှော့
၍ စပိတ်ကြေးကိုယ်ပန်းနှင့် ရိုဘွယ်ဖြစ်ရာသည် လည်း
တော်း။

င်းနေရာ၌ နကိုအထက်အောက်၊ အနီးအဝေး၊ မြို့ကျေး
ခြာများမှသင်္တာတိုး၊ ထော်တိုး၊ အစုရှိသောအသီးသီးလာ
ရောက်ကြသောကုန်သည် ကြီးငယ်တို့လည်းမနဲ့လေးမြို့
ကြီးနှင့်ရောင်းလမ်းဝယ်လမ်း၊ သွားလမ်းလာလမ်း၊ လွယ်
လင့်တကူ့၊ မပင်မပန်း၊ နီးကပ်စပ်လျှည်သောကြောင့်၊ အ
လွန်ပင်နှစ်သက်ရုံမက်ကြသည်သောရှုရှိကြောင်း။

င်းဌာနနွေ့ပြောင်းရသွေ့၊ အရပ်ရပ်ကုန်သည် ကြီး
ငယ်တို့၊ အစည်ထာဝရနေရာမဟုတ်သည်နှင့်၊ စိတ်တိုင်း
ကိုယ်တိုင်းမကျ၊ ကူးအားသန်းအားမှယုတ်လျှော့၍ ၍ ပြည့်
၏အကျိုးစီးပါးပါးရန်ရှိကြောင်း။

သို့အကြောင်းကြောင့်၊ အရပ်ရပ်ကိုစွဲစပ်ဆင်ခြင်
သွေ့ကော်မီတီလူကြီးမင်းတို့ခုခံပြင်းပယ်ချက်သည်
အလွန်နှစ်သက်ဘွယ်ကောင်းဖွံ့ဖြိုးသည် ဟုကျွဲ့ပို့
စိတ်တွင်မှတ်ထင်မိပေါ်သည်။

NOTES.

ထာဝရ P. permanent. အတည်ပော် unsettled. စရိတ်ကြေး
expense. ကိုယ်ပန်း bodily fatigue. နှစ်းရှိ exhausted. လွယ်
လင့်တကူ့ easily. စွဲစပ် in conjunction.

ကြေးနှုံးသတင်း။

Telegraphic News.



၁၅. မန္တလေးမြို့မီးလောင်ခြင်း။

15. Fire at Mandalay.

မန္တလေးမြို့အော်မြို့လရာက်
တရုံးလဆန်းရောက်။

မျှိုးဟူးနေ့တွင်လောင်သောမီးသည် အိမ်ခြေသုံးလေး
ရာလောက်ကျမ်းလောင်ချုပ်ဖွေ့စာဝန်နီးတန်ဘိုးလောက်
ဆုံးပါးကြသည်။ ကြေးနှုံးရုံးနှင့်စပ်လျဉ်သောအဆူးတန်
ဆာပလာများကိုရလိုက်ချုပ်ဆက်လက်ချုပ်ကြေးနှုံးအ
လုပ်ကိုတောင်ကြုန်းရုံးနှင့်တပ်မြှုပ်နှံးကြားတွင် အိမ်ခြေ

NOTES.

ကြေးနှုံး the common word for anything connected with the electric telegraph. အိမ်ခြေ a household. ကျမ်း to be consumed by fire. ကြေးနှုံးရုံး telegraph office. စပ်လျဉ် connected with. တန်ဆာပလာ implements, instruments. ဆက်လက်ချုပ် to carry on, continue. အိမ်မြှု a tent.

ဆောက်ချုပြုးနှင့်ရုပ်ကြရသည်။ ၄၈၈။ နေရာတပ်ရိုး
လိုအျက်ဖောက်သောမီးရထားလမ်းတွင်ဖြစ်သည်။ ကြေး
နှင့်ရုပ်လိုင်သောငွောဝေါလာက်မွှေ့တာပါလ်
ကသိမ်းယူထားခင်သည်။ ၄၈၉။ မီးသည်အကူးအလောင်
ရှိသည်ဟုချုပ်သတင်းမရသေး။ မီးသည်အကူးအလောင်
မြန်လွန်းသို့အတွက်မီးကိုလွတ်ကင်းရန်ကြိုးစွဲသော
အကျိုးမဖြစ်နိုင်။ ရေများအသင့်ရှိသော်လည်းလေအလွန်
ပြင်းထန်ခြင်းအတွက်မတတ်နိုင်ကြ။ မွှေ့တာ ဘုလ်
တိုက်ကရှုံးတန်းလမ်းအတိရှိတိုက်အိမ်များမှာမီး
ကျမ်းလောင်သည်။ သို့ရတွင်ဆိတ်အိမ်တန်းအဆုံးနော်
ဖေးတွင်အိမ်များနှင့်အရက်ချက်ရုံးကိုလွန်ချုပ်ကောင်း
ကောင်းလွတ်သည်။ ကြောသပတေးနေ့ခုတိယမီးတကြိုး
မှာ။ အဇ္ဈားသက်မြို့အပိုင်းတွင်အလွန်နာကြိုးသည်ဟုချုပ်
ရှိဖွတ်ရသည်။ အဆုံးပါးသောပွဲဌးတန်ဘိုးများငွေအထိန်း
တရာ့ကျော်လောက်ရှိသည်။ မီးကျမ်းလောင်သောအိမ်
များအပြင်ကျောင်းတိုက်ပေါင်းသာတိုက်မီးလောင်သည်။
၄၉၀။ တို့အနောက်အမည်ရသောကျောင်းတိုက်များမှာ။ စံ
ကျောင်းတော်ခေါ်သောခွေ့ကျောင်းကြိုးရဆောင်၊ မှန်

NOTES.

မွှေ့တာပါလ် Mr. Pollock (?). ခင် = နှင့် prior past (J. § 115).
အသင့် ready. ဘုလ် Bulloch (?). ဆီ = C. ဆိုင် one who holds
a spirit or opium monopoly. အရက်ချက်ရုံး a distillery. ရှိဖွတ်
E. report. ကျောင်းတိုက် a collection of monasteries.

ကျောင်းတိုက်၊ အဖွန့်ကျော်ထောသောခင်မဂ်နဲ့စလင်း
နှင့်အင်းကန်းကျောင်းတိုက်၊ ငှုံးကျောင်းတိုက်တွင်နေ
ထိုင်ကြသောဘန်းတော်ကြီးများသည်စာတတ်ပဂ္ဂိုလ်
များဖြစ်ကြ၍မင်းတုံးမင်းလက်ထက်ကတံဆိပ်ရဟန်
တော်များဖြစ်သည်။ မှန်ကျောင်းတိုက်မှာ။ ၁၁နှစ်
လောက်ကမင်းတုန်းမင်းကဆောက်လုပ်ထောကျောင်း
ဖြစ်၍ ဒွေးခေါ်နံပါတ်ကြော်လျှော်သည်။ သည်ပြင်လည်းမြို့က
လေး၊ ရကြိုင်လောင်သေးသည်။ ကြာသပတေးနေ့တွင်။ နှစ်ဦး
တော်မြောက်သူရဲ့ ရွှေးတွင်လောင်သည့်မြို့တဲ့ မှာ။
ကင်းတော်ဂါတ်တွင်ညည်ကလောင်သည်။ အိမ်တအိမ်
သာလောင်မြို့သည်။ ယခု ၃၄၁ ရှိခွဲအချိန်တွင်မြို့တဲ့
လောင်၍ နေသည်မှာ။ ရွှေးချို့နှင့်ထမီးဘက်ကိုကျော်၍ ဂါတ်
နှင့်အနီးဆီးဆီးမှာကျော်သည်။ အထောအချာမသိရသေး။ ငှုံး
ကြေးနှစ်ဦးတဲ့ အဆို။ မန္တလေးမြို့အေပရှိလျှော်ရက်၊ မန္တ
လေးတွင်မြို့ရကြိုင်ထပ်မံလောင်ပြန်သည်မှာ။ ပင့်မ
မြို့မှာ။ မန္တလေးမြို့အကြော်မြောက်ပြင်တွင်နံကို နောရှိ
လောက်တွင်မြို့လောင်ရာ။ မှန်းတည့်အချိန်တွင်မြို့မြို့မြို့

NOTES.

ဘုန်းမြို့: great glory: the usual term for a monk or priest.
 ပုဂ္ဂိုလ် from P. पृग्गेवा a person: used to denote the head of a monastery: cf. E. parson. ငင်းတုံးမင်း the last king but one, Thibaw's father. အေပရီ or အေမြို့ April. နှစ် morning.

သည်။ ဒုတိယမီးမှာ။ မြို့မှာ များနေကြသောရပ်ရွာတွင်
လောင်၍အနှစ်တိလမ်းစပ်ကြားတွင်ဖြစ်၍မဆဲလေး၌
နှစ်ကမ်းဆိတ်နှစ်အနီးတွင်ကျသည်။ ထောင်းထန်သည့်နှစ်
မီးကိုလေရပ်ပေးသက္ဗ္ဗိုမြှုန်မာအိမ်ပေါင်း၊ ရာတောင်း
များစွာကျော်းလောင်သည်။ ငါးမီးမှာ။ မွန်းလွှားရနာရီ
ဆောက်တွင်ဖြေားသည်။ ခုကွဲကြီးစွာရောက်ကြသည်။ မြို့
မှာများမှာ။ မိမိတို့ပွဲည်းများကိုသာသယ်ပိုးလုပ်ကိုင်
ကြသည်။ ယူရှိပါယန်များမှာသာလျှင်ရိုင်းဝန်းကူညီ
ကြသည်။ အသေအပြောက်ဆို၍မကြားမဘိရသေး။

NOTES.

အေ = A. တီ = B. ရပ်ပေး to fan. မွန်းလွှား post meridian.
J. does not offer any explanation of မွန်း the meridian, but
it may be connected with အမွှား a pinnacle; source of a
river. သယ်ပိုး to remove. ယူရှိပါယန် European.

Petitions.

NOTE.—The spelling of the petitions is not always according to Judson, but they are printed as in the manuscripts.



1. Plaintiff in Civil Suit.

ပြည့်မြို့ဝန်ထောက်တော်မင်းရုံးတွင်တရားမ
နှုန်းပါတ် ၁၅၄။

တရားထို	မိန္ဒီမ	ပန်းဆိုးတံရုပ်နေး။
တရားခံ	ငလျှော်	ပေါင်တည်ချောနေး။

ဝပါးသိုးငွေ့ဆိုး ၁၄၇၈-၈-၀၆ ရကိုယူ။

၁။ ၁၀၀၃ခုနှစ်။ အောက်တို့ဘာလ ၅ရက်နဲ့၌ သူ
ရားကျွန်တော်မသည် ပြည့်မြို့တွင်တရားခံသို့ဖွံ့ခန့်
ရောင်းချခံပါးအတင် ၂၅၀ကိုပေးအပ်လိုက်ပါသည်။

၂။ အောက်တို့ဘာလ ၃၁ရက်နဲ့တွင်တရားခံသည်
ငြင်စပါးကိုငွေ ၁၅၀၈နှင့် ရောင်းပါသည်။

၃။ ငှုံငွေအတွက်တရားခံခွဲခငြေရ၍သင့်ပါသည်။

၄။ ၁၀၀၃ခုနှစ်ဝင်ဘာလ ၆ရက်နေ့တွင် ငှုံစပါး
သိုးငွေကိုတရားခံထံကျွန်တော်မတောင်းပါသည်။

၅။ ငှုံငွေကိုတောင်းဆောင်လည်းမဖေးပါ။

၆။ သို့ဖြစ်ပါ၏၌ငွေ၁၄၇၈-၂-ဝံကိုဝါရီနှင့်
တက္ကပေးဆပ်စေရုံအဖွဲ့နှင့်ကရီကပ်မသနားတော်မူ
ပါမည်အကြောင်းကိုယျှော်ထားပါသည်အရှင်မင်း
မြတ်သူရား။

မြန်မာလက်မှတ်

NOTES.

ပြည့် the town of Prome : ပြည် is the B. name ; Prome is the Talaing name. တရားမ Civil Law. နံပါတ် E. number. တရားလို plaintiff. တရားခံ defendant. မငြောမ name of plaintiff; မ = Mrs. or Miss: used in court documents, or to young or inferior persons. ငဗျာ၌ြိုး name of defendant ; ငဲ is used for Mr. in court documents or to inferiors, but is not polite. ဝန်းဆိုးတံ့ the dyers' quarter. ပေါင်တည် a village in Prome district. ၈-၂-၁၁ the large circle over a figure denotes rupees ; ၁ stands for ၂ = one anna ; ၉ for ၄၈ = one pie. အောက်တို့သာ E. October. နှီဝင်ဘာ E. November. ပွဲခ brokerage. အတင် a basket = one bushel. ဝရိုင် costs in suit. မီကရီ E. a decree.

2. Request to be allowed to hold a Theatrical Performance.

မောင်လွှိုင်မြို့ဝန်မင်းသွေ်ဘုရားရုံးတော်။

ဘုရားကျွန်တော်ကိုခွဲအောင်ရှိခိုးအစီရင်တော်ခံပါ
သည်ဘုရား။

ဘုရားကျွန်တော်သည် ငါးပါတ်ရှင်တွင်။ စေတီ
ကြီးကုံးတော်ခြေရင်း၌။ ပြော သို့လဲ ပြည့်နေ့ကတ၏၍
၃ညွှန်ဆက်လျက်မြှုပြုဖို့သာတ်ကြောင်းပလိုပါ
သည်ဖြစ်သော့ ကြောင့်အခွင့်လက်မှတ်ကယ်မသနား
တော်မူပါမည်အကြောင်းရှိခိုးအစီရင်တော်ခံပါသည်
ဘုရား။

ကိုခွဲအောင်

၁၂၅ ခုပြာသို့လဲဆန်းဘရက်နေ့။

NOTES.

မောင်လွှိုင် Moulmein. မြို့ဝန်မင်း magistrate of a town.
After တော် understand ဦး in. ကို elder brother, mode of
addressing an elderly man = Mr. ခွဲအောင် the man's
name; ခွဲ gold, is generally put before the proper
name. ဘုရား My Lord, or, Your Worship; always put
at end as well as beginning of opening sentence. ငါး
ပါတ်ရှင် No. 4 Street. အတွဲ a theatrical performance in
which men and women are the actors. အခွင့်လက်မှတ် a
permit.

3. Request for an Appointment as Head Clerk.

သုရားကျွန်တော်မောင်ခြေရှိုးရှိုးအစီရင်တော်ခံပါ
သည်သုရား။ ၂ကျွန်တော်မျိုးသည်အပိုးရမင်းအမှုတော်
ကိုတလလျှင်ရခါ ကျွန်းမှတလုံးလော်ခြင်းမရှိသော်
လည်းခုထိယဆရာအဖြစ်နှင့်နှစ်လရှည်စွာသမာဆန္ဒ
ဖြင့်ရရှိယရှိကိုထဲတိ၍မယုပ်မထော်မပျက်မလော်
အနာဂတ်အပါကိုညာတာတွေးချင့်လျက်လေးမြင့်
ရှည်ကြောစွာဖွံ့ဖြိုးလင့်ထဲးရွက်သူကျွန်တော်မျိုးမှန်
ပါသည်အတိုင်းတလလျှင်ရခါကကိုဘဝဝအတိရှိရှိနှင့်
သောအလုပ်မှထွက်သွားသူပုဒ္ဓမဓါရေးကြိုးမောင်သိုး
ခြေနေရာတွင်ခန့်တင်ခြိုးခြောက်တော်မူပါလျှင်လုံး
လောက်မှတ်ခြင်းမြောက်ဝမ်းသာအရှင်ရှိုးမင်းတို့
အမှုတော်ရပ်များကိုနှစ်ပရိစွာခကာလအရှည်တည်
ကြည့်ဖြောင့်မတစွာမည်းမဆွမ်းကြိုးပန်းထမ်းရွက်
နှင့်ပါမည်အကြောင်းကိုကျေးဇူးတော်ရှင်သာလျှင်
ကိုးကွုယ်ရှုဖြစ်ပါသော့ကြောင့်ရှိုးအစီရင်တော်ခံပါ
သည်သုရား။

မောင်ခြေရှိုး

NOTES.

မောင်ခြေရှိုး man's name. မောင် *brother* = Mr., used to or for equals or inferiors. ကျွန်တော်မျိုး I : lit. 'race of royal slaves,' the usual mode in petitions. ထလလျှင်ရခါ at the

rate of Rs. 20 per month : ဖျင့် = per : ကျ to fall = at the rate of. မျတ in proportion to. အမြစ်နှင့် in the position of. နှစ်၊ ထရာလိုစာ for long years and months, i.e. for a long time. သမာဆွဲ P. great desire. အနာဂတ် P. the future. ထေးမြှင့်ရည်ကြောစာ for a long time. ၇၈ကကို၁၀၈ အထိ rising from Rs. 70 to Rs. 100. ပင်မဝါးဝရေးကြီး a head clerk in an office : ပင်မ P. first. မောင်တိုးခွဲ a man's name. ပရီဒ္ဓဒေါဒ P. a period of time.

4. Plaintiff in Civil Suit.

မောင်လမြိုင်မြိုင်တရားမမင်းကြီးရုံးတော်တွင်တရား
မနံပါတ် ၅၄၂။

တရားထိ ကိုယ့် ခိုင်ဝန်ကွင်းရုပ်နေး။

တရားခံ ကိုခွေး ကတိုးခြားနေး။

သူရားကျွန်တော်ကိုခြေလျှော့ရှိုးအလိုက်တော်ခံပါသည်
သူရား။

၁။ တန်ကူးထပြည့်နေ့တွင်။ တရားခံကျွန်းသစ်
လုံးရေ ၁၀၀၀ ကြိုးတန်းကကျော်ကိုသည်ကာလ။
ကျွန်တော်သို့ပေးအပ်၍ ကျွန်တော်ကင်းသစ်သိုးငွေ
၂၅၀၀၈ ကိုပေးချေပါမည်ဟုကတိုးခြားတွင်နှစ်ပိုးသ
ဘောတူဂတ်ရှိကြပါသည်။

၂။ ဝါဆိုလမြိုင်မြိုင်တွင်။ ငှုံးသစ်များသည်ကတိုး

၃။ တရားခံသည်မပေးမအပ်နေသော့ကြောင့်
ကျွန်တော်မှာင်းသစ်ကိုတရားခံအပ်ပါမျှ၊ အမြတ်
ရသင့်သည်ကိုမရှိနေပါသည်။

၄။ ထွေဖြစ်ပါ၍ ငှင့်သမ်းသစ်၁၀၀၀ကိုဖြစ်စေ၊ သင့်
ငွေရှုံး၁၀၀၈ကိုပါဆိုလာမည့်နေ့ကစာ၏အတိုးနှင့်တကွ
ဖြစ်စေ၊ ကျွန်ုတ်သို့ပေးဆပ်စေရုံးအမိန့်ကရီကယ်မ
သနားတော်မူပါဘူး။

ကိုယူလက်ဖွတ်။

VERIFICATION.

အထက် စွဲးချက် ထွင်ပါရှိသည် အဆိုများမှာ အမြန် အကန် ဖြစ်ပါ ကြောင်း ခံဝန်ပါသည်။

ကိုယူလက်မှတ်

၁၂၈၀ခုနှစ်ဝင်ဘယ် ၁၂၉၅။

NOTES.

တရားမမင်းကြီး civil judge. ခိုင်ဝန်ကွင်း a part of Moulmein. ကတိုး a village above Moulmein ; lit. ferry. ကျွန်းသစ်လုံး ရော၀၀၀၀ one thousand logs of teak. ကြိုးထန် rope station ; where the logs are caught in the river by a rope stretched across. ခွေး to pay. မှု if. အမြတ် profit. အတိုး interest.

5. Criminal Appeal of a Man in Jail at Rangoon.

ဘုရားကျေနတော်ရန်ကုန်မြို့ထောင်အတွင်းအကျဉ်းခံနေရသူငယ်ဆိုးရှိခိုးအသနားတော်ခံပါသည်ကျေးမှုးတော်သွင်အသွင်မင်းမြတ်ဘုရား။

၁။ ပဲးခိုက္ခာအရေးပိုင်မင်းက။ကျေနတော်မျိုးအပေါ်တွင် ထွန်ခဲ့သည်ဝါခေါင်လအတွင်းက။ရောင်တူချွှော်ထားပြတိက်ရာ။ငယ်ဆိုလိုသူတိသေးဆုံးကြောင်းနှင့်စွဲးချက်တင်ချုပ်းခုံးစက်ရှင်ရုံးတော်မြိုးသို့မျှသွင်စစ်ဆေးကာ ထားမှုပြစ်ထင်ရားသည်ဆိုချုပ်ကျေနတော်မျိုးအပေါ်တွင် သေခါက်စီရင်ခြင်းကိုခံရပါသည်။

၂။ ရောင်တူချွှော်တွင်ထားပြတိက်သည်အခါ။ကျေနတော်မျိုးသည်းအောက်မြို့ကျေးရာတွင်မရှိ။အထက်မဆိုလေးမြို့သို့အကူးအသန်းသွားလိုအပ်ရောင်းများကိုသက်သေတင်ပြပါသော်လည်းအယူတော်မရှိ။

၃။ ကျေနတော်မျိုးသက်သေများကိုပထ်ချိတဲ့ရားထိုသက်သေများကိုသာယုံကြည်တော်မူသည်အတိုင်းသေခါက်ကိုစီရင်တော်မူရာ။အလွန်နှစ်နာရွေပါသည်ဖြစ်ချုပ်ဆင်ရုံးသားတို့၏ကိုယ်ရှုအသွင်မင်းမြတ်ကကျေနတော်မျိုးအမှုကိုဆင်ခြင်တော်မူမြို့းသွင်အသက်သေမှုချုပ်းသာပေးတော်မူပါမည်အကြောင်းရှိခိုး

အသနားတော်မြတ်ခံပါသည် ကျေးဇူးတော်သွင်အ[။]
သွင်မင်းမြတ်ဘုရား။

လျှော့[။] X ကျက်ခြေ

NOTES.

အကျိုးဌား rigorous imprisonment. ငယ္ဗာ့[။] man's name.
အသွင် for အရှင် lord. ပဲ့ဘုံ Pegu. အဝရေးဦးစိုင်မင်း Deputy
Commissioner. ရှောင်ဘူး name of a village. ထားဖြူ (pron.
damyá) a dacoit. ပဲ့ရူးဝင်ရှင်ရုံး Pegu Sessions Court.
ဆောင်မေးခွန် punishment of death. အောက်မြို့ကျေးရွှေ့ Lower
Burma. အထက်မန္တလေးမြို့ Mandale in the upper (country).
ကျက်ခြေ fowl's foot, i.e. the mark X.

6. Petition as to Right to certain Fisheries which
had been let to Petitioner.

N. B.—This is the same as the written petition No. 2, at end.

ছွော်မြို့အရေးဦးစိုင်မင်းသွင်ဘုရားရုံးတော်။

ဘုရားကျွန်တော်ဘဏ်လင်းမြို့မတိုက်မခွေးရေကျော်
နောင်းရှိရှိရိုးအစီရင်တော်ခံပါသည် ကျေးဇူးရှင်သခင်
ဘုရား။

ကနိုင်းမြို့း၊ ကနိုင်းခငေး၊ ဘူးမြို့းဦးမြို့း၊ မို့ကျောင်း
အိုင်းရှင်းအင်းကိုအရှင်ဘုရားရုံးလေလံတွင်—၅နှစ်ကျေး
မြိုင်းမြို့း။ အထိုးငွေ ၄၅—၅၆၀ယူရပါသည်။

ရှင်အင်းအုံ၊ ဘူးမြို့းဦးမြို့း၊ မို့ကျောင်းရုံး— ၂အင်းကို

ခြေဖျော်သားလူပေါင်း၃၆။ကိုယ်တွန်တော်
ရောင်းရာမပါ။ဘေးမှုထားသည်ဆိုချို့မျှုံး၊ ကတုံးထောင်
ယူစားသောက်သော့ကြောင့်ဝန်ထောက်တော်မင်းရုံး
တွင်အော်ကိုယားရာ။အရှင်သူရားရုံးထို့အနဲ့တွဲ့မှု
ပည်။လေလံပြစ်ရင်းရုံးဖြစ်ချို့ရင်အင်း၊ အင်းပါမတိ
အမိန့်တော်ကိုနားခံရုံးဆိုချို့အထက်၊ ရထားကအမိန့်ဂျီ
ပါသည်။နောက်ငြင်၅အင်းအတွင်း။ကျွန်ုတော်ဖိတ်ဆီး
ချုပ်ထားပက်ဖြီးရောန်းမှု။ဝါးများကိုနှင်းသလဲ့ကြော
အင်းရွှေသားလူပေါင်း—၄၃၆။ကိုယ်တွန်တော်များ
ဆိုချို့အတင်းအမာလိုကောက်။ရကွင်း၊ အောင်းများ
နှင့်ဘာမ်းယူကျပါချို့ကျွန်ုတော်မျိုးအနားခံနေရပါသည်။
သို့ဖြစ်ပါချို့ရင်အင်းရောင်းသည်စာရင်း၊ အင်းသုံးကို
ကြည့်ရှုတော်မူဖြီးယျော်လျှော်ရာပါ—၄အင်းကိုဝယ်ယူ
ရောင်းသည်ဖုံးမဖုံး၊ အမိန့်ကယ်မပေးသနားတော်မူပါ
မည်အကြောင်းရှိနိုးအမိရင်တော်ခံပါသည်၏အေးရှင်
သခင်ဘုရား။

ငိုလက်မှတ်

NOTES.

ရွှေကျွန်ုတ် Shwemyin, on the Sittang river. သီလင်း
B'eelin, a town in the Shwemyin district. မြို့မတိုက် the
town, or home circle. The တိုက် is a division of a district
for revenue purposes. မရွေးရေကျွန်ုတ် name of a village.
ကနိုင်းကြီး—ကနိုင်းခလေး—တူးကြောင်း—မိကျောင်းအိုင်း names
of fisheries or ponds. လေလံ auction ; fisheries are let

by auction at the courts. തേവേഃ ത്യിനിഃ ഭിന്ന to settle revenue for a period of years. അഴു് out of. ച്ചേരേ name of a village. തോഡിംഗ്രാഹാഃ വാല്ല to set apart as close fisheries. പുറിഃ—കട്ടിഃ fish-traps. അമൃത്യുഃ the file of the case. പൻ to bail out water with a scoop or dipper. ഫുണ്ടികളും ക്രാഃ അന്ന name of a village. ഏരിംഗി—ചൊരിംഗി implements for fishing with. അന്ദിഃ വു് for അന്ദിഃ പി the map of the fishery.

7. Petition from the Thoogye of a Circle against a fine of Rs. 20 inflicted for not providing carts according to order.

၁၇၃
၂၈၁။ ဘုန်တော်ကုတေသနတိုက်သူမြို့မောင်ခံတွန်း
ရှိခိုးအပါရင်တော်ခံပါသည်ဘုရား။ ၁၁၃။ အရှင်ဘုရားရုံး
တော်ကထဲည်းမပေးသည်ဒါက်ငွောရီ=ထားသင့်မ
ထားများကိုအပါရင်ခံရမည်အဖို့နဲ့တော်မြတ်အရ။ ၂၈၂။ ဘုန်
တော်ရှိခိုးသည်အမိန့်ကိုကောင်းမွှေ့တည်စွာနားခံသူဖို့ပါ၍
ထို့ဗျားမပေးဘဲတကျို့နဲ့တရာ့မျှဆင်ဆိုသည်များကိုနေဘူး
သို့မဟုတ်ပါ။ အထိုကိုတော်မူသည်အတိုင်းမလောင်မလောင်
ထို့ဗျားကိုပေးရှိပါ၍၏ငွောရီ=များကိုလွတ်သင့်
ပါကြောင်းနှစ်ဦးအပါရင်တော်ခံပါသည်ဘုရား။

၁၀၀၅ ခုနှစ်ဇနပါလ၉-ရက်နေ့

NOTES.

ကုတေသာင် name of Circle. သူမြို့ head man and revenue-collector. မောင်စံတွန်း man's name. အရ in accordance with. ၈၁၈၅၊ December 9th, 1885 A.D. The English date is generally used now.

8. Civil Suit to recover Money lent.

ဂုဏ်ပြုအရေးခိုင်မင်းရုံးတော်နှုက်။

၁၀၀၃ခုတွဲရားနှုန်းပါတ်၄၅။

ထားလို့။ မောင်ဖြူ၊ ကုန်သည်၊ ဂုဏ်ပြု
တလိုင်းချောင်းရပ်နေး။

ထားခံ။ မောင်မဲ့၊ ကုန်သည်၊ ဂုဏ်ပြု
သဘော်ကြည်းရပ်နေး။

တရားလိုတံတွဲရားခံကချေးယူရပ်းငွေ၂၀၀ဝီကို
အတိုးနှင့်တကွေရလိုက်။

အထက်အမှုပါဘုရားကျွန်တော်တရားလို့မောင်ဖြူ
ထွေးသံထားပါသည်ဘုရား။

၁။ လွန်ခဲ့သည်၁၀၀၃ခုနှုန်းနှစ်လသာရက်နေ့ပုသိမ္ပါ၍
ဖြော်တရားခံသည်ကျွန်တော်မျိုးထံငွေ၂၀၀ဝီကိုတ
ရာထွေးလက်ထွေးခွော့ချေးယူပါသည်။

၂။ ငှင်ချေးယူသည်ငွေ၏။ တရားခံက၊ တကျိုး
ပြေားမျှဖြန်ချုပ်မပေးမဆုံး။ ငွေတိုးကိုလည်းမပေးနေပါ
သည်။

၃။ တရားခံထံငှင်ငွေရပ်းငွေတိုးများကိုပေးဆုံး
အောင်အကြော်ကြော်တောင်းခံပါသည်။ ငွေပေးမဆုံး
ငြင်းဆန်ချုပ်နေပါသည်။

သိမြေပါ၍တရားခံချေးယူရင်းငွေ၊ ၁၀၀ပါတီသင့်ရှာ
အတိုးနှင့်တကွာ။ ကျကျန်သည့်တရားစရိတ်အတွက်ပါ၌
ကရီအဖိန့်က ယိမသနားတော်မူပါမည်အကြောင်း
ဆျောက်ထားပါသည်အသျောင်ဘုရား။

မောင်မြှုလက်မှတ်

VERIFICATION.

အထ က်ခွဲချ က်တွင်ပါခွဲသည် အဆိုများမှာ အမှန် အကန်ဖြစ်ပါ
အကြောင်းခံဝန်ပါသည်။

မောင်မြှုလက်မှတ်

NOTES.

ပုဂ္ဂိုလ် Bassein. တထိုင်းချောင်းရပ် part of town of Bassein.
သထောက်ည်းရပ် (dockyard) part of Bassein. ငွေရင်း or ရင်း
ငွေ principal. ဇူလိုင်ထားရက်နေ့ the 11th of July. တရားထွေ့
per cent. ထက်ထွေး hand transfer, i.e. money passed from one
to the other. တကျပ်တပြား one single coin. အတိုး or ငွေတိုး
interest. ကျကျန် incurred. ပါ including.

9. Petition for Abatement of Land Revenue on various grounds.

ဘုရားကျန်တော်ကျောက်တန်းစီရင်ရသံလျှင်
တိုက်အပိုင်ဓိုလ်ချုပ်ရှာနေလျေသပ်နှိုးအသနားတော်
မြတ်ခံပါသည်ကျေးဇူးတော်သခင်အရင်မင်းမြတ်
ဘုရား။

ကျန်တော်နှီးပိုင်သံလျှင်တိုက်ရှိလပ်မြေားမှာ။

ရေးရေးသောနှစ်များကစပါးတသောင်ကိုးထောင်
ထွက်နေကြလပ်များဖြစ်ပါသည်။ထိုသို့ထွက်ရှိသည့်အ
တိုင်းစည်းကြပ်တော်မူရင်းမြှုန်းတော်များကိုမပင်မ
ပန်းအလွယ်တကျနှင့်ချိန်ဆောင်မြှုဖြစ်ပါသည်။။ယဉ်နှစ်
ဗုံ၊ ရေးနှစ်မြေားနှင့်မတူ။မိုးခေါင်၍မိုးရေလုံလောက်
အောင်မရွာသည်ဖြင့်။တော်သလင်းလအတွင်းကာကွန်
တော်များတို့မြို့ရင်ရတွင်ကျွဲ့နားအနီရောဂါများစွာကျ
ရော်သဖြင့်။ကျွဲ့နားအများအပြားဆုံးပါရပါ၍ ကောင်း
စွာမလုပ်မရှိပဲ။ရေးနှစ်များတွင်ထွက်ရှိသည်ပါး
ထက်ဝက်မျှမရမရှိ။စပါးရွေးများထည်းခါတိုင်းနှစ်နှင့်
မတူ။အလွန်ယုတ်လျှော့ပါသောကြောင့်ယဉ်နှစ်တွက်
စည်းကျတ်တော်မူရင်းမြှုန်းတော်များကိုအပြည့်
အစုံမရှိနေမဆောင်နှိုင်ဖြစ်ပါ၍။အထက်ဆိုခဲ့သည့်
အကြောင်းအရာများကိုဆင်ချင်ထော်ထိုးတော်မူဖြီး
လျှင်။သင့်သည်ထင်ရှုအခွန်တော်ငွေများကိုလျှော့ပေါ့
ချမ်းသာပေးတော်မူပါမည်အကြောင်းရှိခိုးအသနား
တော်မြှုတ်ဆံပါသည်ကျေးဇူးတော်သခင်အရှင်မင်း
မြတ်သူရား။—

ကယ့်သစ်

NOTES.

ကျောက်တန်းမြို့ရင်ရ the subdivision of Kyauk-tan. ထံလျှင်
Syriam, a town near Rangoon. မိုးလျှိုင် name of a village.
ကယ့်သစ် man's name. ထွက် to yield. စည်းကြပ် to assess.

မူရင်း original. ကမြေခန်း land revenue. ပိုး (or ပိုလ်း) ခေါင်၍ there being a scarcity of rain. ရောဂါ P. disease. ထက်ဝက် one half. ဝပါးဈေး market price of paddy. သင့်သည်ထင်ရာ as you think proper. ဖျော့ချေပေါ့ abate, reduce.

10. Petition for Abatement of Land Revenue.

ဘုရားကျွန်တော်ကေစည်တိုက်အလယ်ရွှေ့နေ့မောင်
သားမြှုပ်နည်းအစီရင်တော်ခံပါသည် ကြေးနှုံးတော်ရှင်
သွေ့ဘုရား။

ကျွန်တော်ကျိုးထွန်လုပ်သော၊ ရှင်တိုက်ကုန်ရွှေ့ကွင်း
နှင့်ကြောက်ကွင်းရှိလယ် ဖြေားသည်။ နှစ်ကာလရှည်
ကျား၍။ ဖြေားဖြေားဖြေားဖြေား သွေ့ဘုံးကြောင့်။ စပါး
အသိုးအနှစ်ကောင်းမွန်ရွာမရပါ။ ၁၂၄၄ ခုနှစ်က။ ရှင်
တိုက်ထွင်။ အရှင်ဘုရားတို့၊ နှင်ချင်ကြည့်ရှုရာ။ တင်ကြ
ထယ်ထွင်။ စပါး ၃၌ သာရပါသည်။ ရှင်နော်၁၂၆၇ ခု
နှစ်မှာ။ တကျို့နှင်ခြင်ပြန်ရာ။ တင်ကျုလယ်ထွင်။ စပါး
၁၅၈၂ တစိတ်သာရပါသည်။ သို့ပြစ်ပါ၍။ ဟွှာအရှင်ဘုရား
တို့တော်မူသော နှုံးများသည် ပို့ရို့နှစ်နာရီမထောက်
မထောင်နှုံးပါ သောကြောင့်။ တော်လျှင် ၈-၉ နှုံး
များသာထဲမောင်လုပ်စားပါရမည် အကြောင်းရှိနည်းအစီ
ရင်ကော်ခံပါသည်ဘုရား။

မောင်သားမြှု

NOTES.

ကဝည် name of Circle. အလယ်ရွှာ name of village. မောင်သားဖြူ name of petitioner. ကုန်ရွှာကွင်း—ကြာကံကွင်း names of tracts of cultivated land: ကွင်း a level piece of ground free from trees, usually cultivated. မြေဆီမြေကြော the productiveness of the soil. အသီးအနဲ့ yield of grain. န်ချင်ကြည့်ရော on examining by threshing and measuring. တင်ကြ (or ကျ) ထတ် the cultivated area on which the bushel (တင်) was used (fell). ၃၅ 15 tin or bushels = တင် basket. ပိုမို to be in excess. တော E. an acre. အနှစ်း or အနှစ်း rate of assessment.

11. Deposition of Witness.

သက်သေ—ငဒရပ်—အစ်ခံ—

အသက်—၆၀

အမျိုး—ထထိုင်းကရင်

ဘာသာ—ဗုဒ္ဓ

အဘ—ငါးကိုတိ

နေရတ်—တိန်ငူကွင်းမန်လကာကုံးနေ

အလုတ်—လထ်လုတ်

ကျော်းထိုက်စစ်ပေးရာ

ထွက်ချက်။ကုရင်သာအောင်ကအရက်ချက်ရုံ
အခွင့်ကို။မင်းကြီးဂပါးအမိန့်ရသည်။အရက်ချက်ထို
သွေ့။ငွောဪးမီပေးကျဆိုသောကြောင့်။ကျွန်တော်က

ငွောပျား။ ကျွန်တော်တို့နေသောတိနှင့်ကွင်းက။ ကုရင်
လူမျိုးစာရင်းပါလူ တို့က။ ငွောပျားစီသောအောင်ကို
ပေးပါသည်။ သော့အောင်ယူပါသည်။ ၁၂၄၃ ခုနှစ်။ ဝါဆို
လက်ဆောင်းခြားပေးကျေပါသည်။ ဘတ်ဖြောအမျှုပ္ပါယ်။

မောင်အန်

ပဋိမရာဇဝတ်သူမြို့းမင်း

NOTES.

တလိုင်းကရင် Talaing Karen. ဘာသာ religion. ဗုဒ္ဓ
Buddhist. ကျမ်းထိုက် on oath. ထွက်ချက် statement. အ^ဗ
ရက်ချက် to distil. မင်းကြီးဗုပါး the four rulers, i.e. Chief
Commissioner, Commissioner, Deputy Commissioner,
Assistant Commissioner.

12. Petition to Registrar of Deeds.

ဘုရားကျွန်တော်ရန်ကုန်ဖြို့လမ္မတော်ရပ်နေနာစီဖြို့
ရာရှိခိုးအစီရင်တော်ခံပါသည်ဘုရား။

အောက်ကပူးတွဲပါရှိသောအိမ်အရောင်အဝယ်၏
ချုပ်သည်လမ္မတော်အရပ်တွင်မောင်ကလေးအမည်
နှင့်အခွန်တော်ထုပ်ဆောင်ဆောက်လုပ်နေထိုင်သော
အိမ်ကိုကျွန်တော်မျိုးကအသိုးငွော်ပို့ပေးခြားပို့ပြီး
နောက်၍ ရင်စာချုပ်နှုံးကိုအသိုးငွော်ပို့ပြီး
ထိုးပါသည်။

ရင်မောင်ကလေးကိုလည်းကျွန်တော်ကျိုးက အီမံဝယ်
သောအ ဘိုးငွော်စိကိုလက်ရောက်ပေးချေရဖြီးသည်
နောက်။ ၀ယ်သောစီ ချုပ်အတွက်အရှင်ရုံးတော်တွင်ရို
ချွဲစွဲ ရို့ဟူသောမှတ်ပုံစာအုပ်နှင့်ကိတင်ချင်း။ အမည်
ပြောင်ထဲချင်းတို့မှစ၍တရာ့တရာ့မပြုလလ်ဘဲ ချုပ်ရက်
ကယ္ယာတက်တိုင်းကျွဲ့ကျွဲ့ရွာရှုံးသွေ့မထိုက်။ ခေါ်သော်
ထည်းမထောက်နိုင်ပါသည်။ ထိုဖြစ်ပါ၍။ ၁၈၇၇ခုထိုဖြီး
တော်မူသောရှိချွဲစွဲရှိအက်ပုဒ်မ ၃၆။ ဥပဒေ၏ ၂၀အရ။
ရင်စာ ချုပ်ကိုရှိချွဲစွဲရှိပြုလပ်နှင့် စေရအောင်။ မောင်က
လေးသွေ့အရှင်ရုံးတော်ကသံသနဆုံးပါပေးအပ်ချေခေါ်
ဖြီးလျှင်ထုံးဖိုင်းပြုလပ်ပါရအောင် အမိန့်ကယ်မ
ပေးသနားတော်မူပါကျွဲ့နှုံးရှင်သွင်ဘုရား။

နာမိမြို့ရေးကျက်ခြေ

NOTES.

နာမိမြို့ရေး Mahomedan name. ပူးတွဲပါရှိ filed, attached.
ရီဗျာနှင့် E. registry. ချုပ်ရက် the day of execution of
document. ကျွဲ့ကျွဲ့ for ကြန့်ကြာ to delay. အက် E. Act.
သံသန် or သန္တန်း E. a summons.

13. Petition for Permit to fell Timber for building
a Zayat.

သုရားကျွန်တော်သာရှေ့ဝတီစီရင်ရ၊ တာဖွန်းမြို့နေ့
အောက်လက်မှတ်ပါလူကြီးတရတို့ရှိခိုးအစီရင်တော်
ခံပါသည်ကျေးဇူးတော်ရှင်ဆုံးမင်းမြတ်ကြီးသုရား။

ကျွန်တော်ရှိုးတို့မှာ။ မိမိတို့ကိုးကွယ်ယုံမှတ်သော
ဗုဒ္ဓဘာ သာ ထိုးတန်းရှိသည် အထိုက်။ တာဖွန်းမြို့သုန်း
တော်ကြီးဦးမိသုဒ္ဓကျောင်းတိုက်ပရာဝန် အတွင်းဝါ
တွင်းဝါပမဆို။ သိတင်းသုံး ယောကျိုးမိန်းမတို့မှစ၍ ဤ
ပုလ်သို့လံယူ စောင့်သုံးရန် အတွက် အရှင်တဆောင်ကို
ဆောက်လုပ်လှ။ တန်ရန်။ သွှေ့ကရားနှင့် သွှေ့ကရားနှင့်
အပေါင်းတို့ကိုဆောင်ရွက်းပင့် ပိတ်ချုပ် ကြောင်း ဖြောက်
သွေ့ကိုဆောင်လုပ်ရန် သစ်ဝါးတို့ကို ဝယ်ချုပ်းမည်၌
ရာ။ သစ်ချေးဝါချေးအလွန်တိုးတက်ကြီးမြင့်ရှိနေပါ၍
အထိုရှိတိုင်းဝယ်ချုပ်းယူရန် နေရာမကျကြော်လဲရှိနေ
ကြပါသည်နှင့်။ အ အဲ့သစ်ဝါးတို့ကိုတတ်အားသွှေ့
သစ်ကုန်သည်တို့ထံက ဝယ်ယူကြီးသွေ့တော်ရှိုးတို့ကိုလည်း
ရတတ်သွှေ့။ မိမိတို့ဘာ သာအလျောက်။ တော်ကုန်
ယူမည်ကြိုရှိပါသည်ဖြစ်၍ ကျွန်တော်ရှိုးတို့၏သာသနာ
တော်ကိစ္စအရေးချား၌ အရှင်မင်းမြတ်တို့လည်း စည်ပင်

တိုးပွားရန်စေတနာတော်မြတ်ရှိသည့်နှင့်အညီ။တာပွန်
နှိုးတို့တာပွန်အစိုးရမင်းကြီးရိုင်းသစ်တော်အတွင်း
သစ်လုံးရေ—၅၀—တို့ကိုချတ်ထဲည်းယူနိုင်ရန်အဖို့နှင့်အာ
ကာတော်ကယ်မသနားတော်မူပါမည်အကြောင်းရှိနိုး
အသနားတော်ခံပါသည်အရှင်မင်းမြတ်ကြီးဘုရား။

ဦးရွှေဂျာ။ကျောင်းတကာ
ဦးမြှေးအရပ်လူကြီး

NOTES.

ပုဂ္ဂိုဘာသာ Buddhist religion. ထိုးဝန်း rule, persuasion. တုန်းတော်ကြီး or တုန်းကြီး great glory : the usual term for a Buddhist monk : ဘုန်း pronounced *p'ðn*. ဦးပုဂ္ဂို monk's name. ပရဝန် a fence round a monastery. သဒ္ဓါ P. faith. ဒီမိတ္ထူဘာသာအလျောက် according to our custom. သာသနာ P. religion. စေတနာ P. good will. ကြေးရိုင်း reserved; lit. cord-encircled. ကျောင်းတကာ the founder or patron of a monastery. The term is generally used when addressing a person of respectability.

14. Payment of Land Revenue.

N. B.—The same as the written petition No. 1.

ဘုရားကျွန်တော်ပဲးကူးဖိုင်းဝန်ဆောင်နိုင်းအတိ
ရင်တော်ခံပါသည်ကျေးဇူးရှင်ဘွဲ့ဘုရား။

ပဲးကူးဖြောက်အတွင်း။ကျွန်တော်ပိုင်းဖိုင်းဝန်ဆောင်
တော်အရပ်ရှိ။ခြို့ပွဲထဲည်းအတွက်ကြေးတိုင်းဝန်ဆောက်
တော်မင်းသွေ့ဘုရားရုံးတော်က။၁၈၈၄ခုမေလရောက်

နေ့စွဲ။ နံပါတ် ၁၀၉၂ ခုနှင့် ဆင့်ဆိုတော်မူသည် အတိုင်း ရုံး
တော်သို့ သွားရာ။ နာမည် ကို မှတ်သား ထိုက်ဖြီး နောက်
ဖြန်လာရပါသည်။

ကျွန်တော် ကျိုး ခြို့ ဥယျာဉ်မှာ။ ၁၂၄၃ ခုနှစ်က စဉ်ထား
မျိုး ချုပ်လုပ်တည် ထွင်စိုက် ကျိုး ပြု စဉ်ပရိတ် ၂၀၈
ကျော်ကုန် ကျူရပါသည်။

ယခုလည်း ငင်း ခြို့ မှာ။ သစ်ပင် များ အသိုး အနှံးဖြစ် ပွား
၍ အသိုး ဖွောက် ရှိခန့်တန်ပါသည်။

ငင်း ခြို့ လည်း အတွက် ကို။ ယခု နှစ်က စဉ်၊ အခွန်တော်
ငွေပေး ဆောင်ပါရမည် အကြောင်း ရှိ နိုး အစီရင်တော်
ခံပါသည် ကျေး မူး ရင် သွင် သူရား။

x c နီကြော်ခြေ

ပဲးကူး မြို့

၁၀၀၄ ခုနှစ် လ ၁၅ ရက်နေ့။

NOTES.

ကြေးတိုင်း ဝန်ဆောက် revenue settlement officer. ထားမညီး ချု
claim to waste land on the ground of being the first to
clear it.

15. Regarding the Loss of some Buffaloes.

သူရား ကျွန်တော် လ ဟာ တိုက် ထမ်း ပင် ရွှေ ကျေး
ထမ်း ကြီး မောင် သို့ ခေါင် ရှိ နိုး အစီရင် တော် ခံပါ သည်
ကျေး မူး ရင် သ ခင် သူရား။

ကျွန်တော်ရှိုးပိုင်အဘိုးငွော်ရိတန်ကျွေးထိုးသည်
ပြေားဆုန်းသွားချို့ကိုယ်ယန်ရာဖွေရာ။မြတ်တင်လက်
ထဲနှိုက်ထွေသော့ကြောင့်စစ်မေးရာ။ထောတေပါင်
ကြောင်းထင်ရှားချို့ဝင်ထောတေကိုထောင်လေအ
ထက်ဝန်ထော်မင်းမီရင်ပါသည်နောက်။ဝင်ကျွေးကို
ကျိုက်တိုဂါတ်ကပြောက်သွားပါသည်။ဤအကြောင်း
ကိုဝန်ထောက်မင်းထံကျွန်တော်ရှိုးထွောက်ထားရာ။
ဝင်ကျွေးရအောင်ရာဖွေဖြီးလျှင်ကျွန်တော်ရှိုးသို့ပေးရ
မည်အမိန့်နှိုးဖြီးနောက်။ယဉ်တိုင်ဂါတ်ကရာချို့မပေးပါ။
မည်ကဲ့သို့မူမကြေားမသိရပါ။ကျွန်တော်ရှိုးပိုင်အဘိုး
ငွော်ရိတ်ကျွေးကိုအဆုံးမဆုံးမဆုံးပါသော့ကြောင့်အရှင်
သုရားအမိန့်တော်ရှိုးရာနာခံပါရမည်အကြောင်းရှို့
အစီရင်တော်ခံပါသည်ကျေးဇူးရင်သခင်သုရား။

ထော်ခေါင်သက်မှတ်

၁၀၇၄ခုနှစ်လ-၁၀၈၁။

NOTES.

ရင် for ရှင် lord. ကျေး (or ကြေး) ထိုးကြီး head man ;
principal taxpayer of a village. ပေါင် to pawn. ကျိုက်တိုး
name of a village. မည်ကဲ့သို့မူ anything at all.

Selections from Records of Hluttāw.

NOTE.—These extracts from proceedings of the Hluttāw, or Chief Court of Upper Burma, illustrate the Upper Burmese style and are considered to be very good. Hluttāw is the correct spelling, but the other way has become usual.

၁။ နှင်းတော်အတွင်း။အရာတော်နှင့်စဉ်ဆိုင်သည့်မြေ
လွတ်မြေလပ်များကို။အခွန်တော်လွတ်နှစ်ရိုင်း
ခြားချုပ်ထားလုပ်ဆောင်ရိုင်ဆိုင်စေရန်ပြဋ္ဌာန်း
ရိုင်းခြားသည့်ဥပဒေ။

1. Extracts from Rules for Grants of Waste Lands.

[Copied from those in force in Lower Burma.]

၁။ မြေလွတ်မြေရိုင်းကိုရတို့၏။တရိတယောက်သူက
တိုင်ကြားလျှင်။၃ရက်အတွင်းဖြေသူဖြေးချာမသူဖြေး
ကိုယ်။မြေရိုရာသို့သွား၍။မြေပုံရေးရမည်။ပုံရေးရန်ခဲ့
ခက်လျှင်။မြေနှင့်ယိနိမိတ်အရိုင်းအခြားကိုမှတ်သား
တိုင်းတာရမည်။။၄င်းနောက်။မြေနှင့်အနီးဆုံးဘည်၍

NOTES.

ပြဋ္ဌာန်း (from Sans. ?) to decide. ကိုယ် in person. တည်
fixed, constant.

ယူအများရောက်ပေါက်ရာအရပ်မှာ။စာဆွဲကပ်ထားရ
မည်။စာအမိပြုတိမှာ။ ။မည်သည့်ရွှေဘန္ဒ။မည်သူက။
မည်သည့်ဖြေကိုရတိကြောင်းနှင့်။တိုင်ကြားသည့်အ
တိုင်း။စာဆွဲကပ်သည့်နောက်လအတွင်း။ဘိုးဘထား
မျိုးချငွေဝယ်ငွေပေါင်ဖြစ်၍။မပေးသင့်မပေးထိုက်
ကြောင်းနှင့်။ထင်ရားပြသပြောဆိုတားမြစ်နှုန်းသူမ
ထွက်မပေါ်လျှင်။ရင်းဘိုင်ကြားချက်အတိုင်း။ချထားရ
ထိမ့်မည်။ ။ဟုရေးရမည်။ ။စာဆွဲကပ်ချိန်းချက်သည့်
နောက်မလွန်မီအတွင်း။မပေးသင့်မပေးထိုက်အောင်။
ပြောဆိုတားမြစ်နှုန်းသူမထွက်မပေါ်လျှင်။ ၁ ။ဂဏန်း
မှတ်ပံ့။ ၂ ။ဂဏန်းမှတ်ပံ့အရ။ဖြေချလက်မှတ်ရေး
သား၍။တိုင်ကြားရင်းသူသို့ပေးအပ်ရမည်။ ။ရင်းပေး
အပ်သည့်စာရင်းကိုလည်း။ဇန်နဝါရီ။၁၀မှတ်။အယားအင်း
ပံ့အရရေးသား၍။မြို့သူကြီးရာမသူကြီးထံလက်ခံတ
စာရင်းထားပြီးလျှင်။ထပ်တူတစာရင်းကိုမြို့ရုံးသို့တင်
ပေးရမည်။ ။ဖြေချလက်မှတ်ပေးအပ်ရာ။ရင်းလက်မှတ်
ထွင်ဂဏန်းစဉ်မှတ်သားရန်ရှိသည်မှာ။သလ္လာရာဇ်ကူး။

NOTES.

မည်သည့် such and such. မည်သူ such and such a person.
ဘိုးဘ ancestral. ချိန်းချက် appointed. မီ for မြို့ before.
၁။ဂဏန်း No. 1. မှတ်ပံ့ form. အယားအင်းပံ့ columns. ထက်
ခံတစာရင်း a copy for reference. ထပ်တူ similar.

နှစ်ပြီးနေ့ရက်ကစ၍။ ငုတ်းနှစ်အတွင်း၊ ဂဏန်းစဉ်ရောက်
သမျှမှတ်သားပေးအပ်ရမည်။ ၂ငုတ်းအချက်အရာ။ မြေ
ကိုတိုင်းတာမှတ်သားရာ။ ငဲထက်ပိုသည်ဖြစ်၍။ မြို့သူ
ကြီးရွာမသူကြီးတို့မချထားရိုင်သည်မြေဖြစ်၍။ မြို့
သူကြီးရွာမသူကြီးက။ တိုင်းတာမှတ်သားရုပ်စံဓာရင်း
များနှင့်တကွာ။ မြို့ရုံးမှာဆျောက်ထား၍။ မြို့ရုံးကင်းအ
ချက်ပါနည်းအတိုင်းကျအောင်ဆင့်ဆိုသင့်ရာဆင့်ဆို၍။
မြေချထာပေးအပ်ချထားရုမည်။ ၂ဝယ်၁ဝဝထာက်ပိုသည်
မြေဖြစ်၍။ ဧည့်တော်မှာဖြစ်စေ။ ဆိုင်ရာငှာနခရိုင်
ဝန်ထံဖြစ်စေ။ မြို့ရုံးကလျောက်ထား၍။ ဆိုင်ရာနားခံချ
ထားရုမည်။

၂။ မြေဧည့်ကိုရယူလိုကြောင်း။ တိုင်
ကြားသူရှိ၍။ ဂမှတ်အချက်တွင်ပါသည့်အရစာဆွဲကပ်
ထားရာ။ စာပါဒ္ဓန်းချက်သွေ့ရက်မလွန်မီအတွင်း။ ဘိုးဘ
ထားမျိုးချငွေ၎ယ်ငွေပေါင်အဖြစ်နှင့်။ တစိတယောက်
သူကာ။ အဆောင်းပြုသွာ်ပေါ်မြောဆိုတားဖြစ်၍။ ၂မှတ်။
အချက်ပါမြေချထားရိုင်သူအသီးသီးက။ ကိုယ်

NOTES.

သဇ္ဇရန်ကူးနှစ်ပြီးနေ့ရက်ကစ၍ commencing with the first
day of the year. ၄ for ၄ဝယ်; the ၄၀ in Upper Burma
is about 2.75 acres. ကိုယ် each, individually.

ချထားရိုင်သွှေ့ဖြေမှုကျိုးကိုယ်စီအသီးအတီးရေးဦးစွာ
စစ်ဆေးမေးမြန်းပါရင်ရမည်။ ။၍၏းပါရင်ချက်ကိုမဖြိုး
မပြေားခိုင်ရှိမှု။ ၌၍၏းခရိုင်ရုံး။ ၌၍၏းလွတ်တော်များထဲ့။ အဆင့်
ဆင့်အယူသံတင်နှုံးပါရင်ဆုံးဖြတ်ဖြိုးဖြစ်းပေါ်မည်။

၃။ မြေလှတ်ကိုချထားရှု။ မြို့ရာသူ၏အိုးတိုးစားရှိုး
မြေများတွင်။ ဤနှစ်မထဲပါဆောင်လစ်လုပ်ချုပ်။ ချုပ်မြှုပ်။
သစ်ပင်ပေါက်ရောက်မထွင်တော့မြေဖြစ်သွင်။ ရိုင်
ဆိုင်သူဆိုချုပ်။ တစ်တယ်ကိုထွက်ပေါ်တားဆီးနှုန်းသည့်
အခွင့်မရှိစေရဲ့။ ချုထားလုပ်ဆောင်လိုသူထွက်ပေါ်ရှိ
သွင်။ အထက်ပြဋ္ဌာန်ကားချက်များအတိုင်း။ ပေးအပ်
ချုထားလုပ်ဆောင်နှုန်းစေရမည်။

၄။ အထက်ပြဋ္ဌာန်ချက်များအရ။ဖြစ်လွတ်ဖြေ
ရှင်းကိုခံယူလ်ဆောင်သူတို့အခွန်တော်လွတ်နှစ်ရွေ့
ရောက်ကာလဲ။ခံယူလ်ဆောင်ရင်းဖြေကို။ပစ်ထားသည့်
များမှာ။ပစ်ထားခြင်းအကြောင်းကိုစစ်ဆေးရာ။အခွန်
တော်လွတ်နှစ်ရွေ့ရောက်သည့်နောက်။ဆက်လက်လုပ်
ဆောင်မည်။ရည်ရွယ်ရင်းမဟုတ်။အခွန်တော်လွတ်နှစ်

NOTES.

အယူခံ to appeal. စားရှိုငြောက် land set apart for the maintenance of an official. ဝစ် for ပြစ် to reject. ရည်ရွယ်ရင်း original intention.

အတွင်းမှာသာ။အကျိုးခံစားရရန်။ခြပ်ရည်ခံယူသည့်
အရာဖြစ်ကြောင်းကိုထိသာထင်ရှားလျှင်။ပစ်ထားသ
မျမှော်ကိုကိုယ်ပါးလုပ်ဆောင်ထွက်ရှိရယူရန်။ထိုးနံ့ကြီး
၁၀ဘုံးတို့ကျထက်မလွန်သောအခွန်တော်ဗြို့နှင့်။အ
ခွန်တော်လွတ်ချထားသည့်နှစ်များကိုထွက်စစ်၍။ဒက်
ပြုလုပ်ဆက်သွင်းထမ်းဆောင်စေရမည်။ခံယူရင်းမြော်
ကိုယည်း။အဓိုးရမင်းဘုံးကဲ။ပြန်ထိုး၍လုပ်ဆောင်ထိုး
သူတိုးဦးသူ့။၄၂းဥပဒေတော်အတိုင်း။ချထားရိုင်စေ
ရမည်။

၅။ မြေရိုင်းကိုခံယူလုပ်ဆောင်ရာ။အခွန်တော်လွတ်
နှစ်စွဲရောက်သည့်နောက်။မြေကိုမပတ်မထားဆက်
လက်လုပ်ဆောင်ထော်လည်း။မည်သည့်နှစ်ကာလတွင်မ
ဆို။မထုပ်မဆောင်ထိုသည့်အခါ။မြေကိုပစ်ထားရာ။ပစ်
ထားသည့်နှစ်ဝေနှစ်ကမလွန်သွေ့။၁၁မှတ်အချက်ပါ
ပြစ်ဒဏ်အတိုင်း။အခွန်တော်သမီးဆောင်စေချို့။မြေကို
ဆက်လက်လုပ်ဆောင်ထိုသွေ့။ဆက်လက်လုပ်စေရ^၁
မည်။ ၁၀နှစ်အလွန်မလုပ်ဆောင်ဘဲပစ်ထားသွေ့။

NOTES.

၁၀၃၄ တို့ကျယ်လတ်မထဲနဲ့ not more than one-tenth. အပိုး
ရမင်းတို့က on behalf of the government. မည်သည့်နှစ်ကာ
လဘူးမဆို at any time whatsoever.

၄၏မြေကိုခံယူလ်ဆောင်ရင်းသူကတာန်ပြန်ရှိခိုင်
သည့်အခွင့်မရှိစေရ။အရိုးရမင်းတို့ကထိပ်းယူချို့။အထို
ရိုရာချထားပိုင်စေရမည်။

၆။မြေပေးလက်မှတ်ခံယူလ်ဆောင်သူတို့မှာ။အခွန်
တော်လွှာတိန္ဒ်အတွင်းဖြစ်စေ။လွန်မှုဖြစ်စေ။အရောင်း
အပေါင်ဖြုံရန်။အမွှံခံအမွှံစားတို့သို့။ခွဲဝေပေးရန်။
တစ်တယောက်သူသို့ဖွဲ့ပြောင်းပေးအပ်ရန်။တစ်တရာ့
ပြုလ်ထိုယျား။အထျော်က်ဘာဘာ။အရောင်းအပေါင်
အပေးအအပ်အဖွဲ့အပြောင်းပြုခိုင်သည့်အခွင့်မရှိစေရ။
ဆိုင်ရာမြို့ရုံးမှာ။ထျော်က်ထားချို့။မြို့ရုံးကပုံစံကဏ္ဍး၃
မှုတ်။၄မှုတ်အရာ။ဆိုင်သင့်ရာအသစ်လဲထွယ်ပေးအပ်
သည့်လက်မှတ်ကိုခံယူအထောင်အရားပြုလ်ဖြီးမှု။ဖွဲ့
ပြောင်းစေရမည်။လက်မှတ်ဖွဲ့ပြောင်းပေးအပ်သည့်စာ
ရင်းကိုလည်း။ပုံစံကဏ္ဍး၁၁မှုတ်အယားအင်းပုံအတိုင်း။
ရေးသားချို့။လက်ခံစာရင်းထားဖြီးယျား။ထပ်တူစာရင်း
လို့။မြို့ရုံးမှာတင်ပေးရမည်။။နောက်အဆင့်ဆင့်ဖွဲ့
ပြောင်းခံယူသူတို့မှာလည်း။အထက်ဆိုခဲ့သည့်ဥပဒေ

NOTES.

မြေပေးလက်မှတ် a grant of, or permit to cultivate, land.
အပေါင်ဖြုံ to mortgage. အမွှံခံအမွှံစား an heir. အထျော်က်
ဘာဘာ according to pleasure. ထွယ်ပေးအပ်သည့်လက်မှတ်
a certificate (or permit) of transfer or gift.

စကားချက်ပါနည်းသို့ထိုက်ချွဲလုပ်ဆောင်ထုတ်းချက်
စေရမည်။

2. Petition of Nga Lawyan the Chinaman.

၂။ တရုပ်ဆောင်ရန်လျှောက်ချက်။

တရုပ်ဆောင်ရန်းချက်။ ကျွန်တော်မယားမိထယ်ကို။
ရုပ်ကွက်ထိဖြင့်တောင်းရမ်း။ မယားလင်ဖြစ်။ လရာက်
ရှုံးကြောပေါင်းသင်းနေထိုင်စည်အတွင်း။ ငောတင်သည်။
အမည် မသိလူနှင့်နေအိမ်သို့လာရောက်။ တောင်ဒုဝယ်
ဗိုလ်ကျောက်ဆောက်ဖြူစားက။ မိထယ်ကိုခေါ်သည်။
ထိုက်ပါရမည်။ ချည်ရန်ကြီးဖြသ။ အဓမ္မမိထယ်ကိုခေါ်
သွားရှိသော့ကြောင့်။ တောင်ဒုဝယ်ဗိုလ်ထံသွားရောက်
ရေးမြန်းကြည့်ရှု။ မခေါ်မင်းဖြောဆို။ ထိုကြေားရသော့
ကြောင့်။ မိထယ်ကိုမည်သည့်ရုပ်ကွက်တွင်ငောတင်
ရှုက်ထားသည်ကိုမသိရှု။ ငါးငောတင်အဘင်ရောင်
ကြီးထံသွားရောက်ထိုင်ဖြောမေးမြန်းကာလာ။ မိထယ်ကို
တွေ့ရှိစေမည်။ နောင်တွေ့ရှိကာလာ။ မူခင်းရာကြီးမန္ဒြီ။ စာ

NOTES.

နည်း manner. ချက် for လျှောက်ချက် (or otherwise).
တောင်ဒုဝယ်ဗိုလ် a title. ကျောက်ဆောက်ဖြူစား the holder
of the fief of Kyauksauk. မူခင်းရာကြီး to bring a complaint
against a person.

ချုပ်ခံထားရမည်။ ၁၆၇၁၌ ဖြောဆိုလျှင် မယားမိ
ထယ်ကို။ ထွေမြင်ရှိရသော့ ကြောင့်။ ၁၆၇၁၌ ဖြောဆိုအတိုက္ခ
ရာရေးသားခံထားရသည့်နောက်။ မယားမိထယ်ကို
ထွေရှိ။ ၁၆၇၁၌ ဖြောဆိုသား၁၁၈၀၈၁၌ ခေါ်သွား။ အတင်း
ကာမကျူးလွန်ဟပ်အော်လျှင် ထားနှင့်ထိုးထတ်မည်။
ဖြောဆိုပြုကျော်ခံနေပါရသည်။ ၁၁၈၀၈၁၌ ကဲ့သို့။ လင်ရှိ
မယားကိုအာဏာဘက်စပ်။ ခြောက်လွန်ခေါ်သွားအ
ခြားအေသာရပ်ကွဲက်များတွင်။ ၃ ညေတ္တာရှိရက်ထား။
သား၁၁၈၀၈၁၌ အတင်းကျူးလွန်သည်ကို။ အသာ၁၆၇၁၌ ဖြောဆို
ဖြောဆိုသို့။ အတိုက္ခရာစာချုပ်ရေးသား၏။ သားနှင့်အသာ
တိုင်ပင်ပြုလုပ်လျှင်။ ခံရပ်နှင့်တော့မည်မဟုတ်ပါ။

3. Petition of Nga P'okā, Captain of Chief Queen's Bodyguard.

၃။ အသွေးပေါင်းမတော်မိဘုရားခေါင်ဖြောဆိုသူရွေး၍ ၁၀
တော်သွေးပံ့။ ကျွန်တော်မျိုး၁၄၅ီးကာလျောက်ချက်။
အသွေးပေါင်းမတော်မိဘုရားခေါင်ဖြောဆိုသူရွေး၍ ၁၀
တော်သွေးပံ့။ ကျွန်တော်မျိုး၁၄၅ီးကာ။ ချက်။ ၂၈၉၄၃

NOTES.

ကာမကျူးလွန် to have sexual intercourse : ကာမ P. love,
lust. ထား for စား a knife. အာဏာဘက်စပ် under the
guise of authority. ဘုရား the light accent shows the
possessive case. သွေးပံ့ an abbreviation for ထွေးသောက်
a captain or lieutenant.

တော်ကို။ နှဲတ်ပယ်ဖျက်သိမ်းတော်မူသည့်နောက်။ ပျော်
 ရိုက်ရာ။ ကုန်သည် တို့နှင့်အရင်း ငွေစိုက်ထဲတ်။ ရောင်း
 ဝယ်ရှိနေသည့်အတွင်း။ ရေးကြိုတော်။ ငါးပို့။ ဆားကုန်
 သည်အကြီးပြုလုပ်သူငါးထွေးကို။ ခြေလောင်းကြီးပုံနှင့်
 ဟောင်းကြော်။ သားငတိုးဝတ္ထိနှင့်။ လူအများငါးထွေးနေ
 အိမ်သို့။ ညာအပါသွားရောက်။ ရောင်းသတ်ရှိက်နှဲကိုရှိ
 သော့ကြောင့်။ ဧည့်တော်မှာ လျောက်ထားရာ။ နောင်
 သည်ကဲ့သို့နှင့်ထက်စီးကဲမပြုမလုပ်ပါ။ ခံဝန်ချက်ချမှတ်
 ရှိမြို့းနောက်။ ကျွန်တော်ငတိုးကာ။ ရိုက်ကျိုးတံ့ခါးတော်
 ဆိုပါကမ်းတွင်။ ကုန်သည် တို့နှင့်။ ရောင်းဝယ်စကားပြော
 ဆိုနေထိုင်သည့်အတွင်း။ ပုံနှင့်ဟောင်းကြော်။ သားငတိုးဝ
 တို့က။ ခြေလောင်းကြီးထွေးအမှုထမ်း။ အရပ်ကိုမောင်း
 တိုးလူရရုံး။ ခုတ်ထားလက်နက်စွဲကိုင်။ ငတိုးဝနှင့်သား
 သမက်။ ခွဲမျိုးထွေးသားလူပေါင်း ၁၀၀ကျော်။ ကျွန်
 တော်ထိုင်ရာလာရောက်ဝန်းရိုင်း။ ကျွန်တော်နှင့်ငတိုး
 စော်။ ငိုက်။ ငော်သွေးကြောတင်။ ငသာခေါင်။ ငမျှင်။ ငသိုင်း
 တို့တို့ရှိက်နှဲက်။ ကျွန်တော်ငတိုးကာ။ ငတိုးစော်။ ငိုက်

NOTES.

ရေပွဲခွန်တော် a monopoly of revenue on river-borne goods. နှဲတ်ပယ်ဖျက်သိမ်း to abolish. ပုံနှင့် a steersman or captain of a boat: an official title. နိုင်ထက်စီးကဲပြုလုပ် to act forcibly with numbers, i.e. riot. ခံဝန်ချက် a bail bond, an undertaking.

တိုကို။ဘင်းဆီးကြီးနှင့်ချည်နှောင်။ခွဲလောင်းကြီးအရပ်
သို့။ဆွဲင်ခေါ်သွား။အသက်ဆုံးရှိက်သတ်မပို့ရှိသည့်အ
တွင်း။ထောင် စီရိုင်အောင် မင်းလာရောက်။ကျွန်တော်
ကိုပေးအပ်ရမည်တောင်းရာ။မပေးမအပ်ခုခံရှိသွေ့။အ
သက်တိုချမ်းသာပေးပါ။အကြိုင်ကြိုင်တောင်းပန်ဖြော
ဆိုမှာ။အသက် မသေစွဲတိပါသည်။ကျွန်တော်နှင့်အ
ပေါင်းပါကိုးသားတို့မှာ။သွေးစီးသွေးရှိအဘူးအရောင်
ဒဏ်ရာကြီးမားအနားဆရသောရှင် မသိခံနေရပါသည်။
ခွဲစက်တော်အောက်တွင်။မင်းမူးရှိုးကျွန်း။ကြေးအားလူ
အား။ကိုးကားပြုလိုပွေ့။ခံရှိနှိုင်တော့မည်မဟုတ်
ဖြစ်ပါသော့ကြောင့်။ဆင်းရဲသားကျွန်တော်မျိုးတို့ကို
ကွယ်ရာဖြစ်ပါ၍။မှန်ရာဖြစ်ပါရမည့်အကြောင်း။

4. Petition of Nga Yanlin and his sister-in-law Mi K'et.

၄။ ခွဲးလကျိုာအရ။ဆေးထိုးအမူထုစ်းဝရန်လင်း။
ခယ်မဖို့ခက်တို့ဗျာက်ချက်။

ခွဲးလကျိုာဆေးထိုးအမူထုစ်းဝရန်လင်း။ခယ်မဖို့
ခက်တို့ဗျက်။ကျွန်တော်မလင်ခွဲးလကျိုာဆေးထိုးအ

NOTES.

အဘူး = အပူး a swelling. ခွဲ့က်တော်အောက် beneath the royal foot (see p. 256). မင်းမူးကျွန်း persons in authority. ကြေးအားလူအား to the people. ကိုးကား to rely on the protection of a superior. ခွဲးလကျိုာအရ right wing of the Yue (chosen) Regiment. ဆေးထိုး enrolled and tattoo-marked

5. Statement of the Myo-ôk of T'antabin.

၅။ ထန်းတပင်မြို့အုပ်လက်ဘက်ရည်တော်မင်းထင်
စည်သူအစ်ခံချက်။

သလ္ာရှင် ၁၄၂၅ ခု။ပဋိမဝါဆိုလဆန်း၊ ဘရက်နေ့။
ထန်းတပင်မြို့အုပ်လက်ဘက်ရည်တော်မင်းထင်စည်
သူ။ချက်။ရွေးလကျိုာအမူထော်း၊ ကရန်လင်း။ခယ်မမိခက်
တို့သွေ့သက်ဝင်ပါငဲ ရွှေသိန်း။ ရွေးလကျိုာအမူထော်း
ဟုတ်မဟုတ်မထိ။ ကွွန်တော်ရိုးနဲ့ကြောင်းအရေးတော်
သို့။ အမိန့်တော်မြှတ်သွင့်ထော်း၊ ရှုက်ရာ။ ကိုယ်နေ့ငွေ။

NOTES.

on the arm. မြိုအုပ် a township officer, Extra-Assist.-Commissioner. မိုးနဲ့ one of the Shan States. လက်ဘက်ရည်တော် a page whose duty was to hand the king his tea: afterwards, a gentleman in attendance. ကိုယ်နေ့ငွေ money given to a person for which he is bound to return personal service.

ပေးချု။သလ္ာရှာစ်စာချုပ်နှင့်ဝယ်ယူစေခိုင်းသူငွေဘိန်း
ကိုခေါ်သွား။ဒီးနဲ့မြို့ရောက်ကာလာ။လွှာတ်တော်ကပေး
သည့်။ခဲ့။ယံးတင်ရန်နွားတော်များကိုထိန်းစေသူ။နတ်
ရုလက်ပဲအမှုထမ်းကရဲ့များက။ကျွန်တော်ထိန်းသည့်နွား
တော်များကို။ငရွှေဘိန်းဒီးယူရောင်းစားကြောင်းနှင့်
တိုင်တန်းပြောဆိုသော့ကြောင့်။ငရွှေဘိန်းကိုခေါ်ငင်
စစ်မေးရှာ။နွားတော်များကိုဒီးယူရောင်းစားကြောင်း။
အစစ်ခံပြောင့်ဆိုရှိချု။ဒီးယူရောင်းစားသည့်နွားကောင်
ရောဝကျော်များကိုတောင်းခံရှာ။ငရွှေဘိန်းဒီးယူနွား
အနက်။အနည်းငယ်နွားကိုပြန်ပေး။ကျွန်နွားကိုတောင်း
ခံရှိသည့်အတွင်း။လက်လွန်သေဆုံးရှိပါသည်။ငရွှေ
ဘိန်းရိုင်ဗျာပွဲည်းများကိုမသိမ်းမယူရပါ။

6. Examination of the Chief Clerk in the Ordnance Department.

၆။ နတ်ရုလက်ပဲသေနတ်စာရေးနောက်းသူရကျော်
သူမေးချုက်။

သလ္ာရှာစ်ဘုရားပွဲမဝါဆိုလပြုကျော်ဘုရက်
နော်။နတ်ရုလက်ပဲသေနတ်စာရေးနောက်းသူရကျော်သူ

NOTES.

ခဲ bullet. ယံး powder. လက်လွန် to assault, beat. သေ
နတ်စာရေး Chief Clerk of Ordnance Department. နတ်ရ
လက်ပဲ left wing of Nat Regiment.

မေးသော်။ ချက်။ ခွဲထံသေနတ်ဖိုလ်မြို့ဝန်တပ်ဖိုလ်ချုပ်က။ ရိုးနဲ့စော်ဘွားဟောင်းကို။ တိုက်ခိုက်ဘမ်းဆီးရ မည်ဖြစ်၍။ အမှုထမ်းရူးသွေ့စားစရိတ်ဆန်းနှင့် ရှင်းဆန်းများကိုတင်ဆောင်ရန်။ တသွောက်လျှင်စွားကောင်ရောစီ။ တင်ဆောင်ပါရှိရောမည်ဆင့်ဆိုသည်နှင့်။ နတ်ရုထက်ပဲတပ်ဖိုလ်။ ထန်းတပင်မြို့အုပ်လက်ဘက်ရည်တော်မင်းထင်စည်သူက။ တပ်ဖိုလ်ဖြစ်သည့်အတိုင်း။ စွားများကိုရာကြီး၍။ တသွောက်လျှင်။ တကောင်ကျေပေးအပ်။ ရှင်းစွားများကို။ တပ်မျှုးသွောက်ကြီးတို့။ ငရာ်းထံပေးအပ်ထိန်းကျောင်းနှုံသည့်အတွင်း။ ထန်းတပင်မြို့အုပ်အဆောင်ကိုင်ခေါင်းငတိန်း။ စွားကိုရောင်းစားရှိလျှင်။ စွားထိန်းငရာ်းက။ ကျွန်တော်ထံပြောဆိုရာ။ ငတိန်းသည်အရအမှုထမ်းမဟုတ်သည်နှင့်။ လူရင်ထံပြောဆိုရမည်စေခိုင်းဖြီးနောက်။ ငရာ်းလူရင်ထန်းတပင်မြို့အုပ်ထံတိုင်တန်းပြောဆိုကာလ။ ထန်းတပင်မြို့အုပ်က။ ငတိန်းကိုစိရင်သေဆုံးကြောင်း။ အမှုထမ်းတို့ပြောဆိုကြားထိပါရသည်။

NOTES.

ခွဲထံသေနတ်ဖိုလ် Captain in the Shwe-hlan Regiment. တပ်ဖိုလ်ချုပ် Colonel. စော်ဘွား a Shan Chief ruling a State. တပ်မျှုးသွောက်ကြီး Major. အဆောင်ကိုင်ခေါင်း chief attendant.

7. Personal Service Bond of Nga P'ein and his wife Mi K'et.

၇။ ထုန်းတပင် မြို့အုပ်လက်ဘက်ရှုံးတော်မင်းထုင်စဉ်
သူတင်။ ၁၁၅၂။ မယားမိခက်တို့ကိုယ်နေသလ္ာရာ၏။

သလ္ာရာ၏ ၁၃၄၄ ခု၊ သတင်းကျေတိလဆန်း ၃၈၈
နေ့တွင်။ ၁၁၅၂။ မယားမိခက်တို့က။ ကျွန်းတော်ကျွန်း
တော်မတို့မှာ။ သိန့်စရ်လဲကတော်မယ်နှစ်ထံ။ ဆပ်ပေး
ရန်ငွေ့ခိုသုံး ဒုက္ခိုး ပြေားရော်။ မြင်းမာ။ အဝါသတ်အက်စုံ
ပါအသိုးငွေ့ခိုသုံး ဒုက္ခိုး ပြေားရော်။ ၂၇၄၉၀၌ပါ၍။
ကျွန်းတော်၁၁၅၂။ မယားမိခက်တို့ကို။ အစောင့်သလ္ာရာ၏
ထား၍။ စောင့်ပါတော့။ ပေးဆပ်ရန်ငွေ့ခိုသုံး ဒုက္ခိုး ပြေား
ရော်၀ပေးမန္တုပါ။ ထုန်းတပင် မြို့အုပ်သိုး ခင်ပွန်းတို့ထံ
အဖိုရင်ခံလျှင်။ ၄၂၆။ ၁၁၅၂။ မယားမိခက်တို့အဖိုရင်ခံ
ချက်အတိုင်း။ ထုန်းတပင် မြို့အုပ်သိုး ခင်ပွန်းတို့က။ ၁၁၅၂။
၁၁၅၂။ မယားမိခက်တို့ကို။ အစောင့်သလ္ာရာ၏သလ္ာရာ၏
ရာ၏ထား၍။ ၁၁၅၂။ မယားမိခက်တို့ကို။ ငွေ့ခိုသုံး ဒုက္ခိုး
ပြေားရော်၀ပေး၍။ စောင့်ပါတော်သည်။ သိန့်သူမောင်
ဆော့။ ၁၁၅၂။ အရွှေအပ်။ စာမိစာရေး ၁၁၅၂။ သတ်။

NOTES.

ကိုယ်နေသလ္ာရာ၏ personal service bond. စစ်က civil judge. ကတော် wife of person of rank. မယ် Mrs., more honorific than မ။ ၁၁၅၂။ ၈၁၁၃။ ဒုသုံးဒုက္ခိုး current rupees. အဝါသတ် embroidered. အက်စုံပါ bridale complete. ပေးမန္တုပါ give in advance. သိုးခင်ပွန်း husband and wife. သိန့်သူ witness. စာမိ to write, compose.

8. Decision of Court on the above Petition.

၈။ ကောက်တော်မူချက်။

ခြေးလကျိုာသေနတ်အ ရဲဆေးထိုးအမှုထင်းရန်
လင်း။ ပယ်မဖိခက်တို့နှင့်။ ထန်းတပင် မြို့အုပ်ဟောင်း
လက်ဘက်ရည်တော်မင်းထင်စည်သူတို့။ ယူသေမှုစ
ကားမှာ။ အဆိုအစစ်ခံများကိုကြည့်ရှုလဲဖျောက်စေ
ရာ။ ထန်းတပင် မြို့အုပ်ဟောင်းလက်ဘက်ရည်တော်မင်း
ထင်စည်သူကလည်းကောင်း။ မယားမီခက်တို့ကို။ အစေ
ခံကျွန်းအဖြစ်နှင့်ဝယ်ယူစေခိုင်း။ တပ်တော်သို့ထိုက်ပါ
ထမ်းရှုက်ရာ။ မီရင်သင့်သည့်အ တိုင်း။ ဆုံးမဖိရင်ရာ။
လက်လွန်သေဆုံးကြောင်း။ မီခက်ကလည်း။ ထန်းတပင်
မြို့အုပ်ဟောင်းအစေခံမဟုတ်။ အဖျောက်ထိုက်ထမ်း
ကြောင်း။ လဲဖျောက်ရှိကြခြား။ သလ္ာရှုစ်တင်ပေးစေဖြီး
သွင်း။ သလ္ာရှုစ်ကိုကြည့်ရှုရာ။ ထိုကို တစာဝင်စာပါ
သေချာရှိသည် တရုပ်။ အစေခံကျွန်းအဖြစ်နှင့်စေခိုင်းရဲ
သော်လည်း။ အသက်ကိုဆုံးရုံးအောင်မဖိရင်ထိုက်။ အ
မူတော်ဂိုထမ်းရှုက်သည့်အပါ။ စစ်ဦးစစ်ဖျားတွင်ကျွန်

NOTES.

ကောက်ချက် points picked out, i. e. decision, issues.
ယူသေမှုစကားမှာ as regards this case of homicide. အဆို
the complaint. လဲဖျောက် to reply. ထိုကိုတ P. written.
စာဝင်စာပါ contents, purport. စစ်ဦးစစ်ဖျားတွင် on service,
in the front.

အဖြစ်နှင့်။ဆုံးမသင့်သည့်အတိုင်း။ဆုံးမဖို့ရင်ရာ။လက်
လွန်သေဆုံးကြောင်းဘိသာရှိသည်ဖြစ်၍။ကတိနဲ့။မယား
မိခက်တို့ကိုယ်နေသလ္ာရှုစုတွက်ငွေ့ဝကို။သေသူငဲ
ဘိန်း။မယားမိခက်ထံ။ထန်းတပင်၌၌အုပ်ဟောင်းလက်
ဘက်ရည်တော်မင်းထင်စည်သူက။အတောင်းအခံမရှိ
စေနှင့်။ပလပ်၍သလ္ာရှုစုတို့ဖျက်ဘို့။သေသူငဲ
ဘိန်းမယားမိခက်ဘို့။ထန်းတပင်၌၌အုပ်ဟောင်းလက်
ဘက်ရည်တော်မင်းထင်စည်သူကသေသူငဲဘိန်းအသက်
ဘို့ငွေ့ခံရှိုးဘုံးပေးလျှော်စေ။

9. Report as to Crop Prospects and Food Supplies.

၅။ တောင်ရွှေခိုင်ဝန်က။ ဝန်ရပါဖြူရွာများတွင်အစာ
ရေစာအကြောင်းနှင့်လှတ်တော်လျှောက်လွှာ။

NOTES.

ဆုံးမ to inflict chastisement. သိသာ to understand clearly. အထက်တိုး life value. ခရီးစွန် governor of a district, prefect. အစားရေစာ food supplies.

လင်းလတိုင်။ ရို့ဟ်းမပြတ်ရွှာသွန်းသော့ကြောင့်။ လယ်
ယာလုပ်ငန်းများမှာ။ အလစ်အလပ်မရှိ။ အနှံ့အဖြားလုပ်
ဆောင်ကြရသည့်အတိုင်း။ အဝတီးအပင်ကောင်းမွန်စွာ
ဖြစ်ထွန်းရှိကြပါကြောင်း။ အစားအစာများမှာ။ စပါး
၁၀၀ပျော်ငွေးရှိုး၅၀။ ဆန်းပျော်ရပြားချေးများ၏၌။
ခံဝယ်စားသောက်ကြပါကြောင်း။ ရမည်းသင်းမြို့ကျေး
မြာန်ယ်မြေများမှာ။ ရို့ဟ်းဦးအနည်းငယ်ရွှာသွန်းသော်
တည်းဆည်ကန်ချောင်းမြောင်းများပြား။ ရော်းရောင်း
ကောင်းမွန်သော့ကြောင့်။ ရို့ဟ်းကောင်းသက်သက်
လယ်ယာများမှာသာ။ အနည်းငယ်လပ်၍။ ဆည်ကန်
ရေသောက်လယ်ယာများမှာ။ ကောင်းမွန်စွာလုပ်
ဆောင်ရိုက်ပူး။ အဝတီးအပင်ဖြစ်ထွန်းကြပါကြောင်း။
အစားအစာများမှာ။ စပါး၁၀၀ပျော်၆၅ပြား၇၀။ ဆန်း
ပျော်ရပါ၏၃၂။ ၃ပြားချေးများ၏၌။ ခံဝယ်စားသောက်ကြ
ပါကြောင်း။ ညောင်ရပ်း၃မြို့။ မြို့လာ၏၄၂မြို့များမှာ။ နယ်
တွင်းရှိလယ်ယာမြေများအနက်။ ၃ပုံ့၁ပုံ့ခုနဲ့မျှသာ။ လုပ်
ဆောင်ရိုက်ပူး၏၃၄။ ၃ပုံ့၁ပုံ့၏၈၃၂။ အစားအစာ

NOTES.

မြို့ဟ်း— ရွှာသွန်း to rain. လုပ်ငန်း allotments. လစ်လပ် to
be fallow. အနှံ့အဖြား mostly, diffusively. ချေး market
rate. ဆည် a dam, weir. ၂၄။၃ 24 moo ၁ pè = Rs. 2. 7
(J. § 138). ၃၄၁၄၁ one-third.

များမှာ။စပါးဝင်းလျှင်၍မြေားဂဝါ။ဆန်းလျှင် ၃မြေား
၃၂။၊ ခဲ့ရေးများနှင့်။ ခံဝယ်စားထောက်ကြပါကြောင်း
များကိုထိသာတော်မူအောင်ရှိခိုးအဖိုးရင်တော်ခံပါ
သည်ဘူရာ။

10. Report as to Capture of certain Dacoits.

၁၀။ သုတေသနရှင်၏ အမြန် လျှပ်စီး ပြည့်လျှပ်စီး ရရှိနေ၏
ခရိုင် ခံစွမ်း တင်၏ ရတနာ သိမ်း ခရိုင် ဝန်
လျှပ်စီး ကို ဖွံ့ဖြိုး၍ ပေါ်လေ၏။

NOTES.

၃၂။ ၃၂ moo ၁ pè = Rs. 3. 5. ရတနာထိပ် P. name of Shwebo. ရွှေဝင်းတော်မူး Captain of the eastern Palace Guard. ရဲသက်ဖြင့်ဝန် Colonel of Yèbet cavalry Regiment. ခိုထွင် a military command or district.

ကျဉ်းကန်ရွာနေထားပြုကျော်စော့။ ခေါင်တို့ကိုရမိစစ်
မေးလျှင်။ ကျွန်တော်တို့နှင့်ရွာနေကျူး။ ယာတော်ရွာ
နေကည်း။ ပန်းတံဆိပ်ရွာနေကျော်း။ တပယင်းမြှို့ရင်ရ^၁
၄ရွာနေကျော်း။ ၅င်းနှင့်ပါအမည်မသိလူငါးတို့ငါးပင်
ကြမြီးလျှင်။ ပြုကျော်စောကိုင်သေနတ်။ ၆ကျော်းကိုင်သေ
နတ်။ ၇ကျော်းကိုင်သေနတ်များနှင့်။ ၈၂၄၅၂၃၂။ ၉နှောင်း
တန်ရူးလအတွင်း။ မြေားမြှို့ရင်ရဲသယ်ရွာကိုညည်
ရချက်တိုးကျော်အချိန်။ ၁၀န်းရိုင်းတိုက်နိုက်။ ရှုံးသည့်
နွားကောင်ရော်။ အထည်ပစ္စည်းများကိုညီမှော်လေ့
ကြောင်း။ တိုက်ရာပါသေနတ်နှင့်။ တိုက်ရာရှုံးသည့်
အထည်ပစ္စည်းများကိုပေးအပ်။ အစစ်ခံထွက်ပေါ်ရှိ
ပါသော့ကြောင့်။ ရှုံးသည့်ထားပြုပြုကျော်စော့။ ခေါင်
တို့ကို။ အကျဉ်းချုပ်ထား၍။ မရကျွန်အစစ်ခံရာပါထား
ပြတို့ကို။ နယ်ရှင်အကြီးအအုပ်တို့ထံတောင်းခံဆိုပါ
ကြောင်း။ ထားပြုပြုကျော်စော့။ ခေါင်တို့အစစ်ခံထွက်
ချက်များကိုတင်ပေးလျှောက်ထားပါကြောင်းရှိနိုးအစီ
ရင်တော်ခံပါသည့်ဘူး။

NOTES.

နှောင်းတန်ရူးလ that part of the month တံကူး that precedes
the New Year's Day : နှောင်း is therefore the last part of
the past year. The spelling တူး is correct, as it means
crossing the တံ or တန် demarcating line. ညည်းချက်တိုး
ကျော်အချိန် past twelve o'clock at night (J. § 136).

**11. Petition of certain Village Headmen with reference
to the Thooggee of their Circle.**

၁၁။ ခွဲပြည်ရန်အောင်အနောက်လက်။ ပြင်စည်ခေါင်း။
မိန့်ပန်း။ ကန်စီ။ ကြေးကန်ရွှေ၊ ကြေးထမ်း၊ ကြေးတို့
ရှိခိုးသံတော်ဦးတင်စား။

ဘုရားကျွန်တော်ခွဲပြည်ရန်အောင်အနောက်လက်။
ပြင်စည်ခေါင်း။ မိန့်ပန်း။ ကန်စီ။ ကြေးကန်ရွှေ၊ ကြေးထမ်း
ကြေးထောယ်။ မြှေတ်ရေး။ ဆရိုးပေး။ ထောရဲ့။ ခချုပ်ထွန်း။
အပေါင်းပါကြေးထမ်းကြေးပေါ်တို့ခွဲဘဝါးတော်မြှေတ်
အောက်ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား။

ကြေးကန်ရွှေသူကြေးကြေးကြေးပေါ်သူကောင်းပြုတော်မူ
သည့်ကျေးဇူးသွားတော်မြှေတ်ကိုမထောက်။ ကျေးရွှေ
တိုင်နယ်ကိုငွေ့ခွဲခိုး။ ၃၀၀ကျော်နှင့်ပေါင်နှင့်ရောင်းစား။
ဆင်းရဲသားကျွန်တော်ကျိုးတို့အပေါ်ထွင်။ ငွေ့ခိုး။
၁၀၀၀ကျော်ရှိခိုးကွဲတောင်းစားယူ။ ကျေးရွှေနှင့်မဆိုင်
သူသေန့်ကာ။ လူကိုညှို့ပန်းနှင့်စိတ်စက်။ မခံမရပ်နှင့်အောင်
ပြုလုပ်။ အိမ်ခြေလူနေတွေ့တန်ယ်သို့ပြောင်းခွဲထွက်
သွား။ ကျေးရွှေပျက်ပြားနှင့်နာပင်ပန်း။ အကျိုးတော်

NOTES.

ခွဲထောင်း to levy tax. နှင့်နာ for နစ်နာ to be aggrieved ;
see p. xxii.

သုတေသနမြန်ပါသာကြောင့်။အမိန့်တော်။ဥပဒေတော်
ချားကိုကျူးလွန်။တိုင်နယ်ကိုပေါင်နံး။ကြေးငွေပို့ရို့ခဲ့
တာင်းစားယူ။ယူကိုညွှည်းပန်းနှင့်စက်ပြုလုပ်သူငါး
ပေါ်။တိုင်နယ်ကိုအပေါင်ခံသူသာန့်တို့ရှင့်မှန်ရာရင်
လင်းပါရမည့်အကြောင်း။ခြောက်းတော်မြတ်အောက်
နှစ်ဦးသံတော်ဦးတင်ပါသည်ဘုရား။

NOTES.

အပေါင်ခံသူ a mortgagee. ခြောက်းတော်မြတ်အောက် beneath the excellent golden royal foot: within the royal jurisdiction, in the royal city: ဝဝါး or ဘဝါး the sole (of the foot), or palm (of the hand). သံတော်ဦးတင် to address a king; lit. to place the royal voice on the head. The whole sentence means, ‘We supplicate your Majesty,’ that the whole matter may be investigated and right be done, etc.

THE END.

PETITION No. 1.

ဤ: ဘုရားကြော်: ၏ အိမ်: ကရီးတွင် တူရှိပါ:
အစီရင်အခံ ပါသည် ကျေးလို: ၏ ရေးသွင့်အုပ္ပါ:

ပုံ: ၅၁: ပြုပန်တိုက်တွင်: " ဘုရားကြော်ရှိပါ: က
ရီးတွေ အုပ္ပါ: ပြုပန်တိုက်တွင်: ဝါရိစို
ထေးဆုံးပါ: ဦးမျှေးရုံ: တော်.. ဘက္ကာ
တော် အော်မြန်ရုံ: ရုံ: မြတ်စွဲ ပို့ဆောင်ရွက်
သွေးဆုံးပါ: ဦးမျှေးရုံ: တော်.. ဘက္ကာ
လော် အော်မြန်ရုံ: ရုံ: မြတ်စွဲ ပို့ဆောင်ရွက်
သွေးဆုံးပါ: ဦးမျှေးရုံ: တော်.. ဘက္ကာ
လော် အော်မြန်ရုံ: ရုံ: မြတ်စွဲ ပို့ဆောင်ရွက်:

ဘုရားကြော်ပါ: ပြုပန်တွင်: အော်မြန်ရုံ: မြတ်စွဲ
သွေးဆုံးပါ: ဦးမျှေးရုံ: တော်.. ဘက္ကာ
လော် အော်မြန်ရုံ: ရုံ: မြတ်စွဲ ပို့ဆောင်ရွက်:

ယူလော်: " ရှိ: ပြုပန်တွင်: အော်မြန်ရုံ: မြတ်စွဲ
အုပ္ပါ: ရုံ: အုပ္ပါ: ရုံ: မြတ်စွဲ ပို့ဆောင်ရွက်:

ရှိ: ပြုပန်တိုက်တွင်: ယူလော် အုပ္ပါ:
အုပ္ပါ: ရုံ: အုပ္ပါ: ရုံ: မြတ်စွဲ ပို့ဆောင်ရွက်:

၁၃၈
၁၀၉၂၀၂၂၁၂၂၇၇၇၇

X ၁၃၈ မြတ်စွဲ

PETITION No. 2.

ଶ୍ରୀକୃତ୍ସମ୍ବନ୍ଧ ପାଠ୍ୟ

PETITION No. 3.

PETITION No.4.

Clarendon Press, Oxford.

ORIENTAL SERIES.

WORKS BY LIEUT.-COL. A. O. GREEN, R.E.

ARABIC. *A Practical Arabic Grammar* (with numerous Exercises). Third Edition, Enlarged and Revised, crown 8vo.

Part I, price 7s. 6d.

Part II, price 10s. 6d.

A Collection of Modern Arabic Stories, Ballads, Poems, and Proverbs. Crown 8vo, cloth, price 3s. 6d.

A Translation of the First Thirteen Stories of the above Collection, with numerous notes on the Habits and Customs of the Modern Egyptians. Crown 8vo, paper covers, price 2s. 6d.

A Practical Hindūstānī Grammar. Part I. [*In the Press.*]

BENGALI. Grammar of the Bengali Language; Literary and Colloquial. By JOHN BEAMES. Crown 8vo, cloth, 4s. 6d.

BURMESE. A Burmese Reader. For the Use of Civil Service Students and others who wish to acquire the Language quickly and thoroughly. By R. F. ST. ANDREW ST. JOHN, M.A. Crown 8vo, cloth, 7s. 6d.

TAMIL. First Lessons in Tamil. By G. U. POPE, D.D. Fifth Edition. Crown 8vo, 7s. 6d.

RECENT PUBLICATIONS.

Baden-Powell. Land-Systems of British India; being a Manual of the Land-Tenures, and of the Systems of Land-Revenue Administration prevalent in the several Provinces. By B. H. BADEN-POWELL, C.I.E., F.R.S.E., M.R.A.S. 3 vols. 8vo, with Maps, 3*l.* 3*s.*

Baden-Powell. A Short Account of the Land Revenue and its Administration in British India; with a Sketch of the Land Tenures. Crown 8vo. [Immediately.]

Hunter. A Brief History of the Indian Peoples. By Sir W. W. HUNTER, K.C.S.I. Seventy-eighth thousand. Crown 8vo, 3*s.* 6*d.*

Stokes. Anglo-Indian Codes. By WHITLEY STOKES, LL.D. Vol. I. Substantive Law. 8vo, 30*s.* Vol. II. Adjective Law. 8vo, 35*s.*

First Supplement to the above, 1887, 1888. 2*s.* 6*d.*

Second Supplement, to May 31, 1891. 4*s.* 6*d.*

*Supplements I and II combined, 6*s.* 6*d.**

SACRED BOOKS OF THE EAST.

VOL. XXV.

The Laws of Manu. Translated, with Extracts from Seven Commentaries, by GEORG BÜHLER. 21*s.*

VOL. XXXIII.

The Minor Law Books. Part I. Translated by JULIUS JOLLY. 10*s.* 6*d.*

Rulers of India.

THE CLARENDON PRESS SERIES OF INDIAN
HISTORICAL RETROSPECTS.

Edited by Sir W. W. HUNTER, K.C.S.I., C.I.E.
Price 2s. 6d. each.

Akbar: and the Rise of the Mughal Empire, by COLONEL
MALLESON, C.S.I. Third thousand.

Albuquerque: and the Early Portuguese Settlements in
India, by H. MORSE STEPHENS, M.A.

Aurangzib: and the Decay of the Mughal Empire, by
STANLEY LANE POOLE, B.A.

Mádhava Ráo Sindhia: and the Hindú Reconquest of
India, by H. G. KEENE, M.A., C.I.E.

Lord Clive: and the Establishment of the English in India,
by COLONEL MALLESON, C.S.I.

Dupleix: and the Struggle for India by the European
Nations, by COLONEL MALLESON, C.S.I. Third thousand.

Warren Hastings: and the Founding of the British Ad-
ministration, by CAPTAIN L. J. TROTTER. Third thousand.

The Marquess Cornwallis: and the Consolidation of
British Rule, by W. S. SETON-KARR. Third thousand.

Haidar Alí and Tipú Sultán: and the Struggle with the
Muhammadan Powers of the South, by LEWIN BENTHAM
BOWRING, C.S.I.

The Marquess Wellesley: and the Development of the
Company into the Supreme Power in India, by the Rev. W. H.
HUTTON, M.A.

The Marquess of Hastings: and the Final Overthrow of
the Maráthá Power, by MAJOR ROSS OF BLADENSBURG, C.B.,
F.R.G.S.

Mountstuart Elphinstone: and the Making of South-
Western India, by J. S. COTTON, M.A.

RULERS OF INDIA SERIES.

Sir Thomas Munro: and the British Settlement of the Madras Presidency, by JOHN BRADSHAW, M.A., LL.D. [*In the Press.*]

Earl Amherst: and the British Advance eastwards to Burma, by T. W. RICHMOND RITCHIE, and Mrs. RICHMOND RITCHIE, *née* THACKERAY. [*In the Press.*]

Lord William Bentinck: and the Company as a Governing and Non-trading Power, by DEMETRIUS BOULGER.

The Earl of Auckland: and the First Afghan War, by CAPTAIN L. J. TROTTER.

Viscount Hardinge: and the Advance of the British Dominions into the Punjab, by his Son and Private Secretary, the Right Hon. VISCOUNT HARDINGE. Third thousand.

Ranjit Singh: and the Sikh Barrier between our Growing Empire and Central Asia, by SIR LEPEL GRIFFIN, K.C.S.I.

The Marquess of Dalhousie: and the Final Development of the Company's Rule, by SIR W. W. HUNTER, K.C.S.I., M.A. Fourth thousand.

Clyde and Strathnairn: and the Suppression of the Great Revolt, by MAJOR-GENERAL SIR OWEN TUDOR BURNE, K.C.S.I. Third thousand.

Earl Canning: and the Transfer of India from the Company to the Crown, by SIR HENRY S. CUNNINGHAM, K.C.I.E., M.A. Third thousand.

Lord Lawrence: and the Reconstruction of India under the Crown, by SIR CHARLES UMPHERSTON AITCHISON, K.C.S.I.

The Earl of Mayo: and the Consolidation of the Queen's Rule in India, by SIR W. W. HUNTER, K.C.S.I., M.A., LL.D. Third thousand.

SUPPLEMENTARY VOLUME.

James Thomason: and the British Settlement of North-Western India, by SIR RICHARD TEMPLE, Bart., M.P. Price 3*s.* 6*d.* [Published.]

Oxford

AT THE CLARENDON PRESS

LONDON: HENRY FROWDE

OXFORD UNIVERSITY PRESS WAREHOUSE, AMEN CORNER, E.C.

UNIVERSITY OF ILLINOIS-URBANA

495.8 SA2B C001
Burmese reader.



3 0112 088369308